





အမှတ် ၅၁၊ မန္တလေးလမ်း၊ ကန်တော်ကလေး၊ ရန်ကုန်မြို့။

ဤ - JWALE

- တမ္မခွင့်ပြုချက်** - ၃၇၄/၂၀၀၁(၅)
- အပိုးခွင့်ပြုချက်** - ၄၁၅/၂၀၀၁(၆)
- အတွင်းပုံနှိပ်သူ** - ဦးရှိန်ဘီး (၀၅၄၉၉)၊ ဝင်းလိုက်မိတ် ပုံနှိပ်တိုက်
အမှတ် ၃၅၂၊ စရည်ပင်လမ်း၊ သုဝဏ္ဏ၊
သယ်န်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
- မျက်နှာပိုးပုံနှိပ်** - ဦးတိုးဝင်း
နေလရောင်အော့ဖိဆက်
(၉၆/၁)၊ ၁၁ လမ်း၊ ရန်ကုန်မြို့။
- အတွင်းဖလင်** - ဌီမ်းအေး
- ထုတ်ဝေသူ** - ဦးသန်းမြှင့်၊ လင်းလင်းစာပေ
အမှတ် - ၄/၂၉၊ မြိုဝင်ကြီးလမ်း၊
၁၀ မိုင်ကုန်း၊ အင်းစိန်၊ ရန်ကုန်မြို့။
- အပိုးပန်းချို့** - ဝသုန်
- အကြိမ်** - ဒုတိယအကြိမ်
- ထုတ်ဝေသည့်လ** - ၂၀၀၁ ခုနှစ်၊ ဇူလိုင်
- စာအုပ်ချုပ်** - ပပစိုးနှင့်အဖွဲ့
- တန်ဖိုး** - ၆၀၀ ကျပ်
- အုပ်ရေ** - ၁၀၀၀

ရန်စော့

ချမ်းလို

နိုတာဝန် အရေးသုံးပါး

ပြည်ထောင်စု မပြီ့ကွဲရေး
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြီ့ကွဲရေး
အချုပ်အခြားအကာကာ တည်တဲ့ခိုင်မြေရေး

ဒ္ဓအရေး
ဒ္ဓအရေး
ဒ္ဓအရေး

နိုင်ငံတော်ဖွံ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေးသည်
ပြည်ထောင်စုသားအားလုံး၏ ပရာနကျသောတာဝန်ဖြစ်သည်။

ရပ်ရွာအေးချမ်းသာယာရေး
ဂိုင်းဝန်းကူညီ စောင့်ထိန်းပေး။
တိကျမှန်ကန် စိတ်အားသန်
မြန်ဆန်ဆောင်ရွက် ပြည်သူတွက်။
သင်ကြောင့် ပြည်ထောင်စုကြီး မပြီ့ကွဲပါစေနော်။

ပြည်သူသဘောထား

ပြည်ပအားကိုးပုံဆိုနိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ။
နိုင်ငံတော်တည်ပြုမြှင့်အားချမ်းရေးနှင့်နိုင်ငံတော်တိုးတက်ရေးကို
နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
နိုင်ငံတော်၏ပြည်တွင်ရေးကိုဝင်ရောက်စွာက်ဖက်နှောက်ယှက်သော
ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ။
ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ်
သတ်မှတ်ချေမှန်းကြ။

စာရေးသူ၏ အမှာ *

မြန်မာရာဝေင်သမိုင်း၌ သူ့နည်းနှင့်သူ အမည်နာမ
တွင် ကျော်ရစ်ခဲ့သော ထူးခြားသည်အမျိုးသမီးများ ရှိခဲ့သည်။
သမျှေးလ၊ အပယ်ရတနာ၊ မဏီစန္ဒာ၊ မိဖုရားဖွားစော၊ စောလုံ၊
စော့မွား၊ ရှင်စောပု၊ ရှင်ဘို့မဟု။ နှစ်းမတော်မယ်နှ၊ ဆင်ဖြူမရှင်၊
စုဖုရားလတ် စသူတို့သည် ထိုးရေးနှစ်းရေးများကို နောက်ခံပြုကာ
လူသိများကြသော ရာဝေင်တွက် ဘတ်ဆောင်များ ဖြစ်ကြသည်။

ကျွန်ုတ်သည် ပုဂံခေတ်မှ သမျှေးလနှင့် မဏီစန္ဒာ
ခင်ဦးတို့၏ ရုပ်ပုံလွှာများကို (ပရိမ္မထိပ်ထား)နှင့် မဏီစန္ဒာ
ဥဒါန်း)ဝတ္ထုများ တွင် ရေးသားခဲ့ပြီးပါပြီ။ ယခု(ရှင်စောပု)ကို
လေးစားအပ်သော စာဖတ်သူ ရှေ့မှောက် ပို့ဆောင်အပ်ပါသည်။

ရှင်စောပု၏ နောက်ခံကားချပ်မှာ အဝ (အင်းဝ)နှင့်
ဟံသာဝတီဖြစ်သည်။ ကာလအားဖြင့် ၁၅ ရာစုလယ်နှင့်
နောင်းညီးပိုင်း၊ မြန်မာသွေ့ရာ၏ ၇၇၀ နှင့် ၈၁၀ ကျော်
တစ်ရိုက်ဖြစ်သည်။ ထိုကာလမှာ အင်းဝနှင့် ဟံသာဝတီတို့
တိုးပြီး နှစ်းပြီး အခြားပအေသရာ၏ပို့များ၊ မြို့စားများလည်း

* ပထမနိုပ်ခြင်း၊ ၁၉၉၆၊ ရွှေသမင်စာပေ

- J -

ဘုန်းလက်ရုံး အာဏာပြိုင်နေကြသော အချိန်သမယဖြစ်သည်။
ရှင်စောပုသည် ထီးနှစ်း၊ စစ်မက်ထူပြောသောခေတ်ကို ဖြတ်သန်း
ခဲ့ရသည့် အမျိုးသမီး ဖြစ်လေသည်။

ထူးခြားချက်အဖြစ် သမိုင်းဆရာတို့ တည်တည့်တဲ့
တည်း မှတ်ချက်ချကြသည်မှာ ရှင်စောပုသည် သမိုင်းတွင်
တစ်ဦးတည်းသော ဘုရင်မ ဖြစ်နေခြင်းပင်။ နောက်တစ်ခုမှာ
ရှင်စောပုသည် ဈွေတိဂုံစေတီကြီးနှင့် ဈွေမော်စောစေတီကြီးတို့နှင့်
ယဉ်တဲ့နေခြင်းပင် ဖြစ်သည်။

*

ဤ “ရှင်စောပု” ဝတ္ထုတွင် အခန်း ၂၀ ခွဲထားပြီးအခန်း
တိုင်း၏ အဖွင့်အဖြစ် လက်ာကဗျာများကို တွေ့ကြရပါမည်။
ထိုလက်ာကဗျာများမှာ အမျိုးအမည် စုံလင်ပါသည်။ ဖြစ်သင့်
သည်မှာ သက်ဆိုင်ရာ လက်ာကဗျာအောက်တွင် မည်သူရေး
ဟု (ဥပမာ-ပြင်စည်မင်းသား၊ မုံရွေးဆရာတော်၊ ရှင်မဟာ
ရဋ္ဌသာရ၊ နတ်ရှင်နောင် စသည်) တစ်ပါတည်း ထိုးသင့်
ပါသည်။

သို့သော် ရေးသားမည့်အခန်းနှင့် အဖွင့်လက်ာကို တွဲစပ်ရာ၌
အက်အခဲတစ်ခု ကြိုရုပါသည်။ ကျွန်တော်သည် မြန်မာစာညွှန်း
ပေါင်းကျမ်းများကို မွေ့နောက်ရှာဖွေကာ၊ ဝတ္ထုအခန်းနှင့်
လိုက်ဖက်သင့်မြတ်သည့် စာကဗျာကို ဈေးချယ်ပါသည်။
သို့ရွေးချယ်ရာတွင်...

ကျည်းကန်ရှင်ကြီး၏ မိခင်မေတ္တာဘဲ့၊ ရတုပိုဒ်စုံထဲမှ
ဘိုးသူတော် ဦးမင်း၏ လျေတော်သံထဲမှ
ပြင်စည်မင်းသား၏ မွန်သာချင်းထဲမှ
မုံရွေးဆရာတော်၏ သီလဝပျို့ထဲမှ

- ၃ -

အမည်မသိ စာဆို၏ သားရွှေခဲဆုံးမ စာထဲမှ
 ရှင်မဟာရွှေသာရ၏ ရူပကလျာဘွဲ့ထဲမှ
 နတ်ရှင်နောင်၏ ရတုပိုဒ်စုထဲမှ
 ဦးပေါ်ဦး၏ ရတုထဲမှ
 အပိုဒ်အချို့ကို မူရင်းသတ်ပုံ စာလုံးပေါင်းပါ မကျန်
 ကူးယူဖော်ပြပါသည်။

ထိုစာအသီးသီးတို့အောက်တွင် (ဦးပုည်၊ ဦးမင်း၊
 နတ်သွောင်နောင်၊ ရှင်မဟာရွှေသာရ၊ ပြင်စည်မင်းသား) စသည်ဖြင့်
 ဖော်ပြလိုက်ပါက ဝတ္ထုဇာတ်ကြောင်းအတိုင်း စီးဆင်းသွား
 နေသည့် အလျဉ်းတွင် (ဇေတ်ကာလ ချင်းမတူသည့်အတွက်)
 အရသာ ပေါ့ပျက်သွားနိုင်သည်ဟု ယူဆမိပါသည်။

ထိုကြောင့် ရတု၊ မော်ကွန်း၊ လျေတော်သံ၊ ဓရျင်း၊
 သာချင်း၊ ပျို့၊ မေတ္တာစာ၊ ဆုံးမစာ ကောက်ချက်များအောက်တွင်
 ဆိုင်ရာစာဆိုများ အမည်ကို မရေးထိုးဘဲ ချိန်လှပ်ထားခြင်း
 ဖြစ်ပါသည်။

အခန်းဖွင့်စာကဗျာတို့၏ ကြီးစွာသော အထောက်အပံ့
 ကျေးဇူးတရားကို ကျွန်ုပ်တော် ထိန်ချုပ်လို၍ မဟုတ်ပါ။ ဝတ္ထု
 ကြောင်းကို ငဲ့ညှာလို၍ဖြစ်ကြောင်း နားလည် ခွင့်လွှတ်ပေးစေ
 လိုပါသည်။

*

“ရှင်စောပု” ကို ရေးသားရာ၌ အောက်ပါတို့ကို
 မြှုပ်မေးကိုးကား ပါသည်။

* အထူးထုတ် ရွှေတိဂုံသုတေသနစာစောင်(၁)
 (နိုင်ငံသမိုင်း သုတေသန ဦးစီးဌာန)

- ၄ -

- * မြန်မာစာညွှန့်ပေါင်းကျမ်း(ပထမတွဲ)(ဒုတိယတွဲ)(ပဋိမတွဲ)(မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးပညာ ပြန့်ဖွားလုံးဆောင်ရေးစာစဉ်)
- * မှန်နှစ်းမဟာရာဇေဝင်တော်ကြီး (ဒုတိယတွဲ) (မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးပညာ ပြန့်ဖွားရေး လုံးဆောင်ရေးအဖွဲ့)
- * ဦးကုလား မဟာရာဇေဝင်ကြီး (အဋ္ဌမတွဲ) (နာဂတ်)
- * ရာဇာရာမိ အရေးတော်ပုံကျမ်း (ဗညားဒလ)
- * ဓမ္မစေတီ (မစွဲတာမောင်မှိုင်း)
- * မွန်ဘဝဇော်နိဒါန်း (ကြည်မြလွင်)
- * ရာဇေဝထက် မိန်းမသားများ၊ (ဒေါက်တာ မတင်ဝင်း(ပညာရေးတားသို့လို့) (စာပေဂျာနယ် အမှတ် ၁၀၊ ၁၉၉၀ ပြည့်နှစ်)

*

“ရှင်စောပု” ဝတ္ထုရေးသားဖြစ်ဖို့ရန် အားပေးတို့က်တွန်းသော ဆရာများ၊ မိတ်ဆွေများအားလုံး၏ ကျေးဇူးကို မှတ်တမ်းပြုပါသည်။

ရွှေ့ဦးညီ

(၁)

လွှဲတ်ဦးသဘင်၊ စံညာရွင်က၊ ပလ္လာင်ပြောင်
ချွန်း၊ မြောရိပ်စန်းထက်၊ တစ်သန်းနေ့နှင့်၊ လန်ယ်
မှန်ကင်း၊ မြတ်ရွင်ရင်း၊ ညှင်းညှင်းပျပျ၊ ယုယ်
ခွေညာင်း၊ ညူတ်ညူတ် ပျောင်းမျှ၊ ယုံကြောင်း
ယုံဖျယ်၊ အသွယ်သွယ်ကို၊ နားဝယ်မြှုမြှု၊ ဆိုမော
လှပျက် . . . ॥

တင်းတိမ်ခန်းဆီးစသည် လေပြည်တစ်ချက်အသုတ်တွင် လိုင်းနယ်
တွန်းရှုန်းလူပ်ရှားသွား၏။

ပြတင်းပေါက်မှ ဟိုးအဝေးတွင် ဝင်းမွတ်ပြာစင် ကောင်းကင်ကို
တစ်မျှော်တစ်ခေါ်တွေ့ရသည်။ တိမ်တိုက်တိမ်လွှာတို့ ကင်းသောကြည်လင်
သည့် ကောင်းကင်ပြာ၊ နေရောင်ခြည်ကောင်းစွာ တောက်ပသောအဇူး။
သပ္ပါယ်လွှာ မိုးမိုးမားမား တည်နေသည်ကား တိဂုံဆံတော်ရှင် စေတီတော်
ဖြစ်သည်။ သိဂုံးတွေ့ရ ကုန်းတော်ပေါ်တွင် ရွှေတောင်ကြီး ထပ်ဆင့်ပေါက်
နေသည်။ ထိုးတော်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်သည် မိုးယံသို့
ထိုးစွင့်ကာ အနာဒို အန္တိတကြဝါးမှတစ်ဆင့် အလုံးစုံကို သိတော်မှ
ခြင်းတည်းဟူသော သဗ္ဗာညာတည်တော်ကို ကိုယ်စားပြုနေ၏။

သိဂုံးတွေ့ရကုန်းတော်နှင့် တိဂုံးဆံတော်ရှင် စေတီတော်ကြီး။

တင်းတိမ်ခန်းဆီးစ ဖြူလွှာလွှာ တပ်ဆင်ထားသည့် ပြတင်းပေါက်
အနီးတွင် သလွန်ညာင်စောင်းတစ်ခု ခင်းထားသည်။ ညာင်စောင်းပေါ်
တွင်လည်း ခေါင်းအုံး၊ မှီအုံးမွေ့ရာနှင့် ကမ္မလာဖုံတို့ကို အစွဲစပ်
ခင်းကျင်းစီမံထားသည်။ ထိုအိပ်ရာထက်တွင် လဲလျောင်းနေသူသည်

ရှင်စောယ့်

?

ပြတင်းဘက်သို့ လူညွှန်စောင်းရင်း ကမ္မလာစောင်းအတွင်းမှ လက်အစုံကို
ထုတ်ယူကာ နဖူးထိပ်ထက်၌ လက်အစုံကို ဖူးငံစေလိုက်သည်။

လက်ဖမ့်များမှာ အကြော်ပြီးပြီး ခုံးမောက်လျက် လျော့ရဲသော
အရေပြားတို့ဖြင့် ဖုံးလွမ်းနေပေပြီ။ ပူးကပ်ထားသော လက်ချောင်းများ
သည် ရှည်သွယ်ဖြောင့်မတ် နေကြသော်လည်း အရိုးအဆစ်တို့ ငောငါးပေါ်
နေကြပြီး လက်ဖဝါးပြင်မှာလည်း သွေးရောင်တို့ဖြင့် ဖျော့တော့နေကြပြီ။

သို့သော ဖူးငံချို့လက်အုပ်အစုံသည် နဖူးထိပ်ထက်တွင် တုန်ယင်ခြင်း
မရှိ၊ ပကတို့ဖြစ်သက်စွာတည်၏။ ထိကပ်ထားသော နဖူးဆုံစတို့သည်
ငွေရောင်ဖွေးဖွေးဖြင့် ဆွတ်ဆွတ်ဖြူနေကြသည်။

အပြာရောင် အဇူးနှင့် တောက်ပသော နေရောင်အောက်မှ
ဈေးရောင်စိုးဝင်း တိဂုံးဆုံးတော်ရှင် စေတိဆီသို့ ငေးမျှော်နေသော မျက်လုံးအစုံ
တို့သည် ဝေသီရိရှိုင်းရှိကြသည်။ ထိုမျက်လုံးအစုံတို့ကို မကြာမီ မျက်လွှာ
ချုလျက် သိမ်းဆည်းလိုက်သည်။

ပါးလွှာ၍ ဆေးရောင်ပြယ်နေသော နှုတ်ခမ်းအစုံတို့ ဖွ့ဌ့ဖွ့ဌ့ လူပ်ရှားလာ
ကြသည်။ တို့ဗို့တိမ်လွန်းသော အသံဖြစ်၍ မည်သူမျှ မကြားရ။ သလွန်
ညောင်စောင်း၏ ခေါင်းရင်ဘက် ကြမ်းပြင်တွင်၌ တုပ်ပျော်ဝပ် ထိုင်နေသော
ဓမ္မစေတိမင်းသည် တရွှေ့လျပ်နေသော ထိနှုတ်ခမ်းများကို ငေးစိက်ကြည့်
နေသည်။ ဓမ္မစေတိမင်း၏ နောက်ပါးမှ အမတ်နှစ်ဦးတို့သည် ဝတ်လုံစကို
အသာအယာသိမ်းရင်း သလွန်ညောင်စောင်းထက်ဆီ လှမ်းကြည့်နေ
ကြသည်။ ညောင်စောင်း ခြေရင်းတွင် ၂၃းတုပ် ထိုင်နေကြသော မွေ့နှင့်
မွေ့နောင်းတို့သည်လည်း တိတ်ဆီတ်နေကြသည်။

သလွန်ညောင်စောင်းထက်မှ ချည့်နဲ့ ဖျော့တော့သော သလ္ာာန်ကား
နဖူးထိပ်ဘက်တွင် လက်အုပ်ချိုလျက် နှုတ်မှ အသံမဲ့ တတ္တ်တွေ့
ခွဲတံ့သို့သည်လေး။

တိဂုံးဆုံးတော်ရှင်ကို အဝေးမှ ဖူးမော်ရင်း အသံမဲ့ ခွဲတံ့နေသည့်
စကားများကို မည်သူမျှ မကြားနိုင်။ မည်သူမျှ မကြားရ။ တိတ်ဆီတ်ခြင်း၊
ဤမြှင့်သက်ခြင်း၊ အသံဗလံအလုံးစုံကို ထိန်းသိမ်းခြင်းတို့ဖြင့်သာ စောင့်ဆိုင်းနေ
ကြရသည်။

အသံမဲ့စကားလုံးများကို ခွဲတံ့ဆိုနေသူ သလွန်ညောင်စောင်းပေါ်မှ
သလ္ာာန်သည်သာ သိနိုင်ပေမည်။ ဗုဒ္ဓမြှတ်စွာ၏ ဂုဏ်တော်ကို ခွဲတံ့
အာရုံပြုနေသည်လား၊ ဆုတောင်းဆုပန်စကား ဆိုနေသည်လား။ အမိုးနှင့်နှင့်
သစ္ာကို တိုင်တည်းနေသည်လား။

သလွန်ညောင်စောင်းထက်မှ “ဘရင်မကြီး ရှင်စောပါ” ကိုယ်တိုင်သာ
သိပေလိမ့်မည်။

ဖြူလွှဲ ခန်းဆီးစသည် အဝေးမှ သိရှိတွေရကုန်းတော်နှင့် တိဂုံ
ဆံတော်ရှင် စေတီကြီး၏မြင်ကွင်းကို ပိုမိုကျယ်ပြန် ရှင်းလင်းစေသော
အားဖြင့် လေသုတ်တွင် ပြတင်းပေါင်ဆီသို့ တိုးကပ် ဖယ်ရှားပေးလိုက်၏။

ဌိမ်သက်တိတ်ဆိတ်လွန်းသော နှစ်းဆောင်ထဲတွင် ဌိမ်းအေးချမ်း
မြေးခြင်းနှင့် ဓမ္မအမြိုက်သည်သာ ညင်သာစွာ ကျရောက်နေလေသည်။

* * *

“... စေတီတော်ကို ခံသော ပစ္စယာတစ်ထပ်၌ ပစ္စယာ၏ အဝထက်
တွင် ရွှေချထားသော ကျောက်ထီးကို စီ၍ စိုက်ခဲ့ပြီဘုရား”

တိဂုံဆံတော်ရှင် စေတီတော်ကြီး တစ်ပိုက်နှင့် ကုန်းတော်ပေါ်တွင်
မိမိပြုခဲ့သော သာသနိက အဆောက်အအုံတို့ကို တစ်ခုချင်း ပြန်လည်
ဖော်ထုတ် သိမှတ်ရင်း ဘရင်မကြီးသည် အာရုံပြု လျှောက်ထားနေ၏။

“ ထီးနှင့် စေတီ၏ ပန်တင်ခုံ ပစ္စယာအကြားတွင် ကျောက်ပြား
အပြည့်ခင်းခဲ့ပါပြီ ဘုရား ... ။

“ ပန်းတင်ခုံ ပစ္စယာကို ခါးဖွဲ့ပြီးလျှင် ကျောက်ဖြင့်ပြီးသော
ဆီမီးအိမ်ကိုပတ်လည်အပြည့် စီခဲ့ပါပြီဘုရား ... ။

“ ပန္နသာဟု ဆိုအပ်သော လက်ယာရစ်လှည့်သော နေရာ စေတီ
ရင်ပြင်၌ ထီး၏ ဝန်းကျင်နေရာဝယ် ကျောက်ပြား အပြည့် ခင်းခဲ့ပါပြီ
ဘုရား”

သာသနိက အဆောက်အအုံ အခင်းအကျင်း အသေးစိတ်တို့သည်
ဘရင်မကြီး၏ အာရုံ၌ တိကျစွာ ပေါ်ပေါက်လျက်ရှိ၏။

“ပန္နသာအဆုံး၌ တံတိုင်းခတ်၍ ကြားပန်းတို့ဖြင့် ခြေယ်လှယ်ခဲ့
ပါပြီဘုရား၊ ဤအထပ်အဆုံး၏ နောက်အဆင့်အထပ်၌လည်း ဝန်းကျင်ဝယ်၊
အမြှတမ်း သုဓမ္မာရေပ်ဆောင်တို့ကို ဆောက်လုပ်ခဲ့ပါပြီဘုရား... ။

“တို့မှ နောက်တစ်ဆင့် ပန္နသာဟု ဆိုအပ်သော ရင်ပြင်တစ်ထပ်ကို
လည်းကောင်း၊ တို့မှ နောက်တစ်ဆင့် အထပ်၌ ဝန်းကျင်အပြည့်၌
တံတိုင်းကို လည်းကောင်း ခင်းကျင်းခတ်လုပ်ခဲ့ပါပြီဘုရား ... ။

ရှင်စောယ့်

၉

“ထိုတံတိုင်း၌ အန်းပင်အပြည့်စီက်လျက် အရိပ်အာဝါသကို
ဖြစ်စေခဲ့ပြီဘရား၊ တံတိုင်းအပြင် မြော်လည်း အပြောပြုစွာ ညီညာပြန်ပြီး
ငင်းဖို့ခဲ့ပါပြီဘရား”

ပစ္စယာပေါ်မှ ရွှေချထားသော ကျောက်ထိုးများ၊ ကျောက်ဆီမိုးအိမ်
များကိုလည်း၊ ဘုရားကြီးအာရုံး၌ တစ်ခုချင်း ပြတ်ပြတ်ထင်ထင် မြင်သည်။

“သာသနိုက အဆောက်အအုံ၊ ထိုကုသိုလ်ကောင်းမှု အစုစုတို့တွင်
ဘုရားတပည့်တော်မ ရှင်စောယ့်သည် မိမိကိုယ်တိုင်၏ လက်တို့ဖြင့်
သယ်လျက်၊ ဦးခေါင်းဖြင့်ရွှေက်လျက်၊ ထို့အတူ တိုင်းသားပြည့်သူတို့သည်
လည်း သူတို့၏ လက်များ၊ ဦးခေါင်းများဖြင့် သယ်ပိုးရွှေက်ထမ်းလျက်၊
ပူဇော်သူမှာ၊ ဒါနပြုခဲ့ကြပါသည်ဘရား၊ ရတနာသုံးပါးတို့၏ ဂုဏ်တော်၊
ကျေးဇူးတော် အနန္တတို့ကို ရည်ရွှေးပူဇော်လျက်၊ ထိုသို့ပြုခဲ့ကြရသော၊
ကောင်းမှုကုသိုလ်အဖို့ကြောင့် . . . ”

ဆုတောင်းဆုပန်စကားကို ဆိုရတော့မည်၊ အာရုံထဲတွင် အသံမဲ့
လျောက်ထားတိုင်တည်နေသော စကားလုံးတို့ တန်းရပ်သွား၏။

လူဒံ မေ ပုည့် အာသဝက္ခာယံ ဝဟံ ဟောတု၊ လူဒံ မေ ပုည့်
ဟောမို့ညာသု ပစ္စယော ဟောတု၊ လူဒံ မေ ပုည့် နိုဗ္ဗာနသု ပစ္စယော
ဟောတု . . . အစရုံကုန်သော ဆုတောင်းဆုပန် စကားတို့သည်
အလိုအလျောက် ပင် အာရုံထဲသို့ ရောက်ရှိလာကြသည်။ သို့သော်

အာသဝေါတရားတို့၊ ကင်းကုန်ရာ၊ ဟောမို့ညာ၏ကို ရရှိရာ၊
နိုဗ္ဗာနအမတသို့ ဆိုက်ရောက်ရာ၊ ထိုသို့သော အန္တာမ ခရီးဆုံး၊ သံသရာမှ
ကျွတ်လွှတ်မှု အဆုံးသို့မရောက်မီ ကာလ၊ အကြားအကြားသော ဘဝတို့
ရှိနေပေါ်းမည်။ ဓနာနှင့်နာမ်ရပ်တို့ ဖြစ်ပေါ့ကြော်းမည်။ ထိုသံသရာ
ဘဝတစ်လျောက်မှ မကင်းပြတ် မကုန်ခန်းနိုင်သေးသရွှေ့၊ ဘဝတာတို့ကို
ဖြတ်သန်းကျော်လွှားရာတွင် . . .

မည်သို့သော ဘဝမျိုးကို ရပါလို၏ . . . ဟု ဆုတောင်းရမည်နည်း။
အသက်ရှည်သော၊ အဆင်းလှသော၊ ဥစ္စာချမ်းသာသော၊ ခွန်အား
ပြည့်သော၊ အမျိုးမြတ်သော . . .

ဤဆုများကို ဘုရင်မကြီး ထည့်သွင်း မစဉ်းစားချင်။

ချမ်းသာအစစ်မဟုတ်လေသော၊ ထိုအသက်၊ အဆင်း၊ ဥစ္စာ၊
ခွန်အား၊ အမျိုးကေတ်တို့၏ ပြည့်စုတင့်တယ်ခြင်း၊ ဟိုမှာဘက်အစွန်းတွင်
ကြောက်စရာကောင်းသော အကျိုးရလဒ်များကို တန်းတပိုး ခံစားပြီးခဲ့ရပြီ။

လေးပါးသော လောကခံတရားနှင့် အခြားလေးပါးသော လောကခံတရားလှိုင်းတံ့ပိုးတို့အလယ်တွင်၊ မြှုပ်ချည်ပေါ်ချည်၊ နစ်ချည်မွန်းချည်၊ စုန်ချည်ဆန်ချည်၊ သက်စွန်ဆံဖျား ကူးခပ်ခဲ့ပြီး။ လှိုင်းလုံး၏ ကိုင်မြောက်ပစ်လွှင့်ခြင်းကြောင့် အဝေးသို့လည်း လွှင့်စဉ်ဖူးပြီ။ ဝဲကတော့၏ စုပ်ယူခြင်းကြောင့် နက်စွာသော အခြေထိလည်း စုန်းစုန်းမြှုပ်ခဲ့ရဖူးပြီ။ အခါအခွင့်သင့်သော ရာသီဥတု၏ မျက်နှာသာပေးမှုဖြင့် ပြန်ပြုးသာယာသော ကမ်းထက်တွင်လည်း မေးစက်ခိုနားခဲ့ဖူးပြီ။

နှုလုံးသည်းပွတ်ကား၊ ဒဏ်ရာဒဏ်ချက်များဖြင့် မြင်မကောင်း။ ထိန်လုံးသည်းပွတ်ကို သယ်ပိုးပွေ့ဖက်ထားရင်းဖြင့်ပင် ရောကအလုပ်စိုက်လာ၏။ ဗျာဓိက တံခွန်လွှင့်လာ၏။ အရာဏာကား မဝေးလှတော့ပြီ။

သေဆုံးရမည်ကိုကား၊ ဘုရင်မကြီး စိုးစဉ်းမျှ မထိတ်လန်း။

သေဆုံးဖို့ အသင့်ပြင်ထားပြီးပြီ။ သံသရာခရီးအတွက် ရိုက္ခာ၊ လျှနာဝါ အထပ်အပိုးတို့ အသင့်စိမ်ထားပြီးပြီ။ ခရီးသည်ကပင် ခရီးကို ပြန်၍ စိန်ခေါ်နေနိုင်ပြီ။

အစုစုသော ဒါနကုသို့လ်၊ သီလကုသို့လ်၊ ဘာဝနာကုသို့လ် တို့ဖြင့် မိမိ၏ ကံကို ဖြည့်တင်း အားကောင်းစေခဲ့ပြီးပြီ ဖြစ်၏။

ထိုကုသိုလ်က အစုစုတို့ကို၊ သစ္စာဆို တိုင်တည်လျက်၊ ဆုတောင်းဆုပန်ပြုတော့မည် . . . မည်သည့် ဆုတောင်းဆုပန်မျိုးနည်း။

နိုဗ္ဗာန်ခုကိုကား အလွှာအသွေ အာရုံညွှတ်ပြီး ဖြစ်၏။ သို့သော အရဟတ္တာမဂ်၊ အရဟတ္တာဖို့လ် မဆိုက်သေးသာ၊ မိမိသစ္စာန်ကို မိမိအသီဆုံး။ ခစ္စာအသစ်နှင့် ရပ်နာမ်အသစ်တို့ကို ရရှိပိုင်ဆိုင်ရှုံးမည် ဖြစ်သည်။ ပြုခဲ့သမျှသော ကံတို့သည် ထိုခစ္စာအသစ်၊ ရပ်နာမ်အသစ်တို့၌ အစဉ်တစိုက် ဂုဏ်သတ္တိပြုလျက် လိုက်ပါလာကြုံးမည်ဖြစ်သည်။

မည်သည်ကို ဆုတောင်းဆုပန်ရမည်နည်း။

ဖြစ်လေရာ ဘဝဘဝတိုင်းတွင် . . .

ဆုတွေတသီကြီး အာရုံထဲပေါ်လာ၏။ ကိုယ်တိုင်တောင်းခဲ့သည် များ၊ တစ်ပါးသူတို့ တောင်းကြသည်များ၊ ကျမ်းကန်တို့၌ တွေ့ရသည်များ၊ သမက်တော်ဓမ္မစေတီမင်း ပြောခဲ့သည်များ . . .

ထိုဆု အမျိုးအစားများအားလုံး တစ်ခုခုသော်မျှ အာရုံးမြှုံး မစွဲကပ်။ အာလယ်မဖြစ်။ ဆန္ဒမပေါ်။

“ သီရိတြိတုဝနာဒီတျာပြ ဝရဓမ္မဇ္ဈာတဲ့၊ လောကျနာထ မဟာဓမ္မရာဇာဓရာဇာဓရာဇာဒေဝိ ”ဘွဲ့ ခံသော ဘုရင်မကြီးသည် မိမိတောင်းဆုပန်ရမည့်ဆုကို အစဉ်းစားရခက်နေ၏။ မလိုချင်သော အရာကို ပယ်ရှောင်ရမည်။ လိုချင်သော အရာကို သယ်ဆောင်ရမည်။ ဆုပန်ထွာတောင်းဆိုခြင်းဟူသည်မှာ မလိုချင်တာကိုဖယ်၍ လိုချင်တာကို ညွှတ်သော စိတ်ဆန္ဒ၏ပြဋ္ဌာန်းမှူးဖြစ်သည်။

မိမိ ဘာကို လိုချင်သနည်း။ ဘာကိုမလိုချင်သနည်း။

နှမူးထက်မှ လက်အုပ်အစုံကို ပြန်သိမ်းချက်၊ ရင်ဘတ်ပေါ်တွင် အသာအယာယူက်တင်လိုက်သည်။ မျက်ဝန်းအီမ် အစုံမှ သဒ္ဓါဖြင့်ပြည့်သော အကြည့်တိုကား အဝေးမှ တိဂုံဆံတော်ဆီသို့ မရွှေ့မဖယ်စတမ်းကျရောက်လျက်ပင်။

စိမ်းညီးမျိုးပျ ကုန်းတော်ထက်တွင် ရွှေတောင်ကြီးပေါက်လျက်ရှိသည်။ အဝေး၏ အဝေးဆီမှဖြစ်၍ ထိုးတော်ဆည်းလည်းသံများကိုမကြားနိုင်။ သို့သော် ပင်လယ်ဘက်မှ လာသော လေပြည်တွင် တဆုတ်ချင်လှပ်ခါနေကြသည့်ဆည်းလည်း ညောင်ရွှေက်သံများ၏ အသံကို စိတ်နားဖြင့်ကြားယောင်နေ၏။ ဆည်းလည်းသံတို့က ဘုရင်မကြီးကို တစ်ခုတည်းသော အမေးစကားဖြင့် ဆိုမြည်နေကြ၏။

“ ဘုရင်မကြီး သင်ဘာဆုတောင်းမှာလဲ၊ နိုဗ္ဗာအမတ မျက်မောက်မပြုရမချင်း ဖြစ်လေရာ သံသရာဘဝ အဆက်ဆက်မှာ၊ ဘယ်လိုအဖြစ်မျိုးကို လိုချင်တာလဲ၊ ဘယ်လို အဖြစ်မျိုးကို မလိုချင်တာလဲ၊ ဆိုလေ ဘုရင်မကြီး ”

ြိမ်သက်လွန်းသော ရင်အစုံပေါ်မှ ယုက်ထားသည့် လက်အစုံကိုကြည့်ရင်း၊ အနီးရှိ ဓမ္မစေတီမင်းသည် အနည်းငယ်လှပ်ရှားလာသည်။ ဘုရင်မကြီး၏ မျက်လုံးအီမ်များဖွင့်ဟနြိုးတစ်ခုက်တစ်ခုက် မျက်တောင်ကို ပုတ်ခတ်လှပ်ရှားနေသောကြောင့်၊ ဓမ္မစေတီမင်း နေရာတွင် ပြန်ထိုင်လိုက်၏။

ကိုယ်လှပ်တော် မောင်းမမူးမိန့်နှင့်မိသင်တို့က၊ ပန်းဖောက်ကတ္ထီပါယပ်ဖြင့် အသာအယာလှပ်ယမ်းပေးကြသည်။ အမတ်နှစ်ဦးမှာ ဓမ္မစေတီမင်း၏ အရိပ်အကဲကို ကြည့်နေကြသည်။

ထိုစဉ် တိုးဖွေသာ ခြေသံ တစ်သံ၊ နန်းမဆောင်၏ တံခါးမှ
ပေါ်လာ၏။ ခြေသံကို လုံခြုံအောင် ထိန်းသိမ်းလျက် ဝင်ရောက်လာသူကား
ဘုရင်မကြီး၏ သမီးတော် နဲ့တကားသင်။ ဓမ္မစေတီမင်း၏ မိဖုရား။

မိဖုရားသည် မယ်တော်၏ ညောင် စောင်းအနီး၊ အသာအယာ
ဝင်ထိုင်လျက် ခုံးထောက်သည်။ ညောင် စောင်းပေါ်မှ မယ်တော်ကြီးကို
အရိပ်အခြည် လုမ်းကြည့်သည်။ မိမိရောက်ရှိလာကြောင်း မယ်တော်ကြီး
သိသည်။ သို့သော် မိမိအား နှုတ်ဆက်စကားလည်း မဆို။ ငဲ့စောင်း၍လည်း
မကြည့်။ ပြတင်းမှ တစ်ဆင့်၊ အဝေးရှိ တိဂုံဆံတော်ရှင်ဆီသို့သာ ငေးမော
ဖူးမြှုပ်နေသည်ကို တွေ့လိုက်၏။

ရီဝေမွဲသီသာ မျက်လုံးများ၊ အထက်အောက်ရှိ မျက်ခံ မျက်ရစ်
တို့သည် တွန်လိပ်ပျော်ခွေလျက် ရှိနေကြပေပြီ။ သို့သော် မယ်တော်ကြီး၏
အမြဲတစေ စူးရှုတောက်ပနေတတ်သာ မျက်ဝန်းအိမ်များမှ နက်ရှိင်းသာ
အကြည့်ကမူ ရောနှင့် ဗျာခိုက် မထိမဲ့မြင် ပြုနေကြဆဲပင်ရှိ၏။

ဤကား ဘုရင်မတစ်ပါး၏ မျက်လုံး။

ဤကား ရှင်စောပု၏ မျက်လုံး။

ဟံသာဝတီပြည့်ရှင် ဓမ္မစေတီဘုရင်မင်းမြတ်၏ မိဖုရားခေါင်ကြီး
ဟူသာ အဖြစ်သည် သက်ကြီးရွယ်အို မိခင်ကြီး တစ်ဦးအနီးတွင် သမီး
ဟူသာအဖြစ်သို့ ညင်သာစွာ ကူးပြောင်းသွားလေသည်။ ထိုအခိုက်ဝယ်
ထိုသမီး၏ မျက်နှာပေါ်မှ မိဖုရားခေါင်ကြီးတို့၏ ရာမောန်တို့သည်
အလုံးစုံ ကင်းပလျက်ရှိသည်။

ဘုရင်မကြီးကား သမီးကိုလည်းကောင်း၊ သမက်ကိုလည်းကောင်း၊
မှုးမတ် ရံရွှေများကို လည်းကောင်း လျှစ်လျှုပြုလျက် သိရှိတ္ထရကုန်းထက်
သို့သာ စူးစူးစိုက်စိုက် ငေးမွှေ့ဖူးမြှုပ်နေ၏။

မမြင်မကြားမသိနိုင်သော ရှုံးသရာဘဝ ဘဝအတွက် ဆုတောင်း
ဆုပန် မပြုသာသေးသော ထိုအချိန်၌ မြင်ခဲ့ကြားခဲ့ သိခဲ့ပြီးသော
လက်ရှိဘဝ၏ အတိတ်ရှုပုံလွှာများကမူ အစီအရိ ပေါ်လာဖို့ မှတ်ဉာဏ်
တံခါးဝါး အလျှို့လျို့ ထွက်ပြုလာကြသည်။

ဒုဂံနေပြည်၏ ဤဒေသ၊ ဤနှစ်းဆောင် ဤလေသာပြတင်း၊
ဤသလွန်ညောင်စောင်းထက်ဝယ် ဤသို့ ဤနယ် လဲလောင်းနေသည့်
အချိန်ကာလ မတိုင်မိ ဟိုမှာဘက်ဆီမှ အတိတ်ဖြစ်ရပ်တွေ . . .

နေရာင်တောက်ပသော အပြာရောင်အဇွောပြင်ကြီးသည် အတိတ်
သို့ပြန်သွားသောအတွေးမြားတဲ့ ဖြတ်သန်းသည့် ထုအပြင်ကြီးဖြစ်သွား၏။

အနှစ်နှစ် အလလက ရုပ်ပုံလွှာများသည် လတ်လတ်ဆတ်ဆတ်
အသက်ဝင်လာကြသည်။ မမေ့ကောင်း မပျောက်ကောင်း ဖြစ်ရပ်များ။
နှလုံးသွေးနှင့်ရေးခဲ့သော ကမ္မည်းစာများ။ ပါဝင်ပတ်သက်သူများ၊ ဖြစ်ရပ်
တွေ၊ အရေးအခင်းတွေ၊ လူတွေ လူတွေ၊ ဘုရင်တွေ၊ မူးမတ်တွေ၊ စစ်သူ
ရဲတွေ၊ မိဖုရား၊ ကိုယ်လုပ်မောင်းမတွေ . . . ။ ပြီးတော့ စစ်တေးကြွေးငြာ
သံတွေ။

မတွန်းမဆုတ် ခံစားရင်း၊ တွေးတော့ သုံးသပ်လိုက် ရှင်စောပု . . .

ဒီအတိတ်ခရီးရဲ့အဆုံး၊ ပစ္စဗွန်ကို ပြန်ရောက်လာချိန်မှာ သင်
ဘယ်လိုဆုမျိုး တောင်းရှုမလဲဆိုတာ အလိုလိုပေါ်လာပါလိမ့်မယ် . . .

ရင်ထဲမှ အသံတစ်သံကို ကြားလိုက်ရ၏။

အတိတ်သည် မည်းမောင်၍ ကြောက်စရာကောင်းသော ချောက်
ကမ်းပါး မဟုတ်တော့ပြီ။ တစ်လျောက်လုံးဖြတ်သန်းခဲ့သော ဘဝရှုပုပုံ
ကားချပ်တွေကို ယခုအချိန်၊ ညောင်စောင်းထက်မှာ လဲလောင်းရင်း
တိဂုံဆံတော်ရှင်ဆီ မျက်နှာမှုရင်း ပြန်လှန်သုံးသပ်ရသည်ကပင် နှစ်လိုဖွယ်
ဖြစ်လာ၏။

အတိတ်က မိမိကို စုပ်ယူဝါးမျိုးခြင်းမဟုတ်။

မိမိက အတိတ်ထဲသို့ ဂုံစားစွာတိုးဝင်လိုက်ခြင်းဖြစ်သည်။

ဒါဟာ ရှင်စောပု ဆိုတဲ့ မိန်းမသားတစ်ယောက်ရဲ့ ဘဝရှုပုပုံလွှာ
ပဲလော်။

(J)

“ ... လေးဒီပါ ကျွန်းကျွန်းပိုင် ယူကျံး ...
 ကြေညာဘုန်း၊ ရွှေတော့ ထွန်းလင်း ... မန်းမြေ
 တောင်များထီး၊ ရွှေပြည်ကြီးတည်ရာ ... ရွှေးဝင်း
 စကြာပိုင်စိုးမြန်း၊ ဆယ်ဖြာပန်း ဦးနှိမ်ကာ၊
 မင်းမင်းကယ်လေ ... စက်ဖတါးရင်း ... ”

“ရေတက်ချိန်နီးနေဖြိုး . . . မင်း အခုပဲသွားတော့ သုခွဲမှာယာ၊ ဟောဟိုမှာ
 ကွမ်းခွက်တော်ကိုယူသွား”

တောတောင်ထဲမှာသာဆိုလျှင် ခြေသံကြီးတစ်ကောင်၏ ဟိန်း
 ဟောက်သံဟု ဆိုရမည်ဖြစ်၏။ ယခုကား ဟံသာဝတီ နန်းတော်၏
 ပြာသာဝ်ဆောင်တစ်ခုအတွင်း ဖြစ်သည်။ ခြေသံကြီးကား သုသွေ်ရာဇာဓာတ်
 ဖြစ်ပြီး အမိန့်သံမှာ ဟိန်းဟောက်သံပင် ဖြစ်သည်။

အနီးရှိ မင်းကြီး သမိန်ပြတ်စသည် ခေါင်းစိုက်ချထား၏။
 အမတ်ဒီန်က မတုန်မလှပ် တောင့်တောင့်ကြီး ရပ်နေဖြိုး ပန္တိတ်အမတ်
 မင်းကံစိတစ်ယောက်သာ မြင်ကွင်းကို အေးဆေးသက်သာစွာ ကြည့်နေ
 လေသည်။

“ရွှေလောင်းတော် အသင့်ဖြစ်ပြီ မဟုတ်လား ဟေ့ . . . အမတ်ဒီန်”
 “ဖြစ်ပါပြီသုသွေ်”

“ကိုင်း . . . သုခွဲမှာယာ၊ ခင်တယင်ပေါ် တက်ဖို့နန်းတော်က
 ထွက်ပေတော့”

သုသွေ်ရာဇာဓာတ်ကို ကြည့်ရင်း၊ ခမည်းတော်ဟု မမြင်တော့ဘဲ၊
 လည်ဆံမွေးများကို ခါလျက် ဟိန်းဟောက်နေသော ခြေသံကြီးတစ်ကောင်
 ကိုသာ မြင်ယောင်နေ၏။

ခြသံးကြီး၏ ခံတွင်းရှေ့မှာ သွေးသံအလူးလူး အလိမ်းလိမ်း၊ သားကောင်းယ်ကား . . . မယ်တော် တလသုဒ္ဓမာယာ။

မယ်တော်သည် ကျိုတ်၍ ရှိက်နေရင်းဖြင့် မထိန်းသိမ်းနိုင်တော့ဘဲ၊ ပခုံးနှစ်ဖက်စလုံး သိမ့်သိမ့်ခါနေ၏။ နှဲသာခြယ်သထားသော မယ်မယ့် မျက်နှာ လူလှလေးမှာ မျက်ရည်တွေ အစိစိအချဲ့ခဲ့။ သို့သော် ထူးခြားသည်က တစ်ကိုယ်လုံး သိမ့်သိမ့်တုန်အောင် ရှိက်ငိုနေသော မယ်တော်သည် အဘိသေက သဘင်ပွဲတစ်ခု တက်ရောက်မည့်နှင့် တင့်တယ် သိုက်မြိုက်စွာ ဝတ်စားဆင်ယင် ထားချေသည်ကော်။

ယူလဲကြီးတွေ ဉာဏ်နေအောင် ဆွဲထားသည့် ခရမ်းပြာရောင် ကိုယ်ကျပ်အနှစ်တပ် အကျိုးသည် အသားဖြူဝင်းသော မယ်တော့ကိုယ်ထက်၌ မဟာသန်စွာ ကျေက်သရေဆောင်နေ၏။ ရွှေအချိုတ်ဖောက်သော ဖထဘီ၏ ထဘီနားများပင်လျှင် အသစ်ကျပ်ချွဲတ် ဖွေးဖွေးဖြူလျှက်ရှိသည်။ တိမ်တောင် တက် ဆံထုံးတွင်ရွှေကတော့စွပ်ထားပြီး၊ သဇ်ပန်းတွေ ဝေနေအောင် ပန်ထားသည်။ ရွှေကျင်ခတ် ပဝါမြိုတ်သည် မတ်တော်၏ လှပသော ရင်အုံနှင့် ခါးဝန်းဆီတွင် ဖိတ်လက်တွဲခိုနေသည်။

သို့သော် သိုက်မြိုက်ခမ်းနားစွာ ဝတ်စားဆင်ယင်ထားသည့် မယ်တော်သည် အဘယ့်ကြောင့် အဆင်တန်ဆာနှင့် ဆန့်ကျင်စွာ သိမ့်သိမ့်ခါ ငိုကြွေးနေရလေသနည်း။

မယ်မယ့်ကို မေးချင်သောကြောင့် အနီးသို့ ကပ်သွား၏။ သို့သော် မင်းကံ့စာ ဖမ်းဆွဲထားလိုက်သည်။

“အပုလေး၊ သခင်မ ဒီနားမှာပဲနေ”

မင်းကံ့စာ လေသံဖြင့်ဆို၏။ မယ်မယ် ခေါ်သလို အပုလေးဟု ခေါ်သည့်အပြင် သခင်မဟုလည်း ခေါ်သောမင်းကံ့စာ၏ အသုံးအနှစ်းကို သဘောကျသွား၏။ ထိုထက်မူ မင်းကံ့စာ၏ နွေးတွေးကျယ်ပြန့်သော လက်ဖဝါးကြီးများမှ လုပြုမြှုကို ရှိခံစားလိုက်မိသည်။

“ဟေး ... သူဒ္ဓမာယာ မင်း မျက်ရည်တွေကို သုတ်လိုက်စမ်းပါကွယ်၊ သူရဲကောင်း တစ်ယောက်ဆီကို သွားရမယ့်အချိန်မှာ ယုတ်ညံ့တဲ့ ငါရှိက်သံတွေ မထွက်စမ်းပါနဲ့၊ မင်း အခုလုပ်ရတဲ့ အမှုဟာ ငါရဲ့ ဘုန်းကျက်သရေနဲ့တကွ ဟံသာဝတီရဲ့ဂုဏ်ကိုပါ ဆောင်တဲ့ အမှုလို့ နားလည်လိုက်စမ်းပါ၊ ဒါတွေကို ငါပြောခဲ့ပြီးပါပြီ သူဒ္ဓမာယာ”

ခမည်းတော် သုသျှင်ရာဇာစီရာ၏ ဟိန်းဟောက်သံ များဖြင့် နှစ်းဆောင်သည် လူပ်ခါနေသည်ဟု ထင်မိလေသည်။ ဟိန်းဟောက်သံ များဖြင့် တတ္တတ်တွတ်ရော်ရင်း ခမည်းတော်သည်၊ မယ်မယ် တလသုဒ္ဓ မာယာ ထိုင်နေရာဆီသို့ ချုံးကပ်သွားသည်။ ခမည်းတော် ဘာတွေ ပြောနေပြီး မယ်တော်က ဘယ်သို့ဗလုံးဗထွေး ငိုရှိက်နေသည်ကို မကြားရတော့။

မင်းကံစီ၏ လက်ဖဝါးကြီးကို ဆုပ်ကိုင်ရင်း မေးမိ၏။

“ခမည်းတော်က ဘာဖြစ်လို့ ဒီလောက် အော်ဟစ် ငောက်ငမ်း နေတာလဲဟင်... မင်းကံစီ၊ မယ်တော်ကကော လှလှကြီး ဝတ်စားထားပြီး ဘာဖြစ်လို့ ငိုနေရတာလဲ”

မင်းကံစီက လေသံဖြင့် ပြန်ဖြေသည်။

“နောက်တော့ ပြောပြမယ် အပုလေး သခင်မ၊ အခု သုသျှင်ရဲ့ရှေ့မှာ ဘာမှ မပြောသာဘူး”

အသာငြိမ်နေလိုက်ရတော့၏။ ခမည်းတော်ကမူ မယ်မယ်ရှေ့တွင် ခေါက်တွေ့ခေါက်ပြန် လမ်းလျောက်ရင်း ဆူမွှက်နေသော ရေနေးအိုးကြီး ပမာ တတ္တတ်တွတ် ဆိုနေဆဲ။

“မိဖုရားကို ငါမန္တမြောဘူး၊ သင်းကိုသာ ငါန္တမြောတယ် သိလား မင်းကြီး သမိန်ပြတ်။”

“မိန့်ပါ သုသျှင်”

“ ရွှေလောင်းတော် အမှုထမ်းတွေ အဆင်သင့်ရှိပြုလား”

“ ရှိပါပြီ သုသျှင်”

“ က မင်းသွားတော့ သုဒ္ဓမာယာ၊ ထွက်တော့ ဒေါင်းပေါင်လုလင် ချောင်းဝမှာ ငါရဲ့ သူရဲ့ကောင်း လဂ္န်းအိန်က မင်းကို စောင့်နေပြီ၊ သူဆီ မင်းသွားပေတော့၊ မင်းကြီး သမိန်ပြတ်နဲ့ အမတ်ဒိန်”

“ မိန့်ပါ သုသျှင်”

“ လိုက်သွားကြ၊ လိုအပ်တာတွေ စီစဉ်ပေးလိုက်ကြ သံလုံးယ်ကို လည်းကျော်ပဲရဲ့စကားပါးလိုက်တယ်လို့၊ မိဖုရားထက်သူရဲ့ကောင်းကို ပိုပြီးချုစ်တဲ့သုသျှင်က အမိန်ပေးလိုက်တယ်လို့မင်းလိုချင်တဲ့ မိဖုရား တလသုဒ္ဓ မာယာကို ငါစွန့်လိုက်တယ်လို့၊ ပုသိမ်တပ်တွေကို အပြတ်အသတ်ချေမှုန်း အမှုတော်ထမ်းလို့ ... ကြားလား”

“ ကောင်းပါပြီသုသျှင် ”

ခမည်းတော်သည် စကားဆုံးသည်နှင့် နှစ်းဆောင်ထဲမှ ခြေသံပြင်း
ပြင်းဖြင့် ထွက်သွား၏။ မင်ကံစီရေး၊ အဖြတ်တွင် စူးခနဲ့ လုမ်းကြည့်
လိုက်သောခြေသံကြီး၏ မျက်လုံးများကို ကြောက်ရွှေ့စွာဖြင့် မင်းကံစီ
ရင်ခွင်ထဲ တိုးကပ်မိလေသည်။ ခမည်းတော်ကို မချိစော့၊ ကြောက်စရာ
ကောင်းသည့် ခြေသံကြီးတစ်ကောင်။

မင်းကြီးသမိန်ပြတ်နှင့် အမတ်ဒိန်တို့ကြားတွင် မယ်မယ်ပါသွား
လေပြီ။

“ မယ်မယ့်ကို ဘယ်ခေါ်သွားကြမှာလဲ ”

မယ်မယ့် ဆီ ပြေးသွားဖို့ ကြိုးစားသော်လည်း မင်းကံစီက
ပွဲဖက်ထား၏။

“ အပုလေးသခင်မ ဒီမှာပဲ နေနော်၊ အားလုံးနေသားတကျ
ပြန်ဖြစ်သွားပါလိမ့်မယ် ”

မင်းကံစီ၏ အသံကမူ အေးမြေနေ၏။ တစ်ခုခုကိုကြိုးသိသလိုလို
အပိုင်အနိုင်ပြောနေသည့် လေသံဖြစ်၏။ သို့သော် မယ်မယ်ကား သည်းစွာ
ငိုရှိက်ရင်း ပါသွားလေပြီ။ မယ်မယ့်...မယ်မယ့်ကို ဘယ်ခေါ်သွားကြမှာလဲ၊
မယ်မယ့်ကိုပြန်ပေးကြ...ငါ့မယ်မယ့်ကို ပြန်ပေးကြ။

အသက် ကိုးနှစ်မပြည့်တတ်သေးသော အပုလေးသခင်မဟု
နှစ်းတော်ထဲတွင် ချစ်စနိုင်ခေါ်ကြသည့် ရှင်စောပု၏ ရင်တွင်းမှ အသံကို
မည်သူမျှ ကြားကြမည်မဟုတ်။

မယ်မယ့်ကို ပြန်ပေးကြပါ...ခမည်းတော် သူသွေ့ကို
ကြောက်တယ်၊ ခမည်းတော်ဟာ မာန်ဖို့နေတဲ့ ခြေသံကြီး...ခြေသံကြီး။

* * *

“ ထိတ်လန့်စရာ တစ်ခုခုနဲ့ ကလေးငယ်
တစ်ယောက်ကို ချော့မေ့နှစ်သိမ့်ရာမှာ မဟုတ်မမှန်တာတွေ၊ မဖြစ်နိုင်
တာတွေနဲ့ မဖြေသိမ့်ရဘူး၊ အပုလေး သခင်မ မေးလာရင် အဖြစ်မှန်ကို
ပြောပြလိုက်ကြနော်၊ ဒါပေမဲ့ တစ်ခုသတိထား၊ သူ့ခမည်းတော် သူသွေ့
အပေါ်မှာ လို အပ်တာထက် ပို ကြောက်မသွားစေနဲ့၊ သမီးငယ်
တစ်ယောက်ဟာ ဖစ်ကို ကြောက်စရာကောင်းတဲ့ လူကြီးအဖြစ်နဲ့
မမြင်စေအပ်ဘူး၊ ကြားလား... မိန့် ”

အထိန်းတော် မိန့်အား မင်းကံစီက မှာနေသည့်အသံကို မကြားတစ်
ချက် ကြားတစ်ချက်ရှိ၏။

အထိန်းတော် မိန့်ကိုယ်တိုင်လည်း ကြောက်ချွဲနေသည်။ ကတုန် ကယင်နှင့် ဆောက်တည်ရာမဲ့ ဖြစ်နေသည်။

“ ကျွန်း... ကျွန်းမက သခင်မလေးကို ဘာပြောရမှာလဲ မင်းကံစီ ”

“ သူမေးလာရင် အမှန်အတိုင်း ပြောပြလိုက်၊ ဒါပေမဲ့ တစ်ခု ပြောဖြစ်အောင် ပြော၊ သူ့ မယ်မယ်ဟာ မကြောခင် ပြန်ရောက်လာလိမ့် မယ်လို့ ”

“ ရှင်... မင်းကံစီ ဘယ်လိုပြောလိုက်တယ် ”

“ အရှင်မ တလသုဒ္ဓမာယာဟာ မကြောခင် နှစ်းတော်ထဲကို ပြန်ရောက်လာလိမ့်မယ်၊ သူ့သမီးဆီ သူပြန်ရောက်လာလိမ့်မယ် ”

“ အို... တကယ်ပဲလား ဟင်၊ မင်းကံစီ ဘယ်လိုလုပ်သိသလဲ ”

မိန့်၏ အသံမှာ မယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းတို့ဖြင့် မပိမာ ဖြစ်နေ၏။

“ ဒီမှာ... မိန့် ”

သူသွေ့င်ရာဇာမိရာ၏၏ ညာလက်ရုံးပညာရှိ မင်းကံစီသည် လေးနက် ပိုင်နိုင်သော အသံဖြင့်ဆို၏။

“ ကျေပ်... သူသွေ့င်အကြောင်းကို သိတယ်၊ သူရဲကောင်း လဂ္ဂန်းအိန် အကြောင်းလည်း သိတယ်၊ သူရဲကောင်းကို ချစ်တတ်တဲ့ ဘုရင်နဲ့ အရှင် သခင်အပေါ် အသက်ပေးသစ္စာရှိတဲ့ သူရဲကောင်းတို့၊ အကြားက အပြန်အလှန် ထားရှုကြတဲ့ ယောကျားစိတ်ဓာတ်ကို ကျေပ်သိတယ်၊ အဲဒီ သဘောထားဟာ မင်းတို့မိန်းမသားတွေ နားမလည်နိုင်လောက်အောင် ထူးခြားတယ်၊ ပြင်းထန်တယ်၊ ကြောက်စရာကောင်းတယ်၊ ပြီးတော့ ဘုရင်နဲ့ သူရဲကောင်း နှစ်ဦးစလုံးဟာ ခုချိန်မှာ စစ်သွေးဆူ ဝေနေကြ တယ်၊ စစ်ပွဲတွေကြောင့် သူတို့ရဲ့ နှလုံးသားဟာ ကြပ်ရွှေနေကြတယ်၊ ဒီအချိန်မျိုးမှာ သူတို့ဟာ စစ်ပွဲဆုံးတာကိုပဲ အလုံးစုံ ပုံအောပြီး တွေးတော့ဆင်ခြင်တယ်၊ အပြန်အလှန်သော အရာတွေအားလုံးဟာ သူတို့အတွက် ဘာမှ အမှုမထားလောက်တဲ့ အသေးအဖွဲ့တွေဖြစ်နေတယ်၊ အဲဒီ အသေး အဖွဲ့တွေထဲမှာ မိဖုရားတို့ သားသမီးတို့လည်း အပါအဝင်ဖြစ်တယ် ”

“ ရှင်... သူတို့ရဲ့ နှလုံးသားတွေဟာ စစ်နဲ့ကြပ်ရွှေနေကြ ”

“ မင်းတို့နောက်တော့ နားလည်လာပါလိမ့်မယ် မိန့်၊ အရှင်မ တလသုဒ္ဓမာယာလည်း နားလည်လာပါလိမ့်မယ်၊ အခုန် အရေးအကြီး ဆုံးက အပုလေးသခင်မကို မင်းအမှန်အတိုင်းပြောပြီး ချောမေ့နှစ်သိမ့်ထား

ရှင်စောပု

၁၉

ဖို့ပဲ၊ ကလေးရဲ့ ရင်ထဲက အကြောက်တရားကို အမှန်ပြောပြခြင်းနဲ့
နှစ်သိမ့်လိုက်ပါ ”

“ မင်းကံစီ... ဒီကိုးနှစ်အချယ် သမီးတော်လေး ရှင်စောပုကို
ကျွန်ုံးမက ဘာတွေပြောပြီး နှစ်သိမ့် ချော့မေ့ နေရမှာလ ”

မင်းကံစီ သက်ပြင်းမှုတ်ထဲတ်၏။

“ က မင်းပြောမပြတတ်ရင်လည်း ကလေးကို အိပ်ပျော်အောင်
သိပ်လိုက်ပေတော့၊ ကလေးလည်းကြောက်လန်ပြီး မောပန်း နွမ်းနယ်နေ
ရှာပြီ၊ အကောင်းဆုံးက သူအိပ်ပျော်အောင် သိပ်လိုက်တော့ ”

အကယ်ပင် ရှင်စောပုင်ယ် အိပ်ပျော်သွားပြီဖြစ်၏။ အပြစ်ကင်းစင်
သော ချစ်စဖွယ် မျက်နှာ၏ ပါးပြင်ပေါ်တွင်မူ ခြောက်သွေ့စ မျက်ရည်
စီးကြောင်းလေး တစ်ခု။ မင်းကံစီ ကြိုင်နာစွာ ပြီးသည်။

“ မကြာခင် အားလုံး နေသားတကျ ပြန်ဖြစ်သွားမှာပါ မိန့်ရယ်၊
က... ကျူပ် ချွေလောင်းတော်ရှိရာ လိုက်သွားရှိုးမယ်၊ ခင်တယင်နဲ့
တင်ဆောင်ခေါ်သွားရမယ့် အရှင်မ သုဒ္ဓမာယာအနီးမှာ ကျူပ်ရှိနေမှ
ဖြစ်မယ်၊ လွှာန်းအိန်ရှိရာ ခေါင်းပေါင်လှလင်ချောင်းဝက လေ့တပ်ကိုလည်း
လိုက်သွားရှိုးမယ်၊ မင်းကြီး ပြတ်နေ့ အမတ်ဒိန်တို့ ကျူပ်ကို စောင့်နေက^၅
ရေ့မယ် ”

ထိတ်လန်းခြင်းဖြင့် နွမ်းနယ်စွာ အိပ်ပျော်နေသော အပုလေး
သခင်မ၏ နဖူးဆံစကို ညင်သာစွာ ထိတို့လျက် မင်းကံစီ ထွက်သွား၏။

အထိန်းတော် မိန့်သည် ဘာကိုမှ နားမလည်နိုင်စွာ ခေါင်းကိုသာ
အတွင်သာ ယမ်းခါရင်း ကျွန်ုပ်ရစ်ခဲ့လေသည်။

* * *

(၃)

“မိုးမိုးမာန်မာန် ... တိမ်ယံကွန်.မြူး....
 မူးခွေ ယိုင်ကာသာ ... တွေ့မြှင်ကာသာပင်...
 ဖြေလည်းမရှင် ... ပျော်ဖွဲ့သာဆင်၊ ပွဲအင်
 ရွှေဘဝင် လွန်ကြည်ကဲ ... သည်းနေမရှင် ...
 မင်းလွင်မြူးမှာင်...ပြာရောင်တောင်နီးခြယ်လှယ်၊
 အုံမြိုင်းမှုန်အာကာဟာင် ...ပုံအောင် ပုံအောင်
 သာပင် ”

ရဟန်းဝတ်အဖြစ်မှ လူဝတ်လဲ၍ သုသေသာ ရာဇာဓရာဇ်ထံတွင် ပဏ္ဍာတ်
 ပညာရှိအဖြစ် အမှုထမ်းခဲ့သော မင်းကံစီသည် အကယ်ပင် ရှေးဖြစ်
 နောက်ဖြစ်များကို အတိအကျ နိမိတ်ဖတ် ဟောနိုင်သူ ဖြစ်နေလေ
 ရော့သလား။

မင်းကံစီ ပြောခဲ့သော “ အရှင်မ တလသုဒ္ဓမာယာ မကြာခင်
 ပြန်လာပါလိမ့်မယ်၊ အားလုံး နေသားတကျ ဖြစ်သွားပါလိမ့်မယ် ” ဆိုသည့်
 စကားသည် မှန်ခဲ့လေသည်။

နံနက်အစောပိုင်းက မျက်ရည်စက်လက်ဖြင့် နှစ်းတော်မှတွက်ကာ
 ရွှေလောင်းပေါ် ပါသွားသော မယ်မယ် သည် နေထန်းတစ်ဖျား
 မရောက်ခင်မှာပင် နှစ်းတော်သို့ ပြန်ရောက်လာခဲ့၏။ မိန့်ပြင်ဆင်ပေးထား
 သော စက်ရာထက်တွင် အိပ်ပျော်နေဆဲရှိသည့် ရှင်စောပု ငယ်သည်ပင်
 မယ်မယ် ပြန်ရောက်လာသည်ကို မသိလိုက်။

“ အပူလေး သခင်မ ထ ထ၊ မယ်မယ် ပြန်ရောက်လာပြီ ”ဟု
 မိန့်က လူပ်နီးတော့မှကြောက်ရှုံး မောပန်းစွာ အိပ်ပျော်သွားသော ရှင်စောပု
 နီးထ လာခဲ့သည်။ မိန့်စကားကို ရုတ်တရက် မယုံချင်။ သို့သော်
 မယ်မယ်ကပင် ပြန်ရောက်လာချေသည်။ မယ်မယ်က အိပ်ရာထဲမှ
 သမီးငယ်ကို ဖွေ့ချိလိုက်၏။ “သမီးလေးရယ်” ဟုကတုန်ကယင်ရော်တိရင်း
 ပါးချင်းအပ်ထား၏။ မယ်မယ့်ပါးပြင်တွင် မျက်ရည်များ မရှိကြတော့။

ရှင်စောပု

၂၁

မင်းကြီး သမိန်ပြတ်နှင့် အမတ်ဒီန်တို့ ပြန်ပါမလာကြဲ။
ခမည်းတော် ခြေသံကြီးလည်း မရှိ။ မင်းကံး တစ်ယောက်တော့
ပြီးနေသာ မျက်နှာဖြင့် ခပ်လှမ်းလှမ်း၌ ရပ်နေသည်။

“ မယ်မယ်... ပြန်လာပြီလား ”

“ မယ်မယ် ပြန်ရောက်လာပါပြီကွယ် ”

“ မယ်မယ်...ဘယ်သွားတာလဲ ဟင်၊ ရွှေလောင်းတော်ကြီးနဲ့
မယ်မယ်ကို ဘယ်ခေါ်သွားကြတာလဲ၊ မယ်မယ်က ဘာဖြစ်လို့ ရွှေကျင်ခတ်
ပဝါ အသစ်ကို ခြေရင်းနဲ့ ငိုပြီး ပါသွားတာလဲ၊ မယ်မယ် ဘယ်ရောက်ခဲ့
တာလဲ၊ ဘာဖြစ်လို့ လိုက်သွားတာလဲ ဟင် ”

“ မသိနားမလည်း မိမိသော အကြောင်းတရားတွေကို တရစပ်
မေးလိုက်၏။ မိနဲ့က တစ်ခုခု ဝင်ပြောရန် ကြိုးစားရင်း ဘာပြောရမှန်း
မသိ ဖြစ်နေစဉ် မယ်မယ်ကမူ သမီးလေး၏ မေးခွန်းတွေကို ပြောဖို့
စကားလုံး စီနေဟန်ရှိ၏။ ”

မင်းကံး ရှေ့တိုးလာသည်။

“ အရှင်မ... အပူလေး နားလည်း မယ် စကားတွေနဲ့ ရှင်းပြနိုင်
သင့်ပါတယ်၊ ကလေးရဲ့ နှန်ယ်တဲ့ နှလုံးမှာ အထင်အမြင်လွှဲမှားမှာ
အညိုအမည်း မစွဲစေသင့်ဘူး ထင်ပါတယ် ”

“ ငါ ဘယ်ကနေ ဘယ်လို စရှင်းပြရမှာလဲ၊ မင်းကံး ရယ် ”

မယ်မယ်သည် သားရဲတွင်းထဲမှ ခုန်တက်လွှတ်ပြောက်ခဲ့သော
သမင်မင်ယ်ကဲ့သို့ အကြောက်မပြောသေးဟန် ရှိ၏။ သို့သော် ရှင်စောပု
သတိထားမိသည်။ ကောင်းကောင်း သတိထားမိသည်။ သမင်မင်ယ်သို့
နယ် လုပေဆွန်းစိုးသော မယ်မယ် မျက်လုံးများ၌ အကြောက်မပြနိုင်သော
ထိတ်လန်ခြင်းနှင့်အတူ တင်းမာသော တစ်စုံတစ်ခု ခိုအောင်းဝင်ရောက်
နေသည်။ မယ်မယ်မျက်လုံးများမှာ ယခင်က ထိုသို့သော အရိပ်အရောင်
မျိုးကို မတွေ့ဖူးခဲ့။ ”

ထိုစဉ်တွင် ဗညားရဲ နှစ်းဆောင်ထဲ ဝင်လာသည်။ ဗညားရုံသည်
ရှင်စောပုနှင့် တစ်မိပေါက် မောင်နှမအရင်း။ ရှင်စောပုထက် အကြိုး
ဖြစ်၏။ သို့သော်အစ်ကိုတော် ဗညားရဲနှင့် ရှင်စောပု သင့်မြတ်လှသည်
မဟုတ်ချေ။ ဗညားရုံသည် နှမင်ယ်ကို မခံချင်အောင်၊ နောက်ပြောင်
တတ်သူဖြစ်သည့်အပြင်၊ ခမည်းတော်နှင့် သူ၏ သူရဲကောင်းကြီးများကို
အားကျကာ အရွယ်နှင့်မလိုက် စစ်စိတ် စစ်သွေးဝင်နေသူလည်း ဖြစ်ပေသည်။ ”

ချို့ဗြို့သို့
JJ “ ဟော...မယ် မယ် ပြန်ရောက်နေတယ်၊ သိပ်အဲ ဤစရာ
ကောင်းတာပဲ၊ ဘာဖြစ်လို့ မယ် မယ် ပြန်လာတာလဲ၊ ဒေါင်းပေါင်
လှလင်ချောင်းဝကနေပြီး မသလုံကြီးရဲ့ တိုက်လျှနဲ့အတူ ပါသွားပြီထင်တာ”

ဗညားရုံသည် လေမှန်တိုင်းလေးတစ်ခုလို့ ခပ်ကြမ်းကြမ်း
ဝင်ရောက်လာရင်း၊ သူထင်ရာ သူပြောချလိုက်၏။

“ ဟင်...ပြောစမ်းပါဉ်း မယ် မယ်ရဲ့၊ မသလုံက ဘာပြောလိုက်
သလဲ၊ သူ...တိုက်ပွဲထွက်သွားပြီလား၊ မယ် မယ်က ဘာဖြစ်လို့ သူရဲကောင်း
နောက်ကနေ လိုက်မသွားတာလဲ ”

မင်းကံစီက ဗညားရုံ မင်းသားငယ်ကို လက်ဆွဲ ကြိုလိုက်သည်။

“ အရှင့်သားလေးရဲ့ မယ် မယ် လိုက်သွားစရာ မလိုတော့ပါဘူး၊
နှစ်းတော်ကို ပြန်လာပါပြီ၊ မသလုံလည်း စစ်ထွက်သွားပါပြီ ”

“ ဧည့်...ပစ္စားတိကြီး မင်းကံစီ ပါလား၊ အံမှ ဟိုကောင်မလေး
ကကော မယ် မယ့်ရင်ခွင်ထဲ တိုးကပ်ပြီး ဘာဖြစ်လို့ ဖက်ထားတာလဲ၊
နှင်းတို့ မိန်းမသူတွေဟာ အရေးဆုံးရင် ရင်ခွင်ထဲ တိုးဝင်ရတာနဲ့
ဖက်တွယ်ထားရတာနဲ့ ဒါပါတတ်တယ်၊ ဟောဒီမှာ အပူလေး ကြည့်စမ်း
ဟေး၊ ဒါ ဘာလဲ၊ သိလား ”

ဗညားရုံက မင်းကံစီလက်ထဲမှ ရှန်းထွက်ကာ ခါးစည်းကြိုး၌
ချည်ထားသော တစ်စုံတစ်ခုကို ဆွဲထုတ်ပြသည်။ ဓားမြှောင်သေးသေး
လေးဖြစ်၏။ လှပသော ရွှေနားကွပ် ဓားမြှောင်အိမ် ကလေးထဲမှာဓားသွားကို
တစ်ဝက်တစ်ပျက် ဆွဲထုတ်ထားသည်။

“ တွေ့လား မြှောင်းမြှေနဲ့ ပုံသဏ္ဌာန်းဖို့ ရန်သူတွေ တက်လာရင်
တိုက်ခိုက်ချေမှုန်းဖို့၊ ဒါ ဘယ်ကရတယ် ထင်သလဲ၊ တပ်မှူးမင်းမသလုံ
ကိုယ်တိုင်က ငါ့ကိုပေးထားတာ ”

ဗညားရုံသည် မသလုံခေါ် လွှာန်းအိန်ကို စံပြသူရဲကောင်းကြီးအဖြစ်
အားကျကြည်ညိုနေသူဖြစ်၏။

“ တွေ့လား အပူလေး ဟံသာဝတီ နိုင်ငံတော်ကြီးရဲ့ ရန်သူတွေ
မှန်သမျှကို ငါက သေနှင့်ဗျားဘာနဲ့ တိုက်ထုတ်မှာ၊ ဒါ...ဒါတွေ နှင်းတို့
မိန်းကလေးတွေ နားလည်မှာ မဟုတ်ပါဘူးလေ၊ နှင်းတို့ မိန်းမသူတွေက
နှစ်းဆောင်ထဲမှာနေရင်းနဲ့ အလှပြင်မယ်၊ နှုံသာလိမ်းမယ်၊ သဘင်ပွဲတွေ
တက်မယ်၊ ပန်းတွေပန်းမယ်၊ မိကျောင်းစောင်းတီးပြီး တေးချင်းညုည်းမယ်၊
ဒါပါ သိတာကလား၊ ဟုတ်ဘူးလား မင်းကံစီ ”

ရှင်စောပါ

J2

မယ်မယ်ရှင်ခွင်ထဲမှ ရှင်စောပါ ဝန်းခနဲ့ ထွက်လိုက်၏။ မျက်ရည်စတို့ ကောင်းစွာမခြာက်တတ်သေးသော မယ်မယ့်အကြောင်းကို မိမိ သိသလောက်ပင် မသိသေးဘဲ သူထင်ရာ မြင်ရာတွေစွာတ်ပြောနေသော အစ်ကိုတော် ဗညားရုံကို သည်းမဆုံးချင်တော့။

“ ဗညားရုံ... နှင်းဘာတွေလျှောက်ပြောနေတာလဲ၊ ဒီမနက် ဒီမှာ ဘာတွေဖြစ်သွားသလဲဆိုတာ နှင်းမသိဘဲ၊ ထင်ရာမြင်ရာတွေ စွတ်မပြောနဲ့ ”

ဗညားရုံ ရှတ်တရက် အုံအားသင့်သွားပြီးမှ တဟားဟား ရယ်သည်။

“ အဟား ဟား... အပုလေးက ကျားသစ်မလေးပါ လားဟေ့၊ ငါကို ရန်တွေဘာတွေများတွေလို့...ဘာတဲ့ ဘာတဲ့ ဒီမနက် ဘာတွေ ဖြစ်သွား တယ်ဆိုတာ မသိဘဲနဲ့တဲ့ ဟုတ်လား၊ ဟွန်း... နှင်းသာ မသိရှုမှာ၊ ငါက သိလိုက်သမှ အကုန်လုံး သိတယ် ”

“ နှင်း ဘာတွေသိလို့လဲ ဗညားရုံ ”

“ ဘာတွေ သိရမှာလဲ၊ ငါပြောပြုမယ် နားထောင်၊ ပုသိမ်သားတွေ လျေတပ် အလုံးအရင်းနဲ့ တက်လာမယ်ဆိုတာ သိလို့ သူသွေ့က ”

“ သူသွေ့...သူသွေ့နဲ့ စစ်သည်မှုးမတ်တွေ ခေါ်သလို မခေါ်စမ်းပါနဲ့၊ ခမည်းတော်ကို ခမည်းတော်လို့ပဲ ခေါ်ပါ ဗညားရုံ ”

“ အဲ...ခမည်းတော်က လျှော့န်းအိန်ကို လျေတပ်နဲ့ကြိုးတို့ကို ဒေါင်းပေါင်းလုလင်ချောင်းဝမှာ တပ်စွဲတပ်ပြင်ဖို့ အမိန်းပေးတယ်လေ မဟုတ်ဘူးလား မင်းကံ့စီ ”

မင်းကံ့စီက ဒေါင်းညီတ်သည်။ မယ်မယ်ကမူ သားတော်ကို တအုံတည့် ကြည့်နေ၏။ အသက် ၁၂ နှစ်ပင် မပြည့်တတ်သေးသော သားငယ်သည် စစ်ရေးစစ်ရာ အကြောင်းကို ဤမျှစိတ်ဝင်စားနေပြီးလား ဟူသော အုံသွေ့ဖြစ်လေသည်။

“ နားထောင်လိုက်စမ်း၊ အပုလေး...အဲဒီလိုဒေါင်းပေါင်လုလင်မှာ တပ်စွဲထားတဲ့ လျှော့န်းအိန်ဆီကို ဂုဏ်ပြုချီးမြောက်တဲ့ အနေနဲ့သူသွေ့... အဲ...ခမည်းတော်က ငါတို့မယ်မယ်ကို လွှတ်ပေးတယ်၊ မယ်မယ်ကိုယ်တိုင် ကွမ်းခွက်တော်မှာ ကွမ်းထည့်ပြီး လျှော့န်းအိန်ဆီ အပို့ခိုင်းတာ သိလား၊ အဲဒါ သူရဲကောင်းကို အားပေးချီးမြောက်လိုက်တာပေါ့ ”

သည်တစ်ခါ အံ့အားသင့်ရသူမှာ ရှင်စောပု။ အို... မယ်မယ့်လို မိဖုရားကြီး တစ်ပါးက စစ်မှုးအမတ် ကွျွန်ယုံလဂ္ဂန်းအိန်ဆီကို ကွမ်းခွက် တော် သွားဆက်ရသတဲးလား၊ အဲဒီလို ဆက်သို့ကိုလည်း ခမည်းတော် ကိုယ်တိုင်က အမိန့်ပေးသတဲးလား။ ရင်ထဲ၌ တစ်ချက် စူးခနဲဖြစ်သွား၏။

ဗညားရုံကဗျာ အားပါးတရ ဆက်ပြောနေသည်။

“ သိပ်စိတ်ဝင်စားစရာကောင်းတယ် သိလား၊ အပူလေး၊ ကွမ်းခွက် တော်သွားပို့တဲ့ ငါတို့မယ်မယ်ကို သူရဲကောင်း လဂ္ဂန်းအိန်က အနီးကပ် မြင်လိုက်တော့၊ ဘယ်လိုဖြစ်တယ် ထင်သလဲ ”

“ ဘယ်လို...ဖြစ်သလဲ၊ ဟင်... ဗညားရုံ ”

“ ဟာဟာ...လဂ္ဂန်းအိန်က မယ်မယ့်ကို ကြိုက်သွားတာပေါ့ ”

မယ်မယ် လူပ်လူပ်ရှားရှား ဖြစ်သွားသည်။ မင်းကံစီက မသဲကွဲ ရေရွက်ကာ ဗညားရုံကို ဆွဲခေါ်ရန် ကြီးစားသည်။ ဗညားရုံက အဆွဲမခံဘဲ ခုန်တွက်လိုက်ပြီး...

“ ငါတို့မယ်မယ်က သိပ်လှတာမဟုတ်လား၊ လဂ္ဂန်းအိန်ကြီး ကြိုက်တော့တာပေါ့၊ အဲဒီမှာတင် လဂ္ဂန်းအိန်က ငါတို့ခမည်းတော် ဆီကို မယ်မယ့်ကိုမှ မရရင် သူစစ်မထွက်နိုင်တော့ဘူးလို့ မင်းကြီး သမိန်ပြတ် တို့ကိုပြောလိုက်သတဲ့ အမတ်ဒီန်လည်းရှိတယ်တဲ့၊ ဟုတ်တယ် မဟုတ်လား မင်းကံစီ ”

“ ကိုယ်တော်လေး.... အရှင့်သား ”

“ နားထောင်ဦး အပူလေး၊ အဲဒီမှာ ငါတို့ ခမည်းတော်ကလဲ ဟုတ်လား...ဒါဆိုရင် လဂ္ဂန်းအိန် ငါမိဖုရား မင်းယူတော့၊ စစ်သာ နိုင်အောင်တိုက်ဆိုပြီး ပေးလိုက်တာဗျား၊ အဲဒါကြောင့် မယ်မယ့်ကို ဒီမှာ ပြန်တွေ့နေရတော့ ငါအုံသွေ့နေတာ၊ ဘာကြောင့် လဂ္ဂန်းအိန်နဲ့ အတူပါ မသွားတာလဲ၊ ခမည်းတော်က သူရဲကောင်းကြီးယူတော့လို့ ပေးလိုက်ပြီး ညစ္စာကို၊ ကဲ...ပြောပါဦး မင်းကံစီ၊ ဘာကြောင့် မယ်မယ်က လဂ္ဂန်းအိန် နောက်ပါမသွား ”

“ ဗညားရုံ တိတ်လိုက်စမ်း ”

တင်းမာစူးရဲသော အသံ။ မယ်မယ်၏ အသံဖြစ်၏။

အမြိုက်တစေ နှုံးညွှန်ချိသာသော မယ်မယ့်ထံမှ တစ်ခါမျှမကြားစဖူး တင်းမာစူးရဲသည့်အသံ ထွက်လာသောကြောင့် ရှင်စောပ်င တုန်လှပ် သွားသည်။

“ ဗညားရု... မင်းဘူးမြှောင်ကို ပြန်သိမ်းပြီး လေသာဆောင်ကို သွားကစားနေလိုက်စမ်း ”

သမင်မ၏ မျက်လုံးညီများသည် ကျေားသစ်မ၏ မျက်လုံးနက်များ အဖြစ် ပြောင်းလဲသွား၏။ ဗညားရုသည် မယ်မယ့်ကို အုံသွားကြည့်ရင်း ခေါင်းင့်သွားသည်။

“ မယ်မယ်ပြောနေတယ်... မင်းသွားကစားချေတော့ ဗညားရု ”

တစ်ချိန်လုံး မှန်တိုင်းဆင်နေသော လေနီကြမ်းငယ်သည် လေဆင် နှာမောင်းတစ်ခုလို ပျောက်ပြယ်သွား၏။ ဗညားရုသည် ခေါင်းငိုက်စိုက် ချကာ ပြောကို ဆောင့်နင်းလျက် ဘူးမြှောင်သွားကိုဘူးအိမ်ထဲ ဆောင့်သွင်းကာ ထွက်သွားလေသည်။

ရှင်စော့လေးကား အစ်ကိုတော် ဗညားရုကို ဂရုမထားအားတော့။ ကြားလိုက်ရသည့်အဖြစ် သနစ်တွေကြောင့် ကတုန်ကယ်ကြီးဖြစ်လာ၏။

ခမည်းတော် အမိန့်နဲ့ မယ်မယ်က လွှာန်းအိန်စီ ကွမ်းခွက်တော် သွားဆက်ရသတဲ့။ လွှာန်းအိန်က မယ်မယ့်ကို ကြိုက်သွားပြီး မိဖုရားကိုမှ မရလျှင် စစ်မထွက်နိုင်ဘူး ပြောသတဲ့။ သည်အခါမှာ ခမည်းတော်က မယ်မယ့်ကို စစ်ထွက်အုံဆဲဆဲ လွှာန်းအိန်ထဲသို့ပို့လွတ်...

“ မယ်မယ် ”

ရှုက်ကြောက် နာကြည်းစွာ ခေါ်လိုက်မိသော ကိုယ့်အသံကိုယ် ခြောက်ကပ်တုန်ယင်နေကြောင်း သတိထားမိ၏။

“ အဲဒါတွေတကယ်ပဲလားဟင် ”

“ သမီးလေးရယ်... အပုလေးရယ် ”

မယ်မယ့် မြည်တမ်းချက်သည် ငြင်းဆန်ကွယ်ရှုက်သော အဖြေ မဟုတ်။ ဝန်ခံသော အဖြေစကား။ သည်လိုစကားမျိုး မကြားချင်။ ဗညားရု ပြောသွားတာတွေ မဟုတ်ပါဘူး အပုလေးရယ်ဟု မယ်မယ် ပြတ်ပြတ်သားသား ငြင်းလိုက်စေချင်သည်။

“ မင်းကံစီ... ဒါတွေ တကယ်ပဲလား ဟင် ”

ပဏ္ဍာတ်မင်းကံစီသည် ကိုးနှစ်ရွယ် သမီးတော်လေးရှေ့၌ မျက်နှာ အောက်ချလျှက် တောင့်တောင့်ကြီးရပ်နေသည်။

“ ပြောစမ်းပါ ... ပြောကြစမ်းပါ ”

မင်းကံစီ ခေါင်းမေ့လာ၏။

“ အပူလေး သင်မ...ဒါတွကို ခေါင်းထဲကထုတ်ပစ်လိုက်ပါ ကလေးရယ်၊ အခု မယ်မယ်လည်း နှစ်းတော်ကို ပြန်ရောက်လာပါပြီ၊ လဂ္ဂန်းအိန်လည်း စစ်ထွက်သွားပါပြီ၊ ဒါဟာ သူတို့ စစ်သူရဲကောင်း မင်းယောက်ဗျားကြီးတွေ အချင်းချင်း တစ်ယောက်အပေါ် တစ်ယောက် ထားရှုတဲ့၊ ယုံကြည့်မှု သစ္စာစောင့်သိမှုတွေကိုပြတဲ့ စမ်းသပ်မှုတွေပါ၊ တကယ်တော့ လဂ္ဂန်းအိန်ဟာ သူစာစောင်မ မိဖုရား တလသူခွဲမာယာကို...”

“ အပူလေး မေးတာကိုဖြေပါ မင်းကံစီ၊ ဗညားရုံပြောသွားတာတွေ တကယ်ပဲလား ”

ဗညားရုံသည် လေနှီးကြမ်းလေး တစ်ခုလို့ ဝင်ရောက်လာပြီး လေဆင်နာမောင်းတစ်ခုလို့ မွေ့နောက် ရွှေယမ်းသွားပြီးမှ ပျယ်ပြယ်ကာ ပြန်လည် ထွက်ခွာသွားသည်ဆိုလျှင် ယခုအခါ ရှင်စောပုသည် လျှပ်စီး မှန်တိုင်းလေးတစ်ခုနှင့် ဖြစ်သည်ဟု ဆိုရတော့မည်။

မင်းကံစီက အကောင်းဆုံး အဖြေတစ်ခုခုပေးရန် ကြိုးစားရှာဖွေ နေသည့်နှင့် အတန်ကြာမျှ စဉ်းစားပြီးနောက် –

“ အခု အားလုံး နေသားတကျ ပြန်ဖြစ်သွားပါပြီ၊ အပူလေး သင်မ ”

“ ဘာ . . . နေသားတကျ ”

လျှပ်စစ်မှန်တိုင်း ဝင်းခနဲ့ပြက်သွား၏။

“ ဒီလို တွေ ဖြစ်ပြီးတဲ့ နောက်မှာ ဘယ်လိုလုပ် နေသားတကျ ပြန်ဖြစ်တော့မှာလဲ၊ မယ်မယ်ဟာ . . . ”

“ ဟေး . . . အပူလေးရေ ”

ရှင်စောပု၏ တုန်ယင်နေသာ မြည်တမ်းသံကို ဖြတ်တောက်လိုက် သောအသံတစ်ခု နှစ်းတော်တံ့ခါးဝမှ ပေါ်လာ၏။ ဗညားရုံနှင့်အသက် ချင်းမတိမ်းမယိမ်းရှိသူ သမိန်စည်သူဖြစ်သည်။ သမိန်စည်သူကား ခမည်းတော်၏ တူတော်ဖြစ်လေသည်။

“ အပူလေးရေ . . . ဟိုနေ့က တို့များစိုက်ထားတဲ့ စံပယ်ရုံကလေးလေ၊ အပွင့်တွေ ပွင့်လာပြီ၊ လိုက်ကြည့်စမ်း ”

ရှင်စောပု

၂၇

ဟံသာဝတီ ချွေနှစ်းတော်အတွင်းဝယ်၊ ရှင်စောပု၏ တစ်ယောက် တည်းသော ခင်မင်နှစ်လိုဖွယ် ကစားဖော် သမီးနှစ်စည်သူက ပြီးဆုံးစွာ ပြောနေ၏။ စည်သူကိုတော့ ရှင်စောပု အကယ်ပင် သံယောစဉ်ရှိသည်။ စည်သူသည် လေနီကြမ်းသဖွယ်ဖြစ်သော ဗညားရုန်င့် ဆန့်ကျင်ဘက်။ လေပြည်နှကလေးလို အမြိုက်တစ်နှစ်များ နှုံးသွေးချမ်းသွေးဖြစ်၏။ ရှင်စောပု အပေါ်မှာလည်း အကယ်ပင် အနှစ်တာခံသူဖြစ်၏။

“ စည်သူပါလား မောင့်နှုမလေးကို စံပယ်ရုံပြန့် လာခေါ်တာလား၊ ကောင်းတယ် သွားကြည့်ကြ ”

မယ်မယ်က ကမန်းကတန်း ဝင်ပြောသည်။

“ ဟုတ်ကဲ ... အရှိုးတော်ဒေဝို့၊ အပုလေးရေ စံပယ်ရုံလေး ပတ်ပတ်လည်မှာ အဝါရောင် မြေကပ်ပန်းလေးတွေ စိုက်ကြဖို့၊ ငါ လာခေါ်တာ၊ နင်ရဲ့ စံပယ်တွေက ဖွေးဖွေး ဖြူနေဖြီ၊ သိပ်ကို မွေးတာပဲ သိလား ”

“ သမီး ... အပုလေး လိုက်သွားပါကွယ် ”

စည်သူက ရှင်စောပု၏ လက်ကို ကိုင်၍ ဆွဲခေါ်သည်။

“ လာစမ်းပါဘာ၊ နင်စံပယ်ပွင့်လေးတွေကို လိုက်ကြည့်စမ်းပါ၊ ဟင် ... ငါလက်တွေက ”

စည်သူ၏ လက်ချောင်းတွေမှာ မြေဆွေး နှဲ့ခဲများဖြင့် ပေကျံနေ သဖြင့် ရှင်စောပု၏ လက်မောင်းမှာလည်း မြေကြီးတွေ ပေသွားသည်။ ထိုအခါမှပင် စည်သူမျှက်နှာကို ရှင်စောပု ကြည့်မိတော့၏။

ရှင်စောပု ရယ်လေသည်။

“ စည်သူ ... နင်မျှက်နှာမှာလည်း ပေဪ့လို့၊ ဘာတွေလဲ ”

“ ဟုတ်လား၊ အခုပဲ ပေါင်းသင်မြေဆွဲလာခဲ့တာလေ ”

စည်သူ၊ မျှက်နှာမှာလည်း မြေစ စွံစတွေပေကျံလျက် ရယ်စရာ ဖြစ်နေသည်။

“ စည်သူရေ ... မင်းတို့ စံပယ်ပွင့်လေးတွေကို နှုံးပြီးရင် မယ်မယ်ဆီ ယူခဲ့ပါဦး၊ မယ်မယ်လည်း ကြည့်ပါရစေနော်၊ ပွင့်ဦးပွင့်ဖျား စံပယ်ပွင့်လေး တွေကို ဘုရားတင်ရအောင်နော် ... ဟုတ်လား၊ ကဲ သမီးလေး လိုက်သွား လေကွယ် ”

ရှင်စောပုက မင်းကံစီကို တစ်ချက် လုမ်းကြည့်သေးသည်။
ကလေးထဲ တစ်ယောက်၏အကြည့်ကို မင်းကံစီ မျက်နှာလွှဲထားသည်။
ရှေ့မှ ဖြတ်သွားကြသော ကလေးနှစ်ယောက် တံခါးပေါက်ဆီရောက်
တော့မှုမင်းကံစီ သက်ပြင်းချသည်။ သို့သော် တံခါးဝမှနေ၍ ရှင်စောပု
လုမ်းပြောလိုက်သံကို ကြားရသည့်ဘွင် မင်းကံစီသည် လေးပင်စွာ
မှုတ်ထုတ်လဲသော သက်ပြင်းကို ချက်ချင်းလိုပင် အားယူ၍ ရှိက်သွင်း
လိုက်ပြန်၏။

“ မင်းကံစီ ... နေသားတကျ ပြန်ဖြစ်သွားပြီလို့ မပြောပါနဲ့နော် ”

* * *

(၄)

“ ရွှေသုရိုးစည် ... ဂါဝါလည်ဝယ်၊ ရွှေမည်လျှံပ ...
 ရှေးကအတိတ်၊ တံဆိပ်ခြေနှင့်း၊ သည်ပုံနှင့်
 င်းလျှင်လည်း၊ ချစ်ချင်းမဖြူင်၊ ခုံးနှင့်နိုင်ကို၊
 မီးပြီးရောင်း၊ သွေလို့များ၊ ဓာတ်ပါဘူး ... သမုတ်
 ထဲမှာ အုတ်ခဲလိုနှစ်လို့ နေပါမယ် ... ”

ရဲလေ့တွေ၊ လော်ကားတွေ၊ သံလေ့တွေ၊ ရိုက္ခာလေ့တွေ၊ ပြီးတော့
 တိုက်ဆင်တွေ၊ စစ်မြင်းတွေ၊ စစ်မောင်းသံတွေ၊ တံပိုးခရာသံတွေ၊
 အဲမောင်းသွားတို့၏ ချွင်ချွင်ရိုက်ခိုက်သံတွေ။ လေးဉားတို့၏ တုန်ခါ
 သံတွေ၊ မြားတံတို့ ရှီးရှီးပျံသန်းသံတွေ ...

ဟံသာဝတီ ကောင်းကင်ဝယ် မီးခိုးလုံးတွေက မစဲစတမ်း မှိုင်းညိုး
 နေသည်။ မြောင်းမြား၊ ပုသိမ်း၊ မှတ္တာမ၊ လရွန်းဗျည်း၊ ဒေးပသွယ်၊ ဒလ
 ဒေသများ၊ ချောင်းရီးနှင့် မြစ်ရေပြင်ဝယ် တိုက်လေ့တို့၏ စစ်တံခွန်
 အလံရောင်စုံများ တလူလူလွှင့်လျက်။

လရွန်းအိန်၊ အဲမွန်ဒယာ၊ ဗျည်းနဲ့၊ သမိန်မြတ်ပေ၊ လောက်ဖျား၊
 အဲဗျုပုံ၊ ဗောဂျုံး၊ စသော အမည်နာမများသည် စစ်မီးလျှံမှ ခိုးယုက်
 တက်ပျံသော မီးခိုးလုံးများဖြင့် ရေးခြောက်သော အမည်နာမများ ဖြစ်လာ
ကြ၏။

ခမည်းတော် သုသွေးသည် ရာဇော်တံကို လက်မှုချာသည် မရှိတော့။
 နှစ်းတော်ရွှေရေးဆောင်သည် စစ်မှူးမင်း သူရဲကောင်း အမတ်များ၏
 စစ်ရေးသေနှင်းဆွေးနွေးပွဲများဖြင့် နေ့နေ့ညည် စည်ကားလျက်ရှိသည်။

ဟံသာဝတီ နှစ်းမြို့တွင်းမှ ဆင်တင်းကုပ်၊ မြှင်းဇောင်းတို့တွင်
 အနာတရရှိခဲ့ကြသော တိုက်ဆင်နှင့် စစ်မြှင်းများကို ကုသပေးဖို့ အမှုတော်

ထမ်းတို့ မနားမနေ ဝင်ထွက်နေကြသည်။

စစ်ရေးပြကွင်းပြင်းခြေလျင်တပ်တို့ အချိန်ပြည့် ဓားရေးလုံးရေးလေ့ကျင့်ကြသည်။ မြင်းသည်ကျော်များ၊ လေးသည်တော် စေတမန်များသည် စစ်မျက်နှာအေသာများ၌ ရက်ကန်းစင်ထက်မှ လွန်းကလေးများနှယ် ခေါက်တဲ့ လူးလာကူးသန်းနေကြသည်။

အမတ်ဒိန်နှင့် မင်းကံစီတို့သည် စစ်ရေးသေနှင့်များကို သုသွောင်နှင့် အတူ တွက်ချက်စီမံရင်း ညျဉ်လယ်စာကို စစ်ဖွဲ့ပြ မြေပုံငယ်အနီး၌ပင် စားသောက်ကြရသည် ကများသည်။ တိုက်ဆင်တို့အတွက် သေရည်များကို ကျိုချက်ရသည့် သေတင်းကုပ်များမှ မီးဖီကြီးများမှာ မီးမပြတ် ထိုးကြရသည်။ ဒေါ်ရာရ စစ်သည်များကို ကုသပေးကြရသည့် သမားများမှာ သွေးစွန်းပေသည့် ဝတ်လုံးကို လဲလှယ်ရန်ပင် အချိန်မရ။

နှစ်းတော် ပွဲသဘင်ဆောင်းမြို့ကျောင်း စောင်းသံ၊ လခြမ်းကြေးနောင်းသံ၊ ပတ်သံ၊ လင်းကွင်းသံများ၊ မိန့်ဖျော့တိုးတိမ်နေချိန်တွင် နှစ်းဦးရင်ပြင်နှင့် ခံတပ်များ၊ ကတုတ်များ၊ တိုက်လျေစခန်းများ၌မှုံးမှုံးမှုံး သက်စွန်းထမ်းရွက်၊ အသက်ကိုနှင့်း၊ ဇွေးဇွေးနီသောသွေး၊ ယောက်ဥားကောင်းစွမ်းရည် စသော စကားလုံးများ လိုင်နေသည်။

နှစ်းဦးဘုရားကျောင်းဆောင်၊ ပြာသာဒ်ဆောင်စမ်းဦးမှ ဂန္ဓကုဋ္ဌ တိုက်နှင့် ဗုဒ္ဓမြတ်စွာရပ်ပွားတော်များ ဆင်းတုတော်များ ရှေ့မောက်တွင် မဟောသီ မိဖုရားကြီးများ၊ အဆောင်ရ မိဖုရားများ၊ ကိုယ်လုပ်မောင်းမများ၊ စစ်မှုံးအမတ်ကတော်များ ထွန်းညီပူးကော်သံများသည် ကြိုင်လှိုင်လင်းဖြာနေသည်။ မိန့်းမသူတို့၏ ရွတ်ဖတ်ပူးကော်သံများသည် အဆုံးသတ်ဝယ် တစ်ခုတည်းသော ဆူတောင်းသံဖြင့် နိဂုံးချုပ်သွားကြသည်။ ဘုရားတပည့်တော်မ၏ အရှင်ခင်ပွန်းသည် စစ်မြေတလင်းမှ ဘေးမသီရန်မခာ၊ အောင်ပွဲဆင်လျက် ပြန်လည်ရောက်ရှိလာပါစေဘုရား . . . ။

ရွှေတိုက်စိုး အမတ်ဝန်သည် သုသွောင် ရာဇာဓိရာဇ်က စစ်အောင်ပွဲဆုလဒ်အဖြစ် ဘုရားကောင်းများကို ချိုးမြောက်သော ရွှေစများ၊ ပုဆိုးအုပ်များ၊ ပဝါများ၊ ဘဏ္ဍာရတနာများကို စာရင်းပြုစု ထုတ်ပေးရခြင်းဖြင့် မအားမလပ်နိုင်အောင် ရှိသည်။

ထိအခြင်းအရာများ အားလုံး၏ အချုပ်စကားလုံး ဝေါဟာရကား
တစ်ခုတည်းဖြစ်၏။

စစ် . . . ။

* * *

ဗညားရုသည် ပို၍ပို၍သာ စစ်စိတ် စစ်သွေးများဖြင့် တက်ကြေနေ၏။
သူ၏ ကစားစရာများသည် ဓားမြောင်၊ လေးမြား၊ လွှားကာ၊ အဲမောင်း
များဖြင့်သာ အတိဖြစ်၏။ တိုက်ကုလားမြို့စား လွှန်းအိန်ကား ဗညားရု၏
တကယ့်စံပြ သူရဲကောင်းကြီး ဖြစ်သည်။ နတ်ဘီလူး စစ်သည်တော်ဟု
ဗညားရုက လွှန်းအိန်ကို တလေးတစား ခေါ်ဝေါ်သည်။

သမိန်စည်သူကား ပန်းမန်စိုက်ပျိုးခြင်း၌ မွှေ့လျော်ခဲ့ရင်းမှာပင်
ကျိန်းမာရေး ချို့တဲ့ခဲ့သည်။ စည်သူ၏ နှီးည့်သော အပြီးမျက်နှာသည်
အမြဲလိုလို ဖြူရော် ဖျော့တော့နေသည်။

ရှင်စောပုအတွက်မူ စည်သူသည် ခင်မင်နှစ်လိုဖွယ် အကောင်း
ဆုံးသော တစ်ဦးတည်းသော ကစားဖော် သူငယ်ချင်းအဖြစ်မှုသည်
ပွင့်လင်းရင်းနှီးစွာ အားထားတိုင်ပင်ဖက်ရသည့် မိတ်ဆွေကောင်း
တစ်ယောက်ပင်။ စည်သူသည် ရှင်စောပု ပြောသမျှတို့ကို စိတ်ရှည်စွာ
နားထောင်ပေးတတ်ပြီး လိုက်လျော့သည်းခံတတ်သူလည်း ဖြစ်လေသည်။

ရှင်စောပု ကိုယ်တိုင်ကား။

ဟံသာဝတီကောင်းကင်တွင် စစ်ပွဲ၏ မီးခါးလုံးများ ပိုမိုထူထပ်
ဆိုင်းသို့လာသည်နှင့်အမျှ ထိကောင်းကင်၏အောက်၊ ဟံသာဝတီ နှစ်းတော်
ထဲမှာမူ အလှဆုံးသော ပန်းတစ်ပွဲ့သည် ဖူးရာမှ ငံအားပွင့်ဝေလာနေ၏။
ဆန့်ကျင်ဘက်နှစ်ခုတို့ တစ်ပြိုင်တည်းဖြစ်ထွန်းနေ၏။

သမိန်စည်သူသည် ယခင်ကလို စံပယ်နှင့် ဇွန်ရုံများတိုက်ဖို့
ရှင်စောပုကို လာမခေါ်တော့ဘဲ မွေးပုံနှဲရသော နှင်းဆီပွင့်များကိုရုံးကာ
ရှင်စောပုထံ လာပို့တတ်သည်။ ပန်းလာပို့သောအခါများတွင်လည်း
စည်သူသည် မျက်နှာကို အောက်ငံ့ထားတတ်သည်။ ရှင်စောပုကို စွေ့စွေ့
မကြည့်ရသလို မျက်လွှာကိုချေရင်းဖြင့် မသိမသာ ခိုးကြည့်တတ်သည်။

“ အပု ... နှင်းဆီပန်းတွေကတော့ သိပ်လှတာပဲ၊ ဒါပေမယ့်
သတိထား ကိုင်နော်၊ အပု လက်ချောင်းလေးတွေ သူးစူးမှာစိုးလို့ ” ဟု
ပြောတတ်၏။

ထို့နောက် ပြန်စကားကို မစောင့်ဘဲ...

“ ငါလေ အပူအတွက် သင်္ကွေ ပျိုးထားသေးတယ်၊ ပွင့်တော့မယ်၊ အဲဒီတော့မှ လာပေးမယ်နော်” ဟုဆိုကာ လှည့်ထွက်သွားသည်။ ထိုအခါ မျိုးတွင် ဖျော့တော့သော စည်သူ၏ မျက်နှာပြင်၌ သွေးရောင် အနည်းငယ် လွမ်းနေတတ် သည်ဟု ရှင်စောပု ထင်မိလေသည်။

ပန်းပေါင်းဆီမွေးကို ငွေခွက်ဖြင့် ထည့်ယူလာသော အခါများမှာ လည်း -

“ အပူရယ် ... အဆင်သင့်လိုက်တာ၊ အပု ခေါင်းလျှော်ပြီးခါစ မဟုတ်လား၊ ဟောဒီမှာ ပန်းပေါင်းဆီမွေး၊ ဒါပေမဲ့ဟာ အပုရဲ့ဆံပင်တွေက တစ်ထွေးကြီး နက်မောင်ပြီး အလိုလိုကို အင်း ... မွေးနေပြီးသား ဆိုတော့၊ ငါပန်းပေါင်းဆီကို သုံးဖို့တောင် မလိုပါဘူးဟာ ” ဟု ပြောတတ်ပြန်သည်။

ပြီးတော့ ဖားလျားဝေဝေ ခင်းဖြန့်ထားသော ဆံပင်တွေကို ငေးမောကြည့်ရင်း ...

“ အပူရယ် နှင်သိပ်လှတာပဲ ” ဟု ပြောကာ

“ ငါသွားတော့မယ် ” ဟု ဗြိုန်းစားကြီး ထပြန်သွားတတ်လေသည်။ ကြေးမှုပြင်ရှေ့တွင် မယ်မယ် ဆံထုံး ထုံးပေးသည်ကို ခံယူရင်း စည်သူ့အကြောင်းကို မယ်မယ်အားပြောပြသောအခါ မယ်မယ်က ပြီးသည်။

“ သမီးလေးက တကယ်လည်းလှတာကိုးကွဲ့ ” ဟု ဆိုသည်။

သို့သော် မယ်မယ် အပြီးသည် လေအသုတ်တွင် လွှင့်ပြယ်သွားသော တိမ်မျှင်စတစ်ခုလို ချက်ချင်းပြယ်သွားပြီး ...

“ မိန်းမသားတွေရဲ့ အလှဟာ စစ်သူရဲ့ကောင်းကြီးတွေ အတွက် တော့ တန်ဖိုးက်းမဲ့နောတတ်တယ် သမီးရယ်၊ သူတို့အဖို့ မိန်းမလှေလေးတစ်ယောက်၊ တစ်ချက် ပြီးလိုက်လို့ သွားတက်စွဲယ် ဖွေးဖွေး ဝင်းခနဲ့လက်သွားတာဟာ သူတို့ရဲ့ ဒိုင်းစွားနဲ့ လုံဖျားပေါ်မှာ နေရောင်တစ်ချက် ဟပ်လိုက်လို့ လင်းခနဲ့ ဖြစ်သွားတာလောက် ကျက်သရေရှိတယ်လို့ မထင်ကြပါဘူးကွဲယ် ” ဟု တိုးတိမ်စွာ ပြောလေသည်။

အပုလေး နားလည်လိုက်ပါရဲ့ မယ်မယ်ရယ်ဟု ရှင်စောပု စိတ်ထဲမှ ပြန်ပြောလိုက်သည်။ တိမ်တောင်တက် ဆံထုံးတွင် ရွှေကတော့စွပ်လျက် ရွှေကျင်ခတ်ပဝါမြို့လျက် တောက်ပစ္စာ လှနေသော မယ်မယ်တစ်ယောက်၊ ခမည်းတော်သုသွေ့ အမိန့်အောက်တွင်သိမ့်သိမ့်ခါ ငိုကြွေးခဲ့ရသည့် မြင်ကွင်းကို ရှင်စောပု မေ့ပျောက်၍မရ။

မင်းယောကျားကြီးတွေ၏ စစ်သံများ အကြားမှာပင် ရှင်စောပုသည် မိန်းမသားတို့၏ လှိုက်လဲသော ရင်တွင်းစကားများကိုလည်း နားထောင်ခွင့် ရခဲ့၏။

အရှိုးတော် တလမည်ဒေါကား အလှိုက်လဲဆုံး၊ အသည်းထန်ဆုံးနှင့် အပွင့်လင်းဆုံး ပြောတတ်သူပင်။

“ ချစ်ခင်ကြင်နာမှာနဲ့ သံယောဇ္ဈား၊ မြတ်နိုးမှာနဲ့ စာနာခြင်း တရားတွေ အတွက် သူတို့ မင်းယောကျားတွေရဲ့ နဲ့လုံးထဲမှာ နေရာမရှိတော့ဘူး၊ ဘုန်းလက်ရုံး အာဏာကိုသာ အချိန်ပြည့် တွေးတော့ ခံစားနေကြတဲ့ သူတို့ရဲ့ နဲ့လုံးတွေဟာ မီးတောင်ပါက်ကဲပြီး ကျလာတဲ့ ချော်ရည် ချော်မြှုပ်တွေ အေးခဲပြီး မာကျားသွားတဲ့ ချော်ခဲတွေလို့ ဖြစ်နေကြပါ အပုလေးရဲ့ ”

အရှိုးတော် တလမည်ဒေါသည် စကားပြောကောင်းသလို စိတ်ဖတ်သူလည်းဖြစ်၏။

“ ဟဲ ... ခမည်းတော် သူသွေ့ပျော်လား ... ဟမ်း၊ အမာကျားဆုံး ချော်ခဲကြီးလေ၊ သူ့အကြောင်းကို အရှိုးတော်က အုပေါ်၊ ချေးခါးကအစ သိတယ်၊ သူဟာ ပင်ကိုအရတော့ မဟုတ်မခံ ဆတ်ဆတ်ကြပဲ၊ ဒါပေမဲ့ မဟာဆီ မဟာသွေးကြောင့်ပဲလား၊ သူ့ကိုယ်က စိတ်ကြမ်း ကိုယ်ကြမ်းမို့ ကြောင့်ပဲလားမသိဘူး၊ သူသွေ့ပျော်ဟာ လူစစ်စစ်က နတ်ဘီလူး ဖြစ်သွားတယ်၊ ပြီးတော့ အေ ... သစ္စာတရားဆိုတာလည်း သူနဲ့ သူလူစွမ်းကောင်းတွေ အကြားမှာပဲ ရှိချင်ရှိမယ်၊ နေ့ဗော်အပေါ်မှာတော့ သူဟာ လုံးလုံးကြီး ကို သစ္စာမဲ့တဲ့ ယောကျားတစ်ယောက် ”

ခမည်းတော်နှင့် အရှိုးတော် တလမည်ဒေါတို့မှာ ငယ်စဉ်ကပင် နှစ်းတွင်း၌ ကစားဖော် ကစားဖက် သူငယ်ချင်းများ ဖြစ်ခဲ့ကြပြီး၊ အချွေးရောက်လာသောအခါတွင်လည်း အပြန်အလှန် ချစ်ခင်စုံမက်ခဲ့ကြ သည်ဟု ရှင်စောပုသံရ၏။ ထိုပြင် အရှိုးတော် တလမည်ဒေါသည် ခမည်းတော်၏ ငယ်ချစ်၌း။

“ အပုလေးရဲ့ မှတ်ထား၊ ဘုရင်စကရာမြိမ်း ယောကျားကြီးတွေ ဆိုတာသူတို့ရဲ့ ကမ္မာလောကကို ဘုန်းလက်ရုံး၊ အာဏာ၊ စစ်အောင်ပဲ တွေနဲ့ပဲ တည်ဆောက်တတ်တယ်၊ နေ့ဗော် သမီးသားတို့အပေါ်ချစ်ခင်ကြင်နာရမှန်း သိကြတာ မဟုတ်ဘူး၊ သူတို့က မာကျားခက်ထန်တဲ့

နှလုံးသားကိုပဲ ဂဏ်ယူတတ်တယ်၊ နူးညွှေ့သိမ်မွေ့ခြင်းကို ပျော်ညွှေ့ခြင်းလို့ မြင်တတ်ကြတယ် ”

အရီးတော် တလမည်ဒေါ ဘာကြောင့် နာနာကြည်းကြည်းဖြင့် ဤအာ ပြင်းထန်သော စကားလုံးတို့ကို သုံးနေရသလဲဟု မယ်မယ့်အား မေးကြည့်မိ၏။

မယ်မယ်က ခေါင်းကို အသာအယာ ယမ်းရင်း ပြောပြသည်။

“ တလမည်ဒေါ နာကြည်းမယ်ဆိုလည်း နာကြည်းစရာပဲ သမီးရယ်၊ အမှန်တော့ သုသျှင်ရဲ ပွင့်ဦးအချစ်ကို ရရှိခဲ့တာသူပါ၊ ဘုံးတော် မင်းတရားကြီးကို တော်လှန်အာခံပြီး သုသျှင်ဟာ တလမည်ဒေါ နှလုံးကြ ကဲခဲ့ရတယ် ”

“ ဘာဖြစ်လို့လဲ မယ်မယ် ”

“ သမီးနှင့်ဖြတ်ကော် မြောင်းမြေစားခန့်အပ်၊ သီလဝကို ပုသိမ်စား ခန့်အပ်တဲ့ အောင်ပွဲတွေအပြီးမှာ သုသျှင်ဟာ၊ မွေမနိတ်ကိုလည်း ပီယရာဇာ အောင်သွေ့နဲ့ မိဖုရားမြောက်ခဲ့တယ်လေ ”

“ မွေမနိတ်၊ သြော်...တိဂုံးတော်ရှင်မှာ ဘုရားဖူးပြီး အပြန်တွေ့ခဲ့ တယ်ဆိုတဲ့ မပည့်ငယ်ရဲမယား ဆိုတာလား မယ်မယ် ”

“ ဟုတ်တယ်၊ တလမည်ဒေါနဲ့ ချစ်ခင်ကြင်နာစမှာပဲသုသျှင်ဟာ မွေမနိတ်ကို ကောက်ခဲ့တာ၊ အခု ပီယရာဇာအောင်သွေ့နှင့်ဗြိုင်းပြီး အဆောင် အယောင်ကြီးစွာပေး၊ မြောက်စားလေတော့ တလမည်ဒေါ ဘယ်လို့ခံစား ရမလဲ တွေးကြည့်ပေါ့ သမီးရယ် ”

ခမည်းတော်သည် လူမဟုတ်၊ နတ်ဘီလူးဖြစ်သည်ဟု အရီးတော် တလမည်ဒေါ ပြောသည်ကို ရှင်စောပု သဘောပေါက်မိသည်။

“ အရီးတော်ကို သနားပါတယ်နော် မယ်မယ် ”

“ အေးပေါ့ကွယ်၊ တလမည်ဒေါဟာ စိတ်လည်း အင်မတန်ကြီးတာ၊ သူ့စိတ်ဟာ အတင်းဆုံးဆွဲညိုထားတဲ့ မိကျောင်းစောင်းကြီး၊ တစ်ချောင်း လိုတင် တင်မြည်နေတာ၊ အင်း အဲဒီလို တင်းလွန်းထားရင် ထောက်ခနဲ့ ပြတ်တတ်တယ် သမီးရဲ့ ”

မယ်မယ့်ဥပမာသည် အသိဉာဏ်ဝယ် ထင်းထင်းပေါ်လာ၏။ အထိန်းတော် မိန့်နှင့် မိသင်တို့ ညွှေ့ညီးယံတွင် ဆိုကြတီးကြရာဖွံ့ဖြိုး မိသင်

တိုးသော မိကျောင်းစောင်းကို မြင်ယောင်လာသည်။ တင်တင် မြည်နေသော စောင်းကြီးကို မိသင်သည် လျှော့လျှော့ချပေးရလေသည်။

တင်းလွန်းထားရင် ထောင်းခနဲ့ ပြတ်တတ်တယ်တဲ့။ မယ်မယ့် စကားကို နားထောင်ရင်း ရင်ထဲမှာ ကြောက်သွားမိလေသည်။

* * *

အထိန်းတော် မိသင်က တေးချင်းကို ဉာဏ်းဆို ဆိုရင်းမိကျောင်း စောင်းကြီးကို လက်ဖျားဖြင့် ခတ်လိုက်၏။

ရှေ့မှောက်တွင် ပန်းခြင်းတစ်ခု ရှိနေသည်။ ပန်းခြင်းထဲမှ သင် ပန်းများသည်ကန်တဲ့များနှင့် အကွေကွေ အင့်ကိုင်ဗိုက် ယုက်လိမ့်လျှက်။ ထိုသဇ်ပန်းများအကြားတွင် ပါလာသော တစ်စုံတစ်ခုသော အရာကို ရှင်စောပု လှမ်းမကိုင်ရဲ မယူရရှိနေသည်။ မထိမကိုင်ရဘဲနှင့် ထိအရာကို သိနေ၏။ ရှင်စောပုသာမက မိနဲ့လည်း သိသည်။ မိသင်လည်း သိသည်။

သင်တွေဝေနေသော ပန်းခြင်းထဲမှာ သဝဏ်တစ်ခုရှိ၏။ ဂိုင်းစက် သော လက်ရေးများကို ပိုးတဝါးမြင်ရ၏။

သဝဏ်ချပ်ကို ဖြောလွှာသော ပိုးချည်ဖြင့် ရစ်ပတ်ထားသည်။

“ ချုစ်ချင်းမဖြိုင်၊ ရှုံးနှင့်နိုင်ကို၊ မီးပြိုင်ရောင့်ပဲ၊ သွေလို့များ ဆုတ်ပါဘူး သမှတ်ထဲမှာ၊ အုတ်ခဲလိုနစ်လို့ နေပါမယ်...တဲ့ သခင်မလေးရဲ့၊ ဘယ် လောက်လွှာတဲ့ စာလေးလည်းနော်၊ ဒါပေမဲ့ ဟောဒီသဇ်ပန်းခြင်းထဲက သဝဏ်လွှာ လေးပေါ်မှာ ရေးထားတဲ့ စာလုံးလေးတွေက အဲဒီတေးထက်ပို့ပြီး လှမှာ သိရဲလား ”

မိနဲ့က ပြီးရှုံးဆိုသည်။

“ အို... မိနဲ့နော် ”

ရုက်သွေးဖြာသွားသော ပါးပြင်နွေးနွေးကို အသာအယာ လက်ချောင်းများဖြင့် ကာကွယ်လိုက်မိ၏။

“ သော်... ကြည့်စမ်း၊ သခင်မလေး မျက်နှာပေါ်မှာ နှင်းဆီနှာသွေးလေး ဖြတ်သွားတယ်၊ အဲဒါဘာလဲ သိလား။ နှုလုံးသွေးကနေ အရောင်ဟပ် လိုက်တာ နှုလုံးသွေးက အနီရောင်လေ၊ အို လို့ပြောလိုက်ချိန်မှာ နှင်းဆီ နှာသွေး ဖြစ်သွားတာ၊ နှင်းဆီနှာသွေးရဲ့ အမိပွာယ်က ရှက်လှပါတယ် အမောင်ရယ်...တဲ့ ”

“ မိသင်နော်...ကြည့်စမ်း ”

“ မိသင် မကြည့်ပါဘူး၊ အပုလေး သခင်မရယ်၊ ရှုက်စနီး အဲဒီ
ပါးပြင်လေးကို စိုက်ကြည့်နေမယ့်သူက သမိန်စည်သူပါ ”

“ ကြည့်နော်... အပုရှုက်လာပြီ၊ ငိုလိုက်မှာ သိလား ”

“ ငိုရင်လည်း ချော့မယ့်သူ ရှိပါသော်ကော တော်၊ အချို့ရဲ့
လှိုက်လှုမှုကြောင့် စိမ့်ထွက်လာတဲ့ မျက်ရည်ဥလေးတွေဟာ ပုလဲလုံးလေး
တွေတဲ့၊ သမိန်စည်သူ ကိုယ်တော်လေးက အပုလေးရဲ့ အဲဒီချို့မျက်ရည်
ပုလဲလုံးလေးတွေကို ကုံးသိပြီး သူရှင်မှာ ဆွဲထားမှာ သိလား ”

မိန့်နှင့် မိသင်တို့ကို ဘာမှ ပြန်မပြောနိုင်တော့။

သမိန်စည်သူ ပိုလိုက်သော သင်ပန်းခြင်းနှင့် ချို့သဝက်ကလည်း
သူတို့နှစ်ယောက်၏ ကျိုစယ်စကားများအတွက် အထင်အရှားသာဓက
ဖြစ်နေသည်။

နှင့်ဆီနိနိရဲရဲတွေကို ပိုလိုက်သော သမိန်စည်သူထံမှ တစ်နေ့သော
အခါ ဤသို့သော သဝက်မျိုး ရောက်လာမည်ဟု မျှော်လင့်ထားပြီး
ဖြစ်သော်လည်း တကယ်တမ်း လက်ခံရပြီ ဆိုသောအခါ ရင်တွေဖို့နေ၏။
ပိုးချည်ဖြူ။ ရစ်ပတ်ထားသော သဝက်ကို လုမ်းမယူရဲ့။

“ ဟံသာဝတီ ရွှေနှစ်းတော်မှာဖြင့် အလိုက်ဖက်ဆုံး၊ ကျက်သရေ
အရှိခုံး ချို့သူမောင်နှင့်တွေပဲ၊ ကိုယ်တော်လေး စည်သူဟာ သူသူး
မင်းတရားရဲ့ တူတော်၊ သားတော်တွေထဲမှာဖြင့် စိတ်နှလုံး အမြင့်မြတ်ဆုံး၊
အတည်ပြုမှုဆုံး မင်းယောကျား ”

မိန့်နှင့် မိသင်တို့ အတိုင်အဖောက် ညီနေကြသည်။

“ စစ်...စစ်နဲ့ တစစ်စစ် အော်မြည်ရင်း ဓားတွေသွေး၊ လှုံးတွေချွန်း၊
မြားတွေသနေတဲ့ ကြမ်းကြမ်းရမ်းရမ်းကြီးတွေကြားမှာ ကိုယ်တော်လေး
စည်သူဟာ သိက္ခာအရှိခုံး မင်းသားလေး ”

“ အံမယ်... မိန့်ရယ်၊ အေးဆေးတည်ပြုမ် ပေမဲ့ တကယ်
လိုအပ်ရင်လည်း ကိုယ်တော်လေးဟာ ဓားဆွဲပြီး ရှေ့ကထွက်ရဲသူပါနော်၊
လူရည်လူသွေး သိတတ်တဲ့ အမတ်ဒိန်က ပြောဖူးတယ်၊ စစ်ရေးညီလာခံ
အချို့မှာ သမိန်စည်သူ တွက်ချက်ပြတဲ့ သေနှစ်တွေဟာ အကွက်စွဲလှ
တယ်တဲ့၊ နှလုံးရည်နဲ့ စစ်တိုက်တတ်သူဆိုလို့ ရှားတယ်တဲ့၊ အဲဒီ
ရှားရှားပါးပါးထဲမှာ သမိန်စည်သူဟာ ရှေ့ဆုံးက အပါအဝင်...တဲ့ ”

“ ဟုတ်လား... ကိုယ်တော်လေးက စစ်ရေးညီလာခံ တက်သတဲ့
လား ”

“ အသက်နှစ်ဆယ့် နှစ်နှစ်ရှိပြီလေ၊ သုသျှင်မင်းတရားက အချေယ်
ရောက်ပြီး မင်းသားတွေကို သူ့စစ်ရေး ညီလာခံ ခန်းမထဲ မခေါ်ဘဲ
နေမလားလို့ ”

“ သော်... ကိုယ်တော်လေးတောင် နှစ်ဆယ့်နှစ်နှစ် ရှိမှုကိုး ”

“ အလိုတော် မိသင်ရယ်၊ အချိန်ကာလတွေက ရပ်တန်းနေတာမှ
မဟုတ်ဘဲ၊ တို့များ အပုလေးသခင်မတောင် အသက်နှစ်ဆယ်ရှိပြီကော့ ”

“ ဟုတ်ပါရဲတော်၊ ဟံသာဝတီ တစ်လွှား စစ်သံတွေ ဆူလွှန်းလို့
မေ့မေ့ပျောက်ပျောက် ရှိနေတာ၊ အင်း အချိန်တွေများ ကုန်လွယ်လိုက်တာ၊
ဟုတ်ပါရဲ သခင်မလေးတောင် အသက်နှစ်ဆယ် ရှိနေပြီ ”

“ အေးလေ... ကိုယ်တော်စည်သူက နှစ်ဆယ့်နှစ်၊ အပုလေး
သခင်မက နှစ်ဆယ်၊ ကိုင်း...ဘယ်လောက်လိုက်ဖက် တင့်တယ်သလဲလို့ ”

“ အိုး... တော်ကြတော့ ”

မျက်နှာတစ်ပြင်လုံး တူပူနီမြန်းခံစားရကာ၊ ခပ်ဆောင့်ဆောင့်
အော်လိုက်တော့မှ မိန့်နှင့် မိသင်တို့ တိတ်သွား၏။ သို့သော် မျက်နှာများက
ပြီးစိစိ။

တိတ်ဆီတ်မှု အခိုက်အတန်းလေးဝယ် သမိန်စည်သူ၏ အသွင်က
အာရုံး၌ ရှစ်သိရှစ်ပဲထင်လာ၏။

မျက်ခုံးမွေးထူထူ၊ အသားဖြူဖြူ။ စွေစပ်သော နှုတ်ခမ်း၊ သပ်ရပ်စွာ
ထုံးဖွဲ့သော သွောင်နှင့် ဖြူဆွဲတ်သော ခေါင်းပေါင်းပဝါ၊ အကြင်နာရိပ်
အမြေသန်းနေသည့် ပြီးယောင်မျက်လုံးများ။

“ သော်... တစ်ခု တင်ဖို့ ရှိပါသေးသကော အပုလေး သခင်မ ”

“ ဘာပါလိမ့် မိန့် ”

“ ညေနေရီမှာ ကိုယ်တော်လေး စည်သူက လာခဲ့ပါရစေတဲ့၊
သင်ပန်းခြင်း လာပို့တဲ့ မင်းလုလင်လေးကို မှာလိုက်ပါတယ် ”

ဘာမှ ပြန်မပြောမို့။ ဖို့နေသောရင်သည် လိုက်ခနဲဖြစ်သွား၏။

ငယ်စဉ် ကလေးဘဝ၊ ကစားဖော် ကစားဖက် စံပယ်ရုံကလေးတွေ
အတူစိုက်ဖော်စိုက်ဖက်၊ မျက်နှာမှာ မြေဆွေးနှင့်ချုံစွေးတွေ ပေကျံနေ
တတ်သော သူငယ်ချင်း၊ ယခုတော့... ”

ချစ်ခွင့်ပန်ဝက်လွှာနှင့် သင်ပန်းတို့ကို သယ်ဆောင်လာသည့်
ပန်းခြင်း သူပို့လာချေပြီ။ ညေဆိုလျှင် သူကိုယ်တိုင် လာမည်တဲ့။

အေးမြသာ သီတာရေစင်ကို ပက်ဖျန်းချိုးသုံးခွင့်ရလိုက်ပြီးနောက် ရုတ်ခြည်းပင် မီးတောက်မီးလျှောစ်ခု ဟုန်းခနဲ ထတောက်သည်။ ချို့ခြင်း မေတ္တာတို့ဖြင့် ထုံမွမ်း ပျောင်းအိုခဲ့သော နှစ်းသားသည် မီးအလျှော် အရှိန်ကြောင့် ဖြင်းဖြင်း ကွဲကြေမတတ်ရှိ၏။

ဘုရား... ဘုရား အဘယ်သို့သော ကြောက်စရာ တို့က်ဆိုင်မှု ပါလိမ့်။

ချို့သူ၏ ချို့တေးကို ပျိုးမြှောစ် နားဆင်နေသည် နားထဲသို့ ကြောက်စရာ သတင်းဆိုးကြီးတစ်ခု ဝင်လာသည်။

အရှိုးတော် တလမည်ဒေါ် သူ့ကိုယ်သူ အဆုံးစီရင်သွားပြီတဲ့ မယ်မယ်သည် တုန်လူပ်ချောက်ချားစွာ ပြန်ပြောပြလေသည်။ “ အမတ်ဒိန်ကိုယ်တိုင် မချို့တင်က ပြောပြတယ်၊ သူသူင် အမိန့်နဲ့ အမတ်ဒိန်ကိုယ်တိုင် တလမည်ဒေါ်ဆီ သွားခဲ့ရတာ၊ တလမည်ဒေါ်ကို အမျက်ထားပြီး စည်းစီမံကျေးကျွော်တွေ ပြန်နှစ်သိမ်းခဲ့ပြီးနောက်မှာ သူသူင်ဟာ ဒီလောက်နဲ့ အမျက်မပြေနိုင်ဘူး၊ တလမည်ဒေါ်ကလည်း သူသူင်ရဲ့စိတ်ကို သိရက်သားနဲ့ အုတ်တံတိုင်းကို ခေါင်းနဲ့ ပြေးဆောင့်တာကိုး၊ ပေးသနားတော်မူထားတဲ့ လက်စွပ် ဆယ့်နှစ်ချည်းကို သွားသိမ်းချေလို့ သူသူင်က အမတ်ဒိန်ကို လွှတ်ယူခိုင်း လိုက်သတဲ့ ”

ခါးသီးသော သတင်းဆိုးကြီးပင် ဖြစ်၏။

တလမည်ဒေါ်သည်ထိုလက်စွပ် ဆယ့်နှစ်ချည်းကို ဆံထုံးထဲတွင် သိမ်းထုပ်ထားခဲ့သည်။ အမတ်ဒိန်က တလမည်ဒေါ်ရှေ့တွင် ကူးထောက်၍ ဆို့နှစ်စွာ တောင်းပန်ခဲ့သည်။ ကျေးတော်ကျွော်တော်မျိုးလက်ဖြင့် အရှင်သခင်၏ ဦးဆောင်းကို မထိစကောင်းပါ။ မကိုင်စကောင်းပါ အရှင်မ၊ ဒါပေမဲ့ သူသူင်ရဲ့ တစ်ချက်လွှတ် အမိန့်တော်အရာ...။

စိတ်ကြီးသော အရှိုးတော် တလမည်ဒေါ်သည် အမတ်ဒိန် စကား အဆုံးမှာပင် ဒေါ်သနာကြည်းချက်ဖြင့် မူးမေးလဲကျသွားခဲ့လေသည်။ သတိ ပြန်ရလာသောအခါ ကိုယ်တိုင်ပင် ဆံထုံးကို ဖြော်လက်စွပ် ဆယ့်နှစ်ချည်းကို အမတ်ဒိန်လက်ထဲ ထည့်ခဲ့၏။

ထိုလက်စွပ်များ ပိုယရာဇာဒေါ်ထဲ ရောက်သွားပြီ။ သူသူင်က ပေးသနားလို့က်ပြီဟု သိရသောအခါတွင်ကား တလမည်ဒေါ်သည် ဖုံးမသိန်နှင့် သံပရာကို ဆေးထည့်ရောစပ်၍ သောက်လိုက်သည်တဲ့။

“ အဲဒီ အဆိပ်တွေဟာ တကယ်တော့ တလမည်ဒေါရဲ၊ အူတွေ၊ ကလီစာတွေကို လော်မြိုက်ဖြတ်ပိုင်းနိုင်ပေမဲ့ သူ့နှလုံးသားကိုတော့ ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ နာကြည်းချက်တွေနဲ့ အတူ တလမည်ဒေါရဲ နှလုံးဟာအစောကြီးကတည်းကအပိုင်းပိုင်းပြတ်တောက် ကြော်မြန်ခဲ့ပြီးသားလေ၊ အို... တလမည်ဒေါ အစ်မတော်ကြီး ချစ်ခြင်း မှန်းခြင်းတွေရဲ အခြားတစ်ဖက်ကို ရောက်သွားရှာပေါ့၊ အစ်မတော်ကြီး ကောင်းရာ သုဂ္ဂတ် လားပါစေ ”

မယ်မယ့် မြည်တမ်းသံကို နားထောင်ရင်း တုန်လှပ် ချောက်ချား စွာဖြင့် တင်းလွန်းသောကြောင့် ပြတ်ထွက်သွားသည့် စောင်းကြီးတစ်ချောင်း ကို မြင်လိုက်၏။ ထောင်းခနဲ့ ပြတ်သွားခြင်းနှင့် အတူ ဂိတ်သံ လည်း ပျောက်ကွယ် ချူပ်ပြီမ်းခဲ့လေပြီ။ မိကျောင်းစောင်းကြီး အသစ်တစ်ချောင်း သည် ပြတ်သွားသော ကြီးနေရာမှာ အစား ဝင်ရောက်လာနိုင်သေးသော် လည်း အရှိုးတော် တလမည်ဒေါကား ဟံသာဝတီ ချွေနှစ်းတော်ကြီးကို နာကြည်းစွာဖြင့် မျက်ကွယ်ပြု သွားပေပြီ။

“ ခမည်းတော်ဟာ ကြောက်စရာ ကောင်းလှချည်လား မယ်မယ့် ”

“ ဖခမည်းတော် တစ်ယောက်အပေါ် သမီးဖြစ်သူက အဲဒီလိုတော့ မမြင်သာင့်ဘူး အပူလေး၊ ခုဟာက တလမည်ဒေါရဲ ဘဝဝဋ်ကြွေးလည်း ပါတယ်လို့ သဘောထားပါကွယ် ”

“ မယ်မယ့်ကိုသာ အဲဒီလို အဖြစ်မျိုးနဲ့ ကြုံစေခဲ့ရင်တော့လား ”

လုပ်သော မျက်နှာပြင်သည် နီမြန်းသွား၏။

“ အို... မယ်မယ့် မကြုံနိုင်ပါဘူး သမီးရယ် ”

“ မယ်မယ့်... အပူလေးဟာ ကိုးနှစ် ဆယ်နှစ်အရွယ် သူငယ်နှပ်စား မဟုတ်တော့ဘူး၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က သူရဲကောင်း လွှာန်းအိန္ဒ ဆီ ချွေလောင်းတော်နဲ့ မယ်မယ်သွားခဲ့ရတဲ့ အဖြစ်ကို သမီးမေ့မယ် ထင်သလား၊ မိန့်းမသားတစ်ယောက်ကို သူတို့ မင်းယောကျား သူရဲ ကောင်းကြီးတွေက ဝတ်လုံကိုယ်ကျပ်တစ်ခုလို ချွေးစည်းကြီးတစ်ခုလို၊ မိုင်းလုံ ဝတ်လဲတော် တစ်ခုလို၊ တိုက်ဆင်တစ်ကောင်လို့ မြင်းတစ်စီးလို သဘောထားပြီး၊ အဲဒီလို ပေးကြ ယူကြ လက်ပြောင်း လက်လွှဲ လုပ်ကြလို့ ရသတဲ့လား၊ ဒီမှာ မယ်မယ့် ”

“ အပူလေး ... ဟဲ့ ဟဲ့ ”

“ အဲဒီတုန်းက မယ်မယ် ပြန်ရောက်လာတော့ မင်းကံစီက ပြောခဲ့တယ်၊ အားလုံးနေသားတကျ ဖြစ်သွားပါဖြတဲ့၊ ဟင်း... ဟင်း ဘယ်မှာ နေသားတကျလဲ မယ်မယ်၊ မယ်မယ့်ရင်ထဲမှာ တစ်သက် ဖျောက်လို့မရနိုင်တဲ့ ဒဏ်ရာတစ်ခု ဖြစ်သွားပြီဆိုတာ သူတို့မသိကြပေမဲ့ အပူလေး သိတယ်၊ သမီးသိတယ်၊ ဒေါင်းပေါင် လုလင်ချောင်းဝက် မသွားမီနဲ့၊ သွားပြီး ပြန်လာတဲ့ မယ်မယ့်မှာ၊ အသက်ရှင်လျက်ဘဝ ပြောင်းသွားပြီဆိုတာ သမီးသိတယ် ”

“ သမီးရယ် တော်ပါတော့၊ ဒါတွေ ပြန်မပြောပါနဲ့တော့ ”

ချို့သူထဲမှ ချို့ခွင့်ပန်စကားကြားရသည့် နေ့မှာပင် အရိုးတော် တလမည်ဒေါ၏ သတင်းဆိုးကိုကြားရသည့် အဖြစ်။

ညနေခင်း.... ပန်းရုတ္တင် သမီးနှစ်သွေ့သူနှင့် တွေ့ချိန်ဖွံ့ဖြိုးကား ရှင်စောပူ သည် လိုက်လဲသည်းထန်လာသော ဝေဒနာတို့ကို မထိန်းသိမ်းနိုင်တော့ သဖြင့် ချို့သူ၏ ရင်ခွင့်ထဲသို့ တိုးဝင်ကာ အားပါးတရ ငိုကြွေးမိတော့၏။ သမီးနှစ်သွေ့သူက တင်းကျပ်စွာ ထွေးဖွေရင်း ပြော၏။

“ တိတ်ပါ အစောရယ်၊ အမောင့်ရဲ့ မေတ္တာအားဖြင့် အစောလေး ဌီဌီးချမ်းရရော်မယ်၊ ဒီလို အဖြစ်မျိုးတွေ ဘယ်လို့မှ ဘာကြောင့်မှ မကြုံစေရဘူး မှတ်ပါ၊ အမောင်သွား ဆိုပြပါမယ် ”

အစောဟု သူ အခေါ်ပြောင်းပုံကို သတိထားမိသည်။

သူရင်ခွင့်ကို မျက်ရည်များဖြင့် စိုချွဲစေလျက် ပြောမိလေသည်။

“ ဘာကြောင့်များ သမီးနှစ်သွေ့သူတို့၊ ရှင်စောပူတို့ဟာ ဟံသာဝတီ နိုင်ငံတော်ကြီးရဲ့ အရှင်သခင်၊ သူသွေ့ရာအောများဖြင့် နှစ်းတော်ကြီးထဲမှာ လူလာဖြစ်ရတာပါလိမ့် အမောင်ရယ်၊ ဟိုး ကျေးလက် နေပုဒ်ဆီမှာ ရိုးသားအေးချမ်းတဲ့ ဘဝနဲ့ တောသူတောင်သား သာမန်အညာတရတွေပဲ ဖြစ်လိုက်ပါတော့လား ”

“စစ် မက် ရေးရာတွေ မြှင့်မဲ့သက် သေးတဲ့ ကာလမို့ပါကွယ်၊ ဝိပနထို့တရားလေးပါးထဲမှာ ပါတယ်မဟုတ်လား၊ ကာလဝိပနထို့ဆိုတာလေး၊ ဒါပေမဲ့ တရားတော်မှာ အဲဒီဝိပနထို့ တရားတော်တွေထဲက၊ တချို့ကို မိမိရဲ့ ပယောက သမွှဲတို့ တရားနဲ့ ချေဖျက်လို့ ရနိုင်ပါတယ်တဲ့ ”

လေသံသက် အေးဆေးသလို မျက်နှာက တည်းပြုမြတ်နေသော ချို့သူကို မေ့ကြည့်ရင်း၊ ဤအသက်အရွယ်ဖြင့် ဤမျှလေးနက်သည့် သူကို အံ့ဩမိလေသည်။

“ အမောင်တို့ လက်ထက်မှာ၊ ဒီလို အဖြစ်ဆိုးမျိုးတွေ မပေါ်ပေါက်အောင် လုပ်ကြရမှာပေါ့၊ ပိယေဟိဝွယောဂေါနဲ့ အပိယေဟိသမွယောဂေါဆိုတဲ့ ဒုက္ခဆင်းရဲနှစ်ပါးလေ၊ တိတ်ပါ အစောရယ် ”

“ အမောင်တို့ လက်ထက် ”

“ အင်းလေ အမောင်နဲ့ အစောတို့ လက်ထက်၊ သမိန်စည်သူနဲ့ ရှင်စော့တို့ လက်ထက် စစ်မက်တွေ ပပောက်ရမယ်၊ ပြည်ထောင်မင်းအချင်းချင်းတွေ ချစ်ကြည်ရမယ်၊ ဟံသာဝတီမှာ တရားစမွှေသံနဲ့ တေးဂိုဏ်သံတွေပဲ ဖုံးလွှမ်းစေရမယ် ”

စပယ်ရုံးရို့ကိုခဲ့သော ချစ်သူထံမှ ြိမ်းအေးချမ်းမြှော်ခြင်း စကားတွေကို ကြားရသောအခါ နှလုံးအိမ်သည် ကြည်နှီးမှုများဖြင့် ထုံယစ်သွားခဲ့ရလေသည်။

* * *

ခမည်းတော် သုသျောင်ရာအဓိကရှိသည် စစ်မြတ်လင်း အရပ်ဒေသများတွင် လူညွှေ့လည်နေရာမှ ဟံသာဝတီသို့ ပြန်ရောက်ခဲ့ဖြီ ဖြစ်၏။ တိုင်းနိုင်ငံ သူပုန်သူကန် ဖီဆန်သူမှုန်သမျှကို အောင်မြင်စွာ သုတ်သင်ခဲ့ပြီးသော ထိုအချိန်တွင် အယုဒ္ဓယမင်းထံမှ စီးတော်ဆင်ကွန်ကို လက်ဆောင်ပန္းား ပို့ဆက်လာသည်။

ခမည်းတော်သည် ဧောဓောဘုရား ကုန်းတော်ပေါ်တက္ကာ၌၍ မကိုင့်တော်ကို လူအပြီး၊ ပြန်အဆင်းတွင် အယုဒ္ဓယမင်း၏ ဆင်တော်ကွန်လက်ခံရေး အစီအစဉ်များ ချမှတ်ခဲ့၏။

ဆင်တော်ကွန်ကို ကြိုဆို လက်ခံသိမ်းပို့က်သည့် အခမ်းအနားမှာ ကြီးကျယ်လှသိခြင်း၊ ဗိုလ်မင်းကြီး ြိတ်၊ အမတ်ဒီန်မကိုရွတ်၊ ရဲသင်ရန်၊ သမိန်ပို့ပြီစသည့် ထိပ်တန်းအမတ်ကြီးများ ကိုယ်တိုင်၊ ဆင်တပ်များဖြင့် ကမန်ပိုက်တိုင်အောင် ထွက်ကြိုကြရသည်။ ကူထွတ်မြှုတွင် သမိန်ဖော်နှင့် သမိန်သံကြယ်တို့ကို တပ်မင်းခန့်၍ သစ်တပ်ဖြီကြီး အခိုင်အခဲ့တည်သည်။

ဆင်တော် ကွန်ကို အကြိုတော်ထောက်သည့် စစ်အကိုအလုံးအရင်းဖြင့် တပ်မင်းကြီးများ ြိမ့်ြိမ့်သ ဆင်နွဲနေချိန်မှာပင် ဟံသာဝတီချွေနှုန်းတော်၌ ထိုထက်ပို၍ ကြီးကျယ်သော အခမ်းအနားကြီး တစ်ခုကျင်းပ

ဖြစ်သည်။

သုသွေး၏ တူတော်သမိန်စည်သူနှင့် ရှင်စောပု တို့၏ စလျားရစ်ပတ် လက်ထက်မက်လာပဲ။

“ အယုဒ္ဓယမင်း ဆက်သတဲ့ ဆင်တော်ကန္တလည်းရောက်၊ တို့များရဲ့ သခင်မလေးကလည်း ဗုဒ္ဓဟူးသမီး မဟုတ်လား၊ တိုက်ဆိုင်လှတဲ့ မက်လာ ပဲဟေ့ ”

ဟံသာဝတီ နှစ်းတော်သူ နှစ်းတော်သားတို့ အားပါးတရ ဆိုကြ၏။

မော်စောစောတိကုန်းတော်ထက်၊ ဗုဒ္ဓဟူး ထောင့်တွင် ကြင်စဉ်း မောင်နှင့်တို့ ပန်းဆီမီး ရေချမ်းများ ကပ်လူကြသည့် ညွှန်က အမောင်က မေးသည်။

“ ဘာဆုတွေ တောင်းသလဲအစော ”

“ ဟံသာဝတီနိုင်ငံတော် အလုံးမှာ၊ သတ္တန္တရာ၊ ရောက္န္တရာ၊ ဒုတိက္ခန္တရာ ကပ်တွေ၊ နောင်ဘယ်တော့မှ မကျရောက်ပါစေနဲ့လို့၊ ဆုတောင်းတယ် အမောင် ”

“ သာဓာပါကွယ် ”

သံသရာအဆက်ဆက်၊ ချုပ်သူခင်ပွန်းနှင့် အတူတကွ ဖြစ်လေရာ ဘဝပေါင်းရပါစေသား၊ နိုဗ္ဗာန်မဂ်ဖို့လ်သို့၊ မျက်မောက်အတူ ပြုရ ပါစေသားဟူသော ဆုတောင်းမျိုးမဟုတ်။ ဒါကိုပင် စိတ်နှလုံး ကြီးမြင့်သော အမောင်က ကျေနပ်စွာ သာဓာခေါ်ရှာလေသည်။

သို့သော် အမောင် ဆက်မမေးဖြစ်သော၊ မေးလျှင်လည်း ဆိုနစ်စွာ အဖြေရခက်နိုင်သော စကားတစ်ခွန်းတော့ ရှိ၏။

“ လက်ထပ်မက်လာပဲကြီး အထိမ်းအမှုတ်နဲ့၊ သံလာတော်တွေကို ဆွမ်းလုပ်ကျွေး ပူဇော်ရတဲ့ ကုသိုလ်၊ ဟံသာဝတီသားတွေကို စွန်းကြလူအိန်း ရတဲ့ ကုသိုလ် အစုစုတွေကိုလည်း အစောလေ အမျှပေးဝေခဲ့ပါတယ်၊ ဘယ်သူတွေကို အထူးရည်စုံပြီး အမျှပေးဝေခဲ့သလဲဆိုတော့၊ စစ်ပွဲမှာ ကျခုံးသွားကြရတဲ့ရဲမက်တွေ၊ တပ်မင်းပိုလ်မင်းတွေ၊ ပြီးတော့ အရိုးတော် တလဲမည်ဒေါ်၊ ပြီးတော့ ဖောင်ရဲ့ အထင်လွှဲမှုနဲ့ အသက်ဆုံးသွား ရရှာတဲ့ မင်းသား ဗောလောကျန်းဒေါ် အပါအဝင်၊ ဒေါသမာနနဲ့ အာယာတ မီးလျှံတွေကြားမှာ လောင်ကျမ်း ပျက်စီးခဲ့ရရှာသူတွေလေ၊ ဖြစ်လေရာ ဘဝဘဝတွေမှာ သူတို့တစ်တွေ အဲဒီ အဖြစ်ဆိုးမျိုးတွေနဲ့ မကြံကြပါစေနဲ့လို့ သူတို့အတွက် အမျှပေးဝေရင်းနဲ့ အစော ဆုတောင်း မိပါတယ် အမောင် ”

လက်ထပ်မဂ်လာပွဲသည် ဖြိမ့်ဖြိမ့်သ ကျင်းပပြီးစီးခဲ့၏။ အစခပ်သိမ်းအထေမြာက် ပြည့်စုံသော ပွဲကြီးသဘင်ဖြစ်ခဲ့၏။ တစ်ခုပဲ ဆိုစရာရှိသည်။ ယင်းမှာ အစ်ကိုတော် ဗညားရနှင့် ပတ်သက်သည်။

နှမင်ယ် ရှင်စောပု၏ လက်ထပ်ပွဲကြီး ငါ့ချီးဆင်ယင်နိုင်သည်ကို အကြောင်းပြုလျက် ဗညားရုံသည် ဂဏ်ယူပျော်ရွှေ့လှသည်ဟုဆိုကာ သေတကောင်းများကို တစ်လုံးပြီး တစ်လုံး သောက်ခဲ့သည်။ သေအယစ်လွန်သော ဗညားရုံသည်၊ နှစ်းတော်စောင့် ရဲမက်အချို့ကို စိန်ခေါ်၍ ဓားကစားခဲ့သည်။ သူသျောင်၏ သားတော် ဓားရမ်းမှုကြောင့် ရဲမက်အချို့ခုခံရင်း ဒဏ်ရာရခဲ့ကြ၏။

အစ်ကိုတော် ဗညားရုံသည် ဘယ်သောအခါမှ လိမ့်မာ ယဉ်ကျေးသူ ဖြစ်လာနိုင်တော့မည် မဟုတ်ဟု နားလည်လိုက်မိသည်။

ဟံသာဝတီနိုင်ငံတော်ကြီးကား အတွင်းရန်၊ သူပုန်သူကန်နှင့် ရာအောကာလုပွဲတို့ ချုပ်ပြုမ်းခဲ့ပြီဖြစ်သော်လည်း အဝနိုင်ငံတော်နှင့် အဝဘုရင်မင်းကြီးစွာ၊ သားတော် ဆင်ဖြူရှင်၊ သားတော် မင်းခေါင်တို့နှင့် ပတ်သက်သော နောက်ထပ် သတ္တန္တရကပ် ဘေးတစ်ခုသို့ ရှေးရှုနေပြီ ဖြစ်ကြောင်းကိုကား သမိန်စည်သူလည်းမသိ။ ရှင်စောပုလည်း မသိ။

အလွန်အကျိုးသေယစ်နေသော ဗညားရုံ၏ မူးမူးရူးရူး စကားမှာ နိမိတ်ဖတ်သလို ဖြစ်နေလေသည်။

“ ဟေး ... ဘယ်မှာလဲ၊ ငါ့ဓား၊ ပြန်ပေးကြစမ်း၊ ခမည်းတော် သူသျောင် ... သားတော်ကို ဓားကိုင်ခွင့်ပြပါ၊ မြောင်းမြှုပ်ပေးပါ၊ အေးပသွယ်၊ လွှာန်းပျော်းတွေကျပေမဲ့ ဟံသာဝတီ နိုင်ငံတော်ကြီးကို မွေးဖိတ်ကျွန်း အလုံးအထိ ချဲ့ထွင်ရညီးမှာ သိရဲ့လား၊ ငါ့ဓား ပြန်ပေးကြစမ်းပါ၊ ငါ ဓားလွှတ်ကို ကိုင်ထားဦးမှဖြစ်မှာ၊ ကျူပ်ရဲ့ သူရဲ့ကောင်းကြီး လွှာန်းအိန်... တိုက်ကုလား ဖြို့စားကြီး၊ ခင်ဗျား အဲမောင်းကြီးကို ဆက်ကိုင်ထားဦးဗျာ သိရဲ့လား ”

* * *

ငါးနှစ်ဟူသော အချိန်သမယသည် သစ်မြောက်ပင်ထက်မှ ရော်ရွှေက်လေးတစ်ရွက်၊ အညားတံ့မှ ပြုတ်ကြွေကျသလို မြန်ဆန်လွန်းလှ၏။

အသက် နှစ်ဆယ့် ငါးနှစ်ဟူသော အရွယ်သည် လင်သေမှုဆိုးမဟုသောအဖြစ်ကို ခံယူရန်အတွက် နှစ်ယ်လွန်းလှသည်။ မရဏမင်းသည် နေ့းခင်ဗွန်းသည်တို့၏ ချမ်းမြေ့သော ဘဝကို ရက်စက်စွာ ထိုးဖောက်

ဖြတ်တောက်ပစ်လိုက်၏။

“ ပိယဟိ ဝိပွဲယောဂါနှင့် အပယောဟိ သမွယောဂါ၊ ဒုက္ခနှစ်ပါး ချုပ်၌မြို့မောပါကဗျယ် ” ဟု ပြောခဲ့သော အမောင်သည် မိမိကိုယ်တိုင် လည်း ထိုတရား နှစ်ပါးကို မလွှန်ဆန်နိုင်။ ချုစ်သော ကြင်ယာတော် ရှင်စောပုကိုလည်း ကာကွယ်မပေးနိုင်ဘဲမရဏနိုင်ငံသို့ ကောက်ကောက်ပါ လိုက်သွားခဲ့ လေသည်။

ထောင်းစဉ်ကတည်းက ကျွန်းမာရေး မကောင်းရှာခဲ့သော သမိန်စည်သူ သည် သမီးတော်လေးနှစ်ပါး၊ သားတော်လေး တစ်ပါးနှင့်အတူ ချုစ်နေ့းကို ထားပစ်ခဲ့၏။

“ ချုစ်သောသူနှင့် ကွွဲကွင်းရခြင်းဆင်းရဲကို အစောကြံရပြီ၊ မချုစ်သောသူများနဲ့ အတူနေရခြင်း ဆင်းရဲကို မကြံပါရနေနဲ့ အမောင်ရယ်၊ စိတ်နှလုံး မြင့်မြတ်လှတဲ့ အမောင်တစ်ယောက် သုကိုဘဝကနေပြီး အစောကို ဆုပေးပါ၊ ကယ်မပေးပါ ”

သမိန်စည်သူ၏ အရိုးအိုးကို ဖွေ့ပိုက်ကာ မူးမေ့လဲကျ မသွားအောင် သတိထားရင်း ဆုတောင်းခဲ့သည်။ ဒုက္ခ ဆင်းရဲမြစ်ကို ဆန်တက်မည့် အင်အားတွေ မွေးယူလိုက်သည်။ သမီးတော်လေး နဲ့တကာသင်၊ နဲ့တကာ တော်နှင့် သူ့ဖစ်မည်း ကွယ်လွန်သည်ကိုပင် မသိရှာသေးသည့် သားကလေး ဗညားပရှုတို့ကို ဖွေ့ဖက်ရင်း အင်အားတွေ မွေးလိုက်၏။

ရွာပန်တော် အခမ်းအနားတွင် သေခိုးမပြယ့်တပြယ်ဖြင့် အစ်ကို ဗညားရုံက ပြေးလာသေးသည်။

“ ငါနှမ အပုလေး၊ နှင့် အသက်ငယ်ငယ်လေး ရှိသေးတာပဲ၊ ပြီးတော့ နှင်က မိန်းမချော တစ်ယောက်ပဲဟာ၊ နှင့်အလှကို မြတ်နီးတဲ့ မင်းညီမင်းသားတွေ ဟံသာဝတီ နှစ်းတော်မှာ အပုံကြီး၊ ဟဲ ... ဟဲ တစ်ပင်လဲမှု တစ်ပင်ထူ ”

ထခုန်အုပ်တော့မည့် ကျားသစ်မတစ်ကောင် မာန်ဖီသံ မျိုးဖြင့် အစ်ကိုတော် ဗညားရုံကို လူပုံအလယ်မှာပင် ပက်ခနဲ့ ပြန်ပြောပစ်ခဲ့၏။

“ သေခိုးထဲ ခေါင်းစိုက်ပြီး အာဏာနဲ့ စည်းစိမ်အတွက် လူတကာကို စားပွဲတောင်းနေတဲ့ နှင့်တို့လို လူမျိုးတွေသာ တစ်ပင်မလဲခင် တစ်ပင်ထူကြား၊ ဗညားရုံ နှင့် အခု ငါရှေ့က ထွက်သွားစမ်း ”

ဗညားရုံသည် အကြီးအကျယ် မျက်နှာပျက်သွားပြီ ...

“ အံမာ ... နှင်က ဒီစကား ပြောတယ်လား၊ ဟေ့ အပု တုန်း

လက်ရုံးနဲ့ တည်ဆောက်ခဲ့တဲ့ လူလောကမှာ ဘယ်သူက ဘယ်သူကို
အမိန့်ပေးနိုင်မလည်း ဆိုတာ စောင့်ကြည့်လိုက်၊ စူာပန် အခမ်းအနားကာလ
ဖြစ်နေလို့၊ ပြီးတော့ ... နင် မူဆိုးမ ပူဗုဒ္ဓားနွေးလည်း ဖြစ်နေလို့ ငါ
သည်းခံလိုက်တယ် အောက်မေ့ပါ ”

မင်းကြီး သမိန်ပြတ်ကေ တောင်းတောင်းပန်ပန်နှင့် ဆွဲခေါ်သွား
သောကြောင့် ဗညားရုံ ပါသွားပြီ ရပ်ပျက်ဆင်းပျက် မဖြစ်ခဲ့ခြင်းပင်။

ရှင်စောပုကား သောကနှင့် ပရီဒေဝအပေါ်တွင် မာန်မာနကို
အလွှာအရှောင်သာ အထွက်တပ်လိုက်ရ၏။

အမောင်ရေ့ ... အစောဘဝခရီးမှာ ဘယ်လိုကြမ်းတမ်း ခက်ခဲမှု
တွေနဲ့ ကြုံလာရမယ် မသိနိုင်ဘူး၊ အစောလေ သားသမီး သုံးယောက်ရဲ့
မိခင်ဘဝနဲ့ မိန်းမကြမ်းကြီး လုပ်ရှုံးမယ် ထင်ပါရဲ့။

* * *

ဟံသာဝတီ နှစ်းတော်တွင်း၌ ရှင်စောပုဟူသော လင်သေမှုဆိုးမ
ဘုရင်သမီးတော်တစ်ပါးက သားနှင့်သမီးတို့ကို မိခင်မေတ္တာဖြင့် ထိန်းသိမ်း
စောင့်ရှောက်ရင်း ရင်သွေးကယ်တို့ကို ဖွံ့ဖြိုးအောင် မွေးမြှု။ နေချိန်၌ ...

ဟံသာဝတီနှစ်းတော်၏ပြင်ပ၊ နိုင်ငံတော်အဝန်း၊ မြစ်ချောင်း
တောတောင် ဒေသများတွင်ကား အဝ-ဟံသာဝတီ စစ်ပွဲများသည်
တစ်ပွဲပြီးတစ်ပွဲ တရာစပ် ပေါ်ပေါက်နေ၏။ ခမည်းတော် သုသွောင်သည်
စစ်သူရဲကောင်းများကို ဖွံ့ဖြိုးအောင်မွေးမြှုနေ၏။

မိခင်တစ်ဦး၏ ရင်ဗြို့အဖမဲ့သွေးတို့အပေါ် ထိန်းသိမ်းစောင့်ရှောက်
ခြင်း၊ မေတ္တာကရဏာပန်းပွင့်တို့ ဖူးပွင့်နေချိန်ဝယ် စစ်တလင်းမှာလည်း
သုသွောင် ရာဇာမိရာဇ်နှင့် ဘုရင်မင်းခေါင်တို့သည် လက်ရုံးသတ္တိ၊ နှလုံးဗျွေး
သစ္စာပေးခြင်း၊ သစ္စာခံခြင်း၊ ကတိတည်ခြင်း၊ စစ်သေနှင့် ကြွယ်ဝခြင်း
စသည့် ယောက်ဗျားကောင်းတို့၏ ဂုဏ်သိက္ခာဆို သော အရာများကို
အပြိုင်းအရိုင်း ဖူးပွင့်စေခဲ့ကြလေသည်။

ထိုစစ်ပွင့်များ အပြိုင်းအရိုင်း ဖူးပွင့်ခဲ့ရာ မြေအပြင်ဖြစ်သော
ဒလ၊ မူတ္တမ၊ သန်လျင်၊ မြောင်းမြတို့သည်ကား စစ်ပွင့်များအတွက်
မြေဆီအနှစ်များကို ပေးဆပ်ရင်းဖြင့် ထောင်းထောင်းမွှေ့မွှေ့ ဖြစ်ခဲ့ကြ၏။

ယောက်ဗျားကောင်းတို့၏ ဂုဏ်သိက္ခာသည်လည်း ရှင်သနခြင်း၊
သေဆုံးခြင်းများဖြင့် ခြိုရုံတွက်ပေါ်လာကြ၏။ သမိန်အဝံနံနိုင်၊ သမိန်
သံလိုက်၊ သံစစ်ကဲ၊ သမိန်ဗရမ်းတို့ ဂုဏ်သတင်း မွေးပျံခဲ့၏။

သုသူး၏သားတော်၊ ညီတော်၊ တူတော်တို့သည် စစ်ပွဲညာတံရါး
တစ်ခုတည်းတွင် အသွေးအရောင် ရန်အမျိုးမျိုးဖြင့် ဖူးပွင့်ဝေဆာလာကြသည့်
ပန်းပွင့်များဖြစ်ချေသည်။

သမိန်လောက်ဖြား၊ သမိန်မရှု၊ အရိုးတော် မဟာဒေဝိတို့သည်
အမည်ဆိုးဖြင့် ဘဝကို ပေးဆပ်သွားကြ၏။အဝသို့ သုံးပန်းအဖြစ် ရောက်သွား
သော သမိန်ဗရမ်းက မော်တု မော်ကယ်စစ်ကူ၊ ဥတည်ဘွား၏ နာမည်ကြီး
သူရဲကောင်း ကာမဏီကို စီးချင်းထိုး၍ အနိုင်ယူပြခဲ့၏။ ရန်သူဂိုင်းထားသော
ဒလဖြူတွင်းမှ အသေကောင်ယောင်ဆောင်ကာ နေပြည်တော်သို့ အရောက်
ထွက်နိုင်ခဲ့သော အဲမွန်ဒယာသည် ပွဲကောင်းရခဲ့၏။

သုသူး၏ အားအထားရဆုံး တပ်မင်းကြီး ဗြတ်ခေသည်
စစ်သေားစစ်ဒဏ် ဖိစိုးကာ ပြင်းစွာ နာမကျွန်းဖြစ်ချက် မြောင်မြေ စစ်မြေပြင်မှ
အပြန် ဒလတွင် အနိစ္စရောက်ခဲ့သည်။ မင်းကြီး ဗြတ်၏ အလောင်းကို
ဖက်၍ ငိုကြေးခဲ့သော သူရဲကောင်း လရွန်းအိန်သည်လည်း မကြာမိပင်
ရေကြောင်းတိုက်ပွဲ၌ ရဲလေ့ မရှုသမိန်ပြီထက်မှာ လုံထို၍ ကျခုံးခဲ့သည်။

ထို အချိန် တွင် အဝသုရင် မင်းခေါင်၏ သားတော် အသက်
နှစ်ဆယ် မပြည့်သေးသော မင်းရဲကျော်စွာသည်ကား ပွဲကောင်းများကို
တစ်ခုပြီးတစ်ခု ရနောက်သည်။

သို့သော် အမတ်ဒိန် သတိပေးနေသည့်ကြားမှပင် စစ်သွေးကြွေး
နေသော မင်းရဲကျော်စွာသည် ပြင်းထန်လှသော ဆင်စီးချင်း တိုက်ပွဲထဲသို့
အတင့်ရဲစွာ တိုးဝင်သွားရင်း ဟံသာဝတီ တိုက်ဆင်သုံးစီး အလယ်တွင်
သူစီးသော ဆင်တော် ငချိစိနိုင်ထက်မှ ကျခဲ့သည်။

ထို့နောက် သုံးအဖြစ် အဖမ်းခံရပြီး သုသူးမျက်စီအောက်မှာ
ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့သည်။

စစ်ကြီးသည် သူရဲကောင်းများ၊ မူးမတ်များ၏ ရှင်သန်ခြင်း၊
သေဆုံးခြင်း၊ ဂုဏ်သိက္ခာနှင့်ဝိညာဉ်များကို ဝလင်စွာ စားသုံးပြီးနောက်
ရမွှောက်အသာသာ ပြေသွားခဲ့ဟန်တူ၏။

သုသူးသားတော် ဗညားခက်ကို လက်ရဖမ်းနိုင်ခဲ့ပြီး နောက်
ဘုရင် မင်းခေါင်သည် အဝသို့ ပြန်သွားသည်။ လက်တွင် စွန်းပေခဲ့သော
သွေးစများကို ဆေးကြာကာ ဘုရင်မင်းခေါင်သည် ဘုရားပုထိုး
ဂူကျောင်းများ ဆောက်လုပ် လူခါန်းကာ ကုသိုလ်ရေးဘက်သို့ မျက်နှာမှူ
သွားသည်။ နှစ်များမကြာမိ ဘုရင်မင်းခေါင် အနိစ္စရောက်သည်။

ထိအခါမှပင် သုသျှင် မြည်တမ်းရေရှာတဲ့၏။

“ ငါညီတော် မင်းဖြစ်ချိန်ကစပြီး ငါနဲ့ ရန်ဖက်ဖြစ်ခဲ့ကြတယ်၊ အပြန်အလှန်စစ်ပြု၊ အပြန်အလှန် သုံးယူခဲ့ကြတယ်၊ သူ့ဘက် ကိုယ့်ဘက် ယောက်သွားကောင်းတွေ ဆုံးရုံးခဲ့ကြတယ်၊ အခု ငါညီတော် အနိစ္စတရား နောက်လိုက်သွားပြီ၊ ငါ ကျေန်ရစ်ခဲ့တယ်၊ ငါကကော သခိုရ တရားကို လွန်ဆန်နိုင်မတဲ့လား ”

သုသျှင်၏ မိဖုရားများက ပြက်ရယ်စကား ဆိုကြတဲ့။

“ အရှင် ... ဘုရင်မင်းခေါင် မရှိတော့ဘူးလေ၊ အဝကို စစ်ချိပြီး ဘုရင်မင်းခေါင်ခဲ့မိဖုရားတွေ ကတော်စီးမင်းတွေ၊ ကိုယ်လုပ် မောင်းမတွေကို သိမ်းပိုက်တော် မူပါတော့လား ”

စစ်မာန်စွာယ်ကျိုးခဲ့လေပြီဖြစ်သော သုသျှင်သည် များစွာ ပြောင်းလဲ သွားလေသည်။ ဖိန့်ဖိန့်တုန် ကြောက်ခဲ့ကြသော မိဖုရားများက စိတ်ဓာတ် ကျနေပြီဖြစ်သော သုသျှင်ကို ပြက်ရယ်စကားဆိုကြသည်။ သုသျှင် စိတ်မဆိုး။

“ အေး ... ငါကို ပြက်ရယ်စကား ဆိုကြတယ်ပေါ့လေ။ အခုအခါ ဟာစစ်မက်ပြုရမယ့်အခါ မဟုတ်တော့ဘူး ကွယ်ရှုံး၊ ငါ အသက်အရွယ်ကြီး ခဲ့ပြီ၊ ညဲတို့ တစ်တွေကို ငါ ပခုံးတစ်ဖက်နဲ့ ထမ်းနိုင်သလောက် ထမ်းရင်း ကျုန် ပခုံးတစ်ဖက်နဲ့ သံသရာအကျိုးကို ငါလုပ်တော့မယ် ”

စစ်ပွဲတိမ်သလွှာများ ကင်းစင်သွားသော သုသျှင်၏ နှုတုံးသည် အပြာရာင် တောက်လာခဲ့သည်။ ထိနှုတုံး ကောင်းကင်တွင်ထွန်းပနိုင်သည့် လဝန်းကို သုသျှင် ရှာဖွေတွေ့ရှုသွားသည်။

“ သမီးတော် အပုလေးခများ မူဆိုးမဘဝနဲ့ ကြွေ့ကြေ့ခဲ့ ရှာပေတယ်၊ အပုလေးဟာ သူ့မယ်မယ် သုဒ္ဓမာယာလို့ အင်မတန် ရင့်ကျက်ပြည့်ဝတဲ့ သူပဲ ”

မယ်မယ်နှင့် ပတ်သက်၍ အညိုအမည်း စွဲခဲ့သော နှုတုံးသားကို မွေဖျောက်လျက် ရှင်စောယ်သည် သက်တော် ခုနှစ်ဆယ်ကျော် ခမည်းအိုကြီးကို လုပ်ကျေးမြှုပ်ခဲ့တဲ့၏။

“ အပုလေးရယ် ... မင်းတို့ သားအမိတွေအပေါ် ခမည်းတော် ကျူးလွန် ခဲ့တာရှိရင် အပြစ်ကခွင့်လွှတ်ကြပါ ”

နတ်ဘီလူး စစ်သည်တို့၏ ကေရာင်သည် သမီးယ် မူဆိုးမထံတွင် အနှုံးအညွတ် တောင်ပန်စကားဆိုလေသည်။

“ ငါသမီးဟာ တပေါင်းလဖား ဗုဒ္ဓဟူးသမီး၊ ဒါပေမဲ့ မှန်ယစ်ပြီး မြင်ကရာ ထိုးရွှေတတ်တဲ့ ဆင်မျိုး မဟုတ်ဘူး၊ ဖြူစင်မွန်မြတ်တဲ့ ဥပေါသထဆင်မျိုး၊ အပုလေးရယ် ညဲတစ်ယောက်ပဲ ဖခင်အိုကြီးအနားမှာ ရှုပါကတော့ကလား ”

“ သံသရာခရီးအတွက်သာ အာရုံညွတ်ပါတော့ ဖမည်းတော်၊ လောဘ ဒေါသ မောဟနဲ့ လောင်မြိုက်ခဲ့ရတဲ့ စိတ်နှလုံးကို တရားမဲ့ အမြိုက်နဲ့သာ ဆေးကြောသန့်စင်ပါ၊ မမည်းတော်အနားမှာ အပုလေး အမြိုရှိနေပါမယ် ”

“ အင်း ... သားတော်ကြီး ဗညားရုံကတော့ ခုထိ မလိမ္မာသေးဘူးနော် ”

“ ဘယ်သားတော်၊ သမီးတော်တွေ အကြောင်းကိုမှ မတွေးပါနဲ့တော့ မမည်းတော်၊ ဥပေကွာတရားကို နှလုံးသွင်းနေပါ ”

“ မမည်းတော် ဟံသာဝတီနှစ်းပလ္လာင်မှာ စထိုင်တဲ့ အချိန်ကစြိုးနှစ်ပေါင်း အင်း ... နှစ်ပေါင်း ”

“ သုံးဆယ့် ရှစ်နှစ် အနှစ်လေးဆယ်နှီးပါးပါ မမည်းတော် ”

“ ဘုရား ... ဘုရား အနှစ်လေးဆယ်နှီးပါး မမည်းတော် ရာအောကာကို စွဲကိုင်ပြီး အမှားတွေ အမှားကြီး လုပ်ခဲ့မိတာပါလား အပုလေးရယ် ”

“ အမှားမှန်းသိလိုက်တဲ့ အချိန်ဟာ ဘယ်တော့မှ နောက်မကျပါဘူး မမည်းတော်ရယ်၊ နောင်တနဲ့ ကုဋ္ဌစွေတွေကို ဖယ်လိုက်ပါ၊ နှလုံးအိမ်ကို သွွှေ့နဲ့ ကြည်လင်အောင် လုပ်လိုက်ပါ၊ နှိုဝင်ရဏာတရား ငါးပါးကို ဆင်ခြင်ပါ ”

“ သမီးရယ် ... ညဲရှိပေလို့သာပဲ အစွယ်ကျိုးတဲ့ ဆင်ကြီးအနားမှာ ဘယ်သူမှ မရှိကြတော့ဘူးနော် ”

မမည်းတော်သည် ဘုရားရိပ်၊ ကျောင်းရိပ်မှာပင် ြိမ်းချမ်းစွာ ကံတော်ကုန်လိမ့်မည်ဟု ရှင်စောပု တွက်ဆထားခဲ့၏။ သို့သော် ဆင်၌ ဝါသနာပြင်းပြလှသော မမည်းတော်ကြီးသည် အသက်အရွယ်ကြီးသော် လည်း ငါ ကျွန်းမာသေးသည်ဆိုကာ လပွတ်သလွှတ်ချောင်းကောသို့ ဆင်ရထွက်သွားခဲ့၏။

ဆင်ကျိုးလုပ်၍ ကိုယ်တိုင် ဆင်ကျွဲရာတွင် ဆင်ကိုမိအောင် ဖမ်းနိုင်ခဲ့၏။ သို့သော် ဆင်တွဲ၍ အထွက်တွင် လွန်ချုပ်မိ၍ ပေါင်၌ ရှာနာထိခိုက်ခဲ့သည်။ အရိုးကိုပါ ထိသွားသဖြင့် အနာကိုက်ခဲ့သည်းထန်

၁၂

90

လူသဖြင့် တဲအရှင် ဆောက်လုပ်ကာ သုသျွှင်ကို တဲတွင် လဲလျောင်းစေပြီး အမူတော်ထမ်းတို့ ပြန်လည် ခေါ်ဆောင်ခဲ့ရသည်။

ဟံသာဝတီသို့ အပြန်ခရီးတွင် ဆင်ဆယ်စီးကို ရွှေမှ ခရီးတွင်စေလျက် လမ်းအဖြောင့်ဖြင့် အပြင်းပြန်ခဲ့ကြသည်။ သမားတော်လေးယောက်တို့ အချိန်ပြည့် ကြပ်မတ်ကုသခဲ့သည်။

သို့သော ဆင်ကိုချစ်သော၊ ဆင်၏ ဝါသနာပြင်းသော၊ ဆင်စီးချင်းတိုက်ရာတွင်သူမတူသော၊ ကိုယ်တိုင်လည်း မှန်ယူစ်ဆင်ကြီး တစ်ကောင်နှယ်ဖြစ်လေသော သူသွေ့ငယ်သည် သူ ချစ်သော ဆင်များအလယ်မှာပင် ကံကုန်ခဲ့လေသည်။

ဟံသာဝတီ နေပြည်တော်သို့ပင် မရောက်ခဲ့။ လမ်းခရီးမှာပင် အသက်ပျောက်လေသဖြင့် ရုပ်ကလာပ်ကိုတဲ့ရှင်မှ ဝေါဗလာထက် ပြောင်းရွှေ တင်ဆောင်ခဲ့ကြရ၏။ မိဖုရားကိုယ်လုပ် မောင်းမ၊ သားတော် သမီးတော် မူးမတ် မိလ်ပါတို့က ကမ္မာသိမ်ပိုက် အရပ်သို့ ထွက်ကြိုကြရ၏။

သုသျှင်သည် သူ၏ ဘန်းလက်ရုံးအာဏာကို ထွန်းညိုတောက်ပစ္စ
ခဲ့သော ဟံသာဝတီ ရွှေနှစ်းတော်ကြီးသို့ ပြန်မရောက်နိုင်တော့ဘဲ ကမ္မာ
သိမ်ပိုက်မှာပင် သကြော်ရ၏။

အပြန်ခရီး တဲအရှင်ထဲတွင် အချိန်ပြည့် ကုသစောင့်ကြပ်ခဲ့ရသော သမားတော် လေးဦးတို့က သုသွေ့င် ရုပ်အလောင်းကို မီးသြို့ဟံသည့် နဲ့သာထင်းပုံကြီး အနီးတွင် ရှင်စောပုဂ္ဂို စကားတစ်ခွန်း ပြောကြသည်။

“ သူသျှင်ရဲ နောက်ဆုံးထွက်သက် မတိုင်မိ မိန့်တော်မူ သွားတဲ့ စကားကတော့ အပုလေးရပ် ခမည်းတော်ကို ခွင့်လွှတ်ပါဆိုတဲ့ စကားပါပဲ အရင်မ ”

ଫୁଲାଙ୍କିରେ ପାଦରେ ପାଦରେ ପାଦରେ ପାଦରେ ପାଦରେ
ଫୁଲାଙ୍କିରେ ପାଦରେ ପାଦରେ ପାଦରେ ପାଦରେ ପାଦରେ

ତ୍ୟିକେବାକ୍ ତ୍ୟିଃତ୍ୟିମ୍ଭୁବା ରେଷୁତ୍ୟିଗଞ୍ଜ ॥

“ ଶୁଣ୍ଡଲୁଟ୍ଟିପିତାଯ ଏମନ୍ଦୀରେ ଆବୁଲେଃପ୍ରିଯାଙ୍କୁ ଗୁହ୍ୟିଲ୍ଲାଦିନରେ
କ୍ରିଲନ୍ଦ୍ରିଯାର ଅମ୍ବାରପିତେ... ଯୁଗତିହାଂ ଲାହିପିତେ... ”

(၅)

“ ဉာဏ်ရှုံးမရှင်၊ မျာပါစင်လည်း၊ ဂုပင်
ညီးမြန်း၊ မကြွေးလွန်းတည်း၊ ဆိုဆန်မဆို၊ တော်မည်
ကိုမူ၊ မြင်းမိရိုထက်မျှ၊ လွန်မကဟု၊ နောင်မြှ
ညီမြတ်၊ လွည်းစားမှတ်ဖြင့်၊ ပတ်ပတ် ဝန်းဝန်း၊
ဆန်းဆန်းထူးထူး၊ မူးမူးလည်အောင် ... ”

“ မိန့် အဲဒီ ဆင်ရပ်၊ မြင်းရပ်တွေကို သိမ်းထားလိုက်ပါ၊ တခြား အရှပ်
တွေနဲ့ သားလေးကစားပါစေ ”

သုံးနှစ်အရွယ် သားတော်လေး ဗညားပရှုအနီးမှ ဆင်ရပ် မြင်းရပ်
တွေကို မမြင်လိုသဖြင့် အထိန်းတော် မိန့်ကို ဖယ်ခိုင်းလိုက်၏။ မိန့်က
ဗညားပရှုလက်ထဲမှ ဆင်ရပ်ကို ဆွဲယူလိုက်သောအခါ သားတော်လေးသည်
ရုံးရုံးဝါးဝါး အော်ဟစ်တော့သည်။

“ မရဘူး သခင်မ၊ ဘမျိုးဘိုးတူရယ်လေ၊ အဲဒီတို့က် ဆင်ရပ်နဲ့ပဲ
သားတော်လေးဟာ အမြိုက်စားနေတယ် ”

သက်ပြင်းရှိက်မိလေသည်။

အဆောင်တော်အတွင်း၌ ဆီမိုးရောင် ထိန်ထိန်လင်းနေသော်လည်း
အပြင်တွင်မူ ပိန်းပိတ်သား မည်းမောင်နေသည်။ လဆုတ်ရက် ညျဉ်သန်း
ခေါင် ချော်းလုပြီဖြစ်၏။ သားတော်လေး ဗညားပရှုသည် စက်ရာ
မဝင်နိုင်သေး။ အဆောင်တော်တစ်ခုလုံးရှိ ရုရွှေများ အိပ်မောကျနေကြပြီ
ဖြစ်၏။ မကြာမီ နှစ်းတော်စောင့်တပ်တို့ ကင်းလှည့်ကင်းပြောင်း အချက်
ပေးသံ ထွက်ပေါ်လာတော့မည်။

“ သားငယ်လေး ပုန်းမလိုင်စားမယ် မဟုတ်လား ကွယ် ”

မိန့်က ဆင်ရပ်ဆီမှ အာရုံပြောင်းသွားစေရန်၊ ဗညားပရှုလေးကို
ညျဉ်နက်လယ်စာ ထမင်းဟင်းဖြင့် ချော့မေ့သည်။ ဗညားပရှုသည်
ပုန်းမလိုင်ကိုလည်း စိတ်မဝင်စားချော့။

“ အပုလေး... သခင်မ... မိသင်ကို နှီးလိုက်ရမလားဟင် ”

“ ဘာလုပ်မလိုလဲ မိနဲ့ရယ်၊ မိသင် အိပ်ပါစေတော့လား ”

“ သားငယ်လေးက ဘယ်လိုမှ ချော့မရဘူး၊ မိသင်နှီးပြီး မိကျောင်းစောင်းလေးနဲ့ ချောင်းကျူးခိုင်းလိုက်မယ်လေ ”

“ အို... ညွှန်သန်းခေါင် တိုင်တော့မယ် မိနဲ့ရယ်၊ သူတကာတွေ အိပ်မောကျနေချိန် ချောင်းကျူးလို့ မတော်ပါဘူး၊ တူရိယာဂိုတာသံ ဆိုတာဟာလည်း ”

ရှင်စောပုစကားကို အဆုံးမသတ်လိုက်ရ။ အဆောင်တော် တံခါးဆီမှ ရုတ်ရုတ်သဲသဲ အသများက တိတ်ဆိုတ်သော သန်းခေါင်ယံကို တိုးဖောက် ထွက်လာသည်။ တေးဂိုတာသံဖြင့် လူပ်နှီးရမည်ကိုပင် အားတုံးအားနာ ဖြစ်ခဲ့သော်လည်း ဆူညံ လူပ်ရှားသံများကိုမှ မတားဆီးသာ။

အဆောင်တော်ထဲသို့ အချိန်းမတော်ကြီး ရောက်လာသူကား အစ်ကိုတော် ဗညားရုံး။

“ အစ်ကိုတော် အချိန်းမတော်ကြီး ဘယ်လိုဖြစ် ”

“ စစ်ဆိုတာ အချိန်းတော်တယ်၊ မတော်တယ်မရှိဘူး အပု၊ အခု ငါလာတာကအဲ...ဟေ့ ငါကိုရေတစ်ခွက်လောက် အရင်တိုက်ကြစမ်းပါဉိုး ”

အစ်ကိုတော် ဗညားရုံး၏ မျက်ခွံများမှာ မို့အစ်နေသည်။ ထူပိန်းနှီမြန်းသော မျက်နှာပြင်ထက်မှာ တစ်ခုခုကို ထိတ်လန့်လာသည့် အသွင်။ ဗညားရုံးနောက်မှ လိုက်ပါခြုံရဲ့လာသော စစ်သည်များလည်း ကဲ၏၏မရ ဖြစ်နေကြ၏။

သားတော်လေး ဗညားပရုသည် မိနဲ့၏ ရင်ခွင်ထဲသို့ တိုးဝင်သည်။ တိုက်ဆင်ရုပ်ကိုမှ လက်ကမလွှတ်။

ရေတကောင်း တစ်ခုလုံးနှီးပါး ငှဲသောက်ပြီးနောက် ဗညားရုံးသည် ရုတ်တရက် စကားမပြောနိုင်သေးဘဲ မောဟိုက်နေ၏။

“ နင်တို့ မိန်းမသူတွေကတော့ ဘာမှမသိဘူး၊ ငါတို့မှာ တိုင်းရေးပြည်ရာ၊ ထိုးနှုန်းရေးရာတွေနဲ့ နေ့နေ့ညွှန်ညွှေ့ မသိနိုင်အောင်ဘဲ ”

“ တိုင်းရေးပြည်ရာကို မသိတဲ့ မိန်းမသား မဟုတ်ဘူး ဗညားရုံးနင်တို့အရေးတွေမှာ ငါဝင်ကို မဝင်ချင်လို့ အာရုံထဲက ဖယ်ထုတ်ထားတာ၊ အခု ငါနင့်ဆီ လာနေတာကလည်း မမည်းတော် သုသွေ့င် ကံတော်ကုန်ပြီး နောက်မှာ သားတော်၊ ညီတော်၊ မင်းညီ၊ မင်းသားတွေ ထိုးနှုန်းအရေး

ရှုပ်တွေးလွန်းလို့ သိလား၊ တစ်အူထုံးဆင်း မောင်နှမရယ်လို့ နှင်နဲ့ဝါ နှစ်ယောက်ပဲရှိတာ၊ သွေးသားအရင်းအချာဆုံးတာလေး အားထားပြီး ငါ့ကလေးတွေနဲ့ တူတော် တူမတော်တွေ သူတစ်ပါး ဝမ်းကွဲ ဘကြီးတော် ဦးရိုးတော်၊ အရိုးတော်ငယ်ထက် စာရင် ဦးရိုးတော် အရင်းရဲ့ အရိပ်အာဝါ သက ပိုလုံခြုံတာနှင့်ကောင်းရဲလို့ ငါနေတာ သိလား ”

ခပ်တင်းတင်း ပြန်ပြောလိုက်သောအခါ ဗညားရုံ နှုတ်ဆုံးသွား၏။ ကဏ္ဍာမှ နှုတ်ခမ်းကို လက်ခုံဖြင့် သုတ်လျက် ပြီးသည်။

“ အပု... နှင်ဟာ ဗုဒ္ဓဟူးသမီးရယ် မပြောရဘူး၊ စိတ်ထဲမတွေတာနဲ့ ဆင်တစ်ကောင်လို့၊ ဦးတည်မိရာ တိုးခွဲတော့တာပဲ၊ ငါလာတာက နှင်နဲ့ တိုင်းရေးပြည်ရာလေး ဆွေးနွေးချင်လို့ပါ ”

“ ဒီအချိန်ကြီးမှ လာရအောင် ဘာတွေအရေးပေါ်လိုလဲ ဗညားရုံ ”

“ အင်း အရေးပေါ်ဆို အဝမင်းသီဟသူ အခု ဒဂုံကို လုပ်ကြီးဖို့ ရေကြောင်း ကြည်းကြောင်းချိလာပြီ ”

အထိန်းတော် မိနဲ့က ဗညားပရုလေးကို ယခုပင် လွတ်ထွက်သွားတော့မည့်နှယ် တင်းတင်းကြီး ဖွေထားလိုက်၏။ ဘုရင်မင်းခေါင်ကို ဆက်ခံစိုးစံသော အဝဘုရင် ဆင်ဖြူရှင်သီဟသူ၊ ဒဂုံသို့ ချိလာပြီဟူသော သတင်းသည် စိတ်မအေးဖွယ် အမှန်ပင်။

“ အဝ ဟံသာဝတီ စစ်ပွဲကြီးတွေ ထပ်ဖြစ်ဦးမယ်လို့ နှင်ပြောချင်တာလား ဗညားရုံ ”

“ အဲ... အဲခီလို အတွေးမျိုး မဝင်ရအောင်၊ ငါခေါင်းကို ငါမြန်မြန်ကြီး ထုရိုက်နေချင်တယ် ”

ဗညားရုံ၏ စကားမှာ အားရစရာမရှိ။

ဖြစ်စဉ်တစ်ခုလုံးကို ရှင်စောပု အလျင်အမြန် သုံးသပ်ကြည့်လိုက်၏။ ခမည်းတော် သူသွေ့ရာဇာခိုရာဇ်၏ လွန်ပြီးနောက်တွင် သားကြီး ဗညားမွေ ရာဇာက ဟံသာဝတီ ထိုးနှစ်းကို ဆက်ခံခဲ့သည်။ ဤတွင် ဗညားရုံနှင့် ဗညားကျေန်းတို့က နောင်တော်ကို ဒဂုံနှင့် သန်လျင်မှနေ၍ ဆန့်ကျင်ခဲ့ကြသည်။ ဗညားမွေရာဇာ၏ အာဏာစက်အောက်သို့ မဝင်ကဲ။

သို့သော် ဗညားရုံသည် စိတ်ဓာတ်ခိုင်မှာပြတ်သားသူ မဟုတ်သူပါပါ၊ နောင်တော်မင်းထံ အကြည်အသာ ပြန်ဝင်ခဲ့သည်။ သူအိမ်ရှေ့ ဥပရာဇာရဲ့သည်။ အငယ်ဗညားကျေန်းမှူး ဆက်လက် ပုန်စားလျက်၊ ဒဂုံတွင် အချိုင်အခဲ့ နေခဲ့လေသည်။ နေရုံမက ဗညားကျေန်းသည် အဝဘုရင်

ဆင်ဖြူရှင် သီဟသူထံ အမတ်နှစ်ဦးလွှတ်၍ ပဏ္ဍာဆက်ကာ ဒလကို
ကူညီလုပ်ကြီးပေးဖို့ အကူအညီတောင်းခဲ့သည်။ ဆင်ဖြူရှင် သီဟသူသည်
ရဲလျေလွန်းကြင် ရေကြောင်းအင်အားဖြင့် ဒလကို ချီတက်ခဲ့၏။ ဒလတွင်ခံနှင့် သော သမိန်မေခွင်နှင့် သမိန်ပွန်စည်တို့ တပ်ပျက်ပြီး
တစ်ဖြူလုံး ထောင်းထောင်းကြတော့သည်။

သို့သော မမျှော်လင့်သော ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့၏။

အဝတပ်မူးများသည် ဒလချီဆင်မြင်း လက်နက်များကို သိမ်းယူ
သည် သာမက မြို့နေယောကျား၊ မိန်းမများကိုပါ ပစ္စည်းဥစ္စနှင့်တကွာ၊
သုံးအဖြစ် သိမ်းယူသော အခါ အဝတပ်ကို ပင့်ခေါ်သူ ဗညားကျိုးက
လက်နက်၊ ဈေးငွေတို့ကိုသာ သိမ်းသင့်သည်။ လူကို မသိမ်းသင့်ဟု
တားဆီးခဲ့၏။ စစ်ကူခေါ်သူနှင့် စစ်ကူပုံသူချင်း အချင်းများကြပြန်သည်။
အဝတက်မူး ရာသေကြီးသည် ဗညားကျိုး၏ လက်လွန်မှုကြောင့် သေဆုံး
သွား၏။

ဗညားကျိုးသည် ချက်ချင်းပင် ဘက်ပြောင်းသွားကာ ဟံသာဝတီ
ဈေးနှင့်တော်ကို ချဉ်းကပ်ပြန်လေသည်။ အဝတပ်များ တစ်လှည့်တစ်ဖန်
ရုံးနှင့်ကာ စစ်သည်အင်အား တစ်ဝက်မျှဖြင့် ပြန်သွားကြရ၏။ ဗညား
ကျိုးသည် သူ၏ နှစ်ဖက် နင်းထားသော ခြေတို့ မရိုင်မြှုတော့ဟုသိလာပြီး
မှတ္တမသို့ ထွက်ပြီးလေတော့သည်။

ရှုပ်ထွေးသော ဤအရေးကို စောင့်ကြည့်ရင်း တစ်စခန်း ထလာ
သူကား အစ်ကိုတော် ဗညားရုံး ...။ ဗညားရုံး ဘာလုပ်မည်ကို ရှင်စောပု
ကြိုတင်မှန်းဆောင်၏။ ထိုအတိုင်းပင် ဖြစ်လာသည်။ ဗညားကျိုးသည်
ဟံသာဝတီ ထိုးနှစ်းအတွက် ရည်ရွယ်လှပ်ရှားခဲ့သော်လည်း သူ.အတ်သူ
မနိုင်မန်းငါးဖြစ်ခဲ့ရသည်။ ဗညားကျိုး၏ အမှားကို သင်ခန်းစာယူလျက်
မိမိလှပ်ရှားလိုက်လျှင် ဗညားဓမ္မရာဇာဆောင်းထားသောထိုးဖြူကို မိမိရရှိမည်
ကေန်ဟု တွက်ကာ သူ အပိုင်စားရသော ဒဂုံးသို့ ချီပြီး စစ်အင်အား
ဖြည့်တင်း ပြင်ဆင်လေသည်။

ဗညားဓမ္မရာဇာ၊ ဗညားရုံး ဗညားကျိုး ...။ သူသွေ့၏ သားတော်
များသုံးစုကွဲနေသည်။ ဟံသာဝတီနိုင်ငံတော်သည် စည်းလုံးမှု လျော့ရဲ့
နေသည်။ အဝမင်း သီဟသူသည် ပါးနပ်ထက်မြက်သူဖြစ်၏။ တပ်ငါးတပ်၊
တိုက်လျော့ငါးရာ၊ လျော့ကားသံ လျော့နှစ်ရာ၊ ရိက္ခာတင်ကုန်လျော့နှစ်ရာ၊
စစ်သည် သောင်းချီလျက် ခဲပေါင်မြို့ကို ချီတက်လုပ်ကြတော့၏။

ခဲပေါင်ကျပြီးနောက် ပုသိမ်ကို သိမ်းခဲ့ပြန်၏။ ထို့နောက် ဒလ။
ဆင်ဖြူရှင် သီဟသူ အောင်ပွဲအဆင့်ဆင့် ရုံးလေသည်။
ယခု ... ဒရုံသို့ ချီလာပြီ ... တဲ့။

* * *

“ ဒရုံမှာ နင် ... စစ်အင်အား ဖြည့်ထားတယ် မဟုတ်လား
ဗညာရုံ ”

ဗညားဓမ္မရာဇာ ဟံသာဝတီ နှစ်းတက်စက ပုန်စားခဲ့ဖူးသော
အစ်ကိုတော်ဗညားရုံ၏ အကြံအစည်းကို ရှင်စောပု ကောင်းစွာ သီထားသော်
လည်း ဘာသီဘသာ နေခဲ့၏။ ဥပရာဗာ အဖြစ်ကို ရထားသော
ဗညားရုံသည် ထိန်းပလှုံးကို အချိန်တိုင်းပင် မျက်စောင်းထိုးနေမည်သာ
ဖြစ်သည်။ ဒရုံတွင် စစ်အင်အား ဖြည့်လျက် တပ်တွေ လေ့ကျင့်ပြင်ဆင်
နေခြင်းမှာ အဝဘုရင် ဆင်ဖြူရှင် သီဟသူကို ရင်ဆိုင်ရန်ထက် ဟံသာဝတီကို
တော်လှန်ရန်က ပိုဖြစ်နိုင်မည်ဟု တွေးဆထား၏။

“ ဟုတ်တယ်မဟုတ်လား၊ ဒရုံဟာ တောင့်တင်းနေတာပဲ မဟုတ်
လား ”

မိမိသီထားသော အချက်ကို ဖုံးကွယ်၍ ထပ်မေးသည်။

“ တောင့် တင်းတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ အဝတပ်တွေ
အင်အားကြီးလွန်းလှတယ် အပု ”

“ ဒါဆို နင် ဟံသာဝတီနှစ်းတော်က စစ်ကူခေါ်ပေါ့၊ နောင်တော်
ဗညားဓမ္မရာဇာဘုရင် ရှုံးမှု့မှု့က် နင်ကိုယ်တိုင် ဝင်ပေါ့ ဗညားရုံ ”

ပစ်ကွင်းကို တည့်တည့်ကြီး ထိသွားလေသည်။ ဗညားရုံသည်
ရားရှုးရဲ့ဖြစ်သွား၏။

“ ငါ ဘယ်တော့မှ အဲဒီလို မလုပ်ဘူး၊ မှတ်ထား အပု ”

“ ဘာဖြစ်လို့လဲ၊ ဆင်ဖြူရှင် သီဟသူကို ရင်ဆိုင်ဖို့ အရေးမှာ
ကိုယ့်နောင်တော် ဟံသာဝတီ ဘုရင်ကို ဘာကြောင့် အကူမတောင်းဘဲ
နှမတစ်ယောက်ဖြစ်တဲ့ မှခိုးမတစ်ယောက်လည်းဖြစ်တဲ့ ငါဆိုကိုဘာကြောင့်
အချိန်မတော်ကြီး လာပြောနေရတာလဲ ”

ရေမရှိတော့သော တကောင်းကို အယောင်ယောင် အမှားမှားဖြင့် ဗညားရုံ နှဲ.သည်။ ရေတစ်စက်မှ ကျမလာသည်တွင် တကောင်းကို ဆောင့်ချသည်။

“ ငါက ... ငါက ... အဲ ... နှင့် စောစောက ပြောသလိုပဲလေ တစ်အူ ထုံးဆင်း မောင်ရင်းနှမဆိုလို့၊ နှမတစ်ယောက်ဆိုလို့ နှင့်ရှိတာ မဟုတ်လား၊ နောင်တော် ဗညားဓမ္မရာဇာဆိုတာလည်း အဲ ... သူက ဟံသာဝတီနှစ်း သခင်လေ၊ ဗညားကျွန်း လုပ်သွားတာကို သူမေ့မတဲ့ လား၊ အဲဒါနဲ့ ဆက်စပ်ပြီး ငါကိုကော သူက ယဉ်မတဲ့ လား၊ ငါက သူပေးလို့ ရထားတဲ့ အိမ်ရွှေ့ဥပရာဇာပဲ မဟုတ်လား ”

ဗညားရုံ၏ ထန်းလက်မှားသည် မိုးကြီး လျှပ်စီးကို မကာကွယ် နိုင်ချေး။ ရှင်စောုက အစ်ကိုဖြစ်သူ၏ မျက်လုံးကို တည်းကြီး စိုက်ကြည့်ပစ်လိုက်၏။

“ ဗညားရုံ ... နှင့် မဟုတ်တာတွေ မကြိနဲ့၊ သေခိုးသေငွေ့ တွေနဲ့ အမြဲလိုလို ရိုဝေထုံးထိုင်းနေတဲ့ နှင့်ဦးနောက်ထဲမှာ မဟုတ်တဲ့ စိတ်ကူးတွေ မဝင်နဲ့၊ ခမည်းတော် သုသျှင်ဟာ နတ်ဘီလူးမင်းတို့ရဲ့၊ ကေရာဇ်လို့ တင်စားခေါ်ဝေါ်ခြင်း ခံရတဲ့၊ စစ်သူရဲ့ကောင်း ဘုရင်တစ်ပါး၊ အနှစ်လေး ဆယ်နှီးပါး၊ အေး ... သူ့နှစ်းသက် တစ်လျှောက်လုံးလိုလို စစ်မှာ မွေ့လျှော့ခဲ့တာ၊ သူရဲ့ကောင်းတွေ အများကြီးကို မွေးထုတ်ခဲ့တာ၊ ရန်သူရဲ့ လေးစားခြင်းကို ခံခဲ့ရတာ၊ အေး ... အဲဒီလို့ ခမည်းတော်တောင်မှ နောက်ဆုံးမှာ သတ္တန်ရက်ဘေးဆိုတာကို သဘောပေါက်ပြီး ယူကျျုံးမရနဲ့ နောင်တာရားရသွားခဲ့တာ နားလည်းလား ဗညားရုံ ”

“ နှင့် ... ဘာတွေပြော ”

“ နားထောင်စမ်း ဗညားရုံ၊ ငါတို့မိန်းမသားတွေဟာ နှင့်တို့လို ဘားရှည်မကိုင်၊ လုံမစွဲ၊ လေးမြားမလွယ်ပေမဲ့ စစ်ဆိုတာကို နှင့်တို့ထက် ပိုသိတယ်၊ စစ်ရဲ့ အနိုင်းရုံတွေကို ပိုမြင်တယ်၊ သေနှင့်ဗျြှောဆိုတာ ရေကြောင်း၊ ကြည်းကြောင်းမှာသာ ပေါ်ပေါက်တာ မဟုတ်ဘူး၊ မိန်းမ သားတွေရဲ့ နှလုံးသားမှာလည်း ပေါ်ပေါက်နိုင်တယ်ဆိုတာ နှင့် သိလား ”

“ တော်ပါတော့ဟာ ... ဒဂုံးကို အဝတပ်တွေ ချီလာပြီးလို့ပဲ ငါပြောရ သေးတယ်၊ ဒဂုံးဟာ ငါစားရတဲ့မြို့လေ၊ ဒါကို နှင့်က ဘာတွေ ကြီးကြီးကျယ်ကျယ် လျှောက်ပြောနေတာလဲ ”

ဗညားရုံ ဒေါသဖြင့် ပြန်အော်တော့၏။

“ အေး ... သေဖွဲ့ သိမ်နှပ်တဲ့ အရာတွေ မပေါ်ပေါက် စေခဲင်လို့
ကြီးကျယ်တဲ့ စကားကို ပြောနေတာပဲ၊ ငါရှင်းရှင်းပြောလိုက် မယ်
ဗညားရုံ၊ ဒုက္ခာတွေက် ပူပန်ရင် နောင်တော် ဗညားဓမ္မ ရာဇာဘုရင်ဆီသွား၊
ငါဆီ လာစရာ မလိုဘူး၊ ငါနဲ့ တိုင်ပင်စရာ ဘာအကြောင်းမှုလဲ မရှိဘူး၊
အေး ... နောင်တော်ဘုရင်က ဟံသာဝတီနိုင်ငံတော်အရေးအတွက် စစ်ရေး
ညီလာခံစော်တဲ့အခါ ငါလာမယ်၊ အဲဒီညီလာခံမှာ စစ်နဲ့ပတ်သက်တဲ့ ငါတို့
မိန်းမသားတွေရဲ့အမြင်၊ မိခင်တွေရဲ့အမြင်၊ မှဆိုးမတွေရဲ့အမြင်ကို
အားလုံးကို ကိုယ်စားပြုပြီး ငါလျောက်တင်မယ် ဒါပဲ ”

“ ငါပြောဦးမယ် အပု ”

“ ဘာမှ မပြောနဲ့တော့ ငါသားတော် ဗညားပရဲ သုံးခါလည်သား
လေးပဲ ရှိသေးတယ်၊ အခု သားလေးကို သိပ်ဖို့ ငါတို့ကြိုးစားနေတယ်၊
ခုချိန်မှာ ငါသားလေး အိပ်သွားဖို့က နင်းရဲ့၊ ဒုက္ခာတွေက် ပိုအရေး
ကြီးတယ်၊ နင်သွားတော့ ဗညားရုံ ”

“ ဗညားရုံ၏ ထူအစ်သော မျက်ခွံများ နိုရဲသွား၏။ သွေးကြောမျှင်များ
ယုက်သန်းနေသော မျက်ဆန်းအိမ်တွေ ပိုင်းပိုင်းလည်နေသည် ထင်ရသည်။
အကြိုတ်လိုက်သဖြင့် သူ၏ လေးထောင့်စပ်စပ် မျက်နှာသည် ပို၍
အကြည့်ရ ဆိုးသွားသည်။ ”

“ ကောင်းပြီ အပု၊ နောက်မှ နင် ငါကို အဆိုးမဆိုနဲ့ ”

ဗလုံးဗတ္ထီးပြောပြီး ဗညားရုံ ခြေဆောင့်နင်းလျက် ထွက်သွား၏။
သန်းခေါင်ယွန်းခဲ့ပေပြီ။

ဗညားပရဲသည် မိနဲ့ ရင်ခွင်ထဲတွင် ဘယ်အချိန်က အိပ်ပျော်
သွားသည်မသိ။ ဘာမှ မသိရှာသော အပြစ်ကင်းသည် ကလေးယော်၏
မျက်နှာကို ကြည့်ရင်း မောပန်းစွာ ညည်းမိတော့သည်။ ”

“ မိသင်ကိုနှီးပြီး ချွေနားတော်သွင်း အချင်းဆိုခိုင်းဖို့က ငါအတွက်များ
ဖြစ်နေမလား မိနဲ့ရယ် ”

(၆)

“ ဝေမှတ်မျှရည်၊ ကြင်ဖြစ်သည်ကို၊ ဘူးရည်
 လန့်စ်၊ စစ်ကိုယိုးမယ်၊ တော်သည်နှယ်ပင်၊ ယုံဖွယ်
 တိချည်း၊ နှုတ်ဝယ်ဖြည်းမျှ၊ ကျွန်ုင်လည်းအကြိုက်၊
 ရှင်လိုလိုက်၍၊ ရော်ရှိက်နောက်လည်း၊ မှာသည်
 နှင့်ပင်၊ အတင်ချေ၊ ကျေရခါခါ၊ မသိ
 သာခဲ့...”

မျက်ရည်တစ်ပေါက်ကလေးတောင် မကျစေရဘူးဟု အားတင်း လိုက်၏။
 ငွေ့စိုက်ဖိတ်လျှော့လုလုမျည်ရည်ဥတ္ထုကို မျက်ဝန်းအိမ်အပြင်သို့ ထွက်ကျခွင့်
 အပြုံးသွေ့မျိုးသိပ်လိုက်သည်။ ထိုအခါ နှလုံးသည်းပွတ်သည် ဆတ်ဆတ်ခါ
 နာကျင်သွားခဲ့လေသည်။

သို့သော် ထိုနာကျင်သောရင်ကို စွင့်လျက် လည်ကို ဝင့်လျက်ပင်
 ရွှေဝေါပေါ်မှ ဆင်းလိုက်၏။ ဤခြေလှမ်းတို့သည် မိမိဘဝကိုသာမက
 ဟံသာဝတီနှင့် အဝန်းပြည်ထောင်စလုံး၏ ဘဝကိုပါ ပြောင်းလဲစေမည့်
 ခြေလှမ်းများ ဖြစ်ပေသည်။

ပန်းလှိုင်ဆိပ်တွင် တင့်တယ်ခမ်းနားသော ဖောင်တစ်စီး ထိုးဆိုက်
 ထားသည်။ ဖောင်ပေါ်တွင် ရွှေရောင်ဝင်းနေသော တိုင်လုံးနှင့် မဏ္ဍာပ်
 ပြာသာဒ်တို့က နေရောင်ခြည်ဖြင့် တောက်ပနေကြသည်။ လှိုင်းကြက်ခွပ်
 များက ကောင်းချီးပေးနေကြသလား၊ သောကပရီဒေဝဖြင့် ဖျပ်ဖျပ်လူး
 နေကြသလား။

“ ကျွန်ုင်တော်မျိုး၊ မိုးညှင်းသတိုးပါ သခင်မ၊ အဝ ရွှေနှစ်းသခင်ရဲ့
 ကြည်းကြောင်း တပ်မင်းမှူး ဖြစ်ပါတယ်၊ သခင်မ အလိုတော်ရှိရာ
 အမိန့်တော် မှတ်တော်မူပါ။ ဖောင်တော်ထက် မရောက်ခင်မှာ အားလုံး
 ခပ်သိမ်း ကျွန်ုင်တော်မျိုး အမှုတော် ယူရပါတယ် ”

ရေးတိပိဋကတ် ကတ္တိပါ ဝတ်လုဖြင့် မောက်ရူဆောင်းထားသော သူက ဒုးထောက်၍ တင်လာသည်။ ကျိုးနဲ့ ခံညားသင့်သည်ထက် ပို၍ ကျိုးနဲ့ ခံညားနေသော ထိုသူအမှာအရာကို မကြိုက်လှ။ ထိုထက် မိုးညှင်း သတိုးဆိုသူ၏ မျက်လုံးကို သဘောမတွေ။ ချွန်းချွန်းစားစား ကြည့်လိုက်သော မျက်လုံးများသည် မိန်းမသားတစ်ယောက်၏ အလုကို တစ်ခဏာချင်းမှာပင် ခြိုင့် သုံးသပ်ကြည့်လိုက်သော အကြည့်မျိုးဖြင့် အရောင်တောက်နေ၏။

ဒုးထောက်နေသော မိုးညှင်းသတိုးရှေ့မှ ခြေလှမ်းမှန်မှန်ဖြင့် ဖြတ်ခဲ့သည်။ စကားတစ်ခွန်းမျှ မဆိုခဲ့။

ရွှေဝါတော်ဆိုက်သည့်နေရာမှ ဖောင်တော် ကပ်ထားသည့် မြစ်ဆိပ် ဆင်ခြေလျှော့ ကမ်းပါးတစ်လျှောက်လုံး ရာမေတ်ခင်းလမ်း ပြုလှပ်ထား၏။ ပဲယာတွင် ကမ်းလုံးညွှတ်မျှ ပရိသတ်ကြီးဗျား။ မည်သူ့ ကိုမျှ မကြည့်ဘဲ တူရူသို့သာ ငေးမောကာ တစ်လှမ်းချင်း လျှောက်ခဲ့သည်။

ရှေ့ဆီတွင် သိုင်းကိုင် ကျို့င်းကိုင် အမှုထမ်းများ။ နောက်ဆီတွင် ရုံရွှေများ။ ကမ်းပါးထိပ်ရှိ ရွှေရောင် ဝင်းနေသော ပြာသာဒ်သုံးဆောင်မှ စည်သံ၊ ခွက်ခွင်းသံ၊ ပတ်သာသံ၊ ခရာသင်းသံများ သဲ့သဲ့ကျွန်းရှစ်ခဲ့သည်။

ရေစပ်သို့ နီးလာခဲ့ပြီ။ ဖောင်တော်နှင့် ဆက်သွယ်ခင်းကျင်းထားသော တံတားနားဆီသို့ရောက်တော့မည်။ စက္ခအရုံတွင် ဘယ်သူ့ကိုမျှ ဘာကိုမျှ အမှတ်မထားပါပဲလျက်၊ တံတား၏ သည်မှာဘက် ထိပ်တွင် အသင့်ရပ်စောင့်နေသူမှာကား မျက်စိတ်တည့်တည့်ကြီး ဝင်လာသည်။

အစ်ကို ဗညားရုံ။

ဗညားရုံသည် အညိုရင့်ရောင် ကတ္တိပါဝတ်စုံကို ဝတ်ဆင်ထားပြီး နက်ပြာရောင် ဝတ်ရုံကို သုင်းချည်ထားသည်။ ယောက်ဗျားတန်မဲ့ သူ့တစ်ကိုယ်လုံး ရွှေငွေ ရတနာ လည်ဆွဲများ၊ လက်ဝတ်များဖြင့် ဖိတ်ဖိတ်လက်နေသည်။

ဗညားရုံရှေ့တွင် ခြေလှမ်းများ အလိုလို တုံ့ရပ်သွား၏။

သူ့မျက်နှာကို စွဲစွဲကြည့်လိုက်သည်။

ဗညားရုံမျက်နှာ အောက်ငုံးသွားသည်။ ဖိတ်လက်တောက်ပနေသော သူ့တစ်ကိုယ်လုံး ရှုတ်ခြည်း ညီးငယ်ပြယ်လွင့်သွားသည်ဟု ထင်မိသည်။ မျက်နှာကို ငါ်ကိုစိုက်ချထားရင်းဖြင့်ပင် အကြည့်လွှဲလျက် ဗညားရုံ မပိုမသပြာသည်။

ရှင်စောု

၁၉

“ ငါ ... ငါ နင့်အတွက် ဂုဏ်ယူပါတယ်အပါ၊ စစ်မီးကို နင်တစ်ဦးတည်း ြိမ်းသတ်လိုက်တာပါ။ အားလုံးကို နင်ကယ်လိုက်တာပါ။ ပြီးတော့ သီရိတိဘုနာဒီတျောပဝရအတုလ အဂ္ဂမဟာ ... ”

“ တိတ်စမ်း ”

ဗျားရုံ တစ်ကိုယ်လုံး တုန်သွား၏။ မိန္ဒာတ်မှ ဆောင့်ထွက်သွားသော ကိုယ့်အသံကိုပင် မမှတ်မိချင်။ ချက်ချင်းပင် သတိကို ပြန်လည် ဆောက်တည်လိုက်ပြီး ...

“ ပြန်ပြောစမ်း ”

“ ဘာကို ... ဘာကို ... ပြန်ပြောရမှာလဲအပါ ”

“ နင် ... ခုတင်က ရွတ်လိုက်တဲ့ ငါရဲ့ဘွဲ့အမည်အပြည့်အစုံ ”

“ သီ ... သီရိတိဘုနာ ဒီတျောပဝရ အတုလ အဂ္ဂမဟာ ဓမ္မရာဇ်ရာဇ် မ ... မဟာ ... ဒေ... ဒေဝါ ”

“ ဒေး ... အဲဒီ ဘွဲ့မည် နာမတော်ခံထားပြီဖြစ်တဲ့၊ အဝဘုရင် ဆင်ဖြူရှင်ရဲ့ မိဖုရားကြီး တစ်ပါးရှေ့မှာ နင်ဒူးထောက် ခစားလိုက်စမ်း ”

ဗျားရုံသည် အယောင်ယောင် အမှားမှားဖြင့် နှမဖြစ်သူ၏ ခြေရှင်းတွင် ကူးတုပ်လေသည်။ ခေါင်းမဖော်ရဲ့၊ မျက်နှာမဖော်ရဲ့။

“ မိုးညှင်းသတိုး ”

လူညွှေ့မကြည့်ဘဲ ခေါ်လိုက်၏။

“ ခစားနေပါတယ် သခင်မ ” ဟူသော အသံ နောက်ဘက်မှ ပေါ်လာ၏။

“ ဒရံစား ဗညားရုက္ခို ဆူတော် လာဘ်တော်အဖြစ် လွန်းချိတ်ထဘိ
ခါသာပိတ် တစ်အပ်နဲ့၊ မှန်ယစ်တဲ့ တိုက်ဆင်ကို တိုက်ကျွေးတဲ့ သေရည်
တစ်အိုးပေးလိုက် ”

တံတားပေါ်သို့ ခြေတစ်ဖက် လုမ်းတက်လိုက်သည်။

နောက် ခြေလှမ်းတစ်ဖက်ကို အားယဉ်၍ နှတ်ရှစ်။

တံတား၏ အဆုံးဝယ် ရွှေဖောင်တော်။ ရွှေဖောင်တော်မှာ အဝဘုရင်
ဆင်ဖြူရှင် သီဟသူ။ ထို့နောက် အဝမှူးမတ် သေနာပတီများ၊ ရုံချွေ
ကိုယ်လုပ် မောင်းမများ၊ ကျေးတော်မျိုး ကျွန်းတော်မျိုးများ။

အိမ်မက်တစ်ခုထဲသို့ တိုးဝင်သွားရသည့်နှင့် ဖြစ်၏။

သို့သော် အိမ်မက်မဟုတ်။

* * *

(၇)

“လိုက်လေသော်ကား၊ ဘသည်း
ရျားသည်၊ ရပ်ခြားတစ်သွေ၊ သူမီးမြေဝယ်၊
မျိုးဆွဲသားချင်း၊ အရင်းအတိ၊ မရှိလေလှည်း၊
ဖြစ်ချေသည့် ကြောင့်၊ မည်မှည်ဖော်ထုတ်၊ အယုတ်
အလတ်၊ အမြတ်ပည်းသီ၊ သူချုစ်ညီအောင်၊
သို့ရွှေခဲ့၊ ပုလဲလည်ဝတ်၊ ဖသက်မှတ်သည်၊
ကျင့်တတ်ပါစေ၊ မြန်မေတ္တာ၊ ချုစ်ညီညာ
အောင် ”

မီးကျိုးခဲ့ ရဲရဲတို့ဖြင့် မီးပြင်းတို့က်ထားခံရသော သံချောင်းတစ်ခု နယ်ပင်
ဖြစ်၏။ ပန်းပဲဖို့ထဲမှ သံချောင်းသည် ဦးစွာ မီးပြင်းတို့က်ခံ ရသည်။
ထိုနောက် ရဲရဲနိုနေစဉ်ခိုက်မှာပင် ညူပ်ဖြင့် ဆွဲယူကာ ပေတုံးပေါ်
တင်၍သံတူဖြင့် အထူခံရပြန်သည်။ ထိုအချိန်မှာပင် ရေလောင်းခံရကာ
ရဲရဲမြည်သော အသံနှင့်အတူ ပုပြင်းသော အငွေ့များ ခြောင်းခြောင်းထဲ
လေသည်။

ဤအဖြစ်ကား ပန်းဘဲသမား၏ ပန်းပဲဖို့ထဲမှ သံချောင်းတစ်ခု
မဟုတ်ချေ။ နှလုံးသားဖြစ်၏။ မိန်းမသား တစ်ယောက်၏ နှလုံးသား။
ဝေဒနာသုံးခုတို့က တစ်လှည့်စီ တစ်လှည့်စီ အခါမပြတ် ရိုက်ပုတ်နှင့်
စက်ကြေသည်။

ဦးစွာသော ဝေဒနာကား၊ နာကြည်းခြင်း။
ညျှော်သန်းခေါင်အချိန်မတော် နန်းတော်ထဲ ရောက်လာသော၊
ဒဂုံကို ဆင်ဖြူရှင် သီဟသူ ပိုင်းဝန်းပိုတ်ဆိုဖို့ ချီလာပြီဟု အထိပ်တလန့်
လာပြောသော ဗညားရုံ ... ॥ အစ်ကိုဖြစ်သူ၏ မရှိုးသားသောစိတ်၊ သစ္ာ
မဲ့သော သဘောထားနှင့် ဗညားရုံအား တင်းမာပြတ်သားစွာဆက်ဆံပြီး
နန်းတော်ထဲမှ နှင့်ထုတ်ခဲ့၏။ ထိုစဉ်က သူ နောက်ဆုံးပြောသွား
သည့်စကား။

“ နောင်မှ နှင့် ငါကို အဆိုးမဆိုနဲ့ 。”

သင်းမှာ ထိုအချိန်ကတည်းက အကြံရှိပြီးသား ဖြစ်ချေသည်။
အဝဘုရင် ဆင်ဖြူရှင် သီဟသူ၏အင်အားကို ဗညားရုံ ကြောက်ခူး

တုန်ခဲ့၏။ ခြေတစ်ခါ ခုန်ဖူးခဲ့ပြီဖြစ်၍ နောင်တော် ဗညားမမွှရာကော်လည်း
သူ ကပ်ခွင့်မသာ။ ထိုစဉ်ကပင် ဗညားရုံသည် “ နှမ ရှင်စောပုအား
သီဟသူထဲ ဆက်သ၍ အကျေအအေး စွဲစပ်မည် ” ဟု ဆုံးဖြတ်ခဲ့ပြီး
ဖြစ်ပေသည်။

အဝတ်တွေ၊ ရေကြာင်းကြည်းကြာင်းဖြင့် ဒရန်ကို ပိတ်ဆုံးသော
အခါ ဗညားရုံသည် သူအကြံကို အရအမိ အကောင်အထည်ဖော်ခဲ့၏။
ဒါကိုပင် သူက စစ်ကို ရှောင်တိမ်းခြင်း၊ နှစ်ဖက်စစ်သည်များနှင့်
တိုင်းသူပြည်သားတို့ စစ်ဘေးရန်နှင့် မကြုတွေ့အောင် ဖြေရှင်းခြင်းဟု
နာမည်ကောင်းယူသည်။

သုသူ၏ ရာဇာဓိရာဇ်၏ သမီးတော်ရင်းအား၊ ပဏ္ဍာအဖြစ် လက်ခံ
ရမည်ကို အဝဘုရင်သီဟသူ အဘယ်မှာ မလိုလားဘဲ ရှိမည်နည်း။
ဒရန်ကို စစ်မက်ဖြင့် တိုက်ခိုက် သိမ်းပိုက်သည်ထက် ပို၍ အကျိုးကျေးဇားများ
သော အောင်ပွဲဖြစ်ချေသည်။

စစ်မက်ပြုသူ၏ အထိအခိုက် အကျေအဆုံးရှိမည်။ သုံးတွေကို
လက်ခံရညီးမည်။ ဗညားရုံနှင့် ညိုနှင့်လျက် အဝမူးမတ် စစ်ကဲများအား
အပ်ချုပ် စီမံခွင့်များ သတ်မှတ်ပေးရညီးမည်။

ယခုမှ ဒရန်ကို အလိုအလောက် လက်အောက်ခံအဖြစ် သိမ်းသွင်းပြီး
သားဖြစ်သွားသည်။ သုသူ၏ရာဇာဓိရာဇ်၏ သမီးတော်ကို မိဖုရားအဖြစ်
သိမ်းပိုက်ရရှိသည်။ ဓားတစ်စွဲ၊ လွှဲတစ်စွဲ၊ မြားတစ်ဝှုံမျှ မလျှပ်ရှား
လိုက်ရ။

ဗညားရုံနှင့် ဆင်ဖြူရှင် သီဟသူတို့ ရာဇာဓိရာဇ်၏ သမီးသွင်းပြီး
အမြတ်ထွက်သည်။ စစ်မက်ဘေးကို ကွင်းရှောင်လိုက်နှင့်ကြသည်
စွမ်းဆောင်မှု။ ဒရန်အပေါ် အရိပ်မိုးနေသော သတ္တန္တရက် တိမ်တိုက်ကြီးကို
ဖယ်ရှားပစ်လိုက်ကြသည်ဟုသော ဂုဏ်သီကွာ့။

ဤအဖြစ်သို့ ပို့ဆောင်သူမှာ အစ်ကိုရင်း ဗညားရုံ ဖြစ်၏။

မယ်မယ်တလ သူခွဲမာယာကို တိုင်တည်မိသည်။

“ မယ်မယ့် တုန်းက ခင်ပွန်း အရှင်လင်ဖြစ်သူကနေပြီး သူ့ရဲ့
သူရဲကောင်းထဲ ဆုလာဘ်အဖြစ် ပို့ဆောင်တာကို ခံခဲ့ရတယ်၊ ဘုရင်နဲ့
သူရဲကောင်းတို့ သစ္စာတော် စမ်းသပ်ကြတဲ့ပွဲတဲ့။ မယ်မယ်က မိဖုရားစင်စစ်၊
မိန်းမသားစင်စစ်ကနေ ပဏ္ဍာပို့၊ ဆုလာဘ်ချီးမြှင့်တဲ့ အရာဝတ္ထုတစ်ခု
ဖြစ်သွားခဲ့တယ်၊ အခု သမီးလည်း ဒီလိပါပဲမယ်မယ်၊ နှစ်ဖက်စစ်မက်ကို

ရွှေ့ဘုံးကြတယ်ဆိုတဲ့ပွဲမှာ သမီးကလက်ဆောင်ပန္တာ တစ်ခါဘဝ
ရောက်ခဲ့ရပြီကော ”

နှင့်အတွက် ငါ ဂုဏ်ယူပါတယ်၊ အားလုံးကို နှင့်ကယ်လိုက်တာ
ပါဟု ပြောသော အစ်ကိုဗညားရုံ။ သင်းအပေါ် နာကြည်းခြင်းဝေဒနာ။
ပထမ ဝေဒနာ။

ဒုတိယ ဝေဒနာကား သောကပရီဒေဝစင်စစ် ဖြစ်တော့၏။

ကလေးကြီးများ အရွယ်ရောက်နေပြီဖြစ်သည့် သမီးတော်နှစ်ပါးနှင့်
သုံးနှစ်ရွယ်သာရှိသေးသော သားတော် ဗညားပရု။ အဖမဲ့သားတော်၊
သမီးတော်လေးများအတွက် မိခင်၏ရင်ခွင်သည်သာ ကမ္မာလောကဖြစ်
ခဲ့၏။ လောက၏ အကျိုးအကြောင်း အကောင်းအဆိုးများကို ဘာမှမသိရှာ
ကြသေးသော ရင်သွေးတို့သည် အဆုံးအဖြတ်ခံ သက်သက်သာ ဖြစ်ခဲ့ကြ
လေသည်။ နဲ့တကာသင်၊ နဲ့တကာတော်နှင့် ဗညားပရုတို့သည် အဖကို
အရှင်မင်းထံ အပ်နှုန်းလိုက်ကြရပြီးနောက် အမိကိုလည်း ရာဇာတို့၏လက်သို့
ဝက္ခက်အပ်ခဲ့ကြ၏။ သေခြင်းတရားသည် သူတို့လေးတွေ၏ ခမည်း
တော်ကို ရက်စက်စွာ သိမ်းယူခဲ့သလို ဘုရင် ရာဇာတို့၏ ချစ်ကြည်စွဲစပ်ပွဲ
ဆိုတာကလည်း သူတို့လေးတွေ၏ မယ်တော်ကို မည့်မတာ သိမ်းယူ
သွားခဲ့၏။ သားနှင့်သမီးတို့ ရင်ခွင် ပျောက်ဆုံးခဲ့ကြလေပြီ။

အထိန်းတော် မိန့်သည် တက်မတတ် ငိုကြွေးခဲ့ရှာ၏။

အဝသို့ လိုက်ပါသွားရမည့် သူချစ်သော အပုလေးသခင်မနှင့်
အတူ လိုက်ခဲ့ရမလား။ ကလေးငယ်တွေကို ထိန်းကျောင်းရင်း နေရစ်ခဲ့ရ
မလား၊ မိန့် မဝေခဲ့နိုင်ဖြစ်ကာ လူးလိုမ့်နေခဲ့လေသည်။ မိကျောင်းစောင်း
အတီးကောင်း၍ တေးချင်းအဆိုးလည်း ကောင်းသော အထိန်းတော်မိသင်
ကမူ ရူးသွပ်သွားသလား ထင်ရအောင် နှီတ်ဆိုတ်သွားတော့သည်။
နောက်ဆုံးတော့ ချက်ချာသော မိန့်ကို သားတော်၊ သမီးတော်တို့အား
ထိန်းကျောင်းပြုစို့ နေရစ်ခဲ့ရန် အမိန့်ပေးခဲ့ရသည်။ မိသင်ကိုတော့ လက်ရင်း
တိုးတိုးဖော် အဖြစ်ခေါ်ရန် ဆုံးဖြတ်ခဲ့ရသည်။

သမီးတော် နှစ်ပါးနှင့် သားတော်လေးတို့ကတော့ အမိရင်ခွင်ကို
လက်လွှတ်လိုက်ကြရပေပြီ။

ပန်းလှိုင်ဆိုပို့ ရွှေဖောင်တော်သို့ ဆင်းသည့်နေ့ က မိန့်တစ်ယောက်
သူတို့လေးတွေကို ဘယ်လိုနှစ်သိမ့် ချော့မေ့ထားလေမည်နည်း။ သမီးတော်
နဲ့တကာသင်နှင့် နဲ့တကာတော်လေးတို့ကတော့ မယ်မယ် ဘယ်သွားလဲ၊

မယ်မယ့်ကို ဘာကြောင့် ဒီလောက်လှနေအောင် ဆင်ယင်ပေးကြတာလဲ၊
ဦးရီးတော် ဗညားရံက ဘာလာလုပ်တာလ စသည်ဖြင့် တတွေတ်တွေတ်
မေးကြသည်။ မိန့် မည်သို့ လိုးလွှဲဖြေမည်နည်း။ သမီးတို့၏ မေးခွန်းတွေကို
မိန့်တစ်ယောက် မင့်ရှိက်ဘဲ ဖြေနိုင်ပါမလား။

သုံးနှစ်အရွယ် ဗညားပရှုလေးကတော့ သူ ကြိုက်သော တိုက်
ဆင်ရပ်ကလေးနှင့် ဆော့ကစားရင်း ကျွန်ရစ်ခဲ့၏။ သူ့မယ်မယ် ဘယ်သွား
၍ ဘာဖြစ်သည်ကို မသိ။ သို့သော် ဉာဏ်နက်ချိန် မိန့်က သိပ်၍မရချိန်၊
မိသင်က ဧချင်းသီဆိုချိန် ရောက်လျှင် သားလေး ဘာပြောမည်နည်း။
မိသင်၏ တေးသံကို နားမထောင်ရသောအခါး၊ မယ်မယ့်ကို မမြင်ရသော
အခါး သားလေး ... ဘယ်သို့ရှိ ... ။

တင်းတင်းကျပ်ကျပ်ကြီး အဆုပ်ညှစ်ခံလိုက်ရသော နှုလုံးမှ နှုလုံး
သွေးများသည် မျက်ရည်ပူများအဖြစ်သို့၊ ရောက်ရှိသွားကြလေသည်။
သောကမှသည် ပရိဒေဝသို့၊ ကုံးမြိုက်လောင်ကွမ်းသည့် ခုတိယဝေဒနာ။

နောက်ဆုံး တတိယ ဝေဒနာကား ရဲရဲနီသော မီးကျိုတွင် အတင်
ခံရပြီးနောက် ပေပေါ်တွင်တင်လျက် သံတူဖြင့် အထူရှိက် ခံရပြီးနောက်
ရေအလောင်းခံရသည့် သံချောင်းနှယ် အငွေ့ခြောင်းခြောင်းထွက်သည့်
ဝေဒနာမျိုး ဖြစ်လေသည်။

အဝဘုရင် ဆင်ဖြူရှင် သီဟသူ၏ မိဖုရားကြီးဘဝ်။

သီရိတြိတုဝနာ ဒီတျောပဝရ အတုလ အဂ္ဂမဟာ ဓမ္မရာဇာဓိရာဇာ
မဟာ့ဒေဝိတဲ့။ မိဖုရားကြီးတို့၏ အဆောင်ယောင်များအားလုံး ရရှိခဲ့၏။
ကြီးမားရည်လျားလှသော ဘွဲ့အမည်နာမနှင့်အတူ မိဖုရားကြီး တို့၏အာဏာ
နှစ်ဆယ့်ကိုးနှစ်ကျော် သုံးဆယ်အတွင်းမျှသာ ရှိသေးသော ဟံသာဝတီ
အလုံဇကရီတစ်ပါးကို ရရှိခြင်းကြောင့် အတိုင်းထက်အလွန် နှစ်ထောင်း
အားရ ရှိလေသည်။

သို့သော် မမည်းတော် သုသွေ့ ရာဇာဓိရာဇ်လက်ထက်ကတည်းကာ၊
အဝဘုရင်မင်းခေါင်း လက်ထက်ကတည်းက သမီးပေး သမက်ယူရင်း
အပြန်အလှန် ပဏ္ဍာပို့သကြရင်းဖြင့် အဲမောင်းနှင့် လေးမြားတို့ကို
မချစေတမ်း စွဲခဲ့ကြသော အဖြစ်က အထင်အရှား ရှိနေသည်။

အဝမြို့တော် ရွှေနန်းတော်ကြီးသည် လုံးလုံးလျားလျား သူစိမ်း
တစ်ရုံဆံဖြစ်၏။ အဝနန်းတော်သူ နန်းတော်သား၊ မူးမတ ဗိုလ်ပါ
စစ်သည်အားလုံးတို့သည် မျက်နှာစိမ်းတွေချည်း ဖြစ်၏။ နောက်ဆုံး
မိမိအား မိဖုရားအဖြစ် သိမ်းပိုက်လိုက်သော ဆင်ဖြာရှင် သီဟသူး။ လင်သား
ခင်ပွန်းသည် တော်ရတော့မည့်သူပင်လျှင် သူစိမ်းပြင်ပြင်။

ဤအတွေးဝင်လာသောအခါတွင်ကား ဗညားရုန်း ပတ်သက်သော
နာကြည်းမှု၊ သားသမီး ရင်သွေးများနှင့် ပတ်သက်သော သောကပရိဒေဝ
တို့သည် အထူအထည် မဖျောက်ဘဲ ဓာတ္ထ ငုပ်လျှိုးသွားတတ်၏။

သူတို့ကို မည်သို့ ရင်ဆိုင်မည်နည်း။

အဝဘုရင်၏ မိဖုရားအဖြစ်ဖြင့် မည်သို့ ရပ်တည်သွားရမည်နည်း။

ရဲရဲနိနေသော သံချောင်းသည် ပေပေါ်တွင် အထူအရှိက် ခံနေ
ရရင်းဖြင့် ရေလောင်းခံ ရသောအခါ ရဲ့ရဲ့မြေည် ကြွေးသံနှင့် တက္က
အင့်.ခြောင်းခြောင်းထပုံတက်လေသည်။

သို့သော် ဤအရာကား သံချောင်းတစ်ချောင်းအဟုတ်ချေး။

နှစ်လုံးသားမှ လွှင့်တက်ရောင့်သံသော အင့်.တို့က စကားဆိုကြ
လေသည်။

“ အမောင်ရယ် ... သွားလေသူကြီးရယ်၊ မချုစ်မနှစ်သက်သူနှင့်
အတူနေရခြင်း ဆင်းရဲဆိုတာကို အစောလေ၊ ကြံးရပြီကော ”

* * *

“ ပြောရညီးမယ် ... ရှင်စောရဲ့ 。”

အဝဘုရင် ခေါ်ဝေါ် သုံးစွဲပုံက နားထဲတွင် တစ်မျိုးကြီး ဖြစ်နေ၏။
“ ရှင်စော ”ဟု သူခေါ်သည်။ သီဟသူသည် အသားညီညီဖြင့် ယောက်ကျား
ချော ချောသူဖြစ်ပြီး မဟာဆီ မဟာသွေး အစစ်ဖြစ်ကြောင်းကို သူ၏
သိုက်မြိုက်ခမ်းနားသော အမူအရာက ပြနေသည်။ နှုတ်ခမ်းမွေး စစဖြင့်
ပြီးရယ်၍ စကားပြောတတ်သည်။ သို့သော် ဤအဝဘုရင်အား မည်သို့လျှင်
ချစ်သူခင်ပွန်းအဖြစ် နှလုံးသားက လက်ခံရမည်နည်း။

“ ကိုယ်တော် နှစ်းတက်စမှာပဲ အထိန်းတော် မြေတူးစား ဥက္ကာမ သီရိဇ္ဈာဒ္ဓသူရ နော်ရထာက ဆင်ဖြူဆက်လာတယ်၊ မူးမြစ်ထဲမှာသူတွေ့လို ကိုယ်တော်ဆီ ဆက်သတာ ”

သူကိုယ်သူ ကိုယ်တော်ဟု သုံးတတ်သည်။

“ နောက် ပြည်စား စောဒွေခက်က ဆက်သလာလို့ ဆင်ဖြူတစ်စီး ရခဲ့ပြန်တယ်၊ ကိုယ်တော်ကို ဆင်ဖြူရှင်လို့ ခေါ်ကြတာဟာ မိမိဘာသာမိမိ ဘွဲ့ခံတာ မဟုတ်ဘူး၊ ဟူးရားပညာရှိတွေ၊ မူးမတ်တွေနဲ့ အဝပြည်သား ပြည်သူတွေက အပ်နှင့်းခေါ်ကြတာ၊ ဒါပေမဲ့ ဆင်ဖြူရှင်ဆိုတဲ့ဘွဲ့ကို ကိုယ်တော် တကယ်မြှတ်နဲ့ ဂုဏ်ယူတယ် ”

စကားဆိုရင်း ချွှန်းချွှန်းစားစားကြည့်ကာ အနားတိုးကပ်လာသဖြင့် ကိုယ်ကို ယိုဉ်းသလွန်အစွမ်းသို့ ချွဲထိုင်လိုက်၏။

“ ကိုယ်တော် ပြောချင်တာက ဆင်ဖြူတွေ အဆက်သခံရပုံနဲ့ ဆင်ဖြူဘွဲ့ ခံယူရပုံ မဟုတ်ပါဘူး၊ ရှင်စောကို ကိုယ်တော်ပြောချင်တာက အင်း ... ကိုယ်တော်ဟာ အခုမှာပဲ တကယ့်ကို တန်ဖိုးရှိတဲ့ ဆင်မယဉ်သာ ရတနာတစ်ပါးကို ရရှိလိုက်တယ်ဆိုတဲ့ စကားပဲရှင်စော ”

ပြီးရွှေ့မျက်နှာ၊ ချွှန်းလဲအကြည့်နှင့် ချို့မြစ်ကားလုံးများပင် ဖြစ်၏။ သို့သော် ထိုအရာအားလုံးတို့သည် ရဲရဲနဲ့နေသော သံချောင်းအပေါ် ရောလောင်းချေနေခြင်းပင်ဖြစ်ကြောင်း အဝဘုရင် မသိနိုင်ချေ။

“ နတ်ရွာစံဘကြီးတော် သုသျှင် ရာအောမရာမှာ အင်မတန်လှပတဲ့ သမီးတော်တစ်ပါး ရှိတယ်ဆိုတာ ကိုယ်တော် ဟိုကတည်းက သတင်းကြား ခဲ့တယ်၊ နောက် သမီးနှင့်သည်သူနဲ့ စုလေားလက်ဆက်တဲ့ အကြောင်းလည်း သိခဲ့ပါတယ်။ ဟံသာဝတီက အလုဇကရီ မင်းသမီးတစ်ပါးလို့ပဲ သာမန် သတင်း ကြားခဲ့တာမျိုးပေါ့လေ၊ ဒါပေမဲ့ အခုလို့ ”

အထိန်းတော်မိသင် အနီးနားမှာ ရှိလေမည်လားဟု လုမ်းကြည့်၏။ သို့သော် အဝရွှေနှစ်းရှင် အဆောင်တော် ကြွေလာချိန်တွင် မည်သည့် ကိုယ်လုပ်မောင်းမ အထိန်းတော်သည် အနီးတို့ကိုတွင် ရှိနေရဲမည်နည်း။

“ ရှင်စောပုဆိုတဲ့ အမည်ပိုင်ရှင် မိန်းမချောတစ်ယောက်ဟာ၊ အဆင်းသဏ္ဌာန်ချောမော လုပသည်နှင့်အမျှ နှလုံးသားလည်း အင်မတန် မြင့်မြတ်တဲ့ မိန်းမမြတ်တစ်ပါး ဖြစ်နေတယ်ဆိုတာ သိလိုက်ရတော့ ကိုတော်အတိုင်းထက် အလွန်အားရမိတယ်၊ နှစ်ပြည်ထောင်မင်းတို့

အကြားက စစ်ရေးကို မိမိရဲ့ဘဝနဲ့ စတေးလိုက်တယ်ဆိုတာ အင်မတနဲ့ကို
လေးစားစရာ ကောက်းတဲ့နဲလုံးသားပါပဲရှင်စော ”

မျက်နှာအောက်ချလျက်၊ အကြည့်စွဲထားရာမှ ဆတ်ခနဲ့ လှမ်းကြည့်
ဖြစ်၏။ သို့သော် ချွန်းချွန်းစားစား ကြည့်နေသော မျက်လုံးများကို
ရင်ဆိုင် လိုက်ရသည့် အတွက် ချက်ချင်းပင် ခေါင်းငံးပစ်လိုက်သည်။

“ ကိုယ်တော် မစာနာနိုင်ပေမဲ့၊ နားလည်နိုင်ပါတယ် ရှင်စော၊
ဟံသာဝတီဘုရင် ဗညားမမွေရာဇာကြောင့်ပဲ ဖြစ်စေ၊ ဒရံစား ဗညားရုံး၊
အင်း ... သူက ရှင်စောရဲ့ အစ်ကိုနော်၊ သူ့ကြောင်းပဲဖြစ်စေ၊ ဟိုမှတ္တာမကို
ထွက်ပြီးသွားတယ်ဆိုတဲ့ ဗညားကျွန်းကြောင့်ပဲဖြစ်စေ၊ အင်း ... ဟံသာဝတီ
ကြောင့်ပဲဖြစ်ဖြစ်၊ အဝကြောင့်ပဲဖြစ်ဖြစ်၊ ဖြစ်ပေါ်လာရတဲ့ စစ်မက်ရေးရာမှာ
မိန်းမသားတစ်ယောက်က ကိုယ့်ဘဝနဲ့လဲပြီး ဝင်ရောက်ဖြေရှင်းပေး
လိုက်တယ်ဆိုတာ နည်းနည်းနောနော နဲလုံးရည်မှ မဟုတ်ဘဲကလား ”

နဲလုံးရည် လက်ရုံးရည် သူတို့ မင်းပောက်ဗျားတွေ၊ သည်စကားလုံး
ကို တွင်တွင် သုံးတတ်ကြချေသည်။ နှုတ်ခံတွင်း မြိုန်ရှုက်စွာ ရွတ်ဆို
ကြသော ထိုစကားလုံးများအတွက် မည်၍ အရင်းအနှံး ကြီးမားကြောင်း
ကိုကား၊ သူတို့ အလေးအနက် တွေးမှ တွေးမိကြပါလေစ။

မစာနာနိုင်ပေမဲ့ နားလည်နိုင်ပါတယ်တဲ့။ အဝဘုရင် ဆိုသေး၏။
ကိုယ့်ဘဝနဲ့ လဲပြီး ဝင်ရောက်ဖြေရှင်းပေးတဲ့မိန်းမသားတစ်ယောက်တဲ့။
သီဟသူသည် ရာပေရိယာယ် ကြွယ်စွာဖြင့်၊ မိမိအား နားဝင်ချို့စေသော
စကားတွေကိုချည်း ရွေးပြောနေသလား။ သို့တည်းမဟုတ် ကြောက်ရှုံး
တုန်လျှပ်မည်စိုး၍ ဖျောင်းဖျုနှစ်သိမ့်နေသလား၊ အနေမခက်အခါး၊
လိုက်လျောညီတွေဆိုနေသလား။

“ ကိုယ်တော် ... မင်းကို တကယ် တန်ဖိုးထား မြတ်နိုးပါတယ်
ဆိုတာ ယုံလိုက်ပါ ရှင်စော ”

ပြောရင်း သလွန်သို့ သူဝင်ထိုင်၏။

အလိုလိုပင် သလွန်စွန်းသို့ တိုးချွဲဖြစ်ရင်း နှုတ်မှ လွတ်ခနဲ့
ထွက်သွားလေသည်။

“ ရှင် မင်းလှနဲ့ ရှင်ဘုံးမယ်တို့ကိုလည်း အရှင် ဒီအတိုင်းပဲ
ပြောခဲ့လိမ့်မယ်လို့ ကျွန်းမ ထင်ပါတယ် ”

သီဟသူသည် ရုတ်တရက် တောင့်တောင့်ကြီး ဖြစ်သွားသည်ဟု ထင်ရှု၏။ အံအားသင့်သွားဟန် မျက်နှာသည် ခဏအကြာတွင် ပြီးရယ် လျက် ...

“ သော် ... ကိုယ်တော့ မိဖုရားတွေလား၊ အင်း ... မင်းလည်း အဝရွှေနန်း တော်ရောက်တာ၊ လချိခဲ့ပြီဆိုတော့ ဒီအကြာင်းတွေ ကြားသင့်သလောက် ကြားပြီးဖြစ်မှာပေါ့လေ၊ ရှင်မင်းလှက ကိုယ်တော့ ဓမည်းတော်ဘုရား နတ်ရွာစံပြီး ကိုယ်တော် သီဟသူရမဟာဓမ္မရာဇာ ဘွဲ့နဲ့အရိုက်အရာ ဆက်ခံစဉ်ကတည်းက မြောက်သားတော် ဖြစ်ခဲ့သူလေ”

“ ရှင်ဘို့မယ်ဟာ မိန်းမချင်းတောင် ဧေးကြည့်ရတဲ့ အလှရှိသူလို ကျွန်မ ထင်ပါတယ် ”

“ ရှင်ဘို့မယ်လား ... အင်း ... စောဘို့မယ်ဟာ ဓမည်းတော် လက်ထက် ကတည်းက၊ မဟောသီမြှောက်ခဲ့တာ သူက ကိုယ်တော်ထက် အသက်လည်း ကြီးပါတယ်၊ ဒါပေမဲ့ ဘို့မယ်ဟာ အလုပိုင်ရှင်လို့ အဝတစ်ပြည်လုံးကလည်း ပြောကြတယ်၊ ဒါပေမဲ့ ဘို့မယ်ဟာ လူသလောက်၊ အလှမာန်ကြီးလှတယ်၊ စိတ်လည်း အင်မတန် ဆတ်တယ် ”

ထဘီပဝါများကို အနီရဲရဲ၊ အစီမ်းရင့်ရင့်၊ အပြာလွှင်လွှင် စသည်ဖြင့်သာ ဝတ်ဆင်ပြီး၊ ရတနာကျောက်မျက်များကိုလည်း ဝတ်စုနှင့် အမျှ ညွတ်နေအောင်ဆင်ယင်တတ်သော ရှင်ဘို့မယ်ကို မြင်ယောင်မိုး။

“ စောဘို့မယ်ဟာ မိန်းမလှတစ်ဦးပါ၊ ဒါပေမဲ့ ကိုယ်တော့ မျက်စိ ထဲမှာ သူ့အလှဟာ ရူးရူးဝါးဝါး ရှိလွန်းလှတယ်၊ အလွန်အသွေးလှ အကွက်စုတဲ့၊ မြှောကြီးတစ်ကောင်လို့ ကြောက်စရာကောင်းတဲ့အလှ”

သူ့မိဖုရားတစ်ပါးအပေါ် ဤအဲ မဆိုသင့်ဟု တွေးကာ ပေါ်မှန်မှန် လေသံဖြင့် ပြန်ပြောလိုက်၏။

“ ရှင်စောပရှုမှာ၊ ရှင်မင်းနဲ့ ရှင်ဘို့မယ်တို့ အကြောင်း အရှင် ... အရှင်ခုလို့ ပြောဆိုနေတာတွေကတော့၊ မသင့်မြတ်ဘူး တင်ပါတယ် အရှင် ”

အဝဘုရင် ဒုတိယအကြိမ် အံအားသင့်သွားပြန်သည်။ ထို့နောက် ခေါင်းကို လေးလေးပင်ပင် ဆတ်ညိုတ်ရင်း ...

“ သော် ... ရှင်စော ... ရှင်စော တဗြား မိန်းမသူမျိုးသာ၊ တဗြား မိဖုရားတွေအကြောင်း အခုလို့ ကြားရတဲ့ အခါဆိုရင်၊ ကိုယ့် ကိုယ်ကို အသာဘက်ကတွေးပြီး ကြည်နဲ့အားရ ရှိကြမှာပဲ၊ အင်း မင်းရဲ့

ရှင်စောု

၆၉

စိတ်နလုံး မှန်ကန်ဖြောင့်မတ်မှုကို ကိုယ်တော် လေးစားပါတယ်ရှင်စော်”
သလွန်မှ သူ ပြန်ထော်။

“ အဝရွှေနှစ်းတော်မှာ အလိုဆန္ဒရှိသမျှကို ပြောပါ ရှင်စော် ...
မိဖုရားကြီး တစ်ပါးရဲ့ဆန္ဒကို အတတ်နိုင်ခဲ့း ဖြည့်စွမ်းဖို့ ကိုယ်တော်မှာ
တာဝန်လည်းရှိပါတယ်၊ စေတနာလည်း ရှိပါတယ် ”

“ ရေထဲကနေ ကုန်းပေါ် ဆွဲတင်လိုက်ခြင်း ခံရတဲ့ ငါးတစ်ကောင်ကို၊
ဘယ်လိုလေကောင်း လေသန့်မျိုးလိုချင်ပါသလဲလို့ မေးတာမျိုးဖြစ်နေမှာ
ပေါ့အရှင် ”

ရှတ်ခြည်း မိမိနှုတ်မှ ဤစကားမျိုး ထွက်သွားနိုင်ခြင်း အတွက်
ကိုယ့်ကိုယ်ကိုလည်း အံ့ဩသွားသည်။ ဆင်ဖြူရှင် သီဟသူကား တစ်ချက်
တွေသွားပြီးမှ တာဟားဟား ရယ်လေသည်။

“ ပြောတတ်လိုက်တာပါလား ရှင်စော်၊ အင်း ... ရှင်စော် ... ရှင်စော်
မင်းဟာ ဟံသာဝတီက မင်းသမီးတစ်ပါး မဟုတ်ဘဲ အဝ ချက်မြှုပ်
ရွှေနှစ်းတော်ထဲက မင်းသမီးတစ်ပါးသာဖြစ်နေရင်၊ ကိုယ်တော်ဥပရာ၏
ဘဝ ကတည်းက တွေ့ကြမယ်ဆိုရင် ဘယ်လောက် ကောင်းမလဲကွယ် ”

“ မဖြစ်နိုင်တာတွေ မဆိုပါနဲ့အရှင်၊ လောကဗြီးမှာ မဖြစ်သင့်
တာတွေ ဖြစ်နေတာကိုပဲ ကျွန်းမတို့ ရင်ဆိုင်နေကြရတာပါ ”

ညံ့ဝတ်ရုံသို့ရင်းကို လက်ဖြောင့်သပ်ချကာ အဝဘုရင်က ပြောပြန်
သည်။

“ က ... အေးအေး သက်သာစွာစံပါ ရှင်စော်၊ မင်းပြောသလို
မဖြစ်သင့်တာတွေ ဖြစ်နေတာကို ရင်ဆိုင်ကြဖို့ ထားညီး၊ ဖြစ်သင့်တာတွေ
မဖြစ်ဘဲ ရှိနေကြတာကိုပဲ ကိုယ်တော်တို့ ဖြစ်လာအောင်ကြီးစားကြရညီး
မှာပေါ့၊ က ... က ... စက်ရာဝင်ပါ ရှင်စော်၊ ကိုယ်တော်ပြန်တော့မယ် ”

သလွန်တွင် ထိုင်လျက်သားပင် ကျွန်းရှုံးခဲ့၏။

နှလုံးသားမဟုတ်မှုဘဲ အကယ်ပင် သံချောင်းတစ်ချောင်းဆိုပါက
မည်မျှ ကောင်းလေမည်နည်း။ ရဲရဲနိုင်သော၊ အထူးအရှိက်ခံရသော၊
ရေအထပ်ထပ် အလောင်းခံရသော သံသည် ထက်လွှာသောဓားတစ်စင်း
အဖြစ်သို့ရေးရှုံးရှုံး။ ဓားအိမ်အတွင်း အိပ်စက်နေရာမှ လိုအပ်လာ၍
နိုးထလာလျှင် ထိုဓားသည် ...

အဝရွှေနှစ်းတော်ထက်မှ ကောင်းကင်သည် မိမိရင်ထဲမှ နှလုံးသားနှင့်
ဆန်းကျင်စွာ လရောင်ဖြောင့် ဝင်းနေလေသည်။

လောကာတ်ခံထက် မိမိကိုယ်တိုင် ဘတ်ဆောင်ဖြစ်နေသည်
တစ်ချိန်တည်းမှပင် အခြားသော ဘတ်ဆောင်များ ရူပ်ရှားကပြုကြ
သည်ကို ကြည့်နေရသည်ညာ ပရီသတ်တစ်ဦးလည်း ဖြစ်နေ၏။

အဝရွှေနှစ်းတော် အတွင်းရေးများက ရူပ်ထွေးလှသည်။

ထိုအရေးအခင်းများမှာ မိဖုရားများနှင့် ပတ်သက်နေသောအခါ
ပို၍ပင် အထွေးထွေး အယုက်ယုက် ဖြစ်ကြတော့သည်။

အလွန်လှပချောမောသော ရှင်ဘို့မယ်ကို အစစအရာ အရေးပေး
သည်ဟုဆိုကာ ဆင်ဖြူရှင်သီဟသူ၏ မြောက်သားတော် ရှင်မင်းလှသည်
စံနှစ်းတော်ကို စွန်းခွာခဲ့၏။ ထို့နောက် ရွှေစော်အနောက်အရပ်တွင်
တန်ဆောင်းကြီးတစ်ဆောင် ဆောက်လုပ်၍ သီးခြား စံမြန်းလေသည်။
တန်ဆောင်းရှင် စောမင်းလှဟူသော အမည်သစ်သည် အဝနေပြည်တော်
တစ်ခုလုံး ဟိုးဟိုးကျော်လျက် ဆင်ဖြူရှင်သီဟသူ၏ ထိုးဖြူနှင့် ပလ္လာင်ကို
ပြက်ရယ်ပြုလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ရှင်ဘို့မယ်၏ ဂုဏ်သတင်းမှာလည်း
ပို၍ ကျော်ကြားလာခဲ့၏။ သို့သော် ရှင်ဘို့မယ်သည် တန်ဆောင်းရှင်
စောမင်းလှနှင့် ပတ်သက်သော အနေအထားကို ဂုဏ်ယူခြင်းမရှိဘဲ
ထူးခြားစွာပင် အခြားသော အဆိပ်ဓာတ်တစ်ခုကို ထုတ်လွှတ်ပြန်လေသည်။

မိမိကိုယ်မိမိ ဗားအိမ်အတွင်းမှားတစ်စင်းဟု ထွေးတော့ထားသော
လည်း ထို့အတိုင်း လက်ခံယုံကြည့်ရန် ဝန်လေးလှသဖြင့် ရှင်စောပုသည်
မချမ်းမြှောင်ကို အခြားနည်းဖြင့် ဌီမြို့စားခဲ့ရသည်။

ယင်းကား နှစ်းဦးဘုရားဆောင်ပင်ဖြစ်၏။

အချိန်ပြည့် လိုလိုပင် ဘုရားဆောင်တွင်းဝင်ကာ သက်တော်
ထင်ရှား ဗုဒ္ဓမြတ်စွာကို ရည်စုံလျက် ရွှေဆင်းတုတော် ရှုံးမြောက်ဝယ်
သောကနှင့် ပရီဒေဝတို့ကို မနိုင်မနှင့် ဌီမြို့စားခဲ့ရသည်။

သို့သော် မွေအမြိုက်ဖြင့် ဌီမြို့အေးမှု အရသာကို မြည်းစမ်းခွင့်
ရဲခဲ့သော စိတ်အစဉ်သည်၊ နှစ်းဦးဘုရားဆောင်အပြင် ဘက်ရောက်သည်နှင့်
ပင် လောကအပူမီးတို့ဖြင့် အဟပ်ခံရပြန်၏။

မိကျောင်းစောင်း အတီးကောင်း၍ တေးချင်းလည်း အဆိုကောင်း
သော မိသင်ထံမှတစ်ဆင့် ရူပ်ထွေးသော အရေးအရာများကို ကြားခဲ့ရ
ခြင်းပင်။ မိသင်ကား သူ၏ ပန်တူဗာပညာကြာင့် အဝန်းတော်အတွင်း၌

ရှင်စောယ့်

၇၁

လူချုစ်လူခင်များသူ ဖြစ်လာခဲ့သည်။ သူတံမှာ တေးချင်း အဆိုတက်သူများ၊ စောင်းအတီးသင်သူများ ပိုင်းပိုင်းလည်နေသည်။ ထိအခါ ထိအဝန်းတွင်းသူ မောင်းမများ၊ ဂိုတန္ထုံး တေးချင်း ဘယ်ရွှေဘယ်မျှ တတ်မြောက်ကြသည် တော့မသိ။ မိသင်ထံမှာမူ အဝန်းတွင်းရေး သတင်းတွေက လိုင်လိုင်ကြွယ် လာကြ၏။

မိသင်က ညျဉ်စက်ရာဝင်မှာ ခြေဆုပ် လက်နယ်ပြုရင်း ကြားခဲ့ ရသမျှကို ပြောပြသည်။

“ ရှင်ဘို့မယ် အကြောင်းကတော့ လပြည့်ညု ယုနေပန်းရုံ တစ်ခုလို တစ်နှစ်းတော်လုံးမှာ သင်းကြိုင်လိုပဲ သခင်မ ”

“ သူ သိပ်လှတဲ့ အကြောင်းလား၊ ဒါ ဘာဆန်းတော့လို့လ မိသင်ရယ် ”

“ သိပ်လှတဲ့အကြောင်းအပြင် သိပ်စိတ်မာန် ခက်ထန်တဲ့ အကြောင်း သခင်မရဲ့ ”

“ ဒါလည်း ကြားမိပါတယ်ကွယ် ”

“ အဲဒီ အလှမာန် ခက်ထန်ပုံက တြေားနေရာဆိုရင် ကိစ္စမရှိဘူး၊ အခုဟာကတော့ သခင်မနဲ့ ပတ်သက်လာပြီထင်တယ် ”

“ ဟင် ... ငါနဲ့ အို ... ဘယ်လိုလုပ်ပြီး ပတ်သက်ရမှာလဲ ”

အဝ နှစ်းတွင်းသူ နှစ်းတွင်းသားများ၊ အဆောင်ရ ကိုယ်လှပ် တော်များ အပါအဝင် နှစ်းရ မိဖုရားများနှင့်ပါ ကင်းကင်းရှင်းရှင်း နေဖြစ်သည်ကို မိမိဘာသာ မိမိအသိဆုံး ဖြစ်လေသည်။

“ တန်ဆောင်းရှင် စောမင်းလှက ရှင်ဘို့မယ် အပေါ် ဝန်တိုသလို ရှင်ဘို့မယ်ကလည်း သခင်မအပေါ်မှာ ဝန်တိုနေတယ် ”

“ ဟင် ... ဘယ်လို ... ရှင်ဘို့မယ်က ငါကို အို ... ”

ရွှေနှစ်းရှင်ဟာ သခင်မအကြောင်းကို မူးမတ်ဗိုလ်ပုံ အလယ်မှာပါ တဖွံ့ဖြိန်းသတဲ့ ဟံသာဝတီက ရှင်စောဟာ စိတ်နှုလုံး ပြည့်ဝဖြောင့်မတ်တဲ့ မိန်းမမြတ် လိုကို သုံးနှုန်းသတဲ့ ညီလာခံမှာ တက်ရောက်တဲ့မိုးသူင်းသတိုးက နားနဲ့ကိုဆတ်ဆတ် ကြားခဲ့ရလို့ သူ့ဆီက တစ်ဆင့်ကြားရတဲ့ မောင်းမင်းယောက်က ပြောလို့ သိတာ သခင်မ ”

“ မိုးသူင်းသတိုး ... သူက ဘယ်သူလဲ ”

“ အို ... သခင်မလည်း သခင်မကို ပန်းလိုင်ဆိပ်မှာ လာကြိုကြ တုန်းက ရွှေဝါတော်ပေါ်က အဆင်း ဓစားနှုတ်ဆက်တဲ့ ဗိုလ်မူးမင်းလေ ”

အသားညီညီ။ ထောင်ထောင်မောင်းမောင်းသဏ္ဌာန်ကို ပြန်မှတ်မိလာ၏။ အစ်ကိုဗြားရုံအား နာကြည်းစွာဖြင့် လွန်းချိတ်ထဘိ ခါသာပိတ်တစ်အုပ်နှင့် သေအိုးတစ်လုံး ပေးလိုက်ဟု မိမိအမိန့်ပေးခဲ့သူ၊ ကြည်းကြောင်းစစ်မှုးဆိုသူ မိုးညုင်းသတိုး ...။

“ အင်း ... အဲဒါနဲ့ ပြောပါဉီးကွယ်၊ ကြားရတာကတော့ စိတ်ဝမ်းချမ်းမြှုံစရာ အကောင်းလှုဘူး ”

“ ပိုလ်ပုံအလယ်မှာ သခင်မကို အဲဒီလို အခွင့်ကြုံတိုင်း ရွှေနန်းရှင်က မကြာခဲာ ထူတ်ဖော် ချီးကျူးမှုနေတော့ ရှင်ဘို့မယ်ဟာ ပြောစွဲလာတယ်လို့ မိုးညုင်းသတိုးက မှတ်ချက်ချုပ်ယူယ်တဲ့၊ တန်ဆောင်းရှင် စောမင်းလှုအပေါ် သူ အသာစီး ရထားချိန်မှာ သခင်မနဲ့ ယဉ်ပြန်တော့ သူက အနိမ့်ရောက်သွားသလို ဖြစ်တာကိုး ”

“ ဟုတ်မယ် မထင်ပါဘူး မိသင်၊ မိုးညုင်းသတိုးဆိုသူက ယောက်၍ ကြီးတန်မဲ့နဲ့ ဘောက်မဲ့ ... မိန်းမသား မိဖုရားအရေးတွေမှာ မှတ်ချက်ချရ၊ သတင်းပေးရဖြစ်နေတာလဲ ”

မိသင်က သူ၏ တေးဆိုတတ်သော သာယာချို့မြှုံး အသံဖြင့် မိတ်ပျက်လက်ပျက် ပြောလေသည်။

“ သူရှိ၊ အဝန်းတွင်းရေးကလည်း အရှပ်ထွေးသားကလား သခင်မရယ်၊ ရှင်ဘို့မယ်ဟာ ကလေးမြို့စား ကျေးတောင်ညိုနဲ့လဲအနေအထိုင် မဟုတ်လှ ဘူးလို့ ပြောနေကြတယ်၊ သူ အလှကွန်ရက်ထဲ ဝင်လာကြတဲ့ ငါးတွေထဲမှာ ရှင်ဘို့မယ်ဟာ ကျေးတောင်ညိုကို အပျော်ဖြာ အဆက်ဆံဆုံး ပဲတဲ့၊ ကျေးတောင်ညိုကလည်း လူပုံချောချော၊ အပြောကောင်းဆိုပဲ သခင်မရဲ့ ”

သက်ပြင်းရှိက်မိ၏။ နှစ်းတော်တွင်း ဘုရင်မင်းညီမင်းသားများတွင် စစ်မှုးမင်း၊ အမတ်သူရဲကောင်းများ၏ ဘုန်းအာဏာစက် ပြိုင်ပွဲများတွင် မိဖုရားများနှင့် အချစ်ဘောတ်လမ်းများ ပါဝင်ရောစွက်နေတတ်သည်မှာ ရာဇ်သတိ၏ ကျိုန်စာသင့်ခြင်း တစ်ခုလား မပြောတတ်။

ခမည်းတော် သူသွေ့ရှိစုံလှုံး သမိန်မရှုနှင့် အရိုးတော် မဟာအော်တို့ ဖောက်ပြားကြ၍ ဟံသာဝတီ တစ်ပြည်လုံး အပုပ်နဲ့ ထောင်းထောင်းလိုင်ခဲ့ဖူးသည်ကို သတိရမိ၏။

“ နေပါဉီး ဒါတွေကို ဆင်ဖြာရှင်သီဟသူ မသီဘူးတဲ့လား မိသင် ”

“ အဝဘုရင် သိမသိတော့ မိသင်လည်း မပြောတတ်ဘူး သခင်မ၊ ဒါပေမဲ့ သိတာတစ်ခုတော့ရှိတယ် ”

“ ဘာပါလိမ့်ကွယ် ”

“ ဈွေနှစ်းရှင်ဟာ ဆင်ဖြူဘွဲ့ ခံလေ၊ သူ့ဟာ ဆင်တွေကို မိဖုရားတွေထက် ပိုပြီး စိတ်ဝင်စားတတ်သူ့၊ မိဖုရားတွေ အရေးကြောင့် နှလုံးနောက်ပြီဆိုရင် တောကစားထွက်ပြီး ဆင်ကျော့ဖို့ပဲ စိုင်းပြင်းတော့တာ ကလား ”

“ ဟုတ်လား ”

“ သခင်မကို ဈွေဖောင်တော်နဲ့၊ ခေါ်လာစဉ်ကလည်း ကြည့်ပါလား၊ သာယာဝတီအရောက်မှာ ဆင်ကောင်းပေါ်တယ်လေ၊ ဆင်ဖြူရှင်သီဟာသူနဲ့ သမိန်ဗရမ်းဆိုတဲ့ အမတ်စစ်သည်နှစ်ယောက်တည်း၊ တောာနက်ထဲ ရောက်သွားပြီး သမိန်ဗရမ်း ထွက်ပြီးသွားလို့ ကိုယ်တော် တစ်ဦးတည်း ပြန်လာခဲ့ရပါပကာ ”

“ မိသင်ရယ် ... ညဲ့ပဲ သိသိနိုင်လွန်း ”

“ တေးချင်းလာတက်တဲ့ သူတွေဆီက အစုံကြားရတာ သခင်မရဲ့ ”

“ ဒီမှာ မိသင်၊ နောက်ကို ကြားရတဲ့ သတင်းမှန်သမျှ ဘယ်ဘက် နားကဝင်ပြီး ညာဘက်နားက ထွက်သွားပစေ၊ ငါ့ကိုလည်း တရာတ်တရ လာတင်မနေနဲ့၊ သူတို့ အဝန်းတွင်းရေး ထွေးရှုပ်တာ၊ တို့များနဲ့ မဆိုင်ဘူး၊ တို့ဟာ အဝရောက် ဟံသာဝတီသူတွေ မှတ်ထား ”

မိသင်က ကမ္မလာခြုံစောင်ကို ဆွဲဖြန်ခြုံပေးရင်း ဆိုသည်။

“ ကောင်းပါပြီ သခင်မရယ်၊ ဒါပေမဲ့ သခင်မက အဝဘုရင်ရဲ့ နှစ်းရမိဖုရားကြီး၊ ဘွဲ့နာမနဲ့တကွ အဆောင်အယောင် အကုန်ရထားတဲ့ ဘိသေကပွဲဝင် မိဖုရားကြီးပါ၊ သူတို့အရေးပဲဆိုပြီး မျက်ကွယ်ပြထားလို့ မရပါဘူး၊ မိသင်တို့ တေးဂိုတ်မှာရှိတယ် သခင်မ၊ တေးစာသား စကားလုံး မည်သို့ပင် ရေးသီထားထား၊ ဂိုတ်သံစဉ်က လူးလွန်းမြှုံးကွန်းပြ ဆိုရင် တေးချင်းဆိုသွာ့ဟာ ကိုယ်သီဆိုမယ့် စာသားကို အတောင့်သားဆိုလို့ မရတော့ဘူး၊ ဂိုတ်သံစဉ်နှင့် လိုက်ပြီး အရာစိုက် အဆွဲအင်တွေနဲ့ လိုက်ပါ သွားတတ်ရပါတယ်၊ အဲဒါမှ အဝင်အထွက်မှန်ပြီး စည်းနရီ ကိုက်ပါတယ်၊ သခင်မ ဘာကိုမှ စိတ်မဝင်စားချင်နေပါ၊ ရှင်ဘို့မယ်ကိုတော့ မမေ့စေချင်ဘူး ”

တေးဆို စောင်းတီးဖိုကလွှဲလျှင် ဘာမှ မသိရှာခဲ့သည် မိသင်သည်
စကားတွေ တတ်လာဘိခြင်း။ ဧည့် ... သူ့လောကခံ ဝန်းကျင်က
သူ့ကိုပြောင်းလဲ ပုံသွင်းပေလိမ့်မည်။ မိသင်သည် သူ၏ တေးသီချင်း
ဂိုတထဲမှ လူတွေ၏ သဘောသဘာဝ လူ့လောကစရိတ်ကို ထုတ်နှစ်
ကိုးကား တတ်နေပြီ။

* * *

မည်သူမျှ မျှော်လင့်မထားသော ဖြစ်ရပ်တိုကျပ်တွေးလျှင်မြန်စွာ
ပေါ်ပေါက်လာကြ၏။ ဆင်ဖြူရှင် သီဟာသူသည် နေပြည်တော် ဝန်းကျင်
အစွန်အဖျားသို့ မကြာခဏ တောလည်ထွက်တတ်သူဖြစ်သည်။ ဆင်ကျော့
ဆိုလျှင် သူသည်တောနက်များဆီ သွားတတ်ပြီး ဆင်အရေးမရှိလျှင်
ကိုလုပ်မောင်းမများကို တစ်ရှုတစ်ရုံးတည်း ခေါ်ယူ၍ နေပုဒ်အနီး
တစ်ရိုက်သို့ ထွက်တတ်၏။ အဝဘရင်သည် သူ့မိဖုရားကြီးတွေအနား
မချုပ်းကပ်လို၍လား၊ ကိုယ်တိုင်ကပင် လွတ်လပ်ပျော်ရွင်စွာ နေတတ်၍
လား၊ ဒါကိုတော့ သူကိုယ်တိုင်သာ သီပေမည်။

အောင်ပင်လယ်သို့ သူထွက်ခဲ့၏။ လယ်ချောင်းဆင်းလျက်
ကိုယ်လုပ်မောင်းမ၊ မူးမတ် ဗိုလ်ပါများနှင့်အတူ လွတ်လပ်စွာ စံခဲ့၏။

မိဖုရား ရှင်သို့မယ်သည် ထိုကာလလို့ အခွင့်ကောင်းယဉ်လိုက်
လေသည်။

ရှင်သို့မယ်သည် တန်ဆောင်းရှင် စောမင်းလှအား နှစ်းတော်မှ
အဝေးသို့ လွှင့်စေပြီးနောက် ရှင်စောပုကိုလည်း တစ်နည်းနည်း အာယာတ
ရှိခဲ့သူ။ ထိုအာယာတကို ရှင်စောပုအား အကြောင်းပြုလျက် ဆင်ဖြူရှင်
သီဟာသူအပေါ်၍ ဖောက်ခဲ့ပစ်လိုက်၏။ ခဲတစ်လုံးတည်းဖြင့် နှက်နှစ်ကောင်
ပစ်ခတ်ဖမ်းဆီးသည့်နည်း။

သို့သော် ... မထင်မှတ်သည် အကွက်တစ်ခု ဖြစ်ပေါ်လာ၏။

ကလေးမြို့စား ကျေးတောင်ညိုနှင့် ရည်ငံနေသည်ဟု သတင်းထွက်
ထားသော ရှင်သို့မယ်သည် အောင်ပင်လယ်၌ အပျော်လွန်နေသည့်
အဝဘရင်ကို လုပ်ကြံရှုံး ကျေးတောင်ညိုကိုမသုံး။ အုန်းပေါင်စားလယ်
သံဘွားကို ရှင်သို့မယ်က ထုတ်သုံးလိုက်၏။ ဘုရင်ကို လုပ်ကြံနိုင်လျှင်
ထီးနှစ်းပလ္လားရမည်ဟု တွက်ထားသောအုန်းပေါင်စား လယ်သံဘွားသည်

ရှင်ဘို့မယ် အချက်ပေးလိုက်သည်နှင့် အလုံးအရင်းဖြင့်ချီလာခဲ့၏။

“ ညွှန်ကလည်းနက်၊ တောကလည်းနက်၊ ဆင်ဖြူရှင် သတိပေါ့ခိုက်မှာ အုန်းပေါင်စားဟာ ဆင်နဲ့ ဝင်တိုက်သတဲ့၊ ဆင်ဖြူရှင်က ရဲခက်စံလှစီးတော်ဆင်နဲ့ ခံတိုက်ပေမဲ့ ဟိုဘက်က ဂိုင်းဝန်းဉှုပ်ပိတ်ဝင်ကြလို့ ဆင်တော်ရဲခက်စံလှဟာ ညွှန်ထဲကျော့ခဲ့တယ်၊ အဲဒီမှာပဲ ဆင်ဖြူရှင်ရဲ့ ရင်အုံမှာ မြားသုံးစင်း ဝင်စွဲတော့တာပါပဲ ”

အဝဘုရင် မြားသင့် အလုပ်ကြံးခံရပြီဟူသော သတင်းသည် နှစ်းတော်သို့ချက်ချင်းရောက်လာ၏။ အဝဘုရင် အနီးတွင် နောက်ဆုံးအချိန် အထိရှိနေခဲ့ပြီးမှ အလွတ်ရှန်း ပြေးခဲ့သော စားတော်ကွမ်းရောကိုင် အင်းပဲစား သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ သို့သော် အင်းပဲစားသည် ဤသတင်း ဆိုးကို တန်ဆောင်းရှင်စောမင်းလှထဲ အဦးအဖျား ပို့ခဲ့၏။

အဘယ်ကြောင့်ဆိုသော် တန်ဆောင်းရှင်၏ ကွမ်းခွက်တော်ကိုင် မင်းလှည်က်နှင့် အင်းပဲစားမှာ ချစ်ကြိုက်နေကြခြင်းကြောင့် ဖြစ်သည်။

“ ဆင်ဖြူရှင် အောင်ပင်လယ်မှာ အလုပ်ကြံးရပြီ၊ လုပ်ကြံ့သူမှာ အုန်းပေါင်လယ်သံဘွားဖြစ်သည်။ အုန်းပေါင်လယ်သံဘွား အလုံးအရင်းနှင့် ချီလာဖို့ ထိုအခွင့်ကောင်းကို ယူပြီး လုပ်ကြဖို့ မည်သူက လျှို့ဝှက်ဆင့် ခေါ်သည် အတိအကျ မသိနိုင်။ သို့သော် ဘုရင်မင်းမြတ် ထိုသို့ သီးသန့် ခရီးထွက်သည်ကို သိနိုင်သူမှာ မိဖုရားတစ်ပါးပါးသာ ဖြစ်ဖို့များသည်၊ ဘာပဲဖြစ်ဖြစ် ရွှေနှစ်းရှင်အား လုပ်ကြံ့သူများကို ချေမှုန်းကြဖို့ ”

တန်ဆောင်းရှင် မိဖုရားစောမင်းလှသည် သူ မကျေနပ်ခဲ့သော ရှင်ဘို့မယ်ကို အမည်မဖော်ဘဲ သွယ်ပိုက်စွပ်စွဲလိုက်၏။ သည်တစ်ခါ စောမင်းလှ၏ ခဲတစ်လုံးသည် ငါက်နှစ်ကောင်မက သုံးကောင်ကို ထိမှန်စေ ခဲ့လေသည်။

တန်ဆောင်းရှင် မိဖုရား၏စီမံမှုဖြင့် အဝမူးမတ်ပိုလ်ပါတို့၊ စစ်သည် အင်အား ချက်ချင်းစုကာ အောင်ပင်လယ်သို့ တပ်ချီခဲ့၏။ အုန်းပေါင် လယ်သံဘွား ထွက်ပြေးရလေသည်။ အဝရွှေနှစ်းကို သူမြည်းစမ်းခွင့်ပင် မရလိုက်။ သူ့ကို ခေါ်ပင့်သော ရှင်ဘို့မယ်နှင့်လည်း မတွေ့လိုက်ရ။

လုပ်ကြံ့သူများ အရေးနိမ့်သွားကြသည်။ အဝရွှေနှစ်း ဘေးမသိရန်မခ ရှိခဲ့သည်။ ဤအရေး၏ ကျေးဇူးရှင်မှာ တန်ဆောင်းရှင် မိဖုရား ဖြစ်လာ သည်။ စောမင်းလှသည် အဝနှစ်းတော်ထဲသို့ နာမည်ကောင်းဖြင့် ပြန်လည် ဝင်ရောက်လာနိုင်ခဲ့ပေပြီ။

ရှင်ဘို့မယ်သည် အသံမတွက်သာအောင် ရှိနေ၏။
တစ်ဝက် မအောင်မြင်လိုက်သော လုပ်ကြီးမှုအတွက် ရှင်ဘို့မယ်
ရောင့်နှုတ်ပိတ်ကာ နှစ်းတော်ထဲ ပြန်ဝင်လာသော ရှင်မင်းလှကိုသာ
အကြိတ်၍ ကြည့်နေရသည်။

မိမိအား တိုက်ရှိက် မစွပ်စွဲသေးသဖြင့် ရှင်မင်းလှကို ကျေးဇူးတင်
ရမလိုပင် ဖြစ်သည်။ သို့သော် မိန်းမချင်းသိ၏။ တန်ဆောင်းရှင်သည်
ရှင်ဘို့မယ်အား အထောက်အထား အခိုင်အမာမရှိဘဲ စွဲဆိုလိမ့်မည်
မဟုတ်။ အင်းပဲစား သတင်းပို့သွားသော အချက်ကမူ ခိုင်မှာသော
သက်သော်။ အင်းပဲစားကို မိမိ၏ ကွမ်းခွက်တော်ကိုင် မောင်းမင်္ဂလာနှင့်
ပေးစားကာ မိုးညှင်းဝန်းသို့သို့ ရှေ့ပေါ်စေခဲ့၏။ လိုအပ်လျှင်အင်းပဲစားကို
လှမ်းခေါ်၍ရသည်။

သို့ရာတွင် ရှင်မင်းလှ ထိုသို့မလုပ်။ ဖုံးအုပ်ထားသော ထိုအညှာကို
မထိတို့ဘဲ ရှင်မင်းလှ ကိုင်တွယ်လိုက်သည် အကွက်မှာ အလွန်လှသည်။

အခြားမဟုတ်။ မိမိ၏သားတော် မင်းလှငယ်ကို အဝတီးနှစ်း
ပလွှင်ပေါ်သို့ တင်ပေးလိုက်ခြင်းပင်ဖြစ်၏။

အုန်းပေါင်လယ်သံဘွားကို တိုက်ထုတ် ချေမှုန်းရေးဦးစီးဦးချက်
ပြုခဲ့သူ တန်ဆောင်းရှင် မိဖုရား၏ သားတော် မင်းလှငယ်အား ထိုးနှစ်း
အပ်ရေးမှာ အလွန်ပင် သဘာဝကျသော၊ မည်သူမျှ ငြင်းပယ်၍ မရနိုင်သော
အကွက်ဖြစ်၏။

တစ်ခုပဲ ဆိုစရာရှိ၏။ ဆင်ဖြူ၍ရှင် သီဟသူ အလုပ်ကြေးခဲ့ရပြီး
အဝ ထိုးနှစ်းပလွှင်ကို ဆက်ခံသူ၊ အဝဘုရင်တစ်မင်းလှငယ်မှာ အသက်
ကိုးနှစ်မျှသာ ရှိနေသေးခြင်းဖြစ်လေသည်။

*

*

*

(a)

တော်သလင်းနှုန်း ခြစ်ခြစ်တောက် လောင်မြိုက်နော်။

လယ်ပုစ္န်းတို့သည် ကျွမ်းစာခဲတစ်ရိုက်တွင် တုံးလုံးပက်လက် သေဆုံးနေကြသည်ဆို၏။ အဝန္တမြို့တော်၏ တော်သလင်းလည်း နေလုံးကြီးကို နှစ်းတော်ပြုသူ့အားထိ ထိပ်တွင် ခါးတ်ဆွဲထားလေရော့သလား။

ရေခန်းသောလယ်တို့၏ ပုစ္စန်တို့၊ သေမသေ မသိရသော်လည်း
ရွှေနှေးတော်အတွင်း စိမ်းမြှုသော ပန်းခြံအတွင်းမှာမူ တစ်ခုသောဘဝသည်
ရှင်လျက်သေဆုံးနေသည်။

ଫାକ୍ରନ୍ୟେଃତୁ ପିଗ୍ନିଗ୍ରହିତାଃତେଵାକ୍ରାନ୍ତିଃ । କୁର୍ତ୍ତର୍ମଣିଃଷ୍ଠ୍ରାମୁ ଦୈଃପେନିକ
ପେନିକ କୃତ୍ୟମତତର୍ମଣିତାନ୍ୟେଃ ॥ ପଞ୍ଚଃପେନିକଃତ୍ରୀତାନ୍ୟେ ଆଶନ୍ୟେଃକ୍ଷିଃତେଵା
ଷ୍ଠ୍ରେଃରକ୍ଷି ଯତ୍ତର୍ମଣିତାନ୍ୟେଃ ॥ ଉତ୍ୱେନିକଃତ୍ରୀତାନ୍ୟେ କୁର୍ତ୍ତର୍ମଣିକ୍ରାନ୍ତିଃତୁ
ତ୍ରୁଷ୍ଟନ୍ତାଃଲ୍ଲାଙ୍କିର୍ମା ॥ କ୍ରାନ୍ତିଃତ୍ରୀତାନ୍ୟେ ସ୍ତିପୁର୍ବତୁ ଫୋରିକ୍ରୀଲ୍ଲାଙ୍କିର୍ମା ॥

နေပါဒ၏ကို ရှောင်တိမ်း ကာကွယ်ရင်း၊ ပုလ္လာရိုက်ချုံကလေး၏
ရှိစုံမဲ့စုံ အရိပ်ငယ်တွင်ခိုနေကြသော ယုန်ဖြူဖြူကလေးများသည်သာ
အဖော်သဟဲ ဖြစ်နိုင်သည်။ နီနီရဲရပဲတ္ထမြားခဲ့ မျက်လုံးရိုင်းရိုင်းလေးများ
တွင် အလကားနေရင်း ရက်ဘက်ရဲ့ထိတ်လန်းမှများဖြင့် အတိပြုးနေသည်။

လျော့နေသာ စောင်းကြီးများကို မိသင်သည် ကြီးစားမည့်ဖြစ်သဲ
သည်အတိုင်းသာ ငိုင်ကြည့်နေသည်။ မိသင်တေး မဆိုနိုင်။ စောင်းမတီးနိုင်။

ညီးချိုးသောအလှပြင် ပုံပုံထိုင်နေသော သခင်မကိုကြည့်ရင်း မိသင်
တေးမဆိုနိုင် ဖြစ်ရလေသည်။

လောကခံ၏ ရွှေယမ်းသော ကစားချက်က၊ သည်တစ်ခါတော့
မဖွယ်မရာ ရှိလွန်းလေပြီ။ မညှာမတာ ရက်စက်ရာ ကျလွန်းနေပြီ။

ကိုးနှစ်အချို့ အဝဘုရင်သစ် မင်းလှေယ်၏မိဖုရား ရှင်စောပု။
သော် ... သူတို့ တတ်နိုင်လွန်းကြပါပေသည်။

သမီးနှစ်ယောက်နှင့် သားတစ်ယောက်၊ ရင်သွေးငယ်များကို
ရင်အုပ်မကွာ ထိန်းကျောင်းဖို့ဆိုသည့် မိခင်တို့၏ သဘာဝ အခွင့်အရေးကို
ဆုံးချုံးနေရချို့ ... ။ သဘာဝတရားက ရှုံးနိမ့်နေချို့။

ရာဇ်သ ရွှေနှစ်းကို ဆက်ခံသည့် ဘုရင်သစ်သည် ရာဇ်သအရ ယခင်
ဘုရင်ဟောင်း၏ မိဖုရားကိုပါ ဆက်လက် သိမ်းပိုက်ရမည်တဲ့။

သီရိတိဘုဝနာဒိတ္ထာပဝရ ... ရည်လျားခမ်းနားသော ဘွဲ့မည်နာမ
၏ အခြားတစ်ဖက်က အဓိပ္ပာယ်ကား၊ တစ်လက်မှ အခြားတစ်လက်သို့
ထွဲပြောင်းလိုက်ရခြင်းသာ ဖြစ်လိမ့်မည်။

သားအချို့ ဘုရင် မင်းလှေယ်၏ မိဖုရားကြီး။

တန်ဆောင်းရှင် စောမင်းလှုသည် အုန်းပေါင်လုပ်ကြီးသူများကို
ဦးစီးတိုက်ထုတ်နိုင်သူ ဖြစ်လာ၍ သူသား မင်းလှေယ်သည် အလိုအလျောက်
အဝဘုရင် ဖြစ်လာ၏။ ထိုအခါ ဆင်ဖြူရှင် သီဟသူ လက်ထက်က
နှစ်းရ မိဖုရားချင်း ဘဝတူဖြစ်ခဲ့သော တန်ဆောင်းရှင်အား ယောက္ခာမတော်စပ်
ရတော့သည်။

မင်းလှေယ်ကို ရာဇ်သေက မြောက်သည့် ဘီသီက်သဘင်နေ့က
ရှက်လွန်းလျ၍ တစ်ကိုယ်လုံး မှန်မှန်ညာက်ညာက် ကြေားပြီဟု ခံစားရ၏။
ဟူးရားပုလ္လားနှင့် နားခံတော် သံတော်ဆင်တို့၏ ခရာသင်းမှုတ်သံ၊
ကြေားသံတို့က နားထဲသို့ သံရည်ပူများအဖြစ် စီးဆင်းခဲ့သည်။

“ သီရိတိဘုဝနာ ဒီတ္ထာပရဝ အတူလအဂ္ဂမဟာ ဓမ္မရာဇာဓိရာဇာ
မဟာအော်ဘွဲ့ခံ မိဖုရားကြီးရှင်စောပုသည် ခံစား ခံစားမြှုဖြစ်သော
အဆောင်အယောင် စည်းစီမံတို့နှင့်တကွ ဆက်လက်ခံစား ခံစားလျက်၊
အဝရွှေနှစ်း ဘုရင်မင်းမြတ် မင်းလှေယ် ကိုယ်တော်၏ နှစ်းရ မိဖုရားကြီး
အဖြစ် စိုးစံစေ ”

ဘိသက သဘင်မပြီးခင် ထပြန်ခဲ့ပြီးနောက်နှစ်ဦးဘုရားကျောင်းဆောင်ထဲသို့ အပြေးဝင်ခဲ့ရလေသည်။

“ ကြီးမှားသော လုံးလစွမ်းအင် ရှိတော်မူပေထော့သော မြတ်စွာဘုရား၊ ရှင်တော်မြတ်အား ဘုရားတပည့်တော်မ၏ ရှိခိုးပူဇော်ခြင်းသည် ဖြစ်ပါစေဘုရား ... ”

“ အရှင်ဘုရားသည် အလုံးစုံတို့၏ ကိုလေသာမှ လွတ်ကင်းတော်မူခြင်းသည် ဖြစ်တော်မူပါပေ၏... ”

“ တပည့်တော်မမှာကား ... ”

“ ဘေးရန် ဖမ်းဆီး၍ ကျပ်တည်းကျဉ်းမြောင်းခြင်းသည် ဖြစ်နေရပါ၏ အရှင်ဘုရား ... ”

“ အရှင်ဘုရားသည် ထိုတပည့်တော်မ၏ ကိုးကွယ်အားထားရာ ဒကန်စင်စစ် အမှန်ပဲ ဖြစ်တော်မူပါ အရှင်ဘုရား ”

အဘယ်သို့သော အကုသိုလ်က ဖိစီးလေသည်မသိ။ သံသရာဘဝဘဝတွင် မိမိသည် လူများစွာတို့၏ ချစ်ခြင်းသံယောဇ္ဈားကို မညှာမတာဖြစ်အောင် လုပ်ခဲ့လေသလား။ ဒါ ... တပည့်တော်မ ပေးဆပ်ရသော ဝဋ္ဌကြွေးများ မကုန်စင်နိုင်သေးဘူးလားဘုရား။

မိသင်သည် စောင်းကို ဘေးချထားလိုက်ပြီး နောက် လျှပ်ရှားခြင်းအရှိသော သခင်မ၏ လက်တစ်ဖက် အသာအယာ ဆုပ်ကိုင်၏။

“ နှစ်ဦးဆောင်ထဲ ပြန်ဝင်ကြပါစို့ သခင်မ၊ ပန်းခြံမှာ အအေးရိပ်ရယ်လို့ ရှိနိုင်ပါ၌ဦးမလား မိသင် ”

“ နှစ်ဦးဘုရားဆောင်ဆီပဲ သွားကြတာပေါ့ သခင်မရယ် ”

“ ပရီဒေဝတွေ အလူးလူး အလိမ်းလိမ်းနဲ့ ငါက ကိုလေသာအားလုံးမှ ကင်းစင်တော်မူတဲ့ ဘုရားရှင်ရှေ့မှာ ရှိခိုးရတာ၊ ဆုတောင်းရတာကို တောင် ရှုက်လာပြီ မိသင် ”

“ ဒါဖြင့်ရင်လည်း မိသင် ထေရ့ အပါဒါန်ကို ဖတ်ပြပါမယ်၊ သခင်မ နားဆင် နှုလုံးသွင်းပါလား ... နော် ”

မိသင် တွဲခေါ်ရာသို့ အရှပ်တစ်ရှပ်နှယ် လိုက်ပါခဲ့မိလေသည်။

တော်သလင်း၊ သီတင်းကျေတ်၊ တန်ဆောင်မှန်း ...။

အေးမြသော ဆောင်းဦးနှင့် အတူ ဂူပြင်းတောက် လောင် သော ကြောက်စရာ အဖြစ်ဆိုးများသည် အဝ ရွှေနှစ်းတော်ထဲသို့ ပြင်းထန်စွာ ဝင်ရောက်လာ၏။ သင်တွေ ဝေစပြုသည့် နတ်တော်လထဲ အဝင်တွင် အဝနှစ်းတော်သူတို့သည် တော်ဝင်သင်ကို ပန်ဆင်ဖို့ သတိမရနိုင်ကြ။

လှပသော ဆောင်းဦးပန်းတို့သည် ညိုမည်းနေသော မင်းလှေယ်၏ ရုပ်အလောင်းပေါ်တွင် ပွင့်ကြွေားအဖြစ် ရောက်ရှိသွားကြ၏။

အသက်ကိုးနှစ် အရွယ်ဖြင့် ဘာမှန်း ညာမှန်း မသိဘဲ ဘုရင်ဖြစ်ခဲ့ လေသော မင်းလှေယ်သည် ကိုးနှစ်နှင့် သုံးလအရွယ်တွင် အဆိပ်ဖြင့် လုပ်ကြခြင်း ခံလိုက်ရ၏။ မင်းလှေယ်၏ နှစ်းသက်သည် သုံးလမျှသာ ခံခဲ့ရောသည်။ ဘုရင်ဟူသော အဖြစ်က ကိုးနှစ်ရွယ် ကလေးတစ်ယောက်ကို သတ်လိုက်ခြင်းပင် ဖြစ်တော့၏။ အကယ်၍ တန်ဆောင်းရှင်၏ သားတော် လေး မင်းလှေယ်သည် ကလေးကယ်တို့ သဘာဝနှစ်းတော်တွင်း၌ သူ အသက်ရှင် ရှင်သန်နေဖို့ အခွင့်အလမ်းများစွာ ရှိနေပေပြီ။

တန်ဆောင်းရှင် စောမင်းလှန့် ရှင်ဘို့မယ်တို့အကြားမှ ပဋိပက္ခသည် ပွင့်လင်းရက်စက်စွာ ထွက်ပေါ်လာ၏။

အုန်းပေါင်သွားနှင့် အရေးမလှ ဖြစ်ခဲ့သော ရှင်ဘို့မယ်သည် နောက်ထပ် စစ်မျက်နှာသစ်ကို ပြောင်ပြောင်တင်းတင်းပင် ဖွင့်လိုက်ပြီ ဖြစ်၏။ မင်းလှေယ်ကား အစာအဆိပ်ကြောင့်လား၊ ဆေးအဆိပ်ကြောင့်လား မည်သူမှ ရေရှေရာရာ မပြောနိုင်ဘဲ အသေဆိုးဖြင့် သေခဲရှာပြီ။ တန်ဆောင်း ရှင်မိဖုရားသည် ရှင်ဘို့မယ်နှင့် ပြုပြင်ဆိုင်စစ်ခင်းရာ၌ သားကို စတေးလိုက် ရလေသည်။ ထိုအချိန်ဝယ် ...

မင်းလှေယ်၏ အဆိပ်သင့် ရုပ်အလောင်းပေါ်မှ ပန်းခွေမည့်းမီ မှာပင် အဝရွှေနှစ်းတော်တစ်ခုလုံး သိမ့်သိမ့်တုန်သွား၏။

“ ကျေးတောင်ညိုချီလာပြီ၊ ဆင်လုံးမြင်းရင်း အင်အားကြီးနဲ့ ချီလာ ပြီတဲ့ ”

ရှင်ဘို့မယ်၏ ဓားကလည်း အဝန္တနံ့းတော် တစ်ခုလုံးကို တုတ်တုတ်မျှ မလျှပ်ရအောင် ချုပ်ကိုင်ထားနိုင်ခဲ့ပြီး ဖြစ်သည်။ ယခုမှုပင် ရှင်ဘို့မယ်၏ ထက်မြက်သော အလုန်းကိုမှ ကြောက်စရာ စိတ်ဓာတ် ကို အတိအလင်း သိကြရသည်။ ရည်ငံရင်းစွဲရှိသော ကလေးမြို့စား ကျေးတောင်ညိုကို ရှင်ဘို့မယ် ခေါ်ယူလိုက်ခြင်းပင်။

သင်ပန်းတွေဝေသည့် နတ်တော်လတွင် ကျေးတောင်ညိုသည် အဝန္တး ပလ္လာင်ထက်သို့ တက်လိုက်လေသည်။ ထိုအခါ ...

“မိသင် ... ရာအောကာကြောင့် သွက်သွက်လည်အောင် ရူးသွပ်နေကြတဲ့ သူတို့တော့မသိဘူး၊ ငါကကော ဘာကြောင့် ရူးသွပ်မသွားသေးတာ လဲဟင် ”

အဝဘုရင်သစ် ကျေးတောင်ညို၏ မိဖုရားအဖြစ် အလိုလို ရောက်ရှိရပြန်၏။

“သူတို့ ရှင်စော့ဆိုတဲ့ ငါကို ဘာကြောင့်များ မကွပ်မျက်ကြပါလိမ့်၊ ဘာကြောင့်များ တစ်ပါးတက် တစ်ပါးဆင်း ဖြစ်နေတဲ့ အဝန္တး တော်ပလ္လာင်မှာ ငါကိုမိဖုရားကြီးအဖြစ်နဲ့ တစ်လက်ပြီးတစ်လက် ပြောင်းပေးနေကြပါလိမ့် ”

မိသင်က ဉာဏ်မီသလောက်တွေး၍ ပြောသည်။

“သခင်မဟာ ဟံသာဝတီ ဘုရင့်သမီးတော်လည်း ဖြစ်နေတယ်၊ ပြီးတော့ အဝမှာလည်း ဘယ်သူနဲ့မှ မပတ်သက်ဘဲ ကင်းကင်းရှင်းရှင်း နေသူဖြစ်တယ်၊ ဒါကြောင့်ဖြစ်မှာပါ၊ နောက်တစ်ခုကလည်း သူတို့တစ်တွေဟာ ထိုးနှစ်းပလ္လာင် လုပွဲမှာပဲ အာရုံစိုက်နေကြတယ်၊ အဘိသေကခံ မိဖုရားကြီး တစ်ပါးဖြစ်တဲ့ သခင်မကို အဆက်ဆက် သိမ်းပိုက်ခွင့် ရခြင်းကပင်လျှင် သူတို့ရဲ့ ရာအောကာကို ရပ်လုံးပေါ်စေတယ်၊ သခင်မဟာ တစ်ပါးဆင်း တစ်ပါးတက်ဖြစ်နေတဲ့ ရာပလ္လာင်ပေါ်က ဘုရင်တွေအတွက် ဂုဏ်ပြ အဆောင်အယောင် ဖြစ်နေတယ်၊ ဒါကြောင့် သခင်မကို သူတို့ တမင် တကာဘကို အထိအခိုက်မခံ၊ အဆက်ဆက် မွေးမြှုံးမြှုံးနေတာ ဖြစ်ရမယ် ”

မိသင်၏ တွေးဆချက်မှာ ထိတ်လန်းဖွယ် မှန်ကန်နေသည်။

“ ဧည့် ... တကယ်ကိုပဲ ငါဟာ ရုပ်လုံးကြွာ၊ ဂုဏ်ဆောင်ပြ၊ ထိန္န်း အဆောင်အယောင်တစ်ခု ဖြစ်နေတော့တာပါလား မိသင် ”

“ အမိကကတော့ သခင်မ အနေအထိုင် ကောင်းလွန်းလို့ ဖြစ်လိမ့်မယ်၊ နောက်တစ်ခုက သခင်မကို သူတို့ မထိခဲတာကလည်း ဟံသာဝတီနဲ့ ပဋိပက္ခမဖြစ်ချင်လို့ မဖြစ်ရလို့လည်း ဖြစ်နိုင်ပါတယ် ”

“ သြော် ... သြော် ... ငါဟာ သွယ်ပိုက်သော နည်းအားဖြင့် အဝဟံသာဝတီ စစ်မက်ထပ်မဲ့ မဖြစ်ပွားရေးကို တားဆီး ကာကွယ်ပေးနေသူပေါ့ ဟုတ်လား မိသင် ”

“ တွေးစရာရှိတာကို ပြောတာပါသခင်မ၊ ဂဏ်ယူရမယ့် အရာလို့တော့ မိသင်မပြောရက်ပါဘူး ”

“ အင်း ... ဘာတွေ ထပ်ဖြစ်လာဦးမလဲ မသိဘူး မိသင်၊ ကျေးတောင်ညို ဘုရင် ဖြစ်လာပေမဲ့ အဝအရေး အခင်းဟာ ပြီးဦးမှာ မဟုတ်သေးဘူး၊ ရာပေါ်လွှင်ဟာ အပြောင်းအလဲရှိုံးမယ်ထင်တယ်၊ ငါကလည်းဂဏ်ပြအဆောင် အပေါ်အဖြစ်နဲ့ ဘယ်သူ့ထဲ ရောက်ဦးမယ်မသိ ”

“ အို ... သခင်မ၊ ဒီလို မဆိုပါနဲ့ သခင်မရယ် ”

နာကြည်းစွာ ပြီးရယ်လိုက်မိ၏။

“ ရှင်စောပါဟာ ဘာကြောင့် အမှန်တကယ် ဖြစ်နေတာကို လက်မခံရဲ ရှိရမှာလဲ မိသင်ရယ်၊ ငါဟာ တကယ်ပဲ ဓားတစ်စင်း ဖြစ်လာပြထင်ပါရဲ့ ”

သင်္ကာန်းများနေရာသို့ ခွာညိုများက အစားဝင်သင်းပုံးလာ၏။ ထို့နောက် ဆောင်းသမယသည် နေပြည်တော်မှ စောစီးစွာ ဆုတ်ခွာသွားသည်။ တပို့တွဲလသည် မည်သို့ကုန်ခုံးသွားသည်မသိ။ ဘုရင်သစ်ကျေးတောင်ညိုသည် ရှင်ဘို့မယ်နှင့်အတူ ပျော်ရွင်စွာ အောင်ပွဲခံနေချိန်မှာပင် နွေဦး၏ လေရှုးသည် နှစ်းတော်လဲသို့ ကစွဲကလျား တိုးဝင်လာ၏။

ရွက်ခြောက်များနှင့် အတူရောက်ရှိလာသည်ကား ... မိဉုင်းမင်းတရားကြီး၏ တပ်မကြီးဖြစ်လေသည်။

* * *

“ တောင်ငူစား စောလူးသခံယာ၊ တောင်တွင်းစား သီဟပတော့၊ ဘယကါမဏီ၊ ရာသေကြံစစ်မှုးမင်းများ အားလုံးကို ချွဲတိုက်တော်က ဆုလာဘုံ ဥစ္စာအမြောက်အများ ပေးလိုက်ကြ၊ စစ်မှုးမင်းများကလည်း ရှိတဲ့ စစ်အင်အားနဲ့ မိုးဉာဏ်းမင်းများကို ခုခံကြ ”

ပူဗျာနွေးနွေး အဝဘုရင်သစ် ကျေးတောင်ညိုသည် စစ်ခံဖို့အရေးကို ဘာလုပ်ရမှန်းမသိ။ ဘယ်သို့ သေနှင်းချရမှန်း မသိ။ လူပုံချေသလောက် ရှင်သို့မယ် အနားတွင်သာ ကပ်နေရကောင်းမှန်းသိသော ကျေးတောင် ညိုသည် မိုးညှင်းစား ချီလာသောစစ်ကြောင့် သွေးရူးသွေးတန်း ဖြစ်နေ၏။

“ အုန်းပေါင်လယ် သံဘွားကလည်း၊ အဝ ချော်ဗြို့တော် အရှေ့ဘက် ကနေ ရှိသမျှ စစ်အင်အားထုတ်ပြီး ခုခံပေး၊ အုန်းပေါင်သမဘွားမှာ စစ်အင်အား ဘယ်လောက်နဲ့ ခုခံနိုင်မလဲဟော ”

“ တိုက်ဆင်ရှစ်ဆယ်၊ မြင်းနှစ်ထောင်၊ စစ်သည်သူရဲ့ နှစ်သောင်းနဲ့ ခုခံပေးမယ်လို့ ဆိုပါတယ် အရှင် ”

“ ကောင်းတယ်၊ အားရတော်မူတယ်၊ အုန်းပေါင် လယ်သံဘွားကို ချွော့ရတနာတွေ ထုတ်ပေးကြေစမ်း ”

ကျေးတောင်ညို တတ်စွမ်းသည်မှာ ဤမျှသာ ဖြစ်လေ၏။

“ သရေစည်သူ၊ သရေပူညာ၊ ဘယ်ကျော်ထင် တို့ကလည်း သစ်ဆီမံ အရပ်ကနေ စစ်ကြိုပြီး ခံပေးပါမယ်တဲ့ အရှင် ”

“ သစ်ဆီမံအရပ်၊ အင်း ... အဲဒီမှာကော တိုက်ဆင်ဘယ်လောက်၊ မြင်းဘယ်လောက်ရှိမလဲ ”

“ သရေစည်သူတို့က သစ်ဆီမံမှာ ကြည်းကြောင်းနဲ့ မဟုတ်ပါဘူး အရှင်၊ တိုက်လျောငါးရာ၊ ရဲမက်နှစ်သောင်းနဲ့ ရေကြောင်းပါ ”

“ ဪဪဪ ... ဟုတ်လား၊ ကောင်းတယ် ... ကောင်းတယ် ”

အဝနေပြည်တော် ဝန်းကျင်ဒေသအားလုံး စစ်တလင်းဖြစ်သွား၏။

မိုးညှင်းအင်အားကား ကြိုးမားလှ သည်။ ညီတော် သားတော် ရင်းချာတို့ကိုယ်တိုင် တပ်ညီးမှ ချီကြသည်။ ကျေးတောင်ညိုကဲ့သို့ ရွှေတိုက်မှ ဆူလာသ်များ ထုတ်ပေးပြီး စစ်ငှားသောတပ်များမဟုတ်။

မိုးညှင်းမင်း၏ သားတော် မိုးရွှေစားနှင့် ဝန်းသို့စားတို့သည် တိုက်ရည်ကောင်းကြသူများ ဖြစ်၏။ သစ်ဆီမံ ရေတပ်စတင် ရုံးနိမ့်ပျက်စီး လေသည်။ ကျော်သမျှ တိုက်လေ့၊ ရဲမက်တို့ကို စုရုံး၍ တပ်ပျက် ဆုတ်ခွာ လာသော သစ်ဆီမံအင်အားကို ဘယ်ကျော်ထင်နှင့် နှစ်သွေးကြို့တို့ ဦးစီးသော တပ်များနှင့် အင်အားဖြည့်ကာ ဝတ်ချက်အရပ်မှ တပ်ခံပြန်၏။

သို့သော် ထိုအချိန်တွင် မိုးညှင်း မင်းတရားနှင့် သားတော်များ၏ တပ်တို့ ပေါင်းမိကား ရေအား ကြည်းအားဖြင့် ဝတ်ချက်လေ့တက်ကို အပြင်းအထန် လုပ်ကြိုကြရာ ဝတ်ချက်ခံစစ်ကြောင်း ပျက်ပြန်သည်။

မိုးည်းတပ်ကြီးသည် ရေဂုမ်းတွင် တပ်စွဲလျက် စစ်ကိုင်းတောင် ရန်အောင်မြင်ကို အမြေပြုကာ အခိုင်အမာ ဝန်းရုလိုက်သည်။ အဝါဒ္ဓမြို့တော် အရှေ့ဘက်တွင် တပ်ကြီးတည်ကာ ခုခံပေးမည်ဆိုသော အုန်းပေါင် လယ်သံဘွားသည် သူ၏ တိုက်ဆင်ရှစ်ဆယ်၊ မြင်းနှစ်ထောင်နှင့် စစ်သူရဲ့ နှစ်သောင်းတို့ကို စစ်မျက်နှာမှ ရုပ်သိမ်းသွား၏။

အုန်းပေါင် လယ်သံဘွားသည် ထိုသို့ ရုပ်သိမ်းခအဖြစ် မိုးည်းမင်း ထံမှ ရွှေသံးပိသာနှင့် ငွေအခွက် ငါးဆယ်ကို လက်ခံရယူသွားလေသည်။

အရှေ့ဘက် စစ်မျက်နှာသည် ဟင်းလင်း ပွင့်သွားလေပြီ။

ကျေးတောင်ညိုကား သွေးရှုံးသွေးတန်း ဖြစ်နေ၏။

အုန်းပေါင်လယ်သံဘွား တပ်နှစ်သွားပြီဟု ကြားသောအခါ ဒေါသနှင့် အကြာက်တို့ပေါင်း၍ ကမ္မားရှုံးထိုးဖြစ်သွားသည်။ လုပ်မိလုပ်ရာ လုပ်တော့သည်။

“ တောင့်စားတို့၊ တောင်တွင်းစားတို့ကော စိတ်မှချရပါ မလား မသိ၊ အုန်းပေါင် လယ်သံဘွားလို လုပ်သွားရင်တော့ ခက်ကပြီ၊ ဟေ့ ... နော်းပုံခန်းစားတရဖျား တစ်ယောက်တော့ စစ်ရေးစစ်ရည် တယ်ကောင်း တယ် မဟုတ်လား ”

ရွှေတိုက်ဝန်က မျက်နှာမသာမယာဖြင့် ဘုရင်ကို ကြိုလျှောက် တင်သည်။

“ ရွှေတိုက်တော်မှာ စစ်အင်အားငှားဖို့၊ ရွှေငွေ အဖိုးတန်များ မကျွန်တော့ပါဘူး ဘုရင်မြတ် ”

“ ဘာ ... ”

ကျေးတောင်ညိုသည် မိဖုရားရှင်ဘို့မယ်ကို အားကိုးအားထား လုမ်းကြည့်၏။ ရှင်ဘို့မယ်က နှစ်သိမ်းစကားကို မျက်နှာရိပ်ဖြင့် ပြောလိုက် ပြီး၊ လက်ဝဲဘက် သလွန်ဆီသို့ လုမ်းကြည့်ရင်း မသိမသာ မေးဆတ်ပြ လိုက်သည်။

သလွန်ထက်တွင် အရပ်တစ်ရပ်နှယ် ထိုင်နေသူကား ရှင်စောပုံ။

ကျေးတောင်ညိုနှင့် ရှင်ဘို့မယ်တို့ မျက်လုံးချင်း တိုင်ပင် ဆွေးနွေး ကြသည်။ မည်သူမျှ မသိနိုင်သော အမူအရာများ ပေါ်လာကြသည်။ ခဏအကြာတွင် ရှင်ဘို့မယ်က ခေါင်းညိုတ်ပြလိုက်၏။ ကျေးတောင်ညို ပရုံးနှစ်ဖက်စလုံး နိမ့်ကျေသွားသည်ထို၊ သက်ပြင်းချကာစိတ်အေးသွား

ဟန်ဖြင့် မျက်နှာ ပြန်ကြည်လင်သွားသည်။

“ တရဖျားဟာ၊ လုပ်ရည်ကိုင်ရည်ကောင်းတယ်၊ မြို့စားတွေထဲမှာ စစ်ရေးသေနှင်းလည်း အကျွမ်းကျင်ဆုံးဖြစ်တယ်၊ ယဉ်ကြည်စိတ်ချေရသူလည်း ဖြစ်တယ်၊ ရွှေနှစ်းတော်ကြီးနဲ့နေပြည်တော် အန္တရာယ် ကင်းဝေးရေးအတွက် မိုးညှင်းစစ်ကို ခုခံချေမှုန်းဆုံးအတွက်၊ တရဖျားကို ငါ ဆင့်ခေါ်တာဝန် ပေးရလိမ့်မယ်၊ ဒါကြောင့် တရဖျားအတွက် ထိုက်တန်တဲ့ အဖိုးတန် ပဏ္ဍာဓာလာဘ် ငါပေးမှ ဖြစ်မယ်၊ ဒါကြောင့် ... ”

ကျေးတောင်ညီသည် သလွန်ပေါ်ရှိ ရှင်စော့ထံ၊ လက်ညီး တည့်တည့်ဆွဲနိုင်လျက် ...

“ နိုင်ငံတော်အရေး ကြဲလာချိန်မှာ၊ ငါအဆုံးရှုံးခံရမယ်၊ မိဖုရားရှင်စော့ဟာ ပုခန်းစားတရဖျားအတွက် ဆုလာဘ်ပဏ္ဍာဖြစ်စေ ”

ကျေးတောင်ညီ၏ လက်ညီးတစ်ချက်၊ ရှင်ဘို့မယ်၏ မေးတစ်ဆတ် ဝယ် နှစ်းတော်ရ မိဖုရားကြီးအဖြစ်မှုသည် ပုခန်းမြို့စား တရဖျား၏ မြို့စားကတော်ဘဝသို့ ရောက်ရှိသွားလေသည်။

* * *

ညာတံ့မှ ပြုတ်ကြွေသွားသော လက်ပံပွင့်ငယ်သော်မှ ချာချာ လည်ကာ မြေပြင်တစ်နေရာတွင် လဲလျောင်းခွင့် ရပေလိမ့်ဌီးမည်။

အဝထီးနှစ်းရေးတွင် မိမိက မည်သိမျှ ပါဝင်ပတ်သက်ခြင်း မရှိပါပဲလျက် တစ်လက်မှ တစ်လက်သို့၊ ပြောင်းခဲ့ရသော ဘဝကား လက်ပံပွင့်လေးလောက်မျှ နားခိုရာမတွေ။

မိုးညှင်းထိုးစစ်ကား အချိန်တို့တို့အတွင်းမှာပင် ထိုရောက်လာသည်။ မင်းသားကျွန်းမှုသည် လုံးတောင်ပါက်အရပ်ထိ လျောပ်မှ အခိုင်အလုံးဖြံး အဝကို ထိုးဖောက်သည်။ တောင်ငူစား စောလူးသံ့ယာ၊ တောင်တွင်းစား သီဟာပတေ့တို့သည် အဝမြို့တွင် ခံနှင့်ထားသော မိမိတို့၏ တပ်များကို နှုတ်ကာ ထွက်ခွာသွားကြသည်။ အဝရွှေမြို့တော်သည် စစ်ကြောင်းခံ တပ်ဟူ၍ မရှိတော့ဘဲ မြို့စောင့်တပ်လောက်မျှသာ ကျွန်းခဲ့တော့၏။

ကျေးတောင်ညီသည် ထွက်ပြေးရန်မှအပ အခြားနည်းလမ်းမရှိတော့။ ဘယဂါမကိန် ရာသေကြီး၊ စစ်မှူးမင်း နှစ်ယောက်သာ တိုင်ပင်ဖက်

ကျန်တော့သည်။ မိဖုရားရှင်ဘို့မယ်လည်း မကြံတတ်တော့။

“ အဝန်ပြည်တော်ကတော့ ဟင်းလင်းပွင့်သွားပါပြီ ဘုရင်မင်းမြတ်၊ ရှောင်တိမ်းကြဖို့ပဲ ရှိပါတော့တယ် ”

ဘယ်ဂါမဏီက ပြောသည်။

“ ဘယ်ကို ရှောင်တိမ်းရမှာလဲ ပုခန်းကိုလား ”

“ မဟုတ်ပါ ဘုရင်မင်းမြတ်၊ ရရှိင်ဘက်ကို ရှောင်မှပဲ ဖြစ်တော့မှာပါ ”

“ ရရှိင် အင်း ... ဟုတ်ပြီ မင်းက ရှေ့တပ်နဲ့ ထွက်နှင့် ရှိသူ့
အလုံးအရင်း ဆင်မြင်းကို ရာသေကြီးက အပါယူ၊ ကိုင်း ... မမဖုရားလည်း
ရတနာတွေ သိမ်းထုပ်တော့၊ အခုံညွှေ့ပဲ ထွက်ကြဖို့ရဲ့ ”

အမြဲတမ်း အလုံမာန်ဖြင့် တင်းမာတောက်ကြားချက် ရှိသော
ရှင်ဘို့မယ်သည်ထိုအခိုက်အတန်နှင့် နေထိသော ပန်းပွင့်ပမာ ဖြစ်နေ၏။

“ တလုပ်မြို့ကို ရောကအောင် ဆင်မြင်းနဲ့ ချိပါမယ်အရှင်၊
အဒီကမှ စလင်းအထိ ရွှေလျှော်ကားနဲ့ စုန်ကြမယ်၊ အနောက်ဘက်ကမ်း
ရောက်ရင် ရရှိင်ဘက်ကူးဖို့ မခဲယဉ်းတော့ပါဘူး၊ ပလွန်တောင် ရောက်ရင်ပဲ
ရရှိင်မင်းနဲ့ ဆက်သွယ်လို့ ရပါပြီ ”

ဘယ်ဂါမဏီကဆုတ်စွာ ရှောင်ပြီးမည့် ခရီးစဉ်ကို တွက်ချက်ပြ၏။
ကျေးတောင်ညီကား ရှင်ဘို့မယ်၏ လက်ကို ဆုပ်နယ်ဖျစ်ညှစ်ထားရင်း
စိတ်မရှည်စွာ အော်လေသည်။

“ အဲဒါတွေ ငါ့လာမပြောမနေနဲ့၊ အခု ညွှေ့ချင်း ဒီနန်းမြို့ထဲက
ထွက်ဖို့ စီစဉ်၊ ဒါပဲ ”

* * *

မိုးညုင်းမင်းသည် စစ်ပွဲဝင်ချပ်ဝတ်ကိုပင် မလဲလွယ်တော့ဘဲ
အဝ ရာပေလွှင်ပေါ်သို့ တက်လိုက်၏။ စိတ်မြတ် ကိုယ်မြန်ရှိသော
မိုးညုင်းမင်းသည် ချက်ချင်းပင်ညီလာခဲ့ခေါ်ကာ ရာဘေးသေကသဘင်ကို
ကျင်းပလိုက်သည်။ ကိုယ်တိုင်က သီရိကြီးဘဝနာဒီတွောပဝရ ပဏ္ဍာတဲ့
ဓမ္မရာဇာဘွဲ့နာမကို ခံယူပြီးသည်နှင့် ရာထူးမြာနန္တရဆုလာသုံးများကို
စီမံသည်။

“ သားတော်ကြီးမိုးရွှေစား မင်းရဲကျော်စွာအမည်နဲ့ အိမ်ရှေ့စံစေ၊
စကုစလင်း လယ်ကိုင်း သုံးခရိုင် ကံကျွေးစားစေ ”

“ သားတော်ကယ် ဝန်းသို့စား နော်ရထာအမည် နဲ့ ကန္ဒိုကို
ကံကျွေးစားစေ ”

“ နှမတော် မင်းလှမြတ်၊ မယ်တော် မိဖုရားကြီးရဲ့ တူတော်
ပြင်စည်မင်း သီဟပတ္တနဲ့ စုံမက်စေ ”

နားခံတော်သည် မမောမပန်းနိုင် ဘုရင့်အမိန့်တော်များကို ကြေညာ
နေရ၏။ ထိုသို့ ရာထူးဌာနန္တရနှင့် ဆူလာဘ်များ ချီးမြှင့်နေချိန်တွင်
ရဲမက်များသည် သုံးနှစ်ယောက်ကို ဖမ်းချုပ်၍ ရွှေမှောက်သို့သွင်းလာ၏။
မိုးညှင်းစစ်သည်များ အလယ်မှ သုံးနှစ်ယောက်သည် မလွှတ်နိုင်မှန်း
သိလျက်နှင့်ပင်ရန်းကန်နေသဖြင့် ရန်းရင်းဆန်ခတ် ဖြစ်နေလေသည်။

ချပ်ဝတ်တန်ဆာအပြည့်ဖြင့် မိုးညှင်းမင်းသည် ရာပေလွှင်ပေါ်မှ
သက်ခဲ့ပြီး သုံးနှစ်ယောက်ရွှေတွင် ရပ်လိုက်၏။

“ မင်းတို့က ဘယ်သူတွေ့လဲ၊ ကိုယ်တိုင်ပြောစမ်း ”

“ ကျွန်ုတ်က ရာသေကြီး ... အစ်ကို ”

“ ကျွန်ုတ်က ရန်းလိုကွဲ ... ညီ ”

တင်းမာသော မျက်နှာထား၊ လေသံဖြင့် ဖြေကြသည်။

“ ဉာဏ် ... အဝရဲ့ နာမည်ကျော် စစ်ကဲမင်းညီနောင်တွေ ပါလား၊
နေပါဦး မင်းတို့ညီအစ်ကို သုံးညီးရှိတယ် မဟုတ်လား ”

“ အစ်ကိုအကြီးဆုံးက ဘယဂါမဏီ ”

“ သူကော ... ”

“ ကျေးတောင်ညီမင်း မိဖုရားရှင်ဘူးမယ်တို့နဲ့အတူ တိမ်းရှောင်
သွားပြီ ”

“ ဒီလို လား မင်းတို့နှစ်ယောက်က ဘာကြောင့် လိုက်မသွား
တာလဲ ”

“ အဝ နေပြည်တော်နဲ့အတူ နေရစ်မယ်၊ အဝကျရင် ကျွန်ုတ်တို့
လည်း အသေခံမယ်၊ ရှောင်တိမ်း ထွက်ပြေးတာ ကျွန်ုတ်တို့ အလုပ်
မဟုတ်ဘူး ”

ဆင်ပေါက် နှစ်ကောင်နှယ် ကြံ့ခိုင်သော ညီအစ်ကို နှစ်ယောက်ကို
ကြည့်၍ မိုးညှင်းမင်း ခေါင်းညီတ်သည်။ ထို့နောက် တင်းမာသော
မျက်နှာဖြင့် –

“ မင်းတို့ကို ငါ အခုချက်ချင်း စီရင်မယ်ဆိုရင်ကော ”

“ မိုးညှင်းတပ်ထဲက အကောင်းဆုံး စစ်သူရဲနဲ့ နှစ်ညီးချင်း တိုက်လိုက်
ချင်ပါသေးတယ်၊ ပွဲဝင်ပြီးမှ ကျွန်ုတ်တို့ နိုင်နိုင်ရှုံးရုံး ကြိုက်သလို
စီရင်ပါ၊ ကျွန်ုတ်တို့က စစ်သုံးပဲ ”

မိုးညှင်းမင်းသည် ချပ်ဝတ်သိုင်းကြီးကြားသို့ လက်မကို ထိုးထည့်ရင်း
တောားဟား ရယ်လေသည်။

“ တယ်ဟုတ်တဲ့ ညီနောင်ပဲ၊ ပွဲဝင်ချင်သေးသတဲ့၊ ဟား ... ဟား
အင်း ... ဘုရင်ကျေးတောင်ညီး ညုံသလောက်၊ သူစစ်မင်းတွေ တော်ကြ
သကိုး၊ အဝမှာ ယောက်သားကောင်း မိန်းမမြတ်တွေ ရှိတယ်လို့ငါကြား
ထားတာ အမှန်ဖြစ်နေပြီ၊ မြော် ... ဟေ့ နော်း ”

အရယ်ရပ်လျက် မိုးညှင်းမင်း ပြန်တည်သွားသည်။

“ ရှင်ဘို့မယ်က ကျေးတောင်ညီ့နဲ့ ပါသွားတယ် ဟုတ်စ ”

“ ဟုတ်ပါတယ် ”

“ ဟေ့ ... နော်း ... နော်း အဝမှာ ဟံသာဝတီက ခေါ်လာတဲ့ မိဖုရား
တစ်ပါး ရှိတယ်မဟုတ်လား၊ အပြင် အလျား ကောင်းသလောက်
စိတ်နောက်လည်း အင်မတန် မြင့်မြတ်တဲ့ မိဖုရား သူ ဘယ်သူ မြော် ... ရှင်စောပု
သူ ကော ... ဘယ်ရောက်နေသလဲ ”

ညီအငယ်ဆုံး ရန်လိုက္ခဲက ပခုံးသားကြီးများခုံး ခုံးထလာအောင်
အသက်ပြင်းစွာရှုရှိက်၍ ဖြေလေသည်။

“ မိဖုရား ရှင်စောပုဟာ မြို့စားကတော်ဘဝနဲ့ ပုခန်းကိုရောက်နေ
တယ် ”

“ ဘာ ... ဘယ်လို ... မြို့စားကတော် ”

“ ကျေးတောင်ညီးဟာ ပုခန်းစား တရဖျားဆီက စစ်ကူရဖို့အတွက်
ရှင်စောပုကို ပဏ္ဍာအဖြစ်ပေးခဲ့တယ်၊ တရဖျားဟာ မိဖုရားကို အပါဆောင်ပြီး
ပုခန်းကို ပြေးနှင့်ပြီ ”

“ ဒါ ... အမိပ္ပါယ်မရှိဘူး ”

မိုးညှင်းမင်းသည် အေးစက်သော အသံဖြင့် ရေရှးတောင်းမောင်း၏။

“ ရှင်စောပုရဲ့ ဂုဏ်သတင်းတွေကို ငါသိထားတယ်၊ သူလို
မိဖုရားမျိုးဟာ ဘောက်မဲ့ကြောင့် ပုခန်းတရဖျားရဲ့ လက်ထဲမှာ မြို့စား
ကတော် ဖြစ်နေရမှာလဲ၊ သူဟာ သူသူးငါရာမော်ရဲ့ ရင်သွေးတော်
စစ်စစ်ဖြစ်တယ်၊ ဟံသာဝတီ နှစ်းညွှန်းလျာ တစ်ပါးလည်းဖြစ်တယ်၊
ဟေ့ ... အကြီးလူ၊ မင်းနာမည် အဲ ... ရာဇာကြီး ”

“ ဟုတ်ပါတယ် ”

“ ပုခန်းကို မင်းလုပ်ကြီနိုင် မလား၊ မိဖုရားရှင်စောပုကို အဝန်း
တော်မှာ ငါပြန်ခေါ်ထားရမယ် ”

ရှင်စောပု

၀၉

အစ်ကိုဖြစ်သူ ရာဇော်ကြီးကား၊ ညီးယ်ရန်လိုကျဲကဲ့သို့ သွေးဆူ တတ်သူ မဟုတ်ချေ။ သို့သော တည်ကြည်သော အသွင်ဖြင့် ပြော၏။

“ တရာ့များလို မြို့စားမျိုးကိုတော့ ကျွန်တော်လက်နဲ့ မသတ်ချင်ဘူး ”

“အေး...မသတ်စေရပါဘူး၊ တရာ့များကို စီရင်ရမယ်လို့ ငါမရိုင်းပါဘူး၊ ပုခန်းကို လုပ်ကြဖို့နဲ့ မိဖုရားရှင်စောပုကို အဝန်းတော်ဆီ ပြန်ခေါ်လာ နိုင်ဖို့ပါပဲ ”

“ ကျွန်တော်တတ်နိုင်ပါတယ် ”

“ ငါတို့ ခမည်းသားအဖတစ်တွေ့လည်း ပါဝင်ကြမှာပေါ့၊ ကိုင်း ... ရာဇော်ကြီးနဲ့ ရန်လိုကျဲ၊ မင်းတို့ကို ငါသုံး အဖြစ်က လွှတ်လိုက်ပြီ၊ မင်းတို့ရဲ့ ‘အဝန်းတော်လည်း မကျပါဘူး၊ မင်းတို့ကိုလဲ ငါမသတ် ပါဘူး၊ နေမြို့ တိုင်းနေ၊ ကံကျွေးစားမြို့အတိုင်းစား ... ဟုတ်လား ... ’”

မိုးညု င်းစစ်သည် များ၏ ဟေးခနဲ့ ကြွေးကြော်သံသည် အဝ ခွဲနှင့်တော်အတွင်း ပဲတင်မြည်သွားလေသည်။

* * *

(၉)

“ ရွှေညာင်သလွန်၊ လေသွနဖြည်းညင်း၊
 ပြတင်းကွန်ရက်၊ ဖြိုးဖြိုးပြက်တည်း၊ ငါးဆက်
 ပြာသာဒ်၊ မတ်သွယ်ဖြင့်မြင့်မြှူးကွန်တင့်သား၊
 စွင့်စွင့်မှစ်လိုက်၊ တစ်ပင်တိုင်နှင့်၊ ဂိပ်မြိုင်သာဝံ၊
 ပတိက်ဖြဟု၊ တစ်ခဲ ရွှေရည်၊ ဘုံခြောက်မည်
 သည်း၊ ရောင်ခြည်ရှန်ပြေး၊ မြှူမမြေး... လည်း
 တည်းယင်ယင်း”

ရရှိနို့ ဝင်မည်ဟု ထွက်ပြေးသော၊ ကျေးတောင်ညိုသည် ပဲလွန်တောင်
 အရပ်မှာပင် ဘဝဇာတ်သိမ်းသွား၏။ အကြောက်ကြီးကြောက်ကာ ခရီး
 ပြင်းနှင့် ထွက်ပြေးရင်းဖြင့် ကြောက်စိတ်၊ ခရီးပန်းမှုများကြောင့်၊ ရုတ်တရက်
 ကောက်ကာင်ကာ ဖျားကာ၊ တော်ထဲ တောင်ထဲတွင် သေဆုံးသွားခြင်း
 ဖြစ်သည်။ ကျေးတောင်ညိုသည် သူစွဲလမ်းသော ရှင်ဘုံးမယ်အခေါ်အပင့်
 ကောင်းမှုကြောင့်၊ အဝဘုရင်အဖြစ် မျက်စိလည် လမ်းမှား၍ ရောက်ရှိခဲ့ရာ
 အဆိပ်မြှုပ် ကွယ်လွန်ခဲ့သော ကိုးနှစ်ရွယ် မင်းလှုပေါ်ထက်၊ နန်းစံသက်လေး
 လမျှသာ ပိုခဲ့လေသည်။

ရှင်ဘုံးမယ်ကား မူလကတည်းကပင် ရရှိနို့ ဝင်ရန်စိတ်ထက်
 သန်ခြင်းမရှိလှသဖြင့် ကျေးတောင်ညိုကွယ်လွန်သောအခါ၊ ဟံသာဝတီဘက်
 ကူးတော့မည်ဟု အစီအစဉ်ပြောင်းခဲ့သည်။ သို့သော် ဘယဂါမဏီက
 အကြံပေးသည်။ ရာဇော်သေကခံယူထားပြီးသော၊ မိဖုရားတို့ကို နောက်
 အဆက်ဆက်မင်းမှားက အပြစ်ဒဏ်မထား၊ အစီအရင်လုပ်လေ့မရှိ။ မိဖုရား
 ရှင်စောပုကိုကြည့်ပါ.....ဟုဆို၏။

ရှင်ဘုံးမယ်က “ငါက ရှင်စောပုမဟုတ်ဘူး၊ သူလို အထီးကျော်
 ကင်းကင်းရှင်းရှင်း နေလာတဲ့ မိဖုရားမျိုးမဟုတ်ဘူး၊ ထီရေးနန်းရေး
 ကြီးစတွေ၊ ငါမှာ တစ်ထွေးကြီးနဲ့၊ ရှင်စောပုသာ အဆက်အဆက်

ရှင်စောယ့်

၉၁

အလျာထားခံရပေမဲ့၊ ငါကျရင် ဟို....မိုးညှင်းသတိုးက အငြိုးအတေး
ထားချင်ထားမှာ ” ဟု ပြောသည်။

နောက်ဆုံးတွင် ဘယဂါမဏီက၊ ဟံသာဝတီတစ်ပြည်ခြားသို့
လည်း ထွက်သွားရန်မသင့်ပါ။ ဖြစ်လာမည့်အရေးကိုတွေးဆလျက်
အလျော့အတင်း ထားနေသင့်ပါသည်ဟု လျှောက်သဖြင့် မန်းစက်တော်ရာ
ဘက်ကူး၍ အလုံးအရင်းတပ်တည်၍ နေလိုက်လေသည်။

ထိုအချိန်တွင် မိုးညှင်းမင်းကမူ ပုခန်းကို ချို့တက်သိမ်းယူရန်
သားတော်နှစ်ပါး၊ ယောက်ဖတ်သိရိုဖော်သွေ့သွေ့၊ တပ်မှူး ရာသေကြီးတို့နှင့်
စစ်ရေးအစီအမံများ ချမှတ် နေပေါ်။

* * *

ခမည်းတော် သုသျောင်ရာဇာဓရာဇ် ရှိစဉ်တုန်းက ဟံသာဝတီ
နှစ်းတော်လို့ဖြစ်နေ၏။

အဝန်းတော်တွင် စစ်သည် သူရဲကောင်းတို့၊ အကြောင်းမှာ
ရေပန်းအစားဆုံး သတင်းဖြစ်နေသည်။

“ပုခန်းပွဲတုန်းက ရာသေကြီးတို့ စွမ်းလိုက်ပုံများလေ၊ အင်အား
သုံးရာတည်းနဲ့ညွှေ့ဘက်ကြီး တပ်ထောက်စုံစမ်းတော့ ပုခန်းကြီးတပ်တွေက
ရာသေကြီး အင်အားနည်းနည်းလေးပဲဆိုပြီး ဝိုင်းတိုက်ကြတာပေါ့”

“ဟုတ်တယ်၊ မင်းတရားက မြောင်းတူဝမှာ ဆင်မြင်း အလုံးအရင်းနဲ့
တပ်စွဲပြီး ရာသေကြီးကို လွှတ်လိုက်တာတဲ့”

“ပုခန်းက အင်အားကြီးတော့ ရာသေကြီးဟာ တပ်ပျက်ကိုယ်လွှတ်
ရှုန်းပြီး၊ လယ်မောင်းသွင်းတဲ့ တွင်းကြီး တစ်ခုထဲ ဆင်းပုန်းနေရတယ်တဲ့
နောက်က ထက်ကြပ်လိုက်လာတဲ့၊ ပုခန်းသား စစ်သည်တွေက တွင်းဝက
နေပြီး ရာသေကြီးခေါင်းကို သူဖြတ်မယ်၊ ငါဖြတ်မယ် နဲ့ ငြင်းနေကြသတဲ့”

“ကြားပြီးပါပြီ၊ ရာသေကြီးက တွင်းထဲကနေပြီး၊ ငါတက်လာခဲ့မယ်၊
အဲဒီတော့မှ ငါခေါင်းဖြတ်ကြပေါ့၊ အခု ငါတတ်ရအောင် လုံကမ်းလိုက်လို့
လုမ်းပြောတယ်၊ အဲဒီတော့ တစ်ယောက်က လုံအကမ်းမှာ ရာသေကြီးက
လက်ခြီးတယ်၊ ကျလာတဲ့ သူရဲ့ခေါင်းကိုဖြတ်ပြီး ရော့ပေါ့ အဲဒါ ရာသေကြီး
ခေါင်းဆိုပြီး ပစ်တင်ပေးလိုက်သတဲ့၊ ဟိုနှစ်ယောက် ခေါင်းလုနေကြတုန်း

ရာသေကြီက လုံထောက်ခန်းပြီး တွင်းပေါ်တက် အလွတ်ရန်းနှင့်ခဲ့သတဲ့”

“အဲ မာသူညီ ရန်ကို ကျွဲကလည်း၊ တကယ့် ကျွဲကြီးတစ်ကောင် လိုပဲနော်၊ ပွဲပေါင်း သုံးဆယ်ကျော် ရထားတဲ့ သူရဲကောင်း၊ မင်းတရားက သူကို သိပ်သဘောကျတော်မူတာကလား”

“ပြောရရင်တော့ တို့များမင်းတရားမှာ သူရဲကောင်းတွေ တောင့်တင်း လှတယ်၊ သားတော် ညီတော်တွေကလည်း အဖြိုင်းအရှင်း၊ တောင်ငူ စောလူးသခံယာတို့၊ တောင်တွင်း သိဟပတေ့တို့ဆိုရင်လည်း တကယ် အားထားရတဲ့ လက်ရုံးကြီးတွေ”

“အေးလေ ဒါကြောင့် လည်း၊ အဝ ရွှေနှုန်းတော်ကို ခဏချင်း သိမ်းယူနိုင်တာပေါ့၊ ပုခန်းကြီးဆိုလည်းခန့်စ်ရက်ပဲကြာတယ်၊ မောက်မှာ လှတဲ့ ပုခန်းစား တရဖျားကို လက်ရဖမ်းပစ်ခဲ့တာပေါ့”

“တရဖျားကို မကွပ်လိုက်ဘူးလား”

“တို့များ မင်းတရားက၊ သဘောထားကြီးတဲ့ သူကွဲ့၊ တရဖျားကို ရွှေစည်းခုံတောင်ဘက် ဆင်ကျူးဗုံးအရပ်မှာ အိမ်စောက်ပေးပြီး နေစေတယ်၊ တရဖျားလည်း၊ မြေစွဲယ်ကျိုး ဖြစ်သွားပါပြီလေ”

“နေပါဦး မိဖူရား ရှင်ဘို့မယ်က၊ စကု အနောက်ဘက် မန်းစက် တော်ရာမှာ သွားရှောင်နေတာကိုလည်း သိမ်းလိုက်တယ် မဟုတ်လား၊ အဲဒီမှာ ဘယ်ဂါမဏီကို သံခြေချင်းနဲ့ ဖမ်းလာခဲ့တယ်နော်”

“ဒီလို ခေါ်လို့မရဘူးလေ၊ ဘယ်ဂါမဏီဆိုတာ၊ အစ်ကိုအကြီးဆုံး ပိုပို လုပ်ရည် ကြောည့်လည်း အထက်ဆုံး၊ ဒါပေမဲ့ အုန်းပေါင်စား တပ်ကြီးနဲ့ ချီလာတော့ သံခြေချင်းကလွတ်ပြီး ဘယ်ဂါမဏီကို တိုက်ခိုင်း တယ်၊ သူရဲကောင်းက ဆင်တော်စောရန်နှင့်ကို စီးပြီး ထွက်တိုက်တာ၊ အုန်းပေါင်တပ်ပျက်ရော၊ မင်းတရားက သူရဲကောင်းကို အဲဒီလို မွေးတတ်တာ”

စစ်ပွဲတွေ သူရဲကောင်းတွေ ဓာလာဘ် ပဏ္ဍာတွေ၊ သေနံ့က်တွေ အဝ ရွှေနှုန်းတော်မှာ မိုးမွှန်အောင်ပြောနေကြသည်။

စောလူသခံယာ၊ သီဟပတော့၊ မင်းကယ်ကျော်ထင်၊ ဘယဂါမဏီ၊ ရာဇောကြွှေး၊ ရန်လိုက္ခဲစသော အမည်နာမများ၊ ပင်လယ်အုန်းပေါင်၊ ရပ်စောက်၊ ပုခန်း၊ နောင်မွန်။ တောင်တွင်း၊ ခပါင်း၊ ပေါင်းလောင်းတရိုး တောင်ဗျာ၊ စကုစစ်ပွဲအခင်းအကျင်း ဒေသများ၏ အမည်များသည်လည်း လူတိုင်း နှုတ်ဖျားတွင် သီးနှံကြသည်။

သူတို့ မင်းယောကျိုးတွေ ထိုစစ်ပွဲများကို မြိုန်ရေ ရှုက်ရေ ပြောနေကြချိန်တွင် သူတို့အားလုံး မေ့လျော့နေကြသော သူတစ်ယောက် ရှိ၏။ ထိုသူမမှာ ရှင်စောပု။

ပုခန်းတရာဖျားကို ရွှေစည်းခုံ တောင် ဆင်ကျိုးအရပ်တွင် အိမ်ဆောက်ပေးကာ သိမ်းယောက်စွာ ထားလိုက်ပြီးနောက် မိုးညှင်းမင်းသည် မိဖုရား ရှင်စောပုကိုကား နှုန်းတော်တွင် ဆောင်ယောင်ဖြင့် အရာမပျက် ချိုးမြှောက်ခဲ့လေသည်။

မန်းစက်တော်ရာမှ ပြန်ခေါ်လာခဲ့သော ရှင်ဘို့မယ်ကို မိုးညှင်းမင်းသည် ရွှေလျေနှင့် ဆောင်ယူကာ ရွာသစ်ကြီးမှ အခမ်းအနားဖြင့် ကြိုခဲ့၏။ ရှင်ဘို့မယ်ကား စိတ်ထောင်းကိုယ်ကြော ဖြစ်၍ နာမကျွန်းရှိနေပေပြီ။ မိုးညှင်းမင်းက နှုံးကို အသာအယာစမ်းသည်တွင် အလှမာန် ရာမောန် မောက်သော ရှင်ဘို့မယ်က လက်ကိုင်ပုတ်ချကာ မာကျာစွာ တစ်ခွန်း ပြောခဲ့၏။

“ ကျွန်းစောန်တယ်....” ဟု

“ ရှင်ဘို့မယ်ဟာ တကယ့်ကို မာန်မာနကြီးသူပဲနော် သခင်မ၊ သူ၊ ရည်ရွယ်ချက်တွေ ပျက်ပြား၊ သူ့ချစ်သူ ကျေးတောင်ညိုလည်း တောထဲတောင်ထဲမှာ သေဆုံး၊ သူကိုယ်တိုင်လည်း နာမကျွန်း ရှိနေတာ တောင်မှ မိုးညှင်းမင်းတရားကို ကျွန်းစောန်တယ်လို့ ပြောပြီး လက်ကို ကုတ်ချခဲ့သတဲ့၊ အာဂ မိဖုရားပဲနော်”

မိသင်က မှတ်ချက်ချု၏။

ရှင်ဘို့မယ်ကို နှစ်နှစ်မြို့မြို့ ရှိလှသည်မဟုတ်သော်လည်း ဤတစ်ချက်မှာတော့ သူနှင့် မိမိသောာထားချင်းတူနေသည်။ မိုးညှင်းမင်းတရားသည်အဝဘုရင်အဖြစ် ထိုးပလွှင်ကို မသိမ်းခင်က “ သတိုး ” ဘွဲ့ဖြင့် မြို့လှကို အပိုင်စားခဲ့ရသူ။ ထို့နောက် မိုးညှင်းကို စားခဲ့ရသူ စစ်စစ် ဖြစ်၏။ မိုးညှင်းသတိုးသည် မဟာဆီမဟာသွေးအစစ်မဟုတ်၊ သူ့ဘိုးဘေး အစဉ်မှာ ပုဂံနရမတိစည်သူ၏ မိဖုရားကယ်၏ သမီးနှင့် အနန္တသူရှိယတို့မှ

ဆင်းသက်ခဲ့သူဖြစ်၏။ သူ့ခမည်း မြေနဲ့စောဒီကာသည် ဆင်ဖြူပါးစီးရှင်၏ သမီးတော် ရွှေအိမ်သည်မှ ဆင်းသက်သူဖြစ်သော်လည်း သူ့မိခင်မှာမူ ညောင်ရမ်းစောမွန်နစ်ကြီးသမီးတော်ဖြစ်သည်။ မင်းနှစ်စီဟူသော သူ၏ မူရင်းအမည်ကို မည်သူမျှသတိမရကြတော့။ သူ့ဥပီန်စား အင်းဘဲစား ဖြစ်ခဲ့သည်ကိုလည်း မည်သူမျှ ပြန်မတွေးကြတော့။ အဝဘုရင်မင်းခေါင် အတွတ်အထိပ်ရောက်ချိန်တွင်မှ မြို့လှစား မိုးညှင်းစား သတိုးအဖြစ် သူ့ကို လူတွေသိလာကြခြင်းဖြစ်လေသည်။

စင်စစ် ရှင်စောပုကိုယ်တိုင်လည်း မိုးညှင်းသတိုးခေါ် မိုးညှင်းမင်းတရား အပေါ်၌ ထိုးနှစ်းရှင်အဖြစ် သဘောထား၍ မရခဲ့ချေ။

အစ်ကို ဗျားရုံ စနက်ကြောင့် ဆင်ဖြူရှင် သီဟာသူထံ အဆက်သ ခံခဲ့ရစဉ်က အဖြစ်ကိုလည်း ရှင်စောပုသတိပြန်ရမိ၏။

ဝေါပေါ်မှအဆင်း ဖောင်တော်ဆီအကူးတွင် “ ကျွန်တော်မျိုး မိုးညှင်းသတိုးပါ ” ဟုဒုးထောက်ခစားခဲ့သူ။ ဗျားရုံအား နာကြည်းစွာဖြင့် လွန်းချိတ်ထမ့်အပ်နှင့် သေတစ်အိုး ပေးလိုက်ဟု မိမိ အမိန့်ပေးခဲ့သူ။

စစ်သည် တပ်မျိုးမင်း မြို့စားဘဝမှ ထိုးနှစ်းရှင်ဖြစ်လာသော မိုးညှင်း မင်းတရားကို မိုးညှင်းသတိုးမင်းအဖြစ်သာ စိတ်ကစ္စွဲမှတ်နေ၏။ ထို့သို့သော သူက မိုးညှင်းမင်းတရားဖြစ်လာကာ ရာဇ်ဝါသအစဉ်အလာအတိုင်း မိမိအား နှစ်းရမိဖူရားကြီးအဖြစ် သူဆက်လက်ချီးမြှောက်သည်။ ဒါကလည်း မိုးညှင်းသတိုးသည် သူ့ကိုယ်သူအဝဘုရင် မင်းတရားအဖြစ် ပုံသွေးထုဆစ်ရာ၌ ပိုမိုကြီးမြတ်အောင် ခြုံရသောအဆောင်ယောင်တစ်ခုထက် ဘာမျှ ပို၍ အခို့ပွာယ် ရှိမလာချေ။

ဤထို့ ဖြစ်လာခြင်းကမှ အသက်ရှုံးချောင်သေးသည်ဟု မှတ်ယူရတော့သည်။ သူရဲ့ကောင်းတွေ၊ စစ်အောင်ပွဲတွေဖြင့် ဂုဏ်ယူနေသော မိုးညှင်းမင်းသည် မိမိကို လေးလေးစားစား နေရာပေးထားသည်ကလွှဲ၍ ချုပ်းကပ်ဆက်ဆံခြင်း ပြုမလာခဲ့။

ထို့အပြင် သူသည် အဝထိုးနှစ်းကို သိမ်းပြီးနောက် တစ်နှစ်မှာပင် နှစ်းတော်အသစ်ဆောက်လုပ်ခဲ့၏။ အဝနှစ်းတော်ဟောင်းကို သူ့လက်ထက် တွင် နှစ်းတော်အသစ်ဖြစ်စေရမည်ဟု ဆိုသည်။ နှစ်းတော်သစ်တည်ဆောက် ရေးတွင် အချိန်ကုန်နောင်းကလည်း ရှင်စောပုအဖို့ လွတ်လပ်ချောင်ချိစွာ နေခွင့်ရခဲ့၏။

ဆင်ဖြူရှင်သီဟသူ လွန်ခဲ့ပြီးနောက် အဝထီးနှစ်းသည် လက်ပြောင်း
လက်လွှဲမြန်ခဲ့လေသည်။ ကိုးနှစ်ရွယ် မင်းလှေယ်ခများ သုံးလမျှသာ
နှစ်းတက်ခဲ့ရသည်။ ထို့နောက် ကျေးတောင်ညိုတက်သည်။ ကျေးတောင်
ညိုသည်လည်း နှစ်းသက်အခါလည်ပင်မပြည့်ခဲ့။ ခုနှစ်လမျှနှင့် အဝမြို့တော်
မှ ထွက်ပြီးခဲ့ရသည်။ ရူတ်ထွေးမြန်ဆန်လွန်းလှသော ရာပေလွှင်အနီးမှ
လက်များသည် ရုတ်ခနဲ့ ရုတ်ခနဲ့ ပေါ်လာလိုက် ပျောက်သွားလိုက်
ဖြစ်ခဲ့သည်။

ဤအဖြစ်ကို အဝနိုင်ငံသားတို့လည်း စိတ်ပျက်လက်ပျက်ဖြစ်နေ
ကြသည်မှာ သေချာသည်။ ထို့ကြောင့် မိုးညှင်းမင်း အလုံးအရင်းနှင့်
ဝင်လာကာ မြို့စားနယ်စား ပဒေသရာ၏တွေကို မဟာမိတ်နည်း၊ စစ်သေနှင့်
နည်းများဖြင့် ရှင်းလင်းလိုက်သောအခါ မိုးညှင်းမင်းကို အားပေးထောက်ခံ
သူများ သောင်းသောင်းဖြဖြ ဖြစ်လာသည်။

သူတို့အားလုံး ဘုရင်သစ်နှင့် နှစ်းတော်သစ်၌ အာရုံစိုက်နေကြ
ခြင်းသည်ပင် ရှင်စောပုအတွက် နားခိုရာ လွှတ်လပ်မှု ဖြစ်လာ၏။

ကန္တာရအလယ်မှ စမ်းရော်ခိုင်ဒေသကလေး တစ်ခုကို ဖက်တွယ်
ခြေချမိခိုန်း၌ မိမိအဘယ်အမှု ပြုရမည့်နည်း။ စမ်းရောကို သောက်ချို့
သုံးဆောင်ကာ အင်အားမွေးရင်းဖြင့် ဒဏ်ရာဗုံလပွဲဖြစ်ခဲ့သော နှလုံးသားကို
မည်သည့်နေရာ၌ ထားသို့မည်နည်း။

မိုးညှင်းမင်းကတော့ နှစ်းတော်သစ်ဆောက်နေပြီ။

မိမိကကော အသစ်အသစ်သော ဘယ်ဘဝကို ဆောက်မည်လဲ။

မိုးညှင်းမင်း၏ နှစ်းတော်သစ်မှာ ဆောက်လုပ်ပြီးစီးသွားလျှင်
သူ၏ဘုန်းလက်ရုံး အာဏာကို ပို၍ ကြီးထွားကျယ်ပြန့်ရေး အတွက်
အသုံးပြုမည့်နှစ်းတော်သစ်။

မိမိဘဝသစ်ကကော မည်သည့်အရာကို တိုးခဲ့ ခိုင်ခန့်အောင် လုပ်မည့်
ဘဝသစ်လဲ။

မိသင် ခပ်တိုးတိုးညည်းဆိုနေသည် ရွှေနားတော်သွင်း ဓရွင်းကို
မကြားတစ်ချက် ကြားတစ်ချက်ရှိ၏။

(၁၀)

“...မှနိပါကိုဝေ၊ သုံးလွှာဖကား၊ မဆွဲစွာစွာ၊
ဝါဆိုခါ့၍၊ ဘာရာထာသီ၊ ပြည်ကိုမှို၍၊ ဝန္တငါး
ယောက်၊ ရှင်တို့မောက်ဝယ်၊ ကြားရောက်ဘဝ်
မမွေက်ကို၊ သံဖြေက်ရဲ့ရဲ့၊ ဟောပေဖြီးမှာ၊ ရေ့ချွဲတ်
ပြုမှာ၊ ဥရုဝေး၊ ကသာပကာ၊ စသည်ညီနောင်
ရှင်တစ်ထောင်အား၊ တိမ်မောင်မိစွာ၊ ဒီနှိုးချွဲ၍”

ဦးပြည်းစိမ်းစိမ်းနှင့် သစ်ခေါက်ဆိုးရောင် သက်န်းတို့ကြောင့် အသားအရေမှာ
ပို၍ ဝင်းဝါနေကြသည်ဟု ထင်ရှု၏။

“ ဒီမှာ ထိုင်တော်မူကြပါ ကိုရင်တို့”

မယ်သင်က ကမ္မာလာနီညို ရောင်ကို ခုံပေါ်သို့ လွှမ်းပေးရင်း
လက်အပ်ချို့လျော်သည်။ ကိုရင်နှစ်ပါးစလုံး ခြေစုရပ်နေရာမှ ခုံပေါ်ဝင်ထိုင်
ကြသည်။ ငယ်ရှုယ်နှစ်ယ်သောအသွင်တွင် နှစ်ပါးစလုံးသာမဏာ သာရှုပွဲဖြင့်
ပြည့်စုံကြကြောင်း တွေ့ရသည်။

ကိုရင်းလေးများရှေ့တွင် ကူးတုပ်ဝပ်ချလိုက်၏။

ဆွဲမျိုးရင်းချာ၊ တူငယ်သားငယ်လေးများကို တွေ့လိုက်ရသလို
ရင်ထဲမှာ တလုပ်လုပ် ကြည်နှီးလာသည်။ ထိုကြည်နှီးစိတ်ဖြင့်ပင် သားငယ်
ဗညားရှုပလေးကို သတိရလိုက်မိသည့်အတွက် ရင်ထဲညို့ကနဲ့ဖြစ်သွား
သေး၏။ သေားတော်လေးအခါနေဆို ကိုးနှစ်ထဲ ရောက်ခဲ့ပြီပေါ့၊
သားလေးကို ဘယ်သောအခါမှ ရှင်သာမဏေ ပြရမှုပါလိမ့်၊ သာသနု့
ဒါယိုကာမ ဘယ်သောအခါမှ ဖြစ်ရမှုပါလိမ့်။ ရင်သွေးငယ်အား ပုံးမြှို့တာ
ရှင်သာမဏေဘောင် သွာတ်သွင်းပြီးခါမှပင် သာသနု့အမွှေ ခံထိုက်သူ၊
ဗုဒ္ဓမြတ်စွာနှင့် ဆွဲတော်မျိုးနှစ်ယ်တော်စပ်ခွင့်ရသူ ဖြစ်ချေမည်။ ယခုတော့...

“ ကိုရင်တို့ဘဲ့ကို အမိန့်ရှိကြပါဦး”

“ ကျူပ်က မမွောက်တဲ့၊ ဒီကိုရင်လေးက မမွောက်တဲ့”

မျက်ခုံးပို၍ထူသော ကိုရင်လေးကဆိုသည်။ နှစ်ပါးစလုံးအသားလတ်လတ် မျက်နာပြည့်ပြည့် မျက်ရစ်မို့မို့ဖြင့် ကြည့်ညိုဖွယ် အဆင်းရှိကြ၏။ ဝဲနေသောစကားပြောသံများကြောင့် ဟံသာဝတီနှစ်ယွား ကိုရင်လေးများဖြစ်သည်ကို သွေးထဲက သိလိုက်လေသည်။

အို...ဟံသာဝတီက...။မျိုးတူနှစ်ယွား သွေးသားချင်းအသံကိုမကြားရသည်မှာ ကြာတောင့်ကြာခဲ့ပြီ။ ဤသို့သော မျက်နာပေါက်မျိုးကိုမမြင်ရသည်မှာကြာတောင့်ကြာခဲ့ပြီ။ ကြည့်နှုံး ဝမ်းသာခြင်းများသည်လိုင်းကြက်ခွပ်များနှင့် နှလုံးအိမ်သို့ တစ်ချက်ပြီးတစ်ချက် ညှင်သာစွာရှိက်ပုတ်လျက် ရှိလေ၏။

“အခ ကိုရင်တို့ ဘယ်ကျောင်းတိုက်မှာ သတင်းသုံးကြသလဲဘူရား”

“စစ်ကိုင်းဆရာတော် ဦးအရိယဓဇ ကျောင်းတိုက်မှာပါ”

ကျော်က ဓမ္မညာဏတဲ့ဟု စဖြေသော ကိုရင်ကပင် ဆက်ပြောနေသည်။ ရှင်ဓမ္မဓမ္မရှိသော ကိုရင်ကမှ ယခုအထိ စကားတစ်စ မပြောသေး။ မျက်လွှာချသည် မဟုတ်သော တည်းပြီးခြင်းဖြင့် ရှေ့နားဆီသို့သာကြည့်နေ၏။

“အဝကို နေ့တိုင်း ဆွမ်းခံထွက်ကြသလား ကိုရင်တို့”

“နေ့တိုင်းပါဘဲ ငုက်နဲ့ ကူးကြတယ်”

“ဆွမ်းကွမ်း မျှတလုံလောက်ကြပါရဲ့လားဘူရား”

“အင်း . . . မျှတပါရဲ့၊ စာဝါတက်ချိန်ငဲ့ရလို့၊ ပြီးတော့ ငုက်မီအောင်လို့အစောပြန်ရတော့ ပြန်ရတာပေါ့လေ၊ အဝက ဆွမ်းခံကိုယ်တော်တွေလိုတော့ ဆွမ်းခွက်ပြည့် သပိတ်ပြည့်ရအောင်ခံချိန်မရပါဘူး”

မေးရင်း ဖြေရင်းဖြင့်ပင် ကိုရင်နစ်ပါး၏ ခြားနားပုံကို သတိထားမိလာ၏။ ရှင်ဓမ္မညာဏသည် သွက်လက် ချက်ချာသောသူ။ ရှင်ဓမ္မဓမ္မရှိကားတည်းပြီးသူ၊ စကားနည်းသူ။ သို့တည်းမဟုတ် ရှင်ဓမ္မရှိသည် နှုတ်ရေးမပြည့်စုံရှာသူများဖြစ်လေမလား။

“ဒီဘက်က ကိုရင်ကကော အမိန့်ရှိပါဉီးဘူရား”

စကားမပြောသော ကိုရင်ကို မေးလျှောက်လိုက်၏။

ရှင်ဓမ္မဓမ္မတိအခါမှ မျက်လွှာတင်၍ လုမ်းကြည့်သည်။ ဖြူစင်သော မျက်ဆန်နှင့် စူးရှာက်မောင်သော သူငယ်အိမ်မှ လေးနက်သောအကြည့်ကိုသတိထားမိသည်။

“ရှင်ဓမ္မညာဏ ပြောတဲ့အတိုင်းပါပဲ”

တိတောင်းစွာပြော၍ အကြည့်ကို ပြန်ရပ်သိမ်းသွား၏။
“စာဝါလိုက်နိုင်ကြပါရဲ့လား ကိုရင်တို့”

“အဝ နေပြည်တော်ကြီးဆိုတာက စာတတ်ပေတတ် တယ်များတာ
ကလား၊ ဒါပေမဲ့ ကျူပ်တို့က အစကတည်းက နှစ်ပါးတိုင်ပင်ပြီး
အားခဲလို့ အညာတာက်လာကြတာ ကြီးစားရတာပေါ့”

ရှင်ဓမ္မညာက ကစကားကို ရှင်ဓမ္မဓရက အဆုံးသတ်ပေး၏။

“စာဝါမလိုက်နိုင် မရှိစေရဘူးလို့ သန္တာနှင့် ချုံကြတာ”

စကားနည်းသော ရှင်ဓမ္မဓရ၏ ၅၇၌ ပြတ်သားရဲစုံသော သဘောကို
လှစ်ခနဲ့မြင်လိုက်ရသည်။

“ တပည့်တော်မဆီကို နေ့စဉ် ဆွမ်းခံဝင်ပါလို့ ပင့်ပါတယ်
ကိုရင်တို့၊ တခြားအိမ်တွေ မလှည့်နဲ့တော့ပေါ့၊ တပည့်တော်မဆီမှာပဲ
ပြည့်စုံမျှတ ရပါစေမယ်၊ ဟိုဘက်ကမ်း ပြန်ကူးဖို့ အခက်အခဲလမ်း
မရှိရအောင် တပည့်တော် ငှက်စိစဉ်ပေးပါမယ်။ ခုအချိန်ကစပြီး ကိုယ့်မယ်
တော်တကာမကြီး အရင်းအချာလို့ အောက်မဲ့ ကြပါဘုရား”

“ကောင်းပါပြီ တကာမကြီး”

ရှင်ဓမ္မညာက လက်ခံစကားဖြင့် တုံးပြန်၏။ သို့သော် တစ်ချိန်လုံး
ငြိမ်နေသော ရှင်ဓမ္မဓရက ခြားနားသော စကားကို ဆိုလေသည်။

“တကာမကြီး ဝန်လေးများနေမလား”

“အို...ဘာကြောင့် ဝန်လေးရမှားလည်းကိုရင်၊ အခုလျောက်နေတဲ့
တကာမကြီးဟာ တခြားသူမဟုတ်ဘူး၊ ဟံသာဝတီကနေ ရောက်နေတဲ့
မိဖုရား ရှင်စောပုဆိုတာ ကိုရင်မေ့သွားပြီထင်တယ်”

မိသင်က တရင်းတနီး ဝင်၍လျောက်၏။

ရှင်ဓမ္မဓရ၏ ထူထဲဖြောင့်စင်းသော မျက်မောင်သည် မဆိုစလောက်
ကျိုးသွား၏။ ထိုနောက်...

“တကာမကြီးဟာ မိဖုရား ရှင်စောပုဆိုတာ ကျူပ်တို့ သိပါတယ်။
အဝန်းတော်ထဲက အထင်ကရ မိဖုရားကြီးဆိုတာ သိလို့လည်း ဝန်လေးနေ
မလားလို့ပြောတာပါ”

“ဘာကြောင့်ပါလိမ့် ကိုရင်”

“ကျူပ်တို့ နှစ်ပါးစလုံးက ဟံသာဝတီနှင့်တွေ့၊ တကာမကြီးဆီ
နံနက်တိုင်း ဆွမ်းခံဝင်ထွက်နေလို့ သင့်ပါမလား”

အံ့သွေးရ၏။ စကားနည်းသူလား၊ နှုတ်ရေးမကြွယ်တတ်သူလားဟု ထင်ခဲ့သော အထင်မှာ မှားယွင်းသွားလေပြီ။ ရှင်ဓမ္မဓရသည် ဆိုရေးရှိက ဆိုအပ်စွဟူသော သဘာဝရှိသူပေပင်။ ထိုထက်မူ ဆွမ်းကွမ်း ကိစ္စ အဆင်ပြေရေးထက်၊ ဆွမ်းကွမ်း တကာမကြီး အနေအထားအား ထည့်သွင်းမျှော်ခေါ် စဉ်းစားတတ်ပုံကို သဘောကျသွား၏။ ရှင်ဓမ္မဓရသည် နှစ်ဖက်မျှော်ကြည့်တတ်သောသူဖြစ်လေမည်။ ရှင်ဓမ္မညာဏကားနှုတ်ရေးကြွယ် သလို အဆုံးအဖြတ်မြန်သူဖြစ်မည်ဟု ကိုရင်နှစ်ပါးအား နှိုင်းယူဉ်သုံးသပ် မိ၏။

“အဲဒါအတွက် ဘာမှုဝန်လေးစရာမရှိပါဘူးကိုရင်၊ တပည့်တော် မမှာကိုယ့်သွေးသားချင်းလိုပဲ ကိုရင်တို့နဲ့ ဆုံးရဖူးရတာကို ဝမ်းသာလှပါပြီ။ တပည့်တော်မ ပင့်တဲ့ဆွမ်းကို ခံယူခြင်းဖြင့် နိစ္စဘတ် အလှူဒါန မြောက် အောင်ကိုရင်တို့က ချီးမြှုင့် လက်ခံပေးစေချင်တယ်လေ”

“လှူဒါန်းမယ့် အလှူရှင်ရဲ့ ပင့်ဖိတ်ချက်ကို အလှူခံပုဂ္ဂိုလ်ဆိုတာ မငြင်းပယ်စကောင်းပါဘူး၊ ကျူပ်တို့လက်ခံပါတယ်”

“ဝမ်းသာလိုက်တာ ကိုရင်တို့ရယ်၊ ဆွမ်းကွမ်းအပြင်မှာ အခြား ပစ္စည်းလေးပါးလည်း လိုအပ်သမျှ မိန့်ကြပါ၊ တပည့်တော်မကို ကုသိုလ် ပေးကြပါ”

“ကုသိုလ်ဆိုတာ စိတ်ကနှလုံးသွင်းမှန်မ တကယ့်ကုသိုလ်ရတယ် တကာမကြီး”

ရှင်ဓမ္မဓရသည် တီးမှမြှုပ်သည့် စည်ကြီးအလားဟု သိရပေပြီ။
“ကိုင်း...ကျူပ်တို့ကြွေမယ်”

ရှင်ဓမ္မညာဏ ကပြောပြောဆိုဆိုထပ်ရင်း သက်နှုံးကို ချပ်ချုပ် ယပ်ယပ်ဖြစ်အောင်ပြုပြင်သည်။ သိုက်မြိုက်သော အမူအရာကို တွေ့ရ၏။ သည်ကိုရင်လေးကလည်း တစ်မျိုးကြည်ညိုစရာပင်။

သပိတ်နှင့် ဆွမ်းအုပ်ခွက်များသို့ လုံလောက်စွာလောင်းထည့် လှူဒါန်းကာ လက်ထိရောက် ကပ်လိုက်၏။

“တကာမကြီး ရှင်စောပုရော၊ ဟိုဒါကာမကြီးရော၊ ကျူပ်တို့ကြွေားမယ်နော်၊ ကျောင်းရောက်ရင် ဆရာတော်ကို လျှောက်လိုက်ပါမယ်”

ရှင်ဓမ္မညာဏ နှုတ်ချီးစွာပြောနေချီးနှုံး ရှင်ဓမ္မဓရသည် ပြန်လည်တိတ်ဆိတ်နေ၏။ သပိတ်ကို ပွေ့သော လက်မောင်းတစ်လျှောက်

တစ်နေရာတွင် ရုံလိပ်ထားသည့် သက်နှုန်းစ တစ်နေရာဖွား၏နေသည်ကို သတိထားလိုက်မိသည်။

သို့ . . . ကိုရင်လေးတို့မှာ သက်နှုန်းလည်း လုံလောက်ဟန်မရှိကြပါ လားဟာ တွေးမိကာ နောက်နေ့တွင် သက်နှုန်းတစ်စုံစီ ကပ်ရန်ကိုပါ ကြိုတင် အတွေးရောက်သွားသည်။

ကိုရင်နှစ်ပါး နှစ်းဆောင်အကျွဲမှ ကွယ်ပျောက်သွားသည်အထိ မျှက်စိတစ်ဆုံးကြည့်ရင်းမှ သွှေ့ပြုပိတိဖြင့် ပြောဖြစ်လေသည်။

“မိသင်ရယ် ငါစိတ်ထဲကြည့်နှုံးလိုက်တာ၊ ဟံသာဝတီက စာသင် သားကိုရင်လေးတွေနဲ့မှ ဆိုက်ဆိုက်ဖြူက်ဖြူက် တွေ့ရပလေ၊ ဒါကြောင့် လေသာဆောင်ကနေ လုမ်းမြင်လိုက်ကတည်းက ငါစိတ်ထဲတစ်မျိုးကြီး ဖြစ်သွားပြီး ညီးကိုမရအရ အပင့်ခိုင်းလိုက်တာ၊ ရတနာသုံးပါးတန်ခိုး တော်ပေပွဲကွယ်၊ သူဂတောရှုက်တော် အဓိဋ္ဌာန်ကိုးထောင်ပြည့်မြောက်တဲ့ နေ့မှာ ဒီကိုရင်လေးနှစ်ပါးကို ငါပင့်ခွင့်ရတယ်၊ ကောင်းသောစကား၊ ကောင်းသောသတင်းဆိုရခြင်း၊ ကြားရခြင်း၊ ကြံ့ရခြင်းပါပွဲကွယ်”

ထိုညွှေ့က သားငယ်လေး ဗညားရူပကို သက်နှုန်းဝတ်ဖြင့် အိပ်မက် ထဲမှာတွေ့ရသော်လည်း ငါးတဝါးဖြစ်နေ၏။ သား ကိုရင်လေးက အိပ်မက်ထဲတွင် တကာမကြီးဟု မခေါ်ဘဲ ချွေနှုန်းရှင်မိဖုရားကြီးဟု ခေါ်သဖြင့် အိပ်မက်မှ မောပန်းစွာ လန့်နှီးခဲ့၏။

သို့သော် အစွဲအလမ်းဖြင့် မြင်မက်သောအိပ်မက်ကို အသာအယာ ဖျောက်ကာ နောက်နေ့နံနက် စစ်ကိုင်းမှ ကြွဲလာကြမည့် ဆွမ်းခံကိုရင်လေး နှစ်ပါးထဲ အာရုံပြောင်းယူလိုက်သည်။ ရှင်ဓမ္မခရ ပြောသွားသောစကားလေး တစ်ခွန်းကိုလည်း ဖျော်ကနဲ့ သတိရမိ၏။

ကုသိုလ်ဆိုတာ စိတ်ကန့်လုံးသွင်းမှန်မှ တကယ့်ကုသိုလ်ရတယ် တကာမကြီး။

* * *

စစ်ကိုင်းနှင့် အဝကူးရန် ငှက်သမ္မာန်တစ်စင်းကို သီးခြားစီစဉ်ကာ ငှက်သမားကိုလည်း မိသင်၏ ပန်တျောတပည့်မ တစ်ဦးနှင့် သားချင်း တော်စပ်သူအား အခဆု လာဘ်ပေး၍ သီးခြား ငှားရမ်းလိုက်သည်။ မိသင်မှ တစ်ဆင့် ကိုရင်လေးနှစ်ပါး ငှက်စီးရင်း ဘာတွေပြောကြသည်ကို

နားစွင့်ရန် ငုက်သမားကိုမှာထားလိုက်သည်။ ငုက်သမားကပြာ၏။

“ကိုရင်ခမ္မာောကလား ဟိုမျက်ခုံးပိုတူပြီး အသားပိုဖြူတဲ့ ကိုရင်လေးလေ၊ အဲဒီကိုယ်တော်လေးကတော့ စကားတတ်မှတတ်ပဲ၊ ဟံသာဝတီအကြောင်းတွေလည်းမေးကြည် တော့ ပြောပြတာနဲ့ အတော်နှုံးစပ်တဲ့ ကိုရင်လေး၊ အင်း...ဟိုကိုရင်ကတော့ စကားနည်းမှနည်း၊ ကြည့်နေအချယ်ရောက်လာကြရင် ကိုရင်ခမ္မာောကက၊ ခမ္မကထိကအကျော်အမော်ဖြစ်လိမ့်မယ်၊ ဟိုကိုရင်ခမ္မာောကလား၊ သူကတော့ စကားကလည်းနည်း၊ မျက်နှာကလည်းတည်ဆိုတော့ အဲ...စာပေပို့ချတဲ့ ကျောင်းထိုင်ဆရာဘုန်းကြီးပဖြစ်မှာပါ”

မိသင်ကလည်း တရာ်တရ ပြာ၏။

“သခင်မရဲ့... ကိုရင်ခမ္မာောကလား၊ ဒီအချယ်လေးနဲ့တရားဟောအပြာ အစွမ်းအစပြနေပြီ၊ အဝန်ပြည်တော်မှာ ကျွန်ုင်မစောင်းအတီး၊ တေးအဆိုသင်ပေးတာတွေ ဘာတွေပြောပြတော့ ပန်တူဥာသဘင်သည် များဟာ စိတ်ထားမတတ်ရင် ပဟာသ ငရဲကျတတ်တယ်ဆိုပြီးဝဲဗျားကြောင်းတွေ ဘာတွေနဲ့ တရားဟောသွားသေးတယ် သခင်မရဲ့”

“ကိုရင်ခမ္မာောကကောကွဲ့”

“ငရဲဆိုတာ သေလွန်ပြီးမှ ကျတာလဲရှိသလို ရဘဝမှာတွင် ကျခံရတတ်တာလည်းရှိတယ်...တဲ့၊ တုံးတိတိကြီး ပြောသွားတယ်လဲ”

ဘဝရပ်တည်ရှင်သန်မှူလေးသည် အနည်းငယ်တော့ အဓိပ္ပာယ်ရှိလာပြီထင်၏။ နာကြည်းချက်တွေ၊ သောကပရီဒေဝတွေ၊ ဆောက်တည်မဲ့ များပါဒေတွေဖြင့် လေးငါးနှစ်တို့ ကာလပတ်လုံး အလူးလူးအလိမ်းလိမ်းရှိခဲ့ရာမှ ယခုတော့ ကန္တာရအလယ်မှ စမ်းအိုင်လေးတစ်ခုကို သောက်ချိုးခွင့်ရှုံးပေပြီ။

ဟံသာဝတီနှယ် ကိုရင်လေးနှစ်ပါးသည် ခမ္မအမြိုက်တည်းဟူသောထိုစမ်းအိုင်ကမ်းနားတွင် ပေါက်ရောက်နေသော သစ်ပင်လေးနှစ်ပင်ဖြစ်ချို့မည်။

မိုးညှင်းမင်းတရား၏ နှစ်းတော်သစ်မှာ တစ်စတစ်စရုပ်လုံးကြွောသည်ဟံသာဝတီသည်။

ရှင်စော့မှာလည်း ဘဝအသစ် မဟုတ်သော်မှ အမိုးအကာအင်းသစ်လေးများ လဲလှယ်တပ်ဆင်ခွင့်ရနေပြီဟု စိတ်ထဲမှ ကျူးရင့်မိလာသည်။

မိဖုရား၊ မူးမတ်၊ ရဲမက်၊ မောင်းမ၊ မင်းလှလင်တို့၊ အားလုံး
ပျော်ရွင် တက်ကြနေကြသည်။ အဆောင်ရ မိဖုရားထံများသည် ရတနာ
လက်ဝတ်များကို အပြိုင်အဆိုင် ထုတ်ဝတ်ဆင်ကြသည်။ မြို့စောင့်တပ်
နှစ်းတော်စောင့်တပ်၊ ကိုယ်ရုံတော်တပ်များလည်း ဝတ်စုံ၊ ခါးစည်း
အသစ်ကျပ်ချွဲတ် ဖြင့် တောက်ပနေကြသည်။

နှစ်းတော်သစ်ကြီး ဆောက်လုပ်ပြီးစီးသွားပေပြီ။

နှစ်းတော်သစ်တက်ပဲ့၊ သဘင်အခမ်းအနားကြီးကို ကြည့်ရင်း
စိတ်ထဲမှ မောလာ၏။ စည်သံ၊ ခရာသင်းသံ၊ ပတ်သာသံများ နေရာအနဲ့မှ
ထွက်ပေါ်နေသည်။ မိသင်၏ တပည့်မများက စောင်းပြင်းနှင့် ပုလွှေအဖွဲ့
ဖွဲ့ထားကြသည်။ နှစ်းတော်သစ်ကြီးမှာ ဟသံဃာပဒါးရောင် နီနီရဲရဲ၊ ရွှေရောင်
ဂိုးဂိုးဝင်းဝင်းတို့ဖြင့် မျက်စကျိန်းချင်စရာ...

ဟူးရားပညာရှိများက သပြေပန်းစည်းနှင့် ရွှေအိုးများကို ကိုင်ဆောင်
ရင်း၊ ဘုရင်မင်းမြတ်ကြအလာကို စောင့်မြော်နေကြ၏။ အခါတော်ပေး
ပုဏ္ဏားများက ခရာသင်းမှုတ်မည့်သူများကို အချက်ပေးရန် အသင့်ရှိနေ
ကြသည်။ ထွက်စည်တော်အဖွဲ့နှင့် ဝင်စည်တော်အဖွဲ့နှစ်ဖွဲ့က ခရာသင်း
မှုတ်မည့်သူများ၏ လျှပ်ရှားမှုကို မျက်တောင်မခတ်စောင့်ကြည့်နေသည်။

နှစ်းတွင်းသဘင်အဖွဲ့က တာဝတီသာ နတ်နှစ်းကြီးသည် ကမ္ဘာ
မြေပြင်ထက်၊ အဝရွှေမြို့တော်အဖြစ် ကူးပြောင်းရောက်ရှိလာပြီဟု
အဓိပါယ်ရသော တေးချင်းကို စုပေါင်းသီကျိုးနေကြသည်။

တောက်ပသော ရောင်စုံများ၊ ရတနာ ရွှေ ငွေ ကျောက်မျက်များ၊
တံခွန်အလုံများ၊ ထိုးဖြူများ၊ ထိုးထိုးထောင်ထောင် သိုင်းနှင့်ကျိုင်းများ၊
ပန်းပေါင်းသီမွေးရန်းများ၊ တူရိယာသံများ၊ ပျော်ရွင်တက်ကြမျက်နှာများ၊
အားလုံးကို ကြည့်ရင်း စိတ်ထဲမှာ အလိုလို ကျဉ်းကျပ်လာသည်။

နှစ်းရ မိဖုရားကြီး တစ်ပါးအနေဖြင့် မည်သို့မျှရောင်လွှဲ၍ မဖြစ်
သောကြောင့်သာ၊ နှစ်းတော်သစ်တက်ပဲ့သဘင်သို့ တက်ရောက်ခဲ့ရခြင်း
ဖြစ်၏။ စိတ်ကမူကား၊ စစ်ကိုင်းဘက်ကမ်းမှ ဆရာတော် ဦးအရိုကော်
ကျောင်းတို့က်သို့ရောက်နေသည်။ နှစ်းတော်သစ်တက်ပဲ့သဘင်ကြီး
မြန်မြန်ပြီးမှ စစ်ကိုင်းဘက် အချိန်မီ ကူးနိုင်မည်။ နက်ဖြန်သိမ်ဆင်း
လောင်းဖို့ သံယာများအား ဆွမ်းဘောဇ် လျှို့ဝါန်းလုပ်ကျွေးဖို့သာ စိတ်စော
နေသည်။

နက်ဖြန်...ရှင်ဓမ္မဓရနှင့် ရှင်ဓမ္မညာကတို့၏ ပဋိုံးတက်ပဲ့...
ယနေ့... နှစ်းတော်သစ် တက်ပဲ့...

မိုးည့်းမင်းတရား၊ ကြွေအလာကို အသင့်စောင့် နေရသော
အပြင်စမှတ်ဆောင် သတ်မှတ်နေရာတွင် ထိုင်ရင်း၊ စိတ်မသက်မသာ
ဖြစ်နေ၏။ တိုင်လုံး နီနီရဲရဲ ဝင်းဝင်းဝါဝါကြီးတွေကို ကျော်လျက်၊
ဟိုး...တစ်ဖက်ဆီက သီဟာသနပလွှင်ကို လုမ်းမြင်ရသည်။

မိုးည့်းမင်းတရားလည်းအဆင်သင့် ရှိနေလောက်ပြီ။ သို့သော်
ဟူးရားပုလ္လားများ၊ အခါတော်ပေးသည့်အချိန်နှင့် အတိအကျသာ နှစ်းတော်
သစ် သီဟာသန ခန်းမဆောင်ထဲ လုမ်းကြွောင်ကြရမည် ဖြစ်သည်။
မိမိလည်း ဘုရင်မင်းမြတ်ကြချိရာတွင် မိဖုရားကြီး တစ်ပါးအနေဖြင့်
နောက်မှ လိုက်ပါပေးရမည်ဖြစ်သည်။ သို့သော် တစ်ခုသေချာသည်ကတော့
မိုးည့်းမင်း၏နောက် မိဖုရားရှင်မြတ်လိုက်ပါမည်။ ရှင်မြတ်နောက်တွင်
ရှင်ဘို့မယ် လိုက်ပါမည်။ ရှင်စောယ့်ကား တတိယနေရာ။

ဘယ်နေရာကမှ လိုက်ပါမနေဘဲ စစ်ကိုင်းဘက်သို့သာ ကူးလိုက်ချင်
တော့သည်။ ရဟန်းလောင်း နှစ်ပါးအတွက် ပစ္စည်းလေးပါးတို့ကို
အသင့်စိမ့်ပြီးဖြစ်သော်လည်း သိမ်ဆင်းလောင်းဖို့ ဆွမ်းကျွေးဖို့ ပြင်ဆင်ရ
ဦးမည်။ ချက်ရေးပြုတ်ရေးတွေ အဆင်ပြေမှ ပြေပါလေစ...။

လူပ်လူပ်ချွေးဖြစ်သွား၏။

မင်းတရား ကြချိတော်မူလာပြီဖြစ်သည်။

စည်တော်ရွမ်းသံ တိမ်န်းဗိန်းမြှည်လာသည်။

နှစ်းတော်သစ်၊ သီဟာသန ခန်းမကြီးထဲမှာ အစုလိုက် အစုလိုက်
နေရယူရင်း ကျေတ်စီဖြစ်နေသူများ အားလုံး ချက်ချင်းပင်
ပြုမျက်နှားကာ မျက်နှာကို ကြမ်းပြင်တွင်အပ်လျက် ဒူးတုပ်ပျော်ဝတ်လိုက်
ကြသည်။

မိုးည့်းမင်း အတွင်းစမှတ်ဆောင်ထဲဝင်လာ၏။

နောက်ပါးမှ ရှင်မြတ်သည် ဘုရင်နှင့်အရောင်တူ ဖြူဗုသော
ဝတ်စုနှင့်ချွေခြည်ဖောက် ဝဝါရှည်ကြီးကို လွှမ်းခြံလာသည်။ သူ့နောက်မှ
ရှင်ဘို့မယ်ကား ရဲရဲနီသော ဝတ်စုဖြင့် တစ်ကိုယ်လုံးညွတ်နေသော
ပတ္တမြားရတနာများဖြင့်။ မျက်နှာထားကလည်း တင်းမာလျက်။ စူးရဲ့
ဝင့်ကြားသူ့အဆင်းကိုကြည့်ရင်း ရှင်ဘို့မယ်၏ တုဖက်ကင်းသော

အလှကိုတော့ ကျိုတ်၍ ချိုးကျိုးမိလေသည်။

ရှင်ဘို့မယ်နောက်မှ နှစ်လုမ်းသုံးလမ်းစာ ခွာလျက် လိုက်ပါလာ ခဲ့သည်။ စစ်ကိုင်းဘက် တစ်ခါတည်းကူးမည်ဖြစ်သဖြင့် အဆင်သင့်လွှမ်း လာသော ရွားနှစ်ရောင်ခြိုပါသည် စိန်ရောင် မြေရောင် ရွှေရောင် ဖြိုးဖြိုးပြက်နေသော သဘင်အခေါ်အနားကြီးအလယ်၌ တစ်ဘာသာ ဖြစ်ကောင်းဖြစ်နေမည်။ မတတ်နိုင်။

ခရာသင်းသံများ အူ၍ ပေါ်လာသည်။

စိန်းဗိန်းစည်သံနှင့် ရဲရဲ လင်းကွင်းသံကြီးက နားမှ တစ်ဆင့် ရင်ထဲအထိ အလုံးအရင်းဖြင့် ဝင်သည်။ ပန်းပေါက်ပေါက်တို့က ပါးပြင် ပခုံးဆီသို့ ထိမှန်လာကြသည်။ မဖော်စတမ်း ငှဲထားသော မျက်နှာများ၊ နှုံးပြင်များအလယ်မှ ဖြတ်လျှောက်ရင်း မှူးနောက်နောက်ကြီး ဖြစ်လာသည်။

အသင့်စီမံသတ်မှတ်ပြီးသော သလွန်တွင် ဝင်ထိုင်ရင်း မွန်းကျပ် စွာဖြင့် အသက်ပြင်းပြင်း တစ်ချက်ရှုရှိက်လိုက်သော်လည်း ပန်းပေါင်း ဆီနှဲ့သာနဲ့က ချိုအိစ္စးရဲဝင်လာသဖြင့် ကမန်းကတန်း အသက်ပြန်မှုတ်ထုတ် လိုက်ရ၏။

ဟူးရားတို့ စတင်ရွတ်ဖတ်နေကြပြီ။

လျာလိပ်သံနှင့်ဌာန်ပြည့်မာန်ပြည့် နှုတ်ထွက်သံများက ဗလုံးဗတ္တား ဖြစ်နေသည်။ ရှေ့မောက်ရှိ ကွမ်းအစ်း လက်ဖက်အုပ်များပေါ်မှ ရွှေရေးမှုနှစ်များကို အင့်သား ငေးကြည့်နေမိသည်။ ဟူးရားတစ်ယောက်က မကိုဇ်တော် ကို သယ်ဆောင်လာသည်။ နောက်တစ်ယောက်က သန်လျက်..... နောက်တစ်ယောက် သားမြီးယပ်...။

ဘာတွေမှန်းမသဲကွဲတော့။

အမြင်အာရုံတွေ ဝေဝါးပြီး နားထဲမှာ အူလာသည်။

တဗိန်းဗိန်းစည်သံကြီးကလည်း ရင်တုန်ပန်းတုန်စရာ။

အခါတော်ပေး အချိန်ကာလ၊ သတ်မှတ်ထားသည့် အတိုင်းအတာ တို့တောင်းသဖြင့်သာ တော်သေးတော့သည်။

သလွန်မှ အထတွင် မိုက်ခနဲဖြစ်ချင်သည်။ သီဟာသန ပေါ်မှ ဆင်းလာသော မိုးဉာဏ်းမင်း၏ အသံကိုကြားလိုက်ရသည်။

“မိဖုရားကြီး ကိုယ်လက်မအီမကျွန်းရှိတယ်နဲ့တူတယ်

အဆောင်တော်ပြန်ပြီး နားနေလိုက်ပါလား”

သူ့ကိုပင် ကျျေးဇူးတင်ရသေးတော့၏။

မမျှော်လင့်ဘဲရောက်လာသဖြင့် အံ့သရသည်။

မိုးညှင်းမင်းသည် မွန်းလွှဲအချိန်တွင် အဆောင်သို့ ရောက်လာ၏။
နှစ်းသစ်တက်ပွဲ ဘိသေက ဝတ်စုဖြင့် မဟုတ်တော့။ သူ့ကိုယ်ပေါ်တွင်
ချပ်ဝတ်တန်ဆာဆင်ယင်ထားသည်။ သူသည် စစ်ပွဲဝင်ချပ်ဝတ်တန်ဆာကို
နှစ်သက်စွာ ဝတ်ဆင်လေ့ရှိသူပင်။

စစ်ကိုင်းဘက်ကူးရန် စီမံနေသောကြောင့် အထူပ်အပိုးများ
တောင်းကြီးတောင်းကယ်များ စီရှုရှိ ရှိနေသည်။ မိုးညှင်းမင်းကလည်း
ထိုပစ္စည်းတွေကိုကြည့်ရင်း အံ့အားသင့်နေပုံရသည်။

“မို့ဖုရားကြီး ကျွန်းခန့်မသာဘူးလားလို့ လာမေးတာပါ။ သဘင်မှာ
တုန်းက ကြည့်ရတာ မျက်နှာဖြူရော်ရော်နဲ့မို့”

အရေးတယူလာမေးဖော်ရသည်ကိုပင် ကျေးဇူးတင်ရမလိုဖြစ်သည်။
သို့သော် မိုးညှင်းမင်း၏ အမူအရာသည် ခါတိုင်းလိုပင် လျှိုက်လဲ
နွေးတွေးခြင်းမရှိ။ ဝတ်ကျေ ဝတ်ကုန်သာ ဖြစ်လေသည်။

“ခေါင်းတွေနောက်သွားလို့ပါ၊ အခုကောင်းသွားပါပြီ”

ထုံးစံအတိုင်း မိမိကလည်း ခပ်မှန်မှန်ပင် ပြောလိုက်၏။

“တောင်းတွေ ပလုံးတွေနဲ့ပါလား မို့ဖုရားကြီး”

“ဟုတ်ပါတယ်၊ စစ်ကိုင်းဘက်ကမ်း ခဏကူးမလို့ပါ၊ ရဟန်း
လောင်း သိမ်ဝင်သိမ်ဆင်းပွဲလေးရှိတယ်၊ ကိုယ်တိုင်ပစ္စည်းလေးပါး
ဒါယိုကာမ ခံထားတာမို့”

“ကြော်... ကြော်... နံနက်တိုင်း ဆွမ်းခံဝင်တယ်ဆိုတဲ့ ရှင်နှစ်
ပါးလား”

“ဟုတ်ပါတယ်”

“သာဓာခေါ်ပါတယ်၊ ဘာများလိုအပ်သေးသလဲ၊ အလိုရှိတာမှန်သမျှ
မိန့်ပါ၊ ချွေတိုက်တော်ကနေ ထုတ်ယူပါ မို့ဖုရားကြီး”

“ကျေးဇူးကြီးလုပါတယ်၊ ပြည့်စုံပါတယ်”

နှစ်ဦးစလုံး ဆက်ပြောစရာ စကားမရှိတော့သလို ဖြစ်သွား၏။
ခဏကြောမှ မိုးညှင်းမင်း စကားဆက်သည်။

“မို့ဖုရားကြီး အနေနဲ့ ကုသိုလ်ရေးမှာ မွေ့ပျော်နေတာကို ကျွန်းပို့
အများကြီး ဝမ်းသာမိပါတယ်၊ ကျွန်းပို့ အမို့တော့ နိုင်ငံတော်
အေးချမ်းဖို့ တိုင်းသားပြည်သူများ ချမ်းမေ့ကြဖို့ လုပ်စရာတွေ ရှိနေ
သေးတယ်၊ အရေးတော်များကလည်း မပြီးမပြတ် ရှိနေသေးတယ်၊

ကုသိလ်အမှားက် လူညွှန်ချင်ပေမဲ့၊ အခွင့်မသာသေးဘူးလေ ”

စကားပြောရင်းဖြင့် မိုးညှင်းမင်း၏ ပံ့ကြားကြား ကိုယ်ရည်သွေး
တတ်သော စရိတ်သည် ခေါင်းပြုထွက်လာ၏။ နိုင်ငံတော် တိုင်းသား
ပြည်သူဟူသော စကားလုံးနေရာတွင် ကိုယ့်ရဲ့ဘုန်းလက်ရုံး အာဏာဟူသော
စကားလုံးကို အစားထိုးလိုက်ခြင်းက ပို၍ မှန်ပေမည်ဟု အတွေးရောက်
မိသည်။

ယခုလည်း သူ့ကိုယ်ပေါ်မှ ချပ်ဝတ်ကို ဆင်မြန်းလျက်ပင်။

“မင်းငယ်ကျော်ထင်တစ်ယောက် ပင်လယ်မြို့ ရောက်နေပြီလေ ။
မိဖုရားကြီး မှတ်မိပါလိမ့်မယ်။ တရရှုဗားရဲ့မြေးတော်စပ်တယ်၊ မိဖုရားကြီး
တိုကို ပုခန်းကနေ ပြန်ခေါ်ခဲ့တုန်းက သူ့ကို သစ်ဆိမ့်မှ ထားခဲ့တယ်။
သူ့က ရော့နာကနေ အင်အားစု ဖီဆန်ပြီး အုန်းပေါင်အားကိုးနဲ့
ပင်လယ်မြို့ထဲ ဝင်နေတယ်၊ အီမာရွှေ ဥပရာဇာကို အလုံးအရင်းနဲ့
လွှတ်ရလိမ့်ဦးမယ်”

ဒါတွေ ဘာကြောင့် မိမိအား လာပြောနေရသနည်းဟု စိတ်ပေါက်
ပေါက်နှင့် အော်လွှတ်လိုက်ချင်၏။ ဖီဆန်သည်။ ပုန်စားသည်။ နှိမ်နင်းသည်။
သစ္စာပေးသည်။ မဟာမိတ်ပြုသည်။ ဒါတွေနဲ့ပဲ တော်ကြီးတို့ ဘုရင်တွေ၊
နယ်စားမြို့စား၊ ထိုးနှင့်ပြိုင်တွေ အချိန်ကုန်နေကြတော့မှာလားဟု အရပ်သူ
တစ်ယောက်လေသံမျိုးဖြင့် မေးလိုက်ချင်၏။

“ရမည်းသင်းစားနဲ့တောင်တွင်းစားတို့ကလည်း ရပ်စောက်၊ နောင်
မွန်ကို အမြိုပြုပြီး ထောင်ထားခြားနားချင်ကြတယ်၊ အုန်းပေါင်ကတော့
ပဏ္ဍာလွှတ်ပြီး မဟာမိတ်ပြုလို့ ရကောင်းရဲ့”

စစ်ပွဲတွေအကြောင်းပြောရင်း မိုးညှင်းမင်းသည် သူ့ကိုယ်သူ
အဝရွှေနှင့်ရှင် နှင့်တော်သစ်သခင် ဘုရင်တစ်ပါးဖြစ်သည်ကို ပို၍ ပို၍
ရုပ်လုံးကြီးထွားလာစေနဲ့ ပြသနေခြင်းဖြစ်ကြောင်း သဘောပေါက်လာမိလေ
သည်။ တစ်ချိန်သောအခါက တပ်မှုးး မိုးညှင်းသတိုးအဖြစ် သူ့အပေါ်
မိမိဆက်ဆံခဲ့သည်ကို သူလည်း မှတ်ထားဟန်တူသည်။ ယခုတိုင်အောင်
လည်း ရွှေနှင့်ရှင် ရာတေစ်ပါးအဖြစ် မိုးညှင်းမင်းကို မိမိမြင်၍မရသေးတာ
အမှန်ဖြစ်သည်။ သြော်...တကယ်တော့ မိုးညှင်းမင်းသည် မိမိကျွန်းခန်း
မသာသည်ကို မေးဖို့လာသည်ဟု အယောင်ပြကာ သူ့အတ္ထကို ထုတ်ဖော်
လှစ်ဟနေခြင်းပါကလား။

“အင်း...မိဖုရားကြီးတို့ အလူ။ဒါနကို အမျှပေးဝေမှပဲ ကျွန်ုပ်တို့ လည်း သာဓရခေါ်ပြီး ကုသိလ်ယူရှုံးမယ်၊ အဝန်င်းတော်ကြီး တည်၌မဲ့ ရင်တော့ ရတနာသုံးပါးအမှုကို အားသွန်ပြရမယ်၊ အခုလိုပဲ စစ်မက်ရေးတွေနဲ့ ထွေးပတ်နေရင်း စစ်ကိုင်းမှာ ရတနာစေတိ ကျောင်းတော်ရယ်၊ ရန်အောင် မြင်ဘုရား၊ ညောင်ရမ်းမှာလဲ ချက်ဖြူတ်ဒေသမှာ စည်းခံနဲ့ ချွဲကျောင်းတော် များတည်ဖို့ လုံးပန်းနေရတယ်၊ ကိုင်း... အချိန်လင့်ရော့မယ်”

စစ်မက်ရေးရာများကို ပြောရင်း ဘုရားစေတိနှင့်ကျောင်းတော်များ ဆောက်လုပ်ရန် စိတ်သန်နေကြောင်း၊ စကားစပ်သဖြင့် ဆောက်ရှာပေးသေး သည်ဟု အောက်မေ့ရလေသည်။ မိုးညှင်းမင်းသည် တရရားတို့ကို ကျေးတောင်ညိုတို့လို့မဟုတ်ဘဲ ထက်မြှက်သော ဘုရင်ဖြစ်ကြောင်းကား သံသယဖြစ်ဖွယ်မရှိ၊ သို့သော် မိမိ၏ အနာတရ အသည်းနှလုံးမှ သူ့အပေါ် ခင်မင်လေးစားစိတ် ပေါ်ပေါက်မလာသည်က ခက်သည်။

မိုးညှင်းမင်းပြန်သွားပြီးနောက် မိသင်ကမေးသည်။

“ချွဲနှစ်းရှင် ဘာကြောင့် ကြွလာတာလဲသခင်မ”

“ငါနေမကောင်း ထိုင်မသာရှိသလားလို့ လာမေးတယ် ပြောတာ ပါပဲကွယ်၊ အမှုန်ကတော့ ငါကော၊ မိုးညှင်းမင်းကော ဘယ်သူများ နေကောင်းထိုင်သာ ရှိကြလို့လဲ၊ ကိုလေသာတွေ၊ သံယောဇ္ဈားတွေ သမှုဒယတွေ၊ တဏ္ဍာဥပါဒါနတွေနဲ့ အကုန်လုံး စိတ်ကျွန်းမာမှ ချို့ယွင်း နေကြတာချည်းပါဘဲ”

“ကျွန်ုမအထင်တော့ မိုးညှင်းမင်းဟာ...”

မိသင်တွေးတွေးဆဆဖြင့် စကားဆက်ပြောမည့်ဟန်ရှိသည်။

“ကဲပါကွယ်... ပစ္စည်းတွေသယ်ကြတော့ နေစောင်းလို့ ရေတက် ကြမ်းရှင် အနောက်ဖက်ကမ်း အကူးရခက်နေမယ်၊ ဟိုမှာလည်း ပြင်စရာဆင်စရာတွေ အများကြီး”

နှစ်းတော်သစ်ကြီးဆီမှ တူရှိယာသံများ သဲသဲကြားရ၏။

သူတို့တစ်တွေ ပွဲသဘင်ဆင်ယင်လို့ မပြီးကြသေး။

ရှားနှစ်ရောင် ယောကိုတာက်ပုဝါကို ကိုယ်ပေါ်သို့ တင်းတင်း ကြပ်ကြပ်ဆွဲစွေ မြို့လွှမ်းလိုက်လေသည်။

(၁၁)

“ယရ မင်းစစ်၊ ကေရာင်မြတ် ယျား၊
 မိမိရားဟု၊ ထင်ရှားထူးလည်၊ ဖြစ်ရသည်ကား၊
 မရှည်ယောက်ယက်၊ တစ်သက်လျာမျှ၊ နှစ်းလျှ
 တတ်စွာ၊ ရောင်ဝါညီးပိန်၊ ကြာနေရှိန်သို့၊ နှိုင်းချိန်
 ပမာ၊ တူလှစွာသား၊ ရွှေးခါသော်က၊ သီလစင်ဖြူ၊
 အလူမရှို့၊ ကောင်းမှုပို့၍၊ ကိုယ်တို့ မင်းယျား
 မိမိရားဟု၊ ထင်ရှာရန်ဆု၊ ဖြစ်ပြားမူလည်း...”

အိမ်ရှေ့ဥပရာဇာ ဘဝမှသည် ထိုးနှစ်းပလ္လာင်သခင် ဘုရင်မင်းမြတ် ဘဝသို့
 တိုးတက်ရောက်ရှိသွားသည့် မင်းယောက်၍များကို တွေ့ဖူး၏။
 သူတို့သည် ချက်ချင်းပင် ကိုယ်နေအမူအရာရော၊ စိတ်နေသဘာဝပါ
 အပြောင်းလဲကြီး ပြောင်းလဲသွားကြလေသည်။ ဝင့်ကြွားသောအပြုအမူ
 တင်းမာသောမျှက်နှာထား၊ မြင့်တက်သွားသောပုခုံးအစုံတို့ဖြင့် ဘုရင်တစ်
 ပါး၏ ရာမောန်ကို ဆောင်လျက်ရှိ၏။

အိမ်နိမ့်စံဘဝက အမူအရာမျိုး၊ လေသံမျိုး၊ မျက်လုံးမျိုးမဟုတ်
 တော့။ မကိုဋ္ဌသန်လျက်နှင့်ထိုးဖြူတို့က အပြောင်းလဲကြီးပြောင်းလဲသွား
 စေ၏။ မီးကျိုးခဲလေးတစ်ခု အဖြစ်မှသည် မီးလျှုံတစ်ခုအဖြစ်သို့ ပြောင်းလဲ
 သွားပုံမျိုး။

ကွားလွန်းလေစွာ။

ရှင်သာမဏေအဖြစ်မှ ဥပသမ္မဒကံဆောင် ရဟန်းပည့်းအဖြစ်
 တိုးတက်ရောက်ရှိသွားသောပုဂ္ဂိုလ်မျိုးနှင့် ကွားလွန်းစွာ။

ရှင်ဓမ္မဓရနှင့် ရှင်ဓမ္မညာဏာတို့သည် နှစ်းတော်သို့၊ နှဲနက်တိုင်း
 ဆွမ်းခံဝင်သော သာမဏေးယ်ကိုရင် အဖြစ်မှသည် ဦးပည့်းအဖြစ်သို့
 ရောက်ရှိသွားသည်နှင့် မယုံနိုင်လောက်အောင် လေးနက်တည်ကြည်
 သွားကြလေသည်။

သိမ်မှတွက်အလာတွင် ပို၍သိသာထင်ရှားသည်။ ရှင်ဓမ္မညာဏသည် ရှေ့တစ်ထောင့်တွာထက် မပိုသောအကြည့်ဖြင့် မျက်စွာချလျက် တည်၌မဲ့ သွား၏။ ရှင်ဓမ္မဓရမူ ပို၍သိသာသည်။ မျက်လုံးများ နက်ရှင်းတည်ကြည် နေပြီး အလှပ်အရှားမှန်သမျှလည်း ညင်သာလွန်းလှ၏။

ရဟန်းဒါပိကာမအဖြစ်ကို ထိုက်တန်စွာခံယူရရှိလေပြီဟု အားရကြည့်နဲ့မဆုံးဖြစ်ရလေသည်။ ပိတိသဒ္ဓါ၏ ရိုက်ခတ်မှုဖြင့် သိမ်ဆင်း ဦးပွဲ့ဌားနှစ်ပါး၏ သပိတ်ထဲသို့ လှူဥွာယ်ပစ္စည်းများ လောင်းလှူဥိက်တွင် လက်တွေတုန်ရင်နေကြသည်။

“ဆွမ်းဘုံးပေးပြီးရင် ဆွမ်းအနုမောဒနာတရားကို ဦးဓမ္မညာဏဟောကြားပေးလိမ့်မယ် တကာမကြီး”

ဆရာတော် ဦးအရိုယေဇာ မိန်တော်မူသွား၏။

ဦးပွဲ့ဌားဓမ္မညာဏသည် အဟောအပြောကောင်းလှ၏။

ပုံဗွာရုံကျောင်းအမကြီး ဝိသာခါ၏ သောတာပန် အဖြစ်ကို ဝတ္ထုဆောင်ကာ အာဝိဇ္ဇာန်းရွင်စွာ ဟောသွားသည်။ သို့သော် ဝိသာခါ၏ သားတွေ၊ မြေးတွေ၊ မြစ်တွေ အကြောင်း နာရရှိနိုင်တွင် ရင်ထဲမှ လိုက်တက် လာပြီး မျက်ရည်တွေပဲလာသည်။ ဟံသာဝတီတွင် ကျွန်းရှစ်ခုလေသော သမီးနဲ့တကာသင်၊ နဲ့တကာတော်နှင့် သုံးနှစ်ရွယ် သားကလေးဗညားပရှု။ ထို့နောက် ယခုအခါ သုကတိသုံး တစ်ခုခုမြှု ရှိနေနိုင် မည်ဖြစ်သော သွားလေသူကျေးဇူးရင်အမောင်...သမိန်စည်သူ...ပိုယေဟို ဝိပ္ပယောဂေါ့၊ အပိုယေဟိုသမ္မယောဂေါ့..."

အမျှဝေသံသည် ထိန်းမရအောင်တုံးနေလေသည်။

ငွေကရားနှုတ်သီးမှ သွင်သွင်သွန်းကျသောရေရှိုးသည် မျက်ရည် များဖြစ်သည်ဟုထင်မိလေသည်။

“ကျူပ်က တောင်သူမျိုးရှိုးက ပေါက်ဖွားလာတာမို့ တောင်ယာ လယ်ခင်းနဲ့ပဲ ဥပမာဆောင်တတ်ပါတယ်၊ စပါးသီးနှံဆိုတာ လယ်မြေ မှာပဲ ပေါက်ရောက်ရှင်သန်နိုင်တယ်၊ ပဲပြောင်းများကတော့ နှုန်းမြေကို ကြိုက်တတ်ကြတယ်၊ နေရောင်ပွင့်မှ လန်းတတ်တဲ့ သီးနှံမျိုးရှိုးသလို လောင်းရိပ်အေးဆေးလေး ရှိနေမှ မညှိုးမရော်တဲ့ သီးနှံမျိုးလည်းရှိုတယ်။ သဘောကတော့ ဘယ်လောက်ပင် မျိုးစွဲမှန်၊ ဓာတ်ခံအားကောင်းပေမဲ့ သူ့ကိုစိုက်ရာ၊ ကြံရာ၊ မြေယာလွှဲများနေရင် အပင်အညှာက်မပေါက် တတ်ဘူး။ ပေါက်ပြန်ရင်လည်း မဖွံ့ဖြိုးဘူး၊ အဆီအနှစ်ပြည့်မလာဘူး၊ တကာမကြီး”

ტီ: ပუდ်: လေး ტီ: ဓမ္မဓရ၏ အချို့နိဒါန်း စကား ကို နားထောင်ရင်း
အဲ သွန်မြတ်၏။ ტီ: ဓမ္မဓရသည် ဘယ်တူန်းကမှ စကားကို ရည်ရည်လျားလျား
မဆိုတတ်။ ထိုသို့ သော ტီ: ပျော်: လေးသည် ရဟန်းဘဝရောက်မှ ပြောင်းလဲ
သွားခဲ့ပြီး လေား။

“အမိန့်ရှိပါဘုရား”

အလိုက်သင့်ပင် ဧရာկ်ထားလိုက်၏။

“အင်း...ဥပမာဆောင်လိုသာ ဆောင်ရတယ်၊ ဘွယ်သွယ်စိုက်စိုက် ကလည်း မဖြောတတ်ဘူး၊ ဒီလိုပါတကာမကြီးမှာရှိတဲ့ ကုသိလ်စိတ် သန္တာန်ဟာ အမြိုပြေရာ မြေယာလွှဲနေတယ်”

နားမလည်နိုင်သဖြင့် ဦးပွဲ့င်းမျက်နှာကို မေ့ကြည့်မိသည်။
ပကတိတည်းခြေမှ လေးနက်စွာပင် ဦးပွဲ့င်းက ဆက်မိန့်သည်။

“သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ သူတော်ကောင်း ဉာဏ်များတကာမကြီး
သိပြီးသားပဲ။ သဒ္ဓါဆိုတာ ကြည်လင်ခြင်းအနက်ကို ပေးတယ်။
နိဝင်ရဏာတရားငါးပါးမှ ကင်းဝေးဖေတယ်၊ ကုသိုလ်အဖို့သို့ ပြီးဝင်ဖေခြင်း
လက္ခဏာဆောင်တယ်။ အချုပ်အားဖြင့်ဆိုရရင် သဒ္ဓါဖြစ်သည်ရှိသော်
နိဝင်ရဏာ တို့ကို ကင်းကွာဖေတယ်၊ နိဝင်ရဏာ ကင်းသောစိတ်ဟာ ကြည်လင်
တယ်၊ အထူးသဖြင့် သန့်စင်တယ်၊ မနောက်ကျူး”

“တင်ပါဘုရား”

“သဒ္ဓါတရားအားဖြင့် ပဲညာလုသမှန္ဒရာကြီးကို ကူးခတ်လွန်မောက်နိုင်တယ်၊ မမေ့လျော့ခြင်း သတိတရားဖြင့် သံသရာပင်လယ်ကြီးကို ကူးခတ်လွန်မောက်နိုင်တယ်၊ လုံးလအားထုတ်ခြင်းဖြင့် ဆင်းရဲမျိုးအပေါင်းကို လွန်မြောက်နိုင်တယ်၊ ပညာဖြင့်စင်ကြယ်နိုင်တယ်၊ သဒ္ဓါဟာအဦးဆုံး လာတယ်ဆိုပေမဲ့ အထင်မသေးလေနဲ့၊ သူ့မှာပြေးဝင်ခြင်းလကွာဏာ ရှိတယ်၊ ဘယ်ကိုပြေးဝင်သလဲ၊ မရောက်သေးသောမဂ်ဖိုလ်သို့ရောက်ခြင်းငှာ မရသေးသောမဂ်ဖိုလ်သို့ ရခြင်းငှာ ပြေးဝင်တယ်၊ မျက်မောက်မပြုရသေးသော မဂ်ဖိုလ်ကို မျက်မောက်ပြုရခြင်းငှာ အားထုတ်တယ်”

“ଭକ୍ତପିତ୍ରଙ୍ଗ”

“တကာမကြီးဟာ သဒ္ဓအားကောင်းတယ်၊ ဦးဇိုးတိနှစ်ပါးသာမက စစ်ကိုင်းက ဆရာတော်ဦးအရိယခဲ့ တစ်ကျောင်းလုံးသာမက ကျောင်းတိုက်တွေ အတော်များများက သိကြပါတယ်၊ သို့သော် အဲဒီသဒ္ဓအားကောင်းတဲ့ ဓါတ်ခံမှာ ကြည့်လင်ခြင်း၊ မနောက်ကူးခြင်း၊ ပြေးဝင်ခြင်း

လက္ခဏ္ဍပါဆောင်မှ၊ ကပ်မှ၊ ကုသိုလ်စိတ်ဟာလည်း ပိုမိုအရှိန်ကောင်းလာနိုင်တယ်”

“တပည့်တော်မရဲ၊ ကုသိုလ်စိတ်သဏ္ဌာန်ဟာ အမှီပြုရာမြေရာလွှဲနေတယ်ဆိုတာကိုတော့ သိပ်မရှင်းချင်ဘူးဘုရား”

“နိဝင်ရဏာရား ငါးပါးဆိုတာသံလား တကာမကြီး”

“သိပါတယ်ဘုရား”

“ဆိုစမ်းပါဉ်း”

“ကာမစွဲနှုန်း ဗျာပါဒါ၊ ထိန်မိဒ္ဒာ၊ ဥဒ္ဓာ ကုဋ္ဌာ ဝိစိတ်နှုန်း နိဝင်ရဏာ ငါးပါးပါဘုရား”

ဟုတ်ပါပြီ ကိုင်း.... အဲဒီထဲက ဒုတိယမြောက် ဗျာပါဒါ နိဝင်ရဏာဆိုတာကော့”

အတန်ငယ် ဆုတ်ဆိုင်းဆိုင်းဖြစ်နေစဉ် ဦးပွဲ့ောင်းကပင် ဆက်မိန့်၏။

“လိုချင်သော်လည်း မရသည့်အတွက်၊ ရပြန်သော်လည်း ကြောင့်ကြသည့်အတွက် စိတ်ပျက်၊ စိတ်အိုက်၊ စိတ်ကျော်းကျပ် ပူပန်နေသောစိတ်၊ ဗျာပါဒါ နိဝင်ရဏာ ဟုတ်ရဲ့လား တကာမကြီး”

“ဟုတ်...ဟုတ်ပါတယ် ဘုရား”

“တကာမကြီးမှာကာမစွဲနှုန်း ထိန်မိဒ္ဒာ၊ ဥဒ္ဓာ ကုဋ္ဌာ ဝိစိတ်နှုန်း နိဝင်ရဏာ တို့ အတော်အတန် ကင်းစင်တယ်လို့ ဦးပွဲ့ောင်း ယုံပါတယ်၊ သို့သော် ဗျာပါဒါ နိဝင်ရဏာ ကတော့ တကာမကြီး သဏ္ဌာန်မှာ အထူးအထည်ဖော် ကိုနှုန်းဖော်ပေးပါတယ်”

“တပည့်တော်မ”

“ဒီစကား ပြောသင့် မပြောသင့် ဒီတရားဟောသင့် မဟောသင့် ဦးပွဲ့ောင်း အကြိမ်ကြိမ်သုံးသပ်ဆင်ခြင်ပြီးမှ ပြောသင့် ဟောသင့်တယ်လို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်၊ ဗျာပါဒါ နိဝင်ရဏာကိုန်းနေတဲ့ တကာမကြီးမှာ သွေ့စိတ်ဟာ အရှိန်အဟုန် ကောင်းသင့်သလောက် မကောင်းဘူးဖြစ်နေတယ်။ ဒါကြောင့် မြေယာလွှဲမှားတဲ့သီးနှံလို့ ဦးပွဲ့ောင်း သာကေဆောင်တာပဲ”

မလျှပ်နိုင်အောင် ဖြစ်သွား၏။ ဗျာပါရနိဝင်ရဏာ လိုချင်သော်လည်း မရသည့်အတွက် ရပြန်သော်လည်း ကြောင့်ကြသည့်အတွက် စိတ်ပျက် စိတ်အိုက်၊ စိတ်ကျော်းကျပ်၊ ပူပန်နေသောစိတ်။

“သိမ်ဆင်းအပြီး ဆွမ်းလုပ်ကျွေးအပြီး ဦးဓမ္မညာ ဆွမ်းအနုမောဒနာ တရားဟောတဲ့ နေ့ကတည်းက တကာမကြီးရဲ့ အဖြစ်ကို ဦးပွဲ့ောင်းသိ

လိုက်တာပဲ၊ အင်းရေစက်ချေနေတုန်းမှာလည်း ငွေကရားကိုင်တဲ့လက်ဟာ တုန်နေတယ်။ အမျှဝေတော့လည်း မျက်စီမျက်နှာ မကောင်းချင်ဘူး။

အမျိုးအမည် မဖော်ပြနိုင်သော ဝေဒနာတို့မှာ ရင်မှာ လိုင်းခတ်လာ ကြသည်။

“အင်း...ပြောရစေတော့ တကာမကြီး၊ ရှင်သာမကော ဘဝက တည်းကနေ၊ ခုရဟန်းဘဝအထိ ကိုယ့်မယ်တော်ကြီးလို ဖြစ်နေတော့ ဦးပွဲ့ောင်း တို့မှာလည်း ပုထိုး ရဟန်းတွေပေါ်း၊ ပရမထဲ သံယာမှ မဟုတ်သေးတာကလား၊ ဒီတော့ တကာမကြီးရဲ့ ဗျာပါဒဟာဦးပွဲ့ောင်းကို ကူးစက်တယ်၊ နောက်ဆုံးတော့ ကိုယ့်ကျေးဇူးရှင် မယ်တော်ကြီးကို ကျေးဇူးတုံးဆပ်ဖို့က တရားဓမ္မပဲရှိတယ်၊ အဲဒီမှာဖြစ်နေတဲ့ဒီငြွာဝန်း၊ အကိုက်ဆုံးတရားကို သွားတွေ့တယ်၊ ဒါကြောင့် ဗျာပါဒနီဝရဏာကို အထူးပြုဟောရတာပဲ၊ အဲဒီကနေ တစ်ဆင့်ကြည့်လို က်တော့ မြေယာလွှဲမှားနေတဲ့ သီးနှံကို သွားတွေ့တာပဲ၊ မြေယာအခံမှားနေရင် မှန်တဲ့ဆီ ရွှေ့စိုက် ရမှာပေါ့တကာမကြီး”

ရင်ထဲမှာတစ်လှပ်လှပ်ဖြစ်လာရင်း ပြန်လျှောက်မိ၏။

“တပည့်တော်မမှာလည်း လျှောက်ထားစရာတွေ ရှိနေပါတယ် ဦးဇော်း”

“လျှောက်ပါတကာမကြီး၊ ဦးဇော်းက ဟောဖို့သက်သက်လာခဲ့တာ မဟုတ်ပါဘူး၊ နားထောင့်ဖို့လဲ လာခဲ့တာပါ”

“ဗျာပါဒ နီဝရဏာတွေ တပည့်တော်မမှာ အစိုင်အခဲနဲ့ရှိနေတယ် ဆိုတာ ဝန်ခံပါတယ် ဘုရား၊ အတိအကျပဲ လျှောက်ပါရစေတော့ ဦးဇော်း၊ ကုသိုလ်စိတ်တွေ၊ သစ္စာနှုန်းမှာ အပြည့်အဝပေါ်ဖို့ နီဝရဏာ တရားငါးပါးစလုံးကနေ ကင်းစင်ဖို့ကတော့ ဟောဒီအဝရွှေနှုန်းတော်ကြီး ထဲမှာမဖြစ်နိုင်ဘူးဘုရား၊ တပည့်တော်မအတွက် မြေယာအမှန်က ဟံသာဝတီပါဘုရား”

စူးဝင်နေတဲ့ ချုံတစ်ချောင်းကို ဆွဲနှုတ်ပစ်လိုက်ရသလို ကိုက်ခဲ နာကျုင်မှုအချို့၊ သိသိသာသာ လျှော့သွား၏။ သို့သော်ရင်မှ ဒဏ်ရာဖြစ် သဖြင့် ဆွဲနှုတ်လိုက်သော သူ့နှုတ်းသွေးများ စက်လက်တွဲခိုလျက်...

“ဦးဇိုး ဒီစကားကြားရလိမ့်မယ်လို့ ထင်သားပဲ၊ ကြာက်စရာ ကောင်းတဲ့စကားဖြစ်တယ်၊ သို့သော် မှန်ကန်တဲ့စကားလည်းဖြစ်တယ်၊ အရိယာတွေ မဟုတ်ကြလေတော့ ကျူပ်တို့ တကာမကြီးတို့မှာတရားမမွေကိုပဲ နေရာ မြေယာအခံ ရွှေးနေရတယ်ပေါ့”

“နေရာလွှာမှားနေတဲ့ သီးနှံသစ်ပင်မျိုးစောကို နေရာမှန်မှာ ရွှေးပြောင်း စိုက်သင့်တယ် မဟုတ်ပါလား ဦးဇိုး”

ဦးဇိုးလေးအတန်ကြာ တိတ်ဆိတ်နေ၏။ ပြီးမှ...

“တကာမကြီး စဉ်းစားလေ” ဟု တိုးတိမ်စွာမိန့်သည်။

ပြန်ကြခါနီးတွင် ဝပ်ချရင်း မေးလိုက်၏။

“ဦးဇိုး ဦးမဓ္မာညာဏတစ်ပါးကော ဘုရား၊ တပည့်တော်မဆီ မကြွေလာတာ။ အတော်ကြာသွားပြီ”

ဦးမဓ္မာညာဏလား၊ အင်း...သူဘယ်လို့ အတွေးပေါက်သလဲ မသိဘူး၊ လောကိုပညာဆိုကြပါစို့၊ အဲဒါတွေလိုက်စား အားထုတ်နေတယ်၊ ဆရာတော်ကြီးကတောင် သိပ်သဘောမတွေချင်ဘူး၊ သို့သော် ကျမ်းတွေ အာရုံးဆောင်နိုင်သူ၊ တရားအဟောအပြော ကောင်းသူ ပုဂ္ဂိုလ်ဆိုတော့ ဆရာတော်ကြီးလည်း ခက်နေတယ်”

ဦးမဓ္မာညာဏအကြောင်းကို ကြားရသဖြင့်လည်း အဲ့သုမ္မသွားသည်။ သို့သော် မျိုးစောက်သောသီးနှံကလေးကို မြေယာနေရာမှန်မှာ ရွှေးပြောင်း စိုက်ဖို့ဆိုတာ အရာက ရင်ထဲမှာ အားကောင်းနေသည်။

“နက်ဖြန်လည်းကြွဲခဲ့ပါဦး ဦးဇိုးဘုရား”

“ကောင်းပါပြီတကာမကြီး”

ကောင်းစွာ အိပ်စက်ပျော်မည့် ညွှန်လား၊ အတွေးတွေတစ်လွှာကြီး ဖြင့် မအိပ်စက်နိုင်ဖြစ်မည့် ညွှန်လား၊ မဝေခွဲတတ်နိုင်။

ဦးမဓ္မာနှင့် ပြောဆိုဖြစ်သော ဤအကြောင်းကို အမြဲတိုင်ပင် ဆွေးနွေးနေကျ မိသင်အား ချက်ချင်း မပြောသေးဟုတော့ ဆုံးဖြတ်လိုက် လေသည်။

(၁၂)

“တပျောင်းပျောင်းလျှင်၊ ရွှေညာခွင့်က၊
မိခင်မာတာ၊ သားမင်းလျာကြောင့်၊ ရွှေကာ
နှစ်းရို့၊ လွှမ်းမရှိခဲ့၊ မွေးမိဘမှာ၊ လွှမ်းရပါလည်း
အောက်ရွာရပ်အဲ၊ ဝေးလှတု၍၏၊ နေ့စုတက်စ၊
နံနက်ထက္ခို၊ ဓရာတောင်ကြီး၊ ဂိုက်ခတ်ဆီးသို့၊
မျှော်ရိုးမျှော်ရာ၊ မဖြင့်သာခဲ့၊ ပျာပါထပ်ဆောင်၊
လွှမ်းမီးလောင်၍၏၊ သားမောင်ပျော်ရာ၊ အောက်ရပ်
သာသို့၊ တမ်းကာရွှေလျှက်၊ တစ်သက်သက်လျှင်
ငှက်လိုပုံပျောင်း” မတတ်ပင်နှင့်...”

စဉ်အင်တုတဲ့သို့၊ ရေထည့်သည်။ ထို့နောက် အမှုန်.အမှုန်. ညက်စွာ
ထောင်းထားသော “ချိပ်”ကို လောင်းထည့်လိုက်သည်။ ထို့နောက်
တစ်ခါမှ မသုံးရသေးသော အသစ်စက်စက် သစ်သားယောက်မ
သေးသေးလေးနှင့် မွေလိုက်သည်။

စဉ်အင်တုတဲ့မှာ ဇွေးဇွေးနီသွား၏။

ဦးပဋိဌား ဦးမမွောက်ပြောသည့်အတိုင်းပင် အတိအကျ။

“ရွှေခွက်၊ ငွေခွက်၊ မြေခွက်တွေမသုံးနဲ့၊ စဉ်သုတ်ထားတဲ့ ခွက်
အင်တုအသစ်ကိုသုံး၊ ခါတ်သဘောအရ ရွှေ၊ ငွေ၊ မြေတွေနဲ့လုပ်ထားတဲ့
ခွက်ဆိုရင် အာနိသင်ပြယ်နိုင်တယ်၊ အခန့်မသင့်ရင် အဆိပ်အတောက်
ဖြစ်စေနိုင်တယ်။ ဒါကြောင့် ခါတ်ချင်းဘယ်လိုမှ သမလို့မရအောင်
စဉ်.အင်တုကို သုံး”

ဦးမမွောက်သည် အဆိုရတ်ကိုပါ လိုက်စားထားသဖြင့် ခါတ်ဖို့ ခါတ်မ
သဘောများကို ကျွမ်းကျင်ထားပေသည်။ ဘေသူဇူးဇော်နှင့်
ဆေးဝါးဘက်မှာလည်း နှုန်းစပ်စပ်ရှိထားပြန်သဖြင့် ဦးမမွောက် က
အတိအကျည့်နှုန်းကြားသည်။

“သစ်သားယောက်မအသစ် တစ်ခါမှ မသုံးရသေးတဲ့ ဟာနဲ့မွေ့၊
ရနိုင်ရင် ဆီးသားအနှစ်ယောက်မလုပ်၊ ချိန်ရည်ဖျော်တဲ့နေရာ၊ မွေတဲ့နေရာမှာ

ဆီးသားယောက်မဆိုတော့ သူ့သဘာဝမှာလည်းအညွန့်နဲ့ ဆိုတာရှိတာပဲ၊ ချိပ်က တန်လား၊ ဆီးသားကအဂံး... အာနိသင် ပိုတက်စေတယ်”

ဇွေးဇွေးနိုင်သော ချိပ်ရည်အင်တံ့ဌယ်ကို နှုတ်ခမ်း၌ တော့လိုက်ပြီးမှ မထုံးမရဲဖြစ်သွား၏။ ငါမကြောင်း မစည်ရာတွေများ လုပ်နေသလား။ ဦးဓမ္မညာဏ်၏ အမှာသံကို ပြန်ကြေားယောင်သည်။

“ရဲရဲသာသောက်ချုလိုက် တကာမကြီး၊ အနဲ့အရသာ ဘာကိုမှ အာရုံမထားနဲ့၊ အာနိသင်ဖော်ထားပေမဲ့၊ စာတ်သဘောအရ ချေထားပြီးသား၊ ဘာမှ အန္တရာယ် ဥပဒ်မဖြစ်စေရဘူး စိတ်ချု”

အသက်အောင့်လျက် မျက်စိမ့်တိုက် သောက်ချုလိုက်၏။

အာခေါင်၊ လျှော့၊ ခံတွင်းတွင် မအီမသာကြီး ခံစားရသည်။ လည်ချောင်းတစ်လျှောက် ပူးလောင်သွားမည်လားဟု စိုးရိမ်ထားသော်လည်း ဘာမှမဖြစ်။ ဝမ်းထဲရောက်သွားသော အခါတွင်မတော့ ပျို့အန်ချင်သလို ခံစားရသည်။ ကမ္မလာအဖျော်ကလေးဖြင့် မအီမလည် ခံစားရမှုကို ဖြေဖျောက်ချင်သော်လည်း ဦးဓမ္မညာဏ် အထူးသတိပေးထား၏။

“ချိပ်ရည်သောက်ပြီးရင် ခံတွင်းလေးရှင်းအောင်၊ မအီမသာဖြစ်တာ ပြေအောင်ဆိုပြီး ဘာအဖျော်မှ သွားမသောက်လေနဲ့၊ ယုတ်စွာအဆုံး ရေတောင်မသောက်နဲ့၊ ဝမ်းထဲမှာ ချိပ်ရည်ဟာ သူ့အာနိသင် သူဖြလိမ့်မယ်၏ တစ်ခုခု အရည်အဖျော် မျှော့ချို့ကိုရင် စာတ်ပြယ်သွားမယ် ဘာမှဖြစ်လာမှာ မဟုတ်ဘူး၊ အဲဒီအခါကျရင် တကာမကြီး ဘာဥပါယ်မှ ဟန်ပြလို့ရမှာ မဟုတ်ဖူး”

ချိပ်ရည်သောက်ပြီးနောက် ဦးဓမ္မညာဏ် ပေးသော ဝမ်းကျဆေးကို သည်အတိုင်းပင်မျို့လိုက်ရ၏။ ဆေးမှာ တကယ့်သန်းခေါင်းပမာဏသာရှိသည်။

“နောက်တစ်နေ့နံနက်ပိုင်းမှာပဲ ဝမ်းကျဆေးက တန်ခိုးပြလိမ့်မယ်။ တကာမကြီး ခုတလော စက်ရာလည်း မပျော်ဘူးထင်ရဲ့၊ ကောင်းတယ် အိပ်ရေးပျောက်တော့ နားထင်နားရင်းတွေ ချောင်ကျနေပြီ၊ အသားအရေလည်း ဖြူဖော်ဖြူရော်ဖြစ်နေတော့ ပိုသရုပ်တူသွားတာပေါ့၊ အဝရွှေနှုန်းတော်တွင် မကာဘူး၊ မွှေ့ဒိုပ် တစ်ကျွန်းလုံးက ကျော်ပေါ့ တော်ပေါ့ဆိုတဲ့သမားတော်တွေ အကုန်လာစစ်၊ ဝမ်းသွေးသွန်တဲ့ ရောက့စိုးရိမ်ရတယ်လို့၊ အားလုံးပြောစေယ်၊ အင်း ကျူးပြောရဲတယ်၊ ဒါ ဝမ်းသွေးသွန် ရောက့အစစ် မဟုတ်ဖူး၊ ချိပ်ရည်ဖျော်သောက်ထားတာပဲ လို့၊ အတပ်ပြောနိုင်တဲ့

သမားတော်ဆိုလိုတစ်ဦးပဲရှိမယ်၊ သူကတော့ဆရာတိဝက၊ ဆရာတိဝကလည်း
မရှိတော့ဘူးဆိုတော့ ဓမ္မညာဏာ ဖော်တဲ့ဆေးကို ဘယ်သူမှ မသိနိုင်တော့
ဘူးပေါ့၊ မှတ်ထား”

ဦးဇော်လေးက သူ့ဆေး သူ ယုံကြည်စိတ်ချွား ပြောလေသည်။

“ဝမ်းသွေးသွန်တာ မရပ်ဘူးဆိုပြီး အားလုံးမျက်လုံးမျက်ဆန်ပြီး
ဖြစ်ကုန်ကြလိမ့်မယ်၊ ဆေးဝါးတွေ ပေးကြလိမ့်မယ်၊ တစ်ခုမှ မသုံးနဲ့၊
အဲ...နောက်ပိုင်းကျွန်တာတော့ အသေးစိတ် ဆက်တိုင်ပင်ကြတာပေါ့၊
ဦးဓမ္မဓရနဲ့ ကျူပ်တိုင်ပင်ထားတာရှိတယ်၊ ဖြစ်နိုင်၏ မဖြစ်နိုင်၏ ဆိုတာ
တကာမကြီးတွက်ပေါ့၊ ဟိုတကာမကြီး မိသင်လဲ ကြံထားဦး၊ အရေးရယ်
အကြောင်းရယ်ဆို မိန်းမသားတွေက တခံဏုပ္ပါတ္တာ၏ ပိုထွက်တယ်၊
ဟုတ်ပြီလား”

ဦးဓမ္မညာဏာက တက်ကြနေ၏။ ဦးဓမ္မဓရကိုယ်တော်လေးကား
ခေါင်းအေးအေးဖြင့် ပင်ချိန်ဆ၏။ မိသင်ကမူ အန္တရာယ်ကြံလာနိုင်မည့်
အခြေအနေများကို ရှာကြတွေးရင်း ယိုပေါက်ဟာပေါက် မရှိအောင်
အစွဲအစပ် ဆွေးနွေးသည်။

ချိုပ်ရည်ဖျော်ထားသော အင်တုံး၊ ဆီးသားယောက်မများကို အစအန်
မရှိရအောင် ဖျောက်ဖျက်ခိုင်းလိုက်သည်၊ အဝန်ပြည်တော်သို့ ရောက်ခဲ့
ရသည်မှာ ခုနစ်နှစ်ရှိခဲ့ပြီ။ တစ်ခါဗျာ မကြံစည်ဖူးသော အကြံဖြစ်သဖြင့်
အထမြောက်ပါမလားဟု ပူပန်မိ၏။ သို့သော် ချုစ်နှစ်သက်သူတို့နှင့်
ကွေကွင်းရခြင်း၊ မချုစ်မနှစ်သက်သူတို့နှင့် အတူနေရခြင်းတည်းဟူသော
ခုကွဲနှစ်ပါးက ပူပန်စိတ်ကို ဖျောက်ပေးသည်။ ထိုခုကွဲနှစ်ပါးမှ မူချာ
လွှတ်မြောက်ရမည်ဆိုသော ဆန္ဒသည် မျှော်လင့်ခြင်းနှင့် ယုံကြည်ခြင်း၊
လေးကိုင်းပမာ ဖြစ်သည်ဆိုပါက သားတို့သမီးတို့ အဆွဲအမျိုးတို့ထဲ
ပြန်မည်ဟူသော ဆုံးဖြတ်ချက်သည် အားကောင်းသော လေးဉားပမာ
ဖြစ်ချေမည်။

ထိုဉားမှ ရှန်းထွက်ပုံသန်းသော မြေားတံ့သည် ရှင်စောပုံ၏နှလုံး
သားဖြစ်ပြီး မြေားတံ့စွဲဝင် ထိုးစိုက်သည့် စက်ကွင်းပဟိုကား ဦးဇော်ဓမ္မဓရ
မိန့်သည့် သီးနှံမျိုးစွဲ မြေယာအမှန်ပင်ဖြစ်၏။

မိုးညှင်းမင်း ဝင်လာသဖြင့် သမားတော်များ သလွန်အနီးတွင် ပိုင်းအုံနေရာမှ ရဲသွားကြသည်။ အဝဘရှင်သည် သလွန်ညောင်စောင်းဆီ လျှောက်လာပြီး ငုံကြည့်လေသည်။

“မသက်သာဘူးလား မိမ့်ရားကြီး”

အသာအယာခေါင်းယမ်းပြလိုက်၏။ ပရီယာယ်မာယာဖြစ်သော လည်း စိတ်ထဲကမူ “ဒီအဝရွှေနှစ်တော် ရောက်ကတည်းက ရှင်စော့ ဝေဒနာ စွဲကပ်ခဲ့တာ” ဟုပြောမိ၏။

“သမားတော်ကြီးတွေ ဆေးဝါးပြောင်းမကုကြဘူးလား”

“ကျွန်တော်မျိုးကြီးတို့လည်း နည်းအဖုံးဖုန်း စမ်းသပ်စစ်ဆေးပြီး ကုသကြပါတယ် ရွှေနှစ်းရှင်”

“ဘာနည်းအဖုံးပုံလဲ၊ ခုထိ ဝမ်းသွေးသွေးနှစ်တာ မရပ်ဘူး၊ မောင်မင်းတို့ အကြွာရသုမာ ဆယ့်ခုနှစ်ရပ်ပဲ တတ်ခဲ့ကြသလား ဘယ်မှာလဲ တိကိစ္စယ ဆေးဝါးအတတ်”

မိုးညှင်းမင်း၏ ငါးကိုင်းသံအောက်ဝယ် သမားတော်ကြီးများ ခေါင်းမဖော်ရကြ။

“စစ်ပွဲ၊ ဒက်ရာရ ရဲမက်တွေကို ကုသပေးရုံ၊ စည်းနောင်ပေးရုံ၊ သွေးတိတ်အောင် လုပ်ပေးရုံနဲ့ပဲ ရိုက္ခာတော် ယူနေကြသလားဟင်၊ ဝမ်းသွေးကျွတဲ့ ရောဂါကိုတော့ မကုနိုင်ကြဘူးတဲ့၊ အခုဝေဒနာသည်ဟာ ကော ဘယ်သူလဲဆိုတာ သိကြရဲ့လား”

“သိ ပါတယ် ရွှေနှစ်းရှင်”

“အင်း...ဝေဒနာသည် ကို သိတယ်၊ ဝေဒနာကို သိတယ် ကုထုံးမသိဘူး ဟုတ်လား သွားကြစမ်း၊ ဟေ့ အိမ်တော်ဝန်လာစမ်း”

အမတ်တစ်ယောက် ဝပ်လျှိုးခစားလာသည်။

“သွား...နောက်ထပ် သမားတော်တွေ စုရုံးခေါ်ခဲ့စမ်း၊ အခုရှိနေတဲ့ သမားဆိုတဲ့သွေး နေပြည်တော်များနေပြီး ကုမနေနဲ့ စစ်မေပြင်ထွက်ကု၊ အဲဒီမှာ မြှားသင့်လို့ ကိုယ့်ကိုယ်ကို မကုနိုင်ရင်လည်း အသက်ဆုံးကြ”

သမားတော်ကြီးများ အလျှို့လျှို့ ထွက်သွားကြသည်ကို ကြည့်ရင်း သူတို့အတွက် စိတ်မကောင်းဖြစ်မိနေ၏။ နောင်အခါမှပင် သူတို့မှာ အပြစ်မရှိပါကြောင်း သဝဏ်လွှာမှာ ရေးထားခဲ့မည်ဟု စိတ်ကူးသည်။

မိုးညှင်းမင်းသည် သလွန်တွင် ဝင်မထိုင်ဘဲ ဘေးအနီးမှာ ရပ်ရင်း ငုံကြည့်၏။ သူမျက်နှာပေါ်တွင် စောစောက သမားတော်ကြီးများကို

ငောက်ငမ်းမောင်းနှင်ပစ်သော ဒေါသအရိပ်မျိုး မရှိတော့။ သို့သော်
လူမမာသည်ကို ကြင်နာယုယစ္စာ ကြည့်သည်။

ဂရဏာမျက်လုံးမျိုးလည်း မဟုတ်။ အော်ဟစ်နှင်ထုတ်လိုက်ရ
သည်ကို အရသာခံနေသည့် အသွင်မျိုးဟု ထင်သည်။ စင်စစ်မူ လူမမာ
တစ်ယောက်ရှု၊ မှားက်တွင် ဤမျှမောက်မာသော လေသံမျိုး အမှုအရာမျိုး
မသုံးသင့်ဟု ယူဆမဲ့လေသည်။

“အဝန္တပြည့်တော်မှာ ရိက္ခာတော်စားပြီး အမှုတော်မကိုလုံတဲ့ လူတွေ
အများကြီးပဲ မိဖုရားကြီးရဲ့၊ အင်း...ဆိုပါညီး၊ ဒီနေ့ ဘယ်လိုများ ထူးခြား
ခံစားရသလ”

“ဝမ်းသွေးမရပ်တဲ့အတွက် အားယုတ်ပါတယ်”

ခပ်တိုးတိုးပြန်ဖြေလိုက်၏။ မိမိနေရာတွင် ရှင်စောပု မဟုတ်မူဘဲ၊
ရှင်မိမှတ် သို့မဟုတ် ရှင်ဘို့မယ်ဆိုပါက မိုးညှင်းမင်းသည် ခြေလက်မကိုင်မိ
စောက်တည်မဲ့ မူပန်များများနေပေမည်။

“သက်သာသွားမှာပါ၊ သမားကောင်းတွေ ရှိပါတယ်၊ အနာဂါ
ဆေးရှိရမှာပေါ့”

ဝတ်ကျေတန်းကျေ အမှုအရာက ပို၍ ထင်ရှားလာသည်။
အတုံးအပြန်ရှိတတ်လေသော သံယောဇ်နှင့် လေးစားမြတ်နှီးမှ သဘောကို
ဆင်ခြင်မိသည်။ မိုးညှင်းမင်းကို မပြစ်မယူချင်တော့။ မိမိကိုယ်တိုင်ကမှ
သူ့အပေါ် လေးစားသံမှတ်မှု မရှိဘဲလေ ဟု တွေးမိ၏။

အဝဘုရင် စကားဆက်စရာမရှိဖြစ်နေစဉ် မိသင်ကို လက်ယပ်၍
ခေါ်လိုက်သည်။ မိသင်အနားသို့ တိုးလာသည်။ အဝဘုရင်အား တစ်ခုခု
လျှောက်လိုက်ပါဟူသော အမိပါယ်ဖြင့် လက်ဟန်မျက်ရိပ်ပြလိုက်၏။
မိသင်ဒူးတုပ်လိုက်သည်။ အားလုံးပင်ကြိုးတင်တိုင်ပင် စီစဉ်ထားသော
လှပ်ရှားမှုများ...

“ဘာများ တင်စရာရှိသလ”

အဝဘုရင်က မိသင်ကို တစ်လျည်ကြည့်ရင်းမေး၏။

ခေါင်ဖုရား အားယုတ်ပြီး စကားမပြောနိုင်လို့ ကျွန်ုတော်မျိုးမ
ကိုယ်စားပြုပြီး တင်ပါရစေ ရွှေနန်းရှင်။ ရောဂါဝောရယ်လို့ဖြစ်လာတဲ့
အခါမှာ သွေးလေမည့်မည့် တံ့ဖောက်ပြန်လို့ သဘာဝအလျှောက်
နာမကျေန်း ဖြစ်တာမျိုး ရှိသလို အမှာ့င့်ပယောက ဖြို့ဟ်စီးဖြို့လ်နှင်း
ဖောက်ပြန်လို့ ဖြစ်တာမျိုးလည်းရှိပါတယ်”

“အင်း...တင်စမ်းပါဦး”

“ပုလ္လားတော်များနဲ့ တွက်စစ်ကြည့်တဲ့ အခါမှာ ခေါင်ဘူးဟာ သာမန်သွေးသားမညီမည့်တာထက် အဲသလို ဤဟန်မြို့ဟန်နှင့်နေလို့ အမှာင့် ပယောဂ နှောက်နေလို့ဖြစ်တာလို့ ဟောကိန်းထုတ်ကြပါတယ်”

“အင်း...ဟုတ်ပြီ ဒီတော့”

“သမားတော်များ တိုက်ကျွေးတဲ့ ဆေးဝါးလည်းသုံးရင်းဤဟန်မြို့ဟန် ဒေသအား တိုက်ကျွေးတဲ့ ဆေးဝါးလည်း ချွေးလွှာမောင်းတာကုံးလည်း ချွေးလွှာမောင်းနှင့်ပစ်ဖို့ လိုပါတယ်တဲ့ ထက်မြှုက်တဲ့ ယတော်များနဲ့ ကူပုံးလိုက်ရင် ဝေဒနာဟာ အမြန်ကြီးပဲ သက်သာပျောက် ကင်းသွားမယ်လို့ ဆိုကြပါတယ်”

“ဒါက...ဘယ်ပုလ္လားတော်က တွက်စစ်ဟောတာလဲ”

စောင်တိကျသော မိုးညှင်းမင်း ဤသို့ မေးလာလိမ့်မည်ဟု ကြိုတင်တွက်ထားပြီးဖြစ်လေသည်။

“အနောက်ဆောင် ပုလ္လားတော်ကြီး ပေါ်သွေ့သိဒ္ဓိ ပါ ရွှေနန်းရှင်”

မိုးညှင်းမင်း တစ်ချက်တွေဝေးစဉ်းစားလျက်...

“အင်း...ပေါ်သွေ့သိဒ္ဓိကတော့ ဤဟန်မြို့ဟန်နှင့်၊ အတွက်အချက် ကျမ်းကျင်သူပဲ၊ အတားကော စစ်ဆေးသေးသလား”

“စစ်ပါတယ် ရွှေနန်းရှင်၊ အတားအရလည်း ဘုမ္မာရောက်နေတယ်လို့ အဟောထွက်ပါတယ်”

“အဲဒါတော့ မကောင်းဘူး၊ ဒီတော့ ပေါ်သွေ့သိဒ္ဓိက ဘယ်လို့ အစီအရင် ပေးသလဲ”

“ယခု စံမြန်းရာကနေ အနောက်ရူးရူးအရပ်ကို ရွှေ.ပြောင်းရပါ မယ်တဲ့၊ နေ့နံအရ တွက်ကြည့်လိုက်တော့ အနောက်လုံး တောင်ပေါက် အရပ်ဆိုရင် မွေးနံဟာ အထက်ပြန်တက်လာပါမယ်တဲ့၊ ရွှေနန်းရှင်”

“အနောက်လုံးတောင်ပေါက်။ အင်းနန်းမြို့၊ အပြင်ဘာက်ပဲ”

“မှန်ပါတယ် ရွှေနန်းရှင်၊ အဲဒီအရပ်မှာ ယာယိစံအိမ်ဆောက်ပြီး ယတော်များပြု၊ ဗလိနတ်စာများကျွေး၊ လူအများကို ခဲဖွယ်ဘောဇ်နဲ့ လူၢဒို့နှေးမွေးရင် ဤဟန်မြို့ဟန်နှင့် တန်ပြန်ပြီးသား၊ အမှာင့်ကို ဖယ်ပြီးသား ဖြစ်လာလိမ့်မယ်တဲ့ ရွှေနန်းရှင်”

မိုးညှင်းမင်းသည် အင်း...ရည်စွဲ၍ ခဏကြာမျှ စဉ်းစားနေ၏။

“ပေါ်သွေ့သိဒ္ဓိပေးတဲ့ အစီအရင်ဆိုတော့ စိတ်ချွေယုံကြည်ရပါတယ်၊ ရှင်ဘူးမယ်ဆို မန်းစက်တော်ရာကနေ ပြန်ခေါ်လာစဉ်က သူလည်း

အတော်ကို နာမကျန်းဖြစ်နေခဲ့တာ၊ ပေါ်သိဒ္ဓိပေးတဲ့ ယတောနဲ့ အမြန် ကောင်းလာတာ လုပ်ကြလေ ရောဂါပျောက်ကင်းဘို့အရေးပဲ”

မိသင် နောက်ပြန်ဆုတ်သွားသည်။ မိုးညှင်းမင်းက သလွန်ဆီ င့်ကြည့်ရင်း ပြော၏။

“ကျွန်ုပ်ဒါတွေ အစောကမသီလို့ သမားတွေကို မောင်းထုတ် လိုက်တယ်၊ အရေးမဟုတ်ပါဘူးလေ၊ ဒီသမားတွေ အမူတော်ထမ်း ပေါ်လျော့နေတာလည်း အမှန်ပဲ၊ ကိုင်းနေကောင်းအောင်သာလုပ်၊ မိဖုရားကြီး အနောက်လုံးတောင်ပေါက်မှာ ယာယိစံအိမ်ဆောက်ဖို့လဲ နှစ်သက်သလိုသာ စီမံကြပေတွေ၊ ဇာတာသန့်သွားဖို့ အရေးကြီးတယ် မဟုတ်လား”

မိုးညှင်းမင်း ပြန်သွားပြီးနောက်တွင် မိသင်သည်အကဲမရသော မျက်နှာဖြင့် ပြုး၍ပြောလေသည်။

“သူပုံးတော်ကြီးပေါ်သိဒ္ဓိကို မေးမှာပဲ သခင်မ၊ ဒါပေမဲ့ ပေါ်သိဒ္ဓိကလည်း အခု ကျွန်ုပ်မ ပြောလိုက်တာတွေ အားလုံးကို သူ့ဘုရင်ကို ပြန်တင်လိမ့်မယ်၊ ဒီလိုထွက်ဆိုသံတော်ဦးတင်ဖို့ ပုံးတော်ကို ငွေစင်သုံးပါသာနဲ့ ရွှေလက်စွပ်ငါးကွင်း တံ့ဖိုးပေးထားပြီးသား။ ပြီးတော့ ဘုရင်မင်းမြတ်အတွက် မိဖုရားကြီး ရှင်စောပုက ကြားဝင်ပြီး ယတော့ လုပ်ရတာ၊ ဒီလိုယတော့မျိုးကို ဘုရင်မင်းမြတ်က သူ့အတွက် လုပ်တာဆိုရင် ခိုင်ပြုမှာမဟုတ်ဘူး၊ ရွှေနှစ်းရှင် ဇာတာတော်သန့်ဖို့လုပ်ပေးတယ်ဆိုတာ တစ်ခွန်းမှ မဟာလေနဲ့လိုလည်း ပေါ်သိဒ္ဓိကို သင်ကြားထားပြီးသား၊ စိတ်ချေနေတော်မူ သခင်မ”

မိသင်တွင်တွင် အားရပြောနေသည်ကို နားထောင်ပြီး-

“မိသင်ရယ်၊ ညဲ့ရွှေနှစ်းရှင်က ပေါ်သိဒ္ဓိကို တရာတ်တရများ သွားမေးမယ် မထင်ပါနဲ့၊ ရှင်စောပုအတွက် ဒီလောက်ကြာင့်ကြစိုက်လို့ များတော့ ငါချိပ်ရည့်သောက်စရာတောင်မလိုပါဘူး”

“အို...ဘာပဲဖြစ်ဖြစ် သခင်မရယ် အခု အဆင့်နှစ်ဆင့် အောင်မြင်ပြီ၊ အနောက်လုံးတောင်ပေါက်မြို့ပြင်မှာ စံအိမ်ဆောက်လို့ရပြီ၊ ရှေ့အစီအမံ တွေလည်း ပြောချေဖို့ပဲရှိတော့တယ်လေ”

“အေးကွဲ၊ ဦးပွဲ့ောင်းနှစ်ပါးလည်း ညဲ့နေကျရင် ကြွလာကြီးမယ် မဟုတ်လား”

ရှင်စောပု

၁၂၁

လေးကိုင်းပို၍ ကျွေးညွှတ်လာသည်။ ညီးကြီးပို၍ တင်းတောင့်လာသည်။ မြှားတံ့ပို၍ဖြေမဲ်သက်လာသည်။ စက်ဗဟိုမှတ်ကို ရေးတေးတေးမြင်လာရပေပြီ။

အနောက်လုံးတောင်ပေါက်မြို့ပြင်မှ ယာယိစံအိမ်၌ ထူးခြားသောအခမ်းအနားများ ပေါ်ပေါက်လာသည်။ ဘုရားကိုးဆူ ကပ်သည်။ သဲပုံဖေတီတည်သည်။ ရဟန်းသံပဲ့တို့ကို မိဖုရားကြီး ရှင်စောပု သက်စေ့သုံးဆယ့်မြောက်ပါးနှင့် ပဋိသန္ဓာက်တစ်ပါးပေါင်း၍ သုံးဆယ့်ခုနှစ်ပါးပင့်ကာ ဆွမ်းလုပ်ကျွေး ပူဇော်သည်။ သံပဲ့တော်များက ပရိတ်တော်များရွှေ့ဖတ်သရှေ့ယ်ပေးကြသည်။ ထို့နောက်...

ပုလ္လားတော်များကို ပူဇော်သရှေ့ရပြုသည့်သဘင်။ ပုလ္လားတော်များက သပြေခက် ကိုယ်စိတိကိုင်ကာ မန္တန်းရွှေ့ဖတ်ဖတ်ကြသည့်သဘင်။ မိဖုရားကြီး နေ့နံတော်အတိုင်း သုံးဆယ့်ခုနှစ်နှစ် အရွယ်ရှိ ဗုဒ္ဓဟူးနေ့ဖွား ဗုဒ္ဓဟူးနေ့သမီး သုံးဆယ့်ခုနှစ်ပေါ်အား စတုဒိသာ ကျွေးမွေးသည့်အခမ်းအနား၊ သဲပုံဖေတီ၏ ဗုဒ္ဓဟူးနံထောင့်အရပ်တွင် ဆင်ရှပ်သုံးဆယ့်ခုနှစ်ကောင်ထားရှိပြီး၊ အမွှေးနံသာများ ပက်ဖျွန်းသည့်အခမ်းအနားရာဟုဖွား အမျိုးကောင်းသား၊ သုံးဆယ့်ခုနှစ်ပေါ်အား အဝတ်ပုဆိုးပေးလူသည့်အခမ်းအနား၊ ဂြိုဟ်ကြီးရှုံးလုံးနှင့် ဂြိုဟ်မင်းတို့အား ဂြိုဟ်စာကျွေးသည့်အခမ်းအနား။

ထိုသဘင် အခမ်းအနားများ အားလုံးကို ဦးစီးကိုင်ပြုရသောအနောက်တော်ပုလ္လားတော်ကြီး ပေါ်သီခွှဲမှာ မိသင်ထပ်မံတံ့ရိုးပေးသောကြေးပိသာသုံးဆယ့်နှင့် ရွှေငါးကျပ်သားကို လက်ခံရယူပြီးနောက် ပို၍ တက်ကြဖွဲ့စပ်စွာ စီမံခန့်ခွဲတော့သည်။

ခုနှစ်ရက်၊ ခုနှစ်လီကြာခဲ့ပေပြီ။ မြို့ပြင်အနောက် လုံးတောင်ရပ်စံအိမ်ကို ကြီးကြပ်စောင့်ရှောက်ရန် မိုးညှင်းမင်းက မြင်းတပ်မှုး၊ ရှင်ရဲနောင်အား အမိန့်တော်ချဲခဲ့၏။ ရှင်ရဲနောင်သည် ဦးပွဲ့ဦးမွဲ့ညာဏေ၏အဟောအပြောတွင် အကျိုကြီးကျကာ ဦးမွဲ့ညာဏေ၏ မွဲ့န္တာဝါသီကတပည့်လုံးလုံးကြီး ဖြစ်သွားသည်။

ဦးစီးဆောင်ဖြစ်သူ ရှင်ရဲနောင်က ကိုးကွယ်သောအခါ ဦးဇော်လေးအား မြင်းတပ်သားအားလုံးအလိုလိုပင် ဝပ်တွားကြပြန်၏။ ဦးမွဲ့ညာဏေကလည်း မြင်းတပ်သားတို့ ဝါသနာထုံးသော အဆောင်လက်ဖွဲ့

ဂါထာမန္တန်ပိယဆေးများဖြင့် သားကောင်ကို စပါးကြီးမြှေ့သည့်အလား
ယူကျိုးဆွဲငွေထားနိုင်ခဲ့လေသည်။

ထိအခိုန်ကာလများအတွင်းမှာပင်...

ဦးဇော် မဓ္မဓရသည် အနောက်လုံးတောင်ပေါက်နှင့် မနီးမဝေး
ရှိနေသော မြစ်ဆိပ်၌ လျှို့ဝှက်စွာ စီမံနေ၏။ ဦးစွာ မြစ်ဆိပ်ကမ်းပါးထက်
သောင်ပြင်တွင် ရုကြီးတစ်ရုံ ဆောက်သည်။ ဝင်ပေါက်ထွက်ပေါက်ကို
တစ်ပေါက်တည်းထား၍ တစ်ကိုယ်စာသာ အကျယ်ချဲ့သည်။ တဲ့ရုံအတွင်း
နံရုံလေးဘက်တွင် အပြင်မှ မမြင်ရအောင် တင်းတိမိစများအလုံအခြဲ့
ကာရုံသည်။ တဲ့ရုံကြီးအလယ်တွင် ဆိုင်းဂိုင်းတူရှိယာ ခင်းကျင်းထားပြီး
ပရိသတ်အတွက်မှ စင်များအသင့်အတင့် ဝန်းရုံ၏ ထိုးသည်။

တရုတ်ကြီးရှိရာ ကမ်းပါးထိပ်မှာ မတဲ့စောက်လွှဲပြီး မြစ်ဆိပ်သို့ လူအသွားအလာ မသုံးကြသောနေရာလည်းဖြစ်သည်။ အောက်ဘက်တွင် ရှိနေသော မြစ်ဆိပ်မှာလည်း ကမ်းပါးစွန်းကွယ်နေသဖြင့် အငူတစ်ခုလို ဖြစ်နေကာ ကမ်းပါးပေါ်မှ ကြည့်ရှု မမြင်နိုင်။

မြစ်ဆီပိမှစ်ပြင်တွင်ကား လျှော်ကားလျှော်းတစ်စင်း။

အနောက်လုံးတောင်ပေါက် ယာယိစံအီမဲနှင့် မြစ်ဆိပ်ကမ်းပါးထိပ်
တွင် ထိသို့စီမံလှုပ်ရားနေကြခိုက် အဝရွှေနှစ်းတော်ရှိ မိပုရားကြီးရှင်စောပု၏
အဆောင်တော်တွင်ကား ဟံသာဝတီမှ ပါလာခဲ့သော လူပျို့တော်သားများ
မင်းလှလင်များ၊ အရွယ်ရောက်ပြီး သန်မြေန်သော ယောက်ဗျားကြီးများသည်
မောင်းရုံးတောင့်တင်းစေသော လေ့ကျင့်မှုများကို လျှို့ဝှက်စွာလေ့ကျင့်နေ
ကြသည်။ ထိလေ့ကျင့်မှုများ၏ အမြင့်ဆုံးအဆင့်မှာ အဝရောက်ဟံသာဝတီ
သားတို့ကြောက်နှစ်ခုနှစ်နှစ်ခုနှုံးကွားနေခဲ့သည့် လျှော်တာက်အနုတ်အသိမဲး
လေ့ကျင့်မှုပင်ဖြစ်၏။

* * *

လဆတ်ညွှန် ကောင်းကင်သည် တိမ်တိုက်များကြောင့် ပို၍
မည်းမောင်နေလေသည်။

အမှောင်ထဲကို ခုခံနေသော နေရာတစ်နေရာရှိ၍ ယင်းနေရာမှာ
အနောက်လုံးတောင်ပေါက် ယာယိုအိမ်နှင့် မြစ်ဆိပ်အကြား ကမ်းပါး
သောင်ပြင်ထက်ရှိ တရားတန်း၊ ညွှေး၊ နှီး၊ ဖြစ်၏။

ତେଣୁକିଃଯେତ୍ରାଂ ଗନ୍ଧାରୀଶ୍ଵରିଃତ୍ତିର୍ଦ୍ଦମାଃ ଲଦ୍ଦଃଫେବ୍ୟାନ୍ ॥

တရုံးမဟိုရှိ ဆိုင်းရိုင်းမှ ရူည် သွက်လက်သော ဗုံသံ၊ စည်သံ၊
ပတ်သံများ ဉားဉားဉားနေသည်။ တစ်ပေါက်တည်းသာရှိသော ဝင်ပေါက်
အဝတွင် တိုးပေ့နေကြစေကာမူ တစ်ယောက်စီသာ လူးလွန်းတိုးဝင်ကြ
ရသည်။ ခဏချင်းအတွင်းမှာပင် တရုံးကြီးအတွင်း လူပြည့်သွားလေသည်။

ပရိသတ်အများစုံမှာ ရှင်ရဲနောင်းစီးသော မြင်းတပ်သားများဖြစ်ပြီး
သူတို့အားလုံးလိုလိုမှာလည်း စတုဒိသာ တိုက်ကျွေးသော သေရည်ဖြင့်
မူးယစ်နေကြသည်။ သေယစ်သော တက်ကြမှုနှင့် ဆိုင်းသံတို့ တွဲဖက်မီ
သောအခါ ပွဲကြည့်မြင်းတပ်သားများသည် ပရိသတ်အဖြစ်မှာသည်
စင်အောက်သို့ဆင်းကာ ကိုယ်တိုင်ကခုန်သူများအဖြစ် ရောက်ရှိသွား
ကြသည်။

ပရိသတ်ကို အဖမ်းစားဆုံးမှာ ဆိုင်းပတ်ရိုင်းရှေ့တွင် ခင်းကျင်းထား
သော လခြမ်းတူရှိယာနှင့် မိကျောင်းတူရှိယာတို့ပင်ဖြစ်၏။

ရွှေရောင်ဖိတ်လက်နေသော မိကျောင်းရပ်ကြီးသည် သုံးတောင်
ရှည်လျားပြီး ပါးစပ်ကိုဟကာ အမြီးကိုတန်းကာဖြင့် မာန်ဖိနေသည်။
ဝမ်းလိုက်အောက်ခံခုံခြေလေးရွောင်းတို့တွင် ခြေသည်းများကိုပါ အနစ်တော်
ထားသည်။ မိကျောင်းတူရှိယာသမားက ရင်းတိုက်သားလက်ခတ်ဖြင့်
တီးခတ်လိုက်သောအခါ မြင်းတပ်သားများ ဟေးကနဲ့ အော်ကြလေသည်။

မကြုံမှာပင် ကချေသည်တို့ မိကျောင်းရှေ့တွင် နေရာယူ
လိုက်ကြ၏။ ကချေသည်တို့သည် လက်အစုံကိုဖြောက်ပင့်ကာ ပန်းမပါဘဲ
ပန်းခူးလေဟန်ကိုင်ဆောင်ဟန် သရုပ်ဖော် ကခုန်ကြသည်။ ပန်းရိုင်းအက
ရှေးဦး အစီအစဉ်ကတည်းက ပရိသတ်သောသောနှစ်ခြိုက်သွားကြသည်။

ထို့နောက် ဒေဝပ္ပါဒ်အကာဟု မိကျောင်းသမားက ဟစ်၍ကြသာ
လိုက်သည်။ ကချေသည်တို့ လက်ညှိုးကိုကျွေးကာ ဆန့်ကာ လူပ်ယမ်းကာ
ကဖြကြသည်တွင် မြင်းတပ်သားတို့သည် သေမူးမူးဖြင့် လိုက်ကြ
လေသည်။

တတိယအစီအစဉ်ဖြစ်သော ဓားနှစ်လက်အကတွင်မူ ကားမြင်းတပ်
သားများထဲမှ ပွဲကြည့်သူဟူ၍ တစ်ယောက်မျှ စင်ပေါ်တွင်မရှိကြတော့ဘဲ၊
ဆိုင်းရိုင်းကိုပတ်ကာ စစ်ချိစစ်တက်အကများ ကခုန်ကြတော့သည်။

ထို့နောက် ဟံသာဝတီနှစ်ယွားတို့၏ ရိုးရာစမားဂုတ် မြေရိုင်းအက။

မင်းသားနှင့် မင်းသမီးတို့ အချိုအချ အပေးအယူလုပ်၍ စောင်းမြောင်း
ထွေငြော့ သီဆိုကြသည်ကို မိကျောင်းက၊ အတို့အဆိုတ်ဖြင့် ပို့ပေး၏။

အကကိုးစားမပေးသော စမားဂုတ်အဆိုသည် ဟံသာဝတီ နှယ်ဖွားတို့ အထူးနှစ်ခြိုက်ကြသော အစီအစဉ်ဖြစ်ကြောင်း လခြမ်းတီးသူက အသံပါကြီးဖြင့်ကြညာသည်။

မင်းသားမင်းသမီးတို့၏ အပြန်အလုန်ထေ့ငြုံစောင်းချိတ်သော ဟာသတေးချင်းကို လခြမ်းသမားကပင် အဝမြင်းတပ်သားတို့ နားလည် အောင် ပြန်ဆိုရင်းလင်းပြသည်။ မြင်းတပ်သား ပရိသတ်များမှာတဝါးဝါးပဲ ကျ၍ မဆုံး။

တရုံကြီး အတွင်း၌ ထိုသို့ တေးဂါတသံ၊ လခြမ်းသံ၊ မိကျောင်းသံ များ၊ တေးသီဆိုသံများ၊ အော်ဟစ်ရယ်မောသံများက ပွင့်တွက်မတတ်ဖြစ် လာသောအခါ အပြင်မှ အနောက်လုံးတောင်ပေါက်သားများလည်း မနေနိုင် တော့။ သို့သော် ဝင်ပေါက် တစ်ပေါက်တည်းသာရှိပြီး ရုံအတွင်းမှာလည်း ပရိသတ်ပြည့်နေပြီဖြစ်သဖြင့် အပြင်မှပင် နားဆင်ကြရတော့သည်။ တင်းတိမ်များ ကာရံထားသဖြင့် တဲထရံကွက်ကမှ ချောင်းကြည့်၍လည်း မမြင်ကြရ။

စမားဂုက်တေးသည် စည်းနရီပို၍မြန်ဆန်သွက်လက်လာသည်။ မြင်းတပ်သားနှင့် ပရိသတ်တို့၏ သေခွက်များလည်း အကမ်းအလုမ်း အပေးအယူ ပို၍များလာသည်။

တစ်စတစ်စဖြင့် စမားဂုက်သည် မြန်မြန်ဆန်ဆန် သွက်သွက်လက် လက်မှ လေးပင်သော စည်းဝါးနှင့်အတူ မင်းသားမင်းသမီးတို့၏ တေးသံမှာ လည်းနရီကျေအထိ လေးလဲလာသည်။

မြင်းတပ်သားတို့လည်း သေခွက်လွတ်ကျကာ ခေါင်းငါးကိုဖို့ ဖြစ်နေကြပေပြီ။

မြင်းတပ်မှူးရှင်ရဲနောင်ကား မိကျောင်း၏ အမြို့ဖျားတွင် မေးတင် လျက် ဟုတ်သပ၊ ဟုတ်သပ ဟု သေယာစ်သံဖြင့်ဆိုနေသည်။

ညွှေ့ပိုနက်လာ၏။ အမောင်ထုပို၍သိပ်သည်းလာ၏။

တရုံအပြင်မှ မမြင်ရဘဲ နားဆင်ရုံသာ နားဆင်နေရသော လုံးတောင် ပေါက်သားတို့လည်း လေးတွဲသော စမားဂုက်နှင့် နားမလည်သော ဟံသာဝတီတေးစာသားကို ပျင်းရိကာ ပြန်သွားကြ၏။

လခြမ်းသံ၊ မိကျောင်းသံတို့ဖြင့် တဖြည့်းဖြည့်းလေးတွဲကြီးကျရာမှ အသံတို့တိမ်လာသည်။ မိကျောင်းသမားက ရင်းတို့က်သား လက်ခတ် ကို ခါးကြားထဲထိုးသိမ်းလိုက်သည်။ ကချေသည်တို့သည် ထန်းခေါက်ဖာ

၂၀၁

۶۹

များကို ဆိုင်းပိုင်းကြားမှ ဆွဲထုတ်လိုက်ကြသည်။ တေးဂိတသံများအားလုံး တိတ်သွား၏။

ထိခိုက်များ

မတ်စောက်သော ကမ်းပါးအောက် မြှောင်ရိပ်ပိုကျသော သဲလမ်းမြစ်
ဆိပ်တွင် မည်းမည်းသဏ္ဌာန်တို့ လူပ်လူပ်ချေခွင်းလာကြသည်။ အင့်သဖွယ်
ဖြစ်နေသော မြစ်ဆိပ်သို့ရောက်သည်။ ကုန်းပေါင်းပျော်ပြားပေါ်သို့ ခြေချမိုက်သည်။

“သင်မ ကုန်းဘောင်အတိုင်းတက်သွားပါ၊ ခြေလှမ်းမှန်မှန်သာ
လျောက်ပါ မိသင်နောက်က ထိန်းထားပေးမယ်”

“ငါလျောက်နိုင်ပါတယ် မိသင်”

တိုးတိုးအသံနှစ်သံထွက်လာ၏။

ပျော်အတိုင်း တည်ဖြမ်စွာ တက်ခဲ့ပြီး လျှော့သို့ ရောက်သည်။

“တကာမကိုး ရောက်ပြုလား”

လျော့မှ ဦးမဗ္ဗာဏ်၏ အသံပေါ်လာ၏။

“ရောက်ပါပြီးသွင်း”

“ပေါင်းမိုးထဲဝင် အလယ်နားထိသွား”

မိုးထွန်းမထားသဖြင့် မောင်မည်းနေ၏။ သို့သော် ပေါင်းမိုးအတွင်း အတိက်အထိအရှိအောင် ရှင်းလင်းထားသည်။ သင်ဖြူးချောဖျာပေါ်တွင် ကော်ဇာတ်းထားသည်။ ရှင်စောပုသည် မိသင်၏ အဖော်အမကို တွဲရင်း အနည်းငယ်လူးသော လျှပ်ဦး တည့်မတ်စွာလျောက်ပြီး ထိုင်လိုက်၏။

“တကာမကိုရောက်ပြုလား”

“ရောက်ပါပြီးသွင်း”

ପୁଣିନାଗ୍ରମ୍ କିଃରମ୍ଭରଣୀ ଅଯଂତ୍ରଣୀ ॥

လျှော်ကားလေ့ ပြီမှုကနဲ့လူပ်နေသည်။ ဆက်ကာဆက်ကာ ဆင်းလာ
ကြသူများ၏ အရှိန်ကြောင့်ဖြစ်သည်။ ခဏအကြာတွင် လူစုံပြီဟု
အသံတစ်ခါက်ပေါ်လာ၏။

“ကန်းပေါင်ဖြတ်”

ဦးဓမ္မဓရက အမိန့်ပေးလိုက်သည်။

လျှော်ကားလျှော်ကြီးသည် မိကျောင်းတစ်ကောင်နှယ် မြစ်ဆိပ်မှ
တိတ်ဆိတ်စွာ ကမ်းခွာခဲ့သည်။ ထိုအချိန်တွင် တဲရုံအတွင်း မိကျောင်း
တူရုံယာ၏ အမြို့ပိုင်းတွင် မျက်နှာအပ်ကာ သေအယစ်လွန်အပ်မောကျ

၁၂၆

ချို့ညီ

နေသည့် အဝမြင်းတပ်များ ရှင်ရဲနောင်သည် အိပ်မက်ထဲ၌ ဘူကိုယ်တိုင်
မင်းသားအဖြစ် စမားဂွတ် သီဆိုနေလေသည်။

* * *

လခြမ်းကြေးနောင် တူရိယာကြီး သူအပေါ်ပြုတ်ကျလာသည်ဟု
အိပ်မက်မက်ပြီး မြင်းတပ်များ ရှင်ရဲနောင် လန့်နီးလာ၏။ ကိုက်ခဲများထေ
စွာဖြင့် မျက်စိဖွင့်အကြည့်တွင် ရှင်ရဲနောင် မျက်လုံးပြုသွားသည်။
မြင်းတပ်သားတွေချည်း။ အတုံးအရုံး၊ သေချို့များအကဲကွဲ
အဖိတ်ဖိတ်၊ အများလွန် အိမ်ပျော်နေသည့် ဟောက်သံများ။

ပန်တူသွေးတို့ တစ်ယောက်မှ မရှိကြတော့။

ရှင်ရဲနောင် လူးလဲထူး တဲ့ရုံထဲမှ ပြေးထွက်ခဲ့သည်။ အနောက်
လုံးတော်ပေါက် ယာယိစံအိမ်ဆီသို့ပြေးသည်။ မြင်းပေါ်တက်ရန်ပင်
သတိမရ။ ယာယိစံအိမ်တံခါးများ၊ ပြုတင်းများ၊ ဝင်ပေါက်များ ဟင်းလင်းပွင့်
လျက်ရှိသည်။ အထူးဆုံးတော်ပေါက်မှမရှိ။ မိဖုရားကြီး ရှင်စောပုလည်း
မရှိ။

ရှင်ရဲနောင် မြင်းဘော်းဆီ ပြန်ပြေးလာပြီး တွေ့ရာမြင်းတစ်ကောင်
ကိုအတင်းဆွဲဖြုတ်ကာ လွှားကနဲ့တက်၍ ကော်ကုန်လွှားတို့ သည်။
ရွှေနှစ်းတော်သို့။

* * *

မိုးညုင်းမင်းတရား၏ “တော်”ခေါက်သံများမှာ အားလုံး၏
ဦးခေါင်းပေါ်၍ မိုးကြီးတစ်ချိန်းသံ ဖြစ်သွား၏။ ရှင်ရဲနောင်၊ ပုလ္လားတော်
ကြီး ထော်သံဖွင့် ပုလ္လားတော်များ၊ မြင်းတပ်သားများ၊ မင်းလုလင်များ၊
နှစ်းတော်စွာ တပ်မိုးလျှေား၊ အနောက်လုံးတော်ပေါက် ယာယိစံအိမ်မှ
ပွဲသဘင်တာဝန်ခံအမတ်နှင့် အမှုတော်ထမ်းများအားလုံး၏ မျက်နှာသည်
နွားနှိုးရောင်ကဲ့သို့ ဖြူဖွေးနေကြသည်။

ထိုစဉ် အမတ်တစ်ဦးက ခေါင်းမဖော်ဘဲ ဒုံးတုပ်ရင်းတိုးလာကာ..

“ခေါင်မိဖုရားကြီး သလွန်ပေါ်က ရခဲ့တာပါရွှေနှစ်းရှင်” ဟု
လျောက်ပြီး မိုးညုင်းမင်းလက်ထဲသို့ သဝက်တစ်စွဲ ဆက်သလာ၏။

ရှင်စော့

၁၂၇

မိုးညှင်းမင်း သဝဏ္ဏကို ဖတ်နေရင်း မျက်နှာတစ်ခုလုံး မီးကျိုးခဲလို နီရဲလာကာ ရင်အုံတစ်ခုလုံး ဖားဖိကဲ့သို့ ဖြစ်နေသည်။ ထိုနောက် ထင်းထင်းပေါ်နေသော မေးရိုးများ လူပ်ရှားလာကာ သွားကြားထဲမှ အံကြိတ်သံနှင့်ဆိုသည်။

“ပြေးချင်လည်း ပြေးပစေတော့၊ သင်း ဒီလိုကြံမယ်လို့တော့ ငါမိတ်ထဲအနဲ့အသက် ရသလိုရှိသား၊ ဟိုရှင်နှစ်ပါး သူ့အဆောင်မှာ ဝင်ထွက်နေကတည်းက ငါမသိုးမသန်ရှိတယ်၊ ဒါပေမဲ့ သင်း ဒီလို လုပ်မယ်လို့ မတွက်ခဲ့မိဘူး”

“ဟဲ့ အကောင် သေရည်အိုးထဲ ခေါင်းစိက်နေတဲ့ မြင်းတပ်မှူး ဆိုတဲ့အကောင်”

မြင်းတပ်မှူး ရှင်ရဲနောင် တုန်သွား၏။

“မြစ်ရိုးအတိုင်း မင်းမြင်းတပ်သားတွေလိုက် ဆိုင်ရာ ဆိပ်ကမ်း ကင်းတပ်ဖွဲ့တွေဆီ အကြောင်းကြား”

မိုးညှင်းမင်းသည် ဆာလောင်မှတ်သိပ်သော ခြေထံ့ကြီးတစ်ကောင် လို ခေါက်တုံးခေါက်ပြန်လျှောက်ရာမှ ရပ်လိုက်ကာ...

အင်း အကြောင်းထူးမယ်တော့ မထင်ပါဘူး၊ သင်းတို့ ဟံသာဝတီ သားတွေက ရောကြောင်း၊ လျောကြောင်း သိပ်ကျမ်းကျင်ကြတာ၊ ခရီးကလည်း အစုန်ခရီး၊ ထွက်ပြီးသွားတာကလည်း ညဉ်ကတည်းကဆိုတော့ အတော် ခရီးပေါက်လောက်ပြီ၊ ပြေးပစေတော့ဟော၊ မင်းဆက်အဆောင်ယောင်ရို့ သာ ငါကလဲ နှစ်းစံထားတာပါ၊ ရှင်စော့ကို နှဂါးကတည်းက ငါ သိပ်သော့ တွေ့တာမဟုတ်ဘူး”

မိုးညှင်းမင်း ရပ်နေသော ခြေအစုံမှာ ပုံကြေားတော်ကြီး ဇော်သိဒ္ဓိ ရှူးမှောက်ဖြစ်လေရာ၊ ပုံကြေားတော်ကြီးမှာ ခေါင်းမဖော်ရဲဘဲ ကြမ်းပြင်နှင့် မျက်နှာ ပြားပြားကပ်ရင်း တစ်ကိုယ်လုံး နှစ်ကျံ့ဝင်သွားတော့မတတ် ဖြစ်နေ၏။

“သဝဏ္ဏထဲမှာ သင်းက အကြောင်းစုံ ရေးထားခဲ့သေးတယ်။ မင်းတို့အားလုံး လုလှကြီး အလှည့်စား ခံလိုက်ရတာပေါ့လေ၊ အေး... ပရိယာယ် ကျော့ကွင်းထဲကို ဆင်းမိခဲ့တယ်ဆိုပေမယ့် မင်းတို့ သတိ ပေါ့တန်တာတော့ ပေါ့တန်တာပဲ၊ ဘယ်လိုရာဒေါက် ချရမယ်ဆိုတာ ငါစဉ်းစားဦးမယ်”

၁၂၈

ချို့ညီ

မိုးညှင်းမင်းသည် သဝဏ်ချပ်ကို အစိတ်စိတ်အမြာမြာ ဆွဲဆုတ် လိုက်ပြီး ဧယျာသီဒ္ဓခေါင်းထက်သို့ ပစ်ပေါက်လိုက်၏။

“တောက်...ရေးသွားလိုက်ပုံက သင့်ထံမှ ကျွန်ုပ် ထွက်ပြီးခြင်း မဟုတ်၊ ကျွန်ုပ်အတွက် ပတိရူပအရပ် မဟုတ်သော ဒေသတစ်ခုမှ ပြီးထွက်သွားခြင်းသာဖြစ်သည်...တဲ့၊ ထွက်ပြီးတာ မဟုတ်ဘူးတဲ့။ ပြီးထွက်သွားတာတဲ့၊ အေးပေါ့လေ၊ ထွက်ပဲပြီးပြီး ပြီးပဲထွက်ထွက်၊ သင်းမရှိတော့လည်း အေးတာပဲ၊ သွားပစေ”

မိုးကြီးလျှပ်စီးတစ်ခုလို ထစ်ချိန်းမြည်ဟီးကာ လေနီကြမ်း မှန်တိုင်း တစ်ခုလို ထွက်ခွာသွားသော မိုးညှင်းမင်းတရား၏ ခြေလှမ်းများမှာ ရှင်ဘို့မယ်၏ နှစ်းဆောင်ဆီသို့။

* * *

၁၃၄

“သီတာဘောင်မှာ၊ ယောင်မကြားနှင့်၊
ခေါင်ထားသမျှ လျော့ရာမိတ်၊ တိန်ညွှဲးမိပတိ
တာခံ၊ ရွှေခိုင်ငံနယ် ဟိုးဟိုးကျော်လို့၊ မြေပေါ်ရေ
ပေါ်၊ တေဇော်လွှာတ်တယ်၊ စိုးကွပ်ဆင့်နှီမ်း၊
ရွှေကင်းခွန်ကြွေး၊ မြတ်သာကိန်း၊ နတ်ဝတီစံရာ
ဆက်တယ်၊ ယာဉ်စကြာကြီး...”

အနောက်ဘက် တောင်စွယ်သို့မေးတင်ရင်း ပြုတ်ကျေသွားသော နေလုံး
နိုင်ရဲသည် ဓရာဝတီကို တမ်းမက်စွာ နှုတ်ခွန်းဆက်နေသယောင်။ နေရောင်
ခြည်တန်းတို့က တိမ်စိုင်တို့ကို ဖောက်ထွင်းလျက် ဓရာမြစ် ပြင်ကို
ဖက်တွယ်ဆုပ်ကိုင်ထားဆဲ။

ထိုအခါ မြစ်အပြင်သည် အိပ်မက်ဆန်သော အရောင်အသွေး
မျိုးစုံတို့ဖြင့် တောက်ပနေတော့၏။ တောင်တန်းအရိပ်တင်သော အဝေးဆုံး
နေရာတွင် ခရမ်းပုပ်ရောင်။ မြစ်ကမ်းအလွန်တွင် ခဲသားနှုရောင်။ မြစ်ပြင်
အလယ်သို့ ရောက်သောအခါ လိမ္မာ်ရောင်။ လျှော်ကားလျော်း စုန်ဆင်း
နေသည့် နေရာတွင်ကား ပန်းဆီနှုရောင် ပုဇွန်ဆီရောင်။

အဇူးပြင်တွင် တစ်နေကုန် မင်းမူခဲ့စဉ်က လင်းထိန်သော
အရောင်နှင့် အပူဇွှေးခြောင်းခြောင်းတို့ကိုသာ လွှတ်ခဲ့သော သူရိန်သည်
အနောက်ဘက်တောင်စွယ်တွင် ငပ်သွားပြီးမှ လှပသော ရောင်ခြည်တန်း
တို့ဖြင့် နှုတ်ဆက်ခဲ့ချေသည်။ ဓရာဝတီကို နေမင်းသူရိန်က မိမိ၏
တစ်နေ့တာ ကျူးလွန်မှုများအတွက် အလျော်ပေးဆပ်ခြင်းပေလား။

ပေါင်းမိုးအစပ်တွင်ထိုင်ကာ ညာနေဆည်းဆာ၏ မျက်စီမဆုံး
တပြန်တပြော မြစ်ပြင်နှင့် ကောင်းကင်မြင်ကွင်းကြီးကိုကြည့်ရင်း အတွေး
ရောက်မိနေသည်။ မညှာမတာ နိုပ်စက်ကလူပြုခဲ့သော နေလုံးကြီးသည်

သူ၏ခွဲခွာခန်းတွင်မူ ပကတိ သနားနှစ်လိုစွဲယ်။ မြစ်ပြင်စရာသည်လည်း
တစ်နေကုန် အငွေ့လူလူ တက်ပုံခဲ့ရသော အပူဒဏ်ရာများကို မေ့ဖျောက်ကာ
နေလုံးကြီး၏ ပွဲဖက်နှုတ်ဆက်မှုကို ကျေကျေနပ်နပ်ကြီး ခံယူနေ၏။
စရာဝတီသည်ကော အပြစ်ဟူသမျှကို သည်းခံခွင့်လွတ်တတ်သည်လား။

သို့... တောင်းပန်ခယသူနှင့် သည်းခံခွင့်လွတ်တတ်သူ။
ဒုးထောက်အရှုံးပေးသူနှင့် ကျေအေး ဖြဖျောက်တတ်သူ။

မလွှဲမရှောင်သာသောကြောင့် တစ်ညီးအပေါ်တစ်ညီး အပြစ်ဒဏ်
တစ်ခုခု လွှာန်ကျူးခဲ့မိသည်ဆိုစေ တောင်းပန်ခြင်း၊ ခွင့်လွတ်ခြင်း၊
ကျေအေးခြင်းတို့ဖြင့် ပေါင်းဆုံးကြပါမှ ကမ္ဘာလောကြီး ဤမ်းချမ်းပေ
လိမ့်မည်။ မာနနှင့် အာယာတတိုကို ကိုယ်ချင်းစာနာမှုတရားဖြင့် ချေဖျက်နိုင်
ပေလိမ့်မည်။ ပွဲဖက်နှုတ်ဆက်ကြသော ရင်အချင်းချင်း လက်အစုံချင်း
ထွေးနွေးသော မေတ္တာတရားများ အပြန်အလှန် စီးဆင်းကြပေလိမ့်မည်။

ယခုသော် ထိုသို့မဟုတ်ချေတကား။

အဝနှင့် ဟံသာဝတီတို့သည် အပြန်အလှန် နှစ်ပြည်ထောင်မင်းတို့
သမီးပေးကြ သမက်တော်ကြ နှမယူကြ ယောက်ဖတော်ကြရင်းဖြင့်
တစ်ဖက်က အဲမောင်းလုံကို ဆုပ်ကိုင်ထားကြသည်။ ချွေငွေ ဘဏ္ဍာ
လက်ဆောင်ပဏ္ဍာများ အပြန်အလှန် ဆက်ပို့ကြရင်းမှ တိုက်ဆင်ချင်း၊
တိုက်လေ့ချင်း စီးချင်းထိုးကြပြန်သည်။ ရင်းနှီးချို့ကြည် သဝဏ်လွှာ၏
နောက်မြို့တွင် ဓားသွားနှင့် မြားတံတိုကို ချည်နောင် ယူသွားကြသည်။
မဟာမိတ်၏ စာချွန်ငယ် အခြားတစ်ဖက် မျက်နှာတွင် အဆိုပ်ရည်
သုတေသူးထားကြသည်။

မရောင့်ရဲ မတင်းတိမိနိုင်ခြင်း၊ အမျက်ခြောင်းခြောင်းထွက်ခြင်း၊
မိမိကိုယ်မိမိသာ ကြီးကျယ်စွာ ပြုစုံပျိုးထောင်ခြင်းနှင့် မသိနားမလည်ခြင်း
တို့ကို အခြေခံလျက် ကြောက်စရာကောင်းသော စကားတစ်လုံးကို
မြို့နှင့်ရေရှာက်ရေ ကြွေးကျော်ကြသည်။

စစ်...စစ်...စစ်...။

ဤမ်းဆိုတ်သာယာလွန်းသော စရာဝတီညာနေဆည်းဆာကြောင့်
စိတ်အတွေးများ လွင့်မျှော ဖျောင်းအိန္တ၏။ ထိကာသ လောကြီး၏
အင်းအကျင်းကို ခံစားရင်း သတ္တာလောက၏ သံ့ရေမွှေ့ကို ဆင်ခြင်နေမိ၏။

ဤမြတ်ပေါ်ဝယ် စစ်ဆိုသော ကြောက်မက်ဖွယ်စကားလုံးတစ်ခု ပျောက်ကွယ်စေချင်လှသည်။ ထိုစကားလုံး ဝါဟာရနှင့်အတူ သယ်ဆောင် လာသော အနိုင်္ဂာရု များလည်းချုပ်ပြိုမ်းစေချင်လှပါ၌။

လင်သေသေ၊ သားသေသေ မူဆိုးမများ၊ မိခင်များ မရှိစေချင်။ ချစ်ခင်သူတို့ သေကဲ့ရှင်ကဲ့ မကဲ့စေချင်။ တစ်ယောက်နှင့်တစ်ယောက် မမြင်မတွေ့ဖူးပါလျက် အရှင်သင်၏ အမိန့်တော်ကို ဦးထိပ်ရွက်ကာ စစ်တလင်းတွင် အသေအကြော် ထိုးခုတ်တိုက်နိုက်သော ယောကျားပျို့များ မပေါ်ပေါက်စေချင်။ အိမ်မြေ လယ်ယာ စပါးကျိုတို့၊ မီးဟုန်းဟုန်း မတောက်စေချင်။ ဒခင်၊ ဦးရီး၊ ဘကြီး၊ အစ်ကိုများအား စစ်မြေပြင်တွင် ဆုံးရှုံးလိုက်ရသော အကလေးငယ်တို့၏ မျက်ရည်များကို မကျေစေချင်။ အို...သတ္တန္တရကပ်တေးကြီး ဤမြတ်ဗြိရေမှ အကြောင်းမဲ့ ပျောက်ကွယ် သွားပါစေတဲ့။

သုသူင် ရာဇာဓိရာဇ်၏ သမီးတော်၊ မဟာဆီ၊ မဟာသွေးစင်စစ် ဖြစ်လေသော နှစ်းရမိဖူရားကြီး အဆောင်အယောင်ဖြင့် ဘုရင်မင်းမြတ်တို့ အဆင့်ဆင့် သိမ်းပိုက်ခံဖြစ်လေသာ သိရီတို့ဘုဝနာ အစချို့ရည်လျားသော ဘွဲ့နာမရှင်ဖြစ်လေသာ ရှင်စောပု အမည်ရှိ မိမိကကော မိန်းမသားတစ်ယောက် အနေဖြင့် ပြင်းပြစွာ ဆုတောင်းနေမိရုံကလွှဲပြီး မိမိဘာများ တတ်နိုင်သနည်း။ ကိုယ်တိုင်ပင် ကိုယ်လွှာတ်ရန်း “ပြေးထွက်” ခဲ့ရသည့် ဘဝ။

* * *

လျှောကားလျှော့ဗီးတွင် လိုက်ပါသော ဦးပွဲ့ဗုံးလေး ဦးမွဲ့ဗူးကဗျာ၏ ကေသီသက်နှစ်းစသည်လေတွင် တဖျုပ်ဖျုပ်လှပ်ယမ်းလျက်ရှိ၏။ ဦးဇော်းအနီးတွင် ရေကြောင်းကိုသိသော အမှုထမ်းလျှောမားတို့ ထိုင်ကြသည်။ ရေကြောင်းကိုသိသည်ဆိုသော်လည်း ဤအစုံခရီးမှ ဇရာဝတီ၏ ပရီယာယ် မာယာကိုအတိအကျ သိကြသည် မဟုတ်ကြ။

မြစ်ပြင်ကျယ်ကြီးသည် အကွဲအကောက်။ အချိုးအလှည့်များဖြင့် လျှေတော်သားတို့ကို စီန်ခေါ်နေသည်။ မြစ်လယ်မှ ထွန်းပေးနေသော သောင်ခုများက ပြက်ရယ်ပြုသည်။ မြစ်ဆုံးလက်တက် ဝဲကတော့များက ခြိမ်းခြားကိုသိသည်။ ပြောင်းလဲသွားသော ရေစီးကြောင်းနှင့်ရေတက်ရေကျ တို့ကလွှဲည့်စားသည်။ လျှော်တက်များထိုးဝါးများကိုအလှည့်ဖြင့် အသုံးပြုကြ ရသည်။

ဦးဓမ္မဓရ ကိုယ်တော်လေးကား ပဲနင်းစင်မှ ထတော့သည်မရှိ။
တစ်ချိန်လုံးလိုလို ပဲကိုင်ပေးနေသည်။ သင်းပိုင်ကို တင်းတင်းဝတ်ပြီး
အကသီကို ခေါင်းမြို့ဗြိုက် လျှောကားလျှောကို ထိန်းသည်။

ဦးဓမ္မဓရက ဆိုသည်။

“ကျူပ်တို့က အချိန်အခါရော အခြေအနေရော လက်ဦးမှုရဟန်ပြီး
ထွက်လာနိုင်ခဲ့တာမို့၊ အဝဘရင်ရဲ့ လျောတပ်ဟာ ဘယ်လိုမှ လိုက်မိနိုင်မှာ
မဟုတ်ဘူး၊ သို့သော် မိုးညှင်းမင်းက မခဲ့ချင်စိတ်နဲ့ တစ်ခုခုတော့
ကြိုးစားမှာသော်ခြာတယ်၊ ရေကြောင်းက လိုက်မမီဘူးဆိုတောင်မှ
ကုန်းပေါ်ကနေပြီး လိုက်လိမ့်မယ်၊ အဆင့်ဆင့် ကင်းဆိပ်တွေကို အကြောင်း
ကြားထားနိုင်ပါတယ်”

ဦးဓမ္မဓရ၏ စကားမှန်ခဲ့၏။

မြစ်လယ်ရေကြောင်းအတိုင်း စုန်ခဲ့စဉ် အရှေ့ဘက်ကမ်း၊ ကိုင်းတော့
များအကြားဪဪး၊ ဘုရင့်မြင်းတပ်မှ မြင်းစီးအချို့ကို အဝေးမှုမြင်လိုက်
ရသည်။ ဦးပွဲ့ဗြိုင်းနှစ်ပါးစလုံး လျှေဦးနှင့် ပဲစင်းမိုးထဲ
အလျင်အဖြစ် ဝင်လိုက်ကြရသည်။ အညာကုန်စည်ကူးသော လျေအဖြစ်
ချက်ချင်း သရပ်ပြောင်းကြရသည်။

ပေါင်းမိုးရှေ့တွင် ကိုယ်ဝတ်အကိုးမပါ၊ ဗလာကျောပြောင်ဖြင့်
လျေသမားအချို့၊ ထွက်ထိုင်ကြရပြီး၊ ပဲနင်းတွင် အညာသားဟန်ပေါက်သော
ယောကျားကြိုးတစ်ယောက်ထိုင်ပေးရသည်။ ကျယ်ပြောသော မြစ်ပြင်လယ်
တွင်ဖြစ်နေ၍သာ တော်သေးတော့၏။ အဝေးမှု မြင်းစီးရဲမက်တို့သည်
ကမ်းပေါ်မှ လုမ်းကြည့်ရင်း မြင်းများကို ဆက်စိုင်းသွားကြသည်။

“ဘယ်လောက်ပဲ လုံခြုံအောင် စီစဉ်ပေမဲ့ သတိဆိုတာ ပိုတယ်
မရှိဘူး၊ ကျူပ်တို့နောင်း တစ်နော်လုံးနားပြီး၊ ညျဉ်ဘက်ကျမှ ထွက်ကြရင်
ကောင်းမယ်၊ နေ့အခါကို ကိုင်းတော့တို့၊ ရေလယ်တို့မှာ ကျောက်ချရပ်ထား
ပုန်းအောင်းနေသင့်တယ်”

ဦးဓမ္မဓရက အခိုင်အမှာ မိန့်သည်။ ဦးဇော်းလေးသည် အကယ်ပင်
ပဲနင်းကြိုးအဖြစ် အလိုလိုရောက်ရှိသွားလေသည်။

တံငါးရွာလေး တစ်ရွာအနီး ဆိုက်ကပ်စဉ်၊ ဦးဇော်းဦးဓမ္မညာဏာ
မိမိတို့ ရဟန်းနှစ်ပါးအတွက် ဆွမ်းအကုန် သက်သာစေတော့ဟုဆိုကာ
သပိတ်ပိုက်၍ ရွာထဲထွက်သွားသည်။ ဆွမ်းရခဲ့သော် ဦးဓမ္မညာဏာ က
အရေးပေါ် သတင်းကို ပြန်ကြားသည်။

“ကိုယ်တော်ပြောတာ မှန်တယ်၊ အဝဘရင်ဟာ အခဲမကျေဘူး၊ အမတ်ငါးယောက်ကို လျှော်ကားလျှင်းစင်းနဲ့ လက်ပြည့်လျှော်သမားတွေနဲ့ အလိုက်ခိုင်းသေးတယ်။ တံငါရွာနားက မြစ်လက်တက်ဆီကို လျှော်ကားနှစ်စင်းရောက်လာတယ်တဲ့၊ ဒါပေမဲ့ သတင်းအစအန မရလို့ သူတို့ လှည့်သွားကြတယ်၊ ခုနေဘယ်ရှိမယ်တော့ မသိဘူး”

“ဆွမ်းခံမထွက်နဲ့တော့ကိုယ်တော်၊ မိဖုရားရှင်စောပုကို ပွဲ့ဌ်းနှစ်ပါးဦးစီးပြီး ခိုးပြေးကြတယ်ဆိုတဲ့သတင်းက ပြန့်နေလောက်ပြီ၊ မမြင်ဘူးတဲ့ရဟန်းတစ်ပါး ဆွမ်းခံရောက်လာရင် မျက်နှာစိမ်းဆိုတာ သိမယ်၊ နောက်ရောင်ခံလိုက်လာနိုင်တယ်”

ဦးမွဲဓရက ဆုံးဖြတ်လိုက်၏။

“နေ့ခင်းနား၊ ဉာဏ်ဘက်မှာ စုံမယ်၊ ကမ်းဘက်နဲ့ မြစ်ပြင်ကို ထောက်လှမ်းစောင့်ကြပ်ဖို့ အချိန်ပြည့် လူလဲနဲ့ အစောင့်ချာ၊ တကာမကြီးပေါင်းမိုးထဲက မထွက်ပါနဲ့၊ လျော့ချင်းဆုံးမိကြတဲ့အခါ အညာလျေလို့ ထင်ရအောင် အသင့်လုပ်ထားကြ”

နိုဝင်ဘာတရား ငါးပါးနှင့် ဗျာပါရအကြောင်း ဟောပြောကာ မိမိ၏နှုန်းတွင် ရူးဝင်နေသော မြှားတံကို ဆွဲနှုတ်ခဲ့သည့် ဦးမွဲဓရကို ကြည့်ရင်း စိတ်မကောင်းဖြစ်ရပြန်၏။

သို့... ကိုတော်လေးနှစ်ပါး သက်န်းဝတ်တန်မဲ့ ငါ အတွက် ကြိုးစားပမ်းစား လုပ်ကြရှာတယ်၊ ကျေးဇူးကြီးလှပါပေတယ်၊ ငါကြောင့် ခများများမှာ စာပေကျမ်းကို ပိုဋကတ်သင်ယူဖို့ အဝကို တက်လာတဲ့ ရည်ရွယ်ချက် ဆုံးရှုံးကြရရှုံးဖြီး”

အာဝဇ္ဇန်းချင်၍ အဟောအပြောကောင်းသော်ဦးမွဲညာကာသည် လျေသမားများနှင့် ခင်မင်ရင်းနှီးသွား၏။ ဦးမွဲညာက မြင်းတပ်မှုးရှင်ရဲနောင်နှင့် မြင်းတပ်သားတွေကို အဆောင်လက်ဖွဲ့၊ ဂါထာများပေး၍ စည်းရုံးသိမ်းသွင်းခဲ့ပုံကို ပြန်ပြောပြရာ လျေသမားတို့က တဝါးဝါးဖြစ်နေကြ လေသည်။

ဦးမွဲဓရကား ယခင်ကထက် ပို၍ စကားနည်းတိတ်ဆီတ်သွား၏။ နေ့ခင်းဘက်လျေကိုဂိုလ်ကာ တော့အပ်အတွင်း ပုန်းအောင်နားနေကြချိန် မှာလည်း ဦးမွဲဓရသည် ခါးပန်းကြိုးဖြင့် တုပ်ချည်ယူလာသော ပေထိပ်တွေကို ဖြော် ဖတ်နေတတ်သည်။ ဦးခင်းလေး၏ နိုံက ဖြူဝင်းသော အသားအရေမှ မြစ်ပြင်လေမိ၍ နီမောင်းသွားသည်။ သို့သော် ပို၍ ကြုံခိုင်

လာသည်ဟုထင်ရသည်။ ပဲစင်၌ ထိုင်လိုက်ချိန်တွင် ကား ဦးဇော်သည်
တကယ်ပဲနင်းကြီးပမာ လျှေကဆဲ့၍ ဘာကိုမျှ စိတ်မဝင်စားတော့အသွင်။

လျှော်ကားလျှေကြီး၏ ဦးထိုင်သည် ရောဝတီမြစ်ပြင်ကို ခဲ့၍ခဲ့၍
ထိုးစုန်ခဲ့၏။ တစ်နေ့ပြီးတစ်နေ့ တစ်ညွှန်ပြီးတစ်ညွှန် ဟံသာဝတီဘက်သို့
နိုးလာပြီ။ အညာအသနှင့် အဝရွှေမြို့တော်သည် နောက်ဆီတွင် ဝေးကွာ
ကျွန်ရှုခဲ့ပြီ။ ခုနစ်နစ်။ နည်းနည်းနောနောကာလမဟုတ်။ အဝန်ပြည်တော်
တွင် တစ်ပါးသူတို့ လက်ထဲတွင် ဂုဏ်သရေရှိ သု့တစ်မျိုးအဖြစ်
နေခဲ့ရသောအချိန်ကာလ၊ ထိုဘဝဟောင်းသည် လျှေကြီး၏ ပဲမြီး နောက်
တွင် ကျွန်ရှုခဲ့ပေပြီ။

သမီးတော်လေးတွေလည်း အပျို့ကြီးအားအား ဖြစ်ရော့မယ်။

သားလေး ဗညားရူပကော်။ ဆယ်နှစ်အချွဲယ် ရှိနေပြီ။

မိမိအသက်သည်လည်း သု့းဆယ့်ငါးနှစ်ကျော်၍ လေးဆယ်တွင်း
ရောက်ခဲ့ပါပကော်။ သု့းဆယ့်ခြောက်နှစ်ဟူသော သက်တမ်းသည် စင်စစ်
တော့ဘာမှ ရှိလှသည် မဟုတ်ချေ။ သို့သော် ဘဝပုံရှိပွဲများကမူ
အသွင်အမျို့မျိုးဖြင့် အတိပြီးနေချေသည်။

ဟံသာဝတီသည် သူ၏ သမီးကြီး ရှင်စောပုကို မည်သို့ ကြိုညိုနေ
မည်နည်း။

နေရာဟောင်းသို့ ပြန်ခဲ့သော်လည်းဘဝကမူ အသစ်ဖြစ်၏။

ဖြစ်နိုင်လျှင် လရိပ် ကြယ်ရိပ်တို့ဖြင့် နက်မောင် ပြာလဲ့နေသော
ရောဝတီမြစ်ရောတို့ဖြင့် အဟောင်း အဟောင်း အားလုံးကို ဆေးကြာ
သန့်စင်ပစ်လိုက်ချင်သည်။

ရေါ်ပြင်နှင့် လျှော်တက်တို့ ထိုတွေ့သံ၊ လျှော်ခတ်သံတို့သည်
ဘဝသစ်ကို ရှေးရှေ့နေသော ရင်ထဲမှ နှလုံးခုန်သံပင်ဖြစ်သည်။ ပေါင်းမိုးထဲမှာ
လဲလျော်းနေသော်လည်း အိပ်စက်မပျော်နိုင်။ ပဲစင်ဆီမှ ဦးဇော်လေး
ဓမ္မစရာကို လရောင်အောက်တွင် ရုပ်ထုတစ်ခုနှင့် မြင်နေရ၏။

လျှော်ကားလျှေကြီးသည် တရိပ်ရိပ် စုန်ဆင်းလျက်။

ဟံသာဝတီဆိပ်ကမ်းတစ်နေရာ ချောင်းရှိုးအတွင်းသို့ လျှော်ကား လေကြီး ချိုးကျွေ.၀င်လိုက်ချိန်မှာ ညျဉ်းယံပင် ကျော်နေပြီ။ ကမ်းစပ် ချောင်းရှိုးတန်း တစ်ရွှေ့က် ခြေတံရှည်တကြီးများမှ မီးရောင်များ မိုတ်တုတ် လင်းချည်ရှိကြ၏။ ချောင်းရှိုးနေတံငါတို့ စောစီးစွာ အိပ်ရာ ဝင်ကြ၍။

တိတ်ဆိတ်လျှို့ဂျက်သော ပြည်တော်ဝင်ခန်း ဖြစ်လေသည်။

“နန်းမြို့ထ ပြန်ရောက်ပြီဆိုမှ လုံးဝ စိတ်ချေရမှာ ဖြစ်တယ်။ နန်းတော်ကလည်း ကြိုသိဖို့မလိုဘူး၊ ကြိုသိရင် ဆိပ်ကမ်းညွှတ် အခမ်းအနား ကြီးနဲ့ကြိုကြလိမ့်မယ်၊ ကျူပ်တို့ဟာမိဖုရားကြီး စကားအရ ပြီးစွာက်လာခဲ့ကြ သူတွေ ဖြစ်တဲ့ အတွက် ခရီးလမ်းဆုံးမှပဲ ဘေးအန္တရာယ် အားလုံး ကင်းရှင်းပြီလို့ စိတ်ချေရမှာ” ဟုဦးမေ့ဓရက ဆိုသဖို့ ရွှေနန်းတော်သို့ ဘာသတင်းမှကြိုမပို့လွှတ်ဘဲ လူမသိ သူမသိ ဆိုက်ကပ်ခဲ့ကြခြင်းဖြစ်၏။ မိမိကိုယ်တိုင်ကလည်း ဤသို့ပြည်တော်ဝင်ရခြင်းကိုသာ သဘောကျသည်။ အခမ်းအနား သဘင်ကြီးဖြင့် ကမ်းလုံးညွှတ်ကြိုဆိုကြမည်ကို လက်မခံချင်။ နောက်တစ်ချက်မှာ အချိန်နီးကပ်မှ အသိပေးခြင်းအားဖြင့် အားလုံး အုံသွေမ်းသာ ကြစေချင်သည်။

“လျေထဲမှာပဲ ခဏနေလိုက်ပါဦး တကာမကြီး၊ မြစ်ဆိပ်ကနေ နန်းတော်ထိ အရောက်တော့ အကြိုအထောက်တော် ပို့ခိုင်းဖို့လိုတယ်။ မှာောင်ကြီးမည်းကြီးထဲမှာ ကျူပ်တို့လူစုံ နန်းမြို့ဆီ ကပ်သွားလို့ မဖြစ်ဘူး၊ ကင်းတွေနဲ့ တွေ့လို့ ရှင်စောပု ပြန်လာတာ ဆိုလဲ ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူး၊ ရွှေနန်းတော်ဆီ လူလွှတ် သတင်းအပို့ခိုင်းလိုက်မယ်။ ဆွေတော် မျိုးတော် မိသားစုံ၊ သက်ဆိုင်သူများလောက်ပဲ လာကြိုကြဖို့ မှာလိုက်မယ်”

နန်းမြို့မှ လာကြိုမည့် အထောက်အကြိုအဖွဲ့ကို တထိတ်ထိတ် ရင်ခုံစွာ စောင့်နေလိုက်၏။ ငါးညီနဲ့၊ ၁ ဗျားပုပ်နဲ့၊ ရေနဲ့သင်းသော လေကိုပင်ရှိက်မက်စွာ ရှာသွင်းဖြစ်သည်။ ငါ့မြော၊ ငါ့ရော၊ ငါ့ဒေသ ရောက်ပြီဟူသော ခံစားမှုဖြင့် ကတုန်ကယ်ကြီး ဖြစ်နေသည်။

အချိန်သယ်လောက်မှ မကြာလိုက်။ ဦးပွဲ့ဦးမေ့ဓရက ဆွေတော် မျိုးတော် မိသားစုံ၊ သက်ဆိုင်သူများလောက်ဟု ဆိုသော်လည်း ချောင်းရှိုး ကမ်းနားတစ်ရွှေ့က်လုံး မြင်းခွာသံ၊ လူသံ၊ သူသံတွေ ရူည်သွားပြီး မီးတုတ်ရောင်တွေ ထိန်းထိန်းလင်းသွား၏။

ကမ်းပေါ်တက်နှင့်ပြီး စောင့်ကြည့်နေသော ဦးပွဲင်း ဓမ္မဓရ ကလုမ်းပြောသည်။

“တကာမကြီး ထွက်လာလို့ရပြီ၊ နှစ်းတော်ကရောက်လာကြပြီ၊ ဘုရင်မင်းမြတ် ကိုယ်တိုင်ပါလာတယ်၊ ပြီးတော့ တကာမကြီးရဲ့ သားသမီးတွေ”

ဦးပွဲင်း၏အသံကို အကြိုတော်အဖွဲ့၏ ဝမ်းသာအားရ ဟစ်ကြွေးသံများက ဖုံးလွှမ်းသွားသည်။ အသံတွေ မသဲကွဲ။ လျေပေါင်းမိုးထဲမှ ထွက်မည်အပြု တွင် ကုန်းပေါင်ပျဉ်ဆီမှ အသံကြားလိုက်ရ၏။

“သခင်မ သခင်မ ကျွန်းမ မိန့်ပါ မိသင်ရေ”

အထိန်းတော် မိန့်၏အသံ၊ ငိုသံပါကြီး ဖြစ်နေသည်။

“သခင်မ သမီးတော် နှစ်ပါးစလုံး ပါလာတယ်၊ သားတော်လေးလည်းပါတယ်၊ ရွှေနန်းရှင်လည်း လိုက်ပါလာတယ်၊ ထိပ်ထားလေးတို့ လာ လာ လိုက်ခဲ့ကြ၊ သားလေး ဗညားပရှာ၊ လာ သား မင်းမယ်မယ် ပြန်လာပြီကွဲ့၊ အံမယ်လေး သခင်မရယ်”

မိန့်၏အသံနှင့်အတူ လျေကြီး သိမ့်ကနဲ့ သိမ့်ကနဲ့ လွှပ်နေသည်။ ကမ်းပေါ်မှလည်း အသံတွေ အုတ်အုတ် ကျက်ကျက်။

ပေါင်းမိုးအတွင်းမှ ထွက်ခဲ့သည်။

အထိန်းတော်ကြီးမိန့်။ မိန့်ဘေးမှာ...

သား...သားလေး ဗညားပရှာ။ နောက်မှာ သမီးတော်နှစ်ယောက်။

တစ်ချိန်လုံးတင်းထားသမျှတို့ ပြိုကျသွား၏။

ဆည်မတန်နိုင်သော မျက်ရည်တို့ တမ်ကျိုးခဲ့ပြီ။

“သားလေး...သားတော်လေး”

မျက်ရည်တို့ဖြင့် ပိတ်ဖုံးသော မသဲမကွဲ့ မြင်ကွင်းထဲမှာ သားလေးဆီအပြေးသွားပြီး တင်းတင်းကြီးပွဲလိုက်သည်။ မိန့်ကလည်း ပေါင်းမိုးစပ်ဆီပြေးဝင်လာပြီး မိသင်ခြေအစုကို ဖက်သည်။

မိသင်က မိန့်အနားမှာ ကူးထောက်ရင်း မိန့်ကို ဖက်သည်။

ပြန်လည် တွေ့ချုံကြခန်းကား မျက်ရည်တွေ အလူးလူး အလိမ်းလိမ်း။

“သမီးတို့ရေ...”

အနီးသို့ရောက်လာသော သမီးနှစ်ယောက်ကို ပြေး၍ ပွဲဖက်မိ
ပြန်သည်။ အငံမှ ပွင့်အာကာစ နှင်းဆီပွင့်ကလေးများနှယ်။ သမီးတော်
နဲ့တကာဘတ်နှင့် နဲ့တကာသင် တို့ လူနေ့လိုက်ကြဘိခြင်း။

“မိနဲ့ရယ် မသေလို့ ပြန်တွေ့ကြရတယ်”

“ငါ...ငါ ဒီတစ်သက် ပြန်မတွေ့တော့ဘူး ထင်တာ မိသင်ရဲ့၊ အံမယ်လေး သခင်မလေးရယ်၊ ပိန်သွားလိုက်တာပါလား၊ သားလေး
ဒီမှာမင်းမယ်မယ်လေ”

ငိုရှိက်သံတွေ ဗလုံးဗတ္ထုးဖြင့် သုံးယောက်သား ရူးသွေ့သွားပြီ
ထင်ရှုံး။ မျက်ရည်တို့ စိုရွှေသော ပါးပြင်ဖြင့် သား၏မျက်နှာကို အပ်မိ၏။
သားတော်လေး ဗညားပရှုမှာ အလိုက်သင့်မရှိဘဲ တောင့်တောင့်ကြီး
ဖြစ်နေသည်။ ဘာတစ်ခွန်းမှုလည်း မပြော။ ဘယ်သို့မှုလည်း မလှပ်ရှား။

“မိနဲ့ရယ် သားက ငါကို မမှတ်မိတော့ဘူးဟဲ့”

တောင့်တောင့်ကြီးရပ်ရင်း တွေတွေကြီး ကြည့်နေသော သား၏
မျက်နှာမှာ စိမ်းသောအကြည့်”

“ခုနှစ်နှစ်တောင်ရှုံးခြုံပြီပဲ မယ်မယ်ရယ်”

မွေးပုံးသောလေည့်း၏ အသပင်။ သမီးတော်ကြီး နဲ့တကာတော်။

“သမီးရယ်”

သမီးကြီးကိုပင် အားထားရာအဖြစ် ဆုပ်ကိုင်ထားမိလေသည်။
ဗညားပရှုက သမီးလတ် နဲ့တကာသင်ရှုံးသွားရပ်သည်။ သမီးလတ်က
ငါမဲ့မဲ့ မျက်နှာဖြင့် သူ့မောင်လေးကို ဖက်ထားသည်။

“တကာမကြီး ကမ်းပေါ်တက်ကြစို့”

ဦးဇော်မွေ့ညာဏက သတိပေးသည်။

“ရွှေနှစ်းရှင် ကိုယ်တော်ကြီး ဗညားရဲ့ ပါ လာကြီးနေပါတယ်
သခင်မ”

မိသင်က မျက်ရည်တွေသုတ်ရင်းရှိက်သံဖြင့်ပြောသည်။

ဗညားရဲ့ ဟူသော အမည်ကို ကြားလိုက်သည်တွင် စစ်ခနဲ တစ်ချက်
ဖြစ်သွား၏။ သို့သော သမီးကြီးကို အားပြုရင်း ကုန်းပေါင်ပျဉ်အတိုင်း
တက်ခဲ့သည်။

၁၃၈

ချို့ညီ

“အပုလေးရေ... အစ်ကိုတော်လာကြိုပါတယ်”
ဗညားရံ၏ အသံကို ကြားရသည်။
သူ့အသံကလိုက်လိုက်လွှဲလွှဲရှိနေသည် ကတော့အမှန်ပင်။
ပျော်ချုပ်အဆုံးသို့ ရောက်သည်။
ဟံသာဝတီမြေကို နင်းမိပေဖြီ။

* * *

(၁၄)

“ပန်းမန်ထံကြိုင်၊ မွေးမျိုးလိုင်သက၊
 စိမ်းမြှဖူ၍ဝါပြေ၊ ကုံက်ဖူးဝတ်မှုံးရွှေ၊ လေပြည်
 ဆော်သွင်းလောင်း၊ ဉားကျောင်းပွင့်တံကြိုး၊ လေ
 လေလေး၊ ပြည်သာရွှေဘုံးဟောင်း၊ ပြန်ကြောင်း၊
 ဓာတုပန်လဲ၊ နိဗ္ဗာန်ဆီပို့ဗို့င်၊ ဆယ်ရိုင်ရှိရုံပန်
 လေလေး”

ဝေါယာဉ်ကို အတုလဝါသကျောင်းတိုက်မှခံဦးရှေ့မှာ ရပ်ခိုင်းလိုက်၏။
 အမှုတော်ထမ်းများက ဝေါတော်ကို မြေသို့နှင့်ချပေးကြသည်။ ခြေဝတ်ကို
 ဝေါပေါ်မှာ ထားခဲ့ကာ၊ ကျောင်းတိုက်မှခံဦး အောက်သို့ လုမ်းဝင်ခဲ့သည်။
 အတုလဝါသကျောင်းတိုက် မြေပြင်သည် ပြန့်ပြုးသန့်ရှင်းနေသည်။

ပုံဏှုတ်စည်းရိုးအကြားမှ အုတ်စီလမ်းအတိုင်း လျှောက်ခဲ့ရင်း
 ဦးဇော်ဦးမမွော်ကာအား လျှောက်ထားမည် အကြောင်းအရာတွေကိုစိတ်ထဲမှာ
 ပြန်၍ စီလာမိ၏။

မိန့်နှင့် မိသင်တို့က အောက်မှ လိုက်လာကြသည်။ သမီးတော်
 ကြီးနဲ့တာကာတော်နှင့် သမီးတော်လတ် နဲ့တာကာသင်တို့သည် ကျောင်းတိုက်
 မှခံရှေ့မှာ ကျေန်ခဲ့ကြသည်။ စိမ်းစိုးသာယာသော ကျောင်းဝင်းအတွင်း
 သရက်ပင်၊ ပိန္ဒုပင်အောက် ရေကန်ဆီသို့ သူကလေးတို့ သွားကြမည်ဟု
 ပြောသံကြားခဲ့ရ၏။ ရဟန်းသံယာရှေ့တွင် အနေတတ်၊ ရေကန်ပေါင်ရိုးမှာ
 လုပမွေးကြိုင်သော ပန်းရုံများလည်းရှိကြသည်ဖြစ်ရာ သမီးတို့သည်
 ပန်းပွင့်များရှိရာကိုသာ ခြော့ဗျားလည်းကြပေမည်။

ကျောင်းတိုက်ပရဂုဏ်သည် သစ်ပင်ကြီးများဖြင့် စိမ်းညို့နေသည်
 သာမက ပန်းပေါင်းစုံတို့ဖြင့်လည်း လုပနေ၏။ သို့သော် ပန်းရန်းများကို
 ဖုံးလွမ်းလျက်လွှင့်ခဲ့နေသော ထူးခြားသည့် အနုံတစ်ခုကို ရနေသည်။
 စုံစုံဝါးဝါးပြင်းသော ထိုရန်းသည် ဦးမမွော်က သီတင်းသုံးသည့် အဆောင်
 ဆီမှဖြစ်လေသည်။ ပန်းနုံသင်းသောလေပြည်တွင် ဖောက်ထွင်းလွင့်ပုံး

၁၄၀

ချို့ညီ

လာသည့်ထိရန်ကို ရူရှိက်မိရင်းပြီးမိသည်။ ဦးဇော်သည်၏ သီးသန့်တဲ့မှ
ဖိရှေ့မှာ အလုပ်တွေရှုပ်နေလေရောသလား။

ထင်သည့်အတိုင်းပင်ဖြစ်၏။ ကိုရင်းနှင့် ကုပ္ပါယတို့က ဦးဇော်
ဟိုတဲ့မှာရှိတယ်။ ကျောင်းပေါ်မတက်နဲ့တော့ သခင်မကြီးဟု လမ်းညွှန်
ကြသည်။

“တကာမကြီး၊ လာ လာ ဒီမှာပဲ ထိုင်ကြပေတော့”

တဲ့မှာ ထွက်လာရင်း၊ ဦးဓမ္မညာဏာက ကြိုဆိုနေသည်။

အပေါ်ရုံးကေသီကို ပင့်တင်လုံးစုကာ၊ ပခုံးထက်တွင် ပတ်ထား
သည်။

သက်နှုံးပေါ်တွင် ပြာမှုန်များ တင်လျက်။

“မိတာတော့ မိတော့မယ် တကာမကြီးရဲ့၊ ဘာကျွေးမို့ လို့နေ
သေးသလဲမသိဘူး၊ ကျူပ်လည်း အဝန်ပြည်တော်ကနေ ရှာဖွေသီမ်းစုလာတဲ့
ပုရပုက်တွေ ကုန်သလောက် နီးနီး ဖတ်ပြီးပြီ၊ အရို့ရတ်ကျမ်း ဆိုတာလည်း
အဖြေထွက်ခါနီးလေလေ၊ ပဟောင့် ဆန်လေလေပဲ”

တဲ့အတွင်းမှာ မိုးတော်က်တရဲ့ဖြုံးဖြင့် ဖိုတစ်လုံးရှိသည်။

လုံးများမှာ ပြာမှုန်များနှင့် ရောတွေးကာ ပြန်ကျေနေ၏။ ဦးပဋ္ဌား
တစ်ကိုယ်လုံးလည်း ပြာအလူးလူး၊ ချွေးတရဲ့ချွေ့။

“ဒီတစ်ချက်၊ လို့တာကျွေးပြီးလို့ ဒီပြုဒါးကိုများ မိလိုက်လို့
ကတော့လား၊ တကာမကြီးတို့ ဟံသာဝတီ တစ်ပြည်လုံးကို ကျူပ်ကျွေး
ထားမယ်”

မီးကျိုးခဲမှ မီးလျှုံများမှန်ဖျော့သွားသဖြင့် မီးဖိုကို တစ်ချက်ဆဲ
လိုက်ရင်းဦးဇော်က ပြောနေသည်။ မိနဲနှင့် မိသင်တို့နောက်သို့ ယို့ကား
ကူးတုတ်ထိုင်ကြသည်။

ဦးဇော်ကို ဝပ်ချုသည်တွင်...

“ဟာ... တကာမကြီးတို့၊ ရွှေနှစ်းတော်သူ အဝတ်အစားတွေနဲ့
အဖိုးထိုက် အဖိုးတန်တွေနဲ့ ပေကျံကုန်မယ်၊ ထ...ထကြာ၊ ဟောဟိုအနားမှာ
သွားနေ၊ အရို့ရတ်ထိုးတဲ့နေရာဆိုတာ ဒီလိုပဲ၊ နှစ်းတော်တွင်းလိုတော့
ဘယ်ဟုတ်ပါမလဲ” ဟုဆိုလေသည်။

ဦးဇော်ကိုကြည့်ရင်း စိတ်ထဲမှာ တစ်ခုခု မသက်မသာ ခံစားရသလို
ဖြစ်လာ၏။ အားဖို့ထိပ်မှ မီးကျိုးခဲအပူက၊ မျက်နှာကို လာဟတ်သည်။
အတုလဝါသ ကျောင်းတို့က်ကို ဆောက်လုပ်လူဗျားအိုးထားသော်လည်း

ရှင်စောယ့်

၁၄၁

ဦးဇော်သည် ကျောင်းတိုက်ပေါ်တွင် သီတင်းသုံးသည်မရှိဘဲ မရှိရတ်တဲ့
မှာသာ အချိန်ကုန်တတ်သည်ဟု ကြားရသော သတင်းမှာ အမှန်ဖြစ်
နေသည်။

“မနေ့ကပဲ တကာ့မကြီး လူလိုက်တဲ့ ရွှေနှစ်ကျပ်သား ကျွေးထား
တယ်၊ ဒီတစ်ချက်တော့ မိပြီမှတ်တာ၊ လုံကလည်း ကွဲသွားတယ်၊ အင်း။
ဟံသာဝတီ အရှိရတ်သမားတွေဆီက ပေစာဟောင်းတွေနဲ့တော့ ညိုရညီးမယ်
ထင်ရဲ့၊ မော်ဇေား စေတီမြှောက်ဘက်က အသိုးကြီး တစ်ယောက်ဆီမှာ
သိုက်ထွက်ပေစာတွေ ပုရပိုက်ဟောင်းတွေရှိတယ်ကြားတယ်၊ သူ့ဆီကြည့်း
မှပဲ”

ဦးဇော် ဘာလျှောက်ရမည်မသိဖြစ်နေ၏။ နှစ်းတော်မှ ထွက်လာ
ခဲ့စဉ်ကမူ သားတော်လေး ဗညားပရှု အကြောင်းလျှောက်ထားမည်ဟု
စိတ်ကူးခဲ့သည်။ လူရေးလူမှု ကျွမ်းကျင်ပြီး လူတွေ၏ စိတ်သဘောအထာကို
သိသော ဦးမွှေ့ညာဏထံမှ အကူအညီတောင်းမည်ဟု ရည်ရွယ်ခဲ့သည်။
ယခုတော့ လျှောက်ထားရန် စကားမရှိဖြစ်သွားသည်။

“မွှေ့ရရဆီ ရောက်သေးလား တကာ့မကြီး”

“ဦးဇော်ဆီက အပြန်မှာ သွားမလို့ စိတ်ကူးပါတယ် ဘုရား”

“အင်း... သွားလေ၊ သွားဆို ဆွမ်းစားအပြီးလောက် ရောက်အောင်
သွား၊ သူကဆွမ်းစားပြီးတာနဲ့ ခဏတစ်ဖြူတဲ့ ကိုန်းပြီး အရှေ့၊ တိုက်
ဆရာတော်ဆီ စာဝါသွားတက်တယ်ဆိုလား၊ တော်ကြာ့မတွေ့ဘဲ ဖြစ်နေ
မယ်”

“ဒါဖြင့်လည်း တပည့်တော်မ ခုပဲ သွားလိုက်တော့မယ်ဘုရား၊
ဦးဇော်ကော ဘာများ လိုအပ်ပါသေးသလဲ”

“အင်း...ပစ္စည်းလေးပါးကတော့ တကာ့မကြီး လိုလေသေးမရှိ
ထောက်ပုံထားတာရှို့ ပြည့်စုံပါတယ်”

ဦးမွှေ့ညာဏ၏ စကားအသွားအလာကို စဉ်းစား၍ လျှောက်
လိုက်၏။

“တပည့်တော်မ အခုတော့ မပါလာဘူးဘုရား၊ ညနေ ကျမှ
ရွှေလက်ကောက်တစ်ရုံ ပို့ခိုင်းလိုက်ပါမယ်၊ တြွေးဘာများ ရှိပါသေးသလဲ
ဘုရား”

အင်း... မလိုတော့ပါဘူး၊ ရွှေစင်လက်ကောက် တရံဆိုရင်
ဖြစ်လောက်ပါတယ်။ ဒီတစ်ခါတော့ ကျူပ်လည်း ရမ်းမကျွေးရဲဘူး၊
ဟိုအဖိုးကြီးရဲ ပုရပိုက်နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရညီးမယ်၊ တကာမ
ကြီးကော ကျွန်းမာရဲ မဟုတ်လား”

“ကျွန်းမာပါတယ်ဘုရား၊ တပည့်တော်မတို့ကို ခွင့်ပြုပါဉီးဘုရား”

“ကောင်းပြီ... ကောင်းပြီ । ဟေ့ ကပိုယ တစ်ယောက်ယောက်
လာစမ်း၊ ငါ့ခေါင်းရင်း ခါးပန်းမှာတင်ထားတဲ့ အညီရောင်ဘူးလေး
ရှိပါရောလား၊ အဲဒါ သွားယူစမ်း၊ တကာမကြီးကို စွန်းလိုက်ရအောင် ।
အဲဒါ ဓာတ်ပြောလေ၊ တကာမကြီး ပျားရည်နဲ့တေပြီး တစ်နေ့ကို
တစ်တို့ပဲလျက်သွား အသက်ရှည်တယ်၊ အဆင်းလှတယ်၊ ဝေဇနာ
မကပ်ညိုဘူး”

“ရှိပါစေတော့ ဘုရား၊ တပည့်တော် နောက်များမှ ယူပါမယ်”

“ကောင်းပြီ... ကောင်းပြီ သွားကြပေရော့၊ အင်း... အင်း
သက်ရှည်ဘုန်းကြီး အဲ... ဘုန်းမီး နောက်ပါစေဥ္ဓာ”

ဦးသုံးကြိမ်အချုတွင် ဦးပွဲ့ောင်းကဆုပေးလေသည်။

မိန့်နှင့်မိသင်တို့က ရေကန်စပ်မှ သမီးတော်များကို သွားခေါ်နေစဉ်
ပုံးရှိရိတ်တန်း အုတ်လမ်းကလေးအတိုင်း လျောက်ပြန်လာခဲ့၏။ နေပြင့်
လှသည် မဟုတ်ပါပဲလျက် အဝင်တုန်းက အေးမြနေသည်ဟု ထင်ခဲ့သော
အုတ်ခဲများသည် အပြန်လမ်းတွင် ငွေ.ငွေ.ပူနေသည်ဟု ထင်ရလေသည်။
လိပ်ပြင်ကျောင်းတိုက်အပေါ်ထပ်သို့ တက်ခဲ့သည်။

ကျောင်းတို့က် တစ်ခုလုံး တိတ်ဆီတ် နေ၏။ လေ့ကားထိပ်
အရောက်တွင် ဆင်ဝင်အောက်ဘက် လှမ်းကြည့်လိုက်ရာ ဆွမ်းစားနေ
ကြသော ကိုရင်ငယ်များကို တွေ့ရ၏။ စွန်းသံဃံး၊ ပန်းကန်သံဃံး စကားဆိုမြည်သံဃံး
မကြားရ။ ြိမ်သက်သော ဆွမ်းဂိုင်းဖြစ်သည်။

ကိုရင်များ ဆွမ်းစားနေကြပြီဆိုလျှင် ဦးပွဲ့ောင်းဦးစမွဲ့စရလည်း
ဆွမ်းဘုဉ်းပေးပြီးစပင်ရှိဉီးမည်။ စာဝါတက်ဖို့ အရှေ့တိုက်သို့ မကြွေသေး
ကြောင်း သေချာသွား၏။ ကျောင်းအပေါ်ထပ်ထောင့်ခန်းဆီး ခြေသံလုံစွာ
ထိန်းရင်းလျောက်ခဲ့သည်။ မိန့်နှင့် မိသင်တို့အပြင် သမီးတော် နှစ်ပါးပါ
လိုက်လာကြသည်။ လိပ်ပြင်ကျောင်းတိုက် ပရိုက် တွင်းမှာတော်သမီးတို့
ကြိုက်သည် ပန်းခင်းပန်းရုံများမရှိပေး။

ဦးပွဲ့င်းကို အသင့်ပင် ဖူးတွေ့ရ၏။

ကပိုယတစ်ပေါက်က မှန်ချိန်င့် ရေနေးကြမ်းကပ်နေသည်။

အပြစ်ခြောက်ပါး လွတ်ရာအရပ်ဟု မှန်းဆနေရာယူကာ ဒုံးတုပ်ထိုင် ချလိုက်ပြီး ဦးသုံးကြိမ်ချေသည်။ ဦးပွဲ့င်းက မျက်လွှာချျလျက် အသံမထွက်ဘဲ ဓာပေးသည်။ ကျောင်းတိုက်တစ်ခုလုံး တိတ်ဆိပ်နေသဖြင့် အားလုံးပင် အလိုလို ညင်သာသိမ်မွေ့စွာ လူပ်ရားဖြစ်ကြသည်။

“ဦးဇော် ကျော်မာပါရဲ့လား ဘုရား”

“ကျော်မာပါတယ် တကာမကြီးတို့ကော နေကောင်းကြရဲ့လား”

“ကောင်းပါတယ်ဘုရား၊ ဦးဇော်ဘာများလုံးအပ်တာရှိပါသေးသလဲ ဘုရား”

“ပြည့်စုံပါတယ်”

“လုံးအပ်တာရှိရင် မိန့်ပါဘုရား၊ သော်... မိန့်တို့ မိသင်တို့ သမီးတော်တွေကော၊ အရှေ့ဘက် ဂန္ဓာကုဋ္ဌတိုက်ထဲမှာ ဗုဒ္ဓဝင်ရုပ်ပုံတွေ ရုပ်လုံးတွေ ရှိတယ်တဲ့၊ ဟုတ်တယ်မဟုတ်လား မိန့်”

“ဟုတ်ပါတယ် သခင်မကြီး”

“သွားကြည့်ကြပါလား၊ သမီးတို့လည်း တစ်ခါမှ အရောက်ဖူးဘူး မဟုတ်လား၊ မိသင်လည်း ဗုဒ္ဓဝင်ပုံတွေ ဖူးချင်တယ်ဆို”

လျှောက်ထားရမည့် စကားများကို သမီးတော်တို့ မကြားစေလို သည်ကတစ်ကြောင်း၊ ဦးပွဲ့င်း မကြာမီ စာဝါသွားတက်တော့မည်က တစ်ကြောင်းကြောင့် အချိန်မဆိုင်းဘဲ တစ်ဆက်တည်း ပြောလိုက်၏။

မိန့်နှင့်မိသင်တို့က သမီးတော်နှစ်ပါးကို ခေါ်သွားကြသည်။

“တပည့်တော်မ အခုပဲ အတူလဝါသ ကျောင်းက လာခဲ့ပါတယ် ဘုရား”

“ခမွဲ့ညာနဲ့ တွေ့ခဲ့သလား”

“တွေ့ခဲ့ပါတယ် ဘုရား၊ အရှိုရတ်တဲ့မှာပဲ အလုပ်တွေများနေပုံရလို ဒီကိုပဲ တစ်ခါတည်းလာခဲ့တာပါ။ တလောဆီတုန်းကတော့ ကုံးကော် ဝတ်ဆံရအောင် စံဆောင်းနေတယ်ကြားတာဘူးရား၊ အခုတော့ အရှိုရတ်ထိုး ရင်းနဲ့ ပြုဒါးဖမ်းနေတယ် ထင်တာပဲ ဦးဇော်း”

“အင်း... ကုံးကော်ဝတ်ဆံတွေ စုံခဲ့တာမှန်တယ်၊ ဒီကတော် ပို့ပေးရသေးတယ်။ ဝတ်မှန်တွေနဲ့ ဆေးဖော်မယ်လို့ ပြောတယ်၊ အခု အရှိုရတ်ထိုးသတဲ့ လား၊ သူ့အကြောင်းနဲ့သူ ရှိပါစေ တကာမကြီး”

ဓမ္မညာဏဟာ အင်မတန်ထက်မြေက်တဲ့ကိုယ်တော်ပါ။ ဗဟိသုတ အကြား မဖြင့်လဲ အင်မတန် နှံစပ်တယ်၊ သူကသက်တမ်းကိုးရာထောင်မကချို့ဖြိုး နေရင်းနဲ့ အရိမေတ္တယျ ဘုရားရှင် လက်ထက်တော်ကို မိအောင်စောင့်မယ်လို့ ဆိုတယ်၊ ရှိပါစေ၊ တကာမကြီး တစ်ပါးသူ အကြောင်း မတွေးပါနဲ့ မပြောပါနဲ့။ သမ္မတိသံယာပေပဲ၊ ဦးဇော်တို့လည်းသမ္မတိသံယာပါပဲ။ အရိယာသံယာမဟုတ်ကြဘူး၊ သူမွေးပန္တာ အစချို့တဲ့ဂုဏ်တော်တွေကို ဆင်ခြင် ပူဇော်တဲ့အခါ ပရမတ္တသံယာကိုပဲ အာရုံပြုပါ။ ကိုယ့်မှာ ကုသိုလ်စိတ်ပွားပါတယ်၊ ပုဂ္ဂိုလ်ကို မလိုက်ပါနဲ့”

ရေစင်တစ်ပေါက် ထိတို့လိုက်ရသလို အေးမြှေား၏။

သို့သော်ဦးဇော်း၏ တရားကိုနာရန်ထက် မိမိအကြောင်းလျှောက်ရန် ကပိုအရေးကြီးနေသည်။ ဦးဇော်း၏ စကားလမ်းကြောင်းကို လိုက်သည်။

“တင်ပါဘုရား တစ်ပါးသူ အကြောင်း အတွေးနဲ့ မပြောနဲ့လို့ ဦးဇော်အမိန့်ရှိတဲ့အတိုင်း တပည့်တော်မ ကိုယ့်အကြောင်းကိုပဲ တွေးမိ သလောက်လျှောက်ထားပါရစေ ဘုရား”

“ဦးဇော်းကို လျှောက်မှ ဖြစ်မှာလား၊ ဦးဇော်းသိမ့် လိုသလား”

“ဘယ်လို့မိန့်လိုက်တာလဲဘုရား၊ ဦးဇော်တို့နှစ်ပါးဟာ တပည့်တော်မအတွက် သားရဟန်းတွေပါ။ မယ်တော်ကြီး တစ်ပါးအနေနဲ့ သားရဟန်းကိုမှ မလျှောက်ထားရရင် ဘယ်သူ့ကို ပြောရမှာလဲဘုရား”

“လျှောက်ပါ တကာမကြီး”

ပြောရတော့မည့်စကားများအတွက် ခွန်အားမွေးသည့် အနေဖြင့် အသက်တစ်ချက်ရှု၍ လိုက်လိုက်၏။ ဘုရားခန်းဆီမှ ဘုရားပူဇော်ထားသော နဲ့သာအငွေ့ကိုရသည်။ ဧည့်... ဘုရားရိပ် ကျောင်းရိပ်ထဲမှပင်၊ လောကီလူမှူရေးတွေကို လျှောက်ထားတိုင်တည်ရတော့မည့်အတွက် ခွင့်ဂွေတ်တော်မူပါ ဘုရားဟု စိတ်ထဲမှ တောင်းပန်လိုက်ရ၏။

“တပည့်တော်မမှာ ဦးဇော်းကိုပဲ ကိုယ့်သားရဟန်း အရင်းအချာ ထားလို့၊ ပြောစရာ လျှောက်စရာ ရှိပါတယ်။ ဦးဇော်း ကိုယ့်ရပ် ကိုယ့်မြေ ဟံသာဝတီနှစ်းကို ပြန်ရောက်သော်လည်း၊ ခုနစ်နှစ်ဆိုတဲ့ အချိန်ကာလ ကြီးက တပည့်တော်မကို ဟံသာဝတီနဲ့စိမ်းသွားအောင် လုပ်လိုက်သလိုပဲ ဘုရား”

ရှင်စော့

၁၄၅

“ဟံသာဝတီကတော့ တကာမကြီးကို မစိမ်းတန်ကောင်းပါဘူး၊
ပြည်သူလူသူအများ၊ တကာမကြီး အပေါ်မှာ ကရဣဏာကော၊ လေးစား
ကြည်ညိုမှုကော ရှိကြတယ် ထင်ပါတယ်”

ထိန်းသိမ်းတည့်မတ်ပေးသော အားပေချက်ဖြစ်စေကာမူ ဦးဇိုးဇိုး
စကားမှန်သည့်အတွက် အားရနှစ်ခြိုက်ရှိရလေသည်။

“တပည့်တော်မ စကားရှေ့လောသွားလိုပါဘုရား၊ ဟုတ်တယ်၊
ဟံသာဝတီပြည်သား လူသူအများက မစိမ်းကြပါဘူး၊ စိမ်းတာက
သွေးသားရင်းချာတွေပါဘုရား”

“ဘယ်သူတွေလ”

“သားတော်လေး ဗညားပရုဟာ ခုထိ တပည့်တော်မကို မိခင်အဖြစ်
လိုက်လိုက်လဲလဲ ရှိမလာဘူး ဦးဇိုးဇိုး၊ ဟံသာဝတီ မြစ်ဆိပ်ရွောင်းရိုးမှာ
လေ့ဆိုက်တဲ့ညုကိုဦးဇိုးဇိုးမှတ်မိမှာပါ၊ သားတော်လေးဟာ အဲဒီတုန်းကလည်း
တပည့်တော်မကို လုံးလုံးကြီး မမှတ်မိဖြစ်ခဲ့ပါတယ်၊ အခုထိလည်း မိခင်
ဆိုပြီး တွယ်တွယ်တာတာ မရှိပါဘူးဘုရား၊ တပည့်တော်မမှာ အင်ယ်ဆုံး
သားလေးကို သုံးနှစ်အရွယ်နဲ့ ထားခဲ့ရတယ်ဆိုပြီး အဝန်ပြည်တော်မှာ
နေခဲ့ရတဲ့ ခုနစ်နှစ်လုံးလုံး သားလေးအတွက် သောကပရိဒေဝ ရောက်ခဲ့ရတာ
ဦးဇိုးဇိုးအသိဆုံးပါဘုရား”

ဦးဇိုးဓမ္မဓရကိုယ်တော်လေး အတန်ငယ် တိတ်ဆိတ်နေ၏။

ထို့နောက် ဦးဇိုးဇိုးတစ်ချက် နှစ်ချက် ဆတ်ညိတ်ကာ-

“ကိုယ့်ကို အမူသစ် ထပ်မပေးဘူးလို့ပဲ အောက်မေ့လိုက်ပါ
တကာမကြီး”

နားမလည်နိုင်စွာဖြင့် အံ့ဩသွားရသည်။ ထို့နောက် ဝမ်းနည်းမှူး။

* * *

“တကာမကြီး မှာ တရားသဘောကို သိတဲ့ အခြေခံပာတ် ရှိနေပါ
တယ်၊ သို့သော် ရုတ်တရက် ကြုံလိုက်ရတဲ့ အဖြစ်ပေါ်မှာ လိုက်လဲစွာ
တုံ့ပြန်တတ်တဲ့ စရိက်မျိုးလည်းရှိနေပြန်တယ်၊ အချိန်လေးနည်းနည်းယူပြီး၊
တရားသဘောလေးနဲ့ မဆင်ခြင်မိဘဲ၊ ရုတ်ခြည်း ခံစားလိုက်ရတော့၊
တစ်ချက်တစ်ချက်လွှတ်သွားတယ်...။”

၁၄၆

ချို့ညီ

ဒီအခါမှာ သောကပရီဒေဝ အသစ်အသစ် တွေပေါ်လာတယ် ဒီသဘောပါပဲ၊ တကာမကြီး နည်းနည်းလေးပြန်ပြီး ပုဂ္ဂိုလ်ကို စွာကြည့် လိုက်ပါ၊ ဘယ်သူမဆို ဘယ်အခါမှာ မဆို ဖြစ်တတ်ပျက်တတ်တဲ့ သံဃာရတရားကို ဆင်ခြင်ကြည့်လိုက်ပါ၊ တစ်စုံ တစ်ခုဖြစ်ပေါ်တယ်ဆိုရင် သူဖြစ်ပေါ်စို့အတွက် အကြောင်းတရားတွေ မူချုပ်နေပါတယ်...”

“အဲဒီအကြောင်းတရားတွေကို ရှာဖွေပါ၊ အကြောင်းတရားတွေကို တွေ့မြင်လာရင် ဖြစ်ပေးလာတဲ့ အကျိုးတရားတွေအပေါ်မှ ယောနီသော မန်သိကာရနဲ့ နှလုံးသွေးနိုင်လာပါလိမ့်မယ်”

“သားရဲ့ တစိမ်းတစ်ရုံဆုံးနိုင်မှုကို ခံရတဲ့ မိခင်တစ်ဦးပါ ဦးဇော်၊ တပည့်တော်မ ဒါကို ဘယ်လိုလုပ် သင့်တင့်လျှောက်ပတ်စွာ နှလုံးသွေးနိုင်ပါမလဲ ဘုရား”

“ဟုတ်ပါပြီလေ အဲဒီသားရဲ့အဖြစ်ကို ပြန်ကြည့်လိုက်ပါဦး၊ သုံးနှစ်အရွယ် ဘာမှ မသိတတ်သေးတဲ့အရွယ်မှာ မိခင်နဲ့ ကင်းကွာခဲ့တယ်၊ ခုနှစ်နှစ်ကြာမှ ပြန်တွေ့ရတယ်၊ ပြန်တွေ့ကြချိန်မှာ သားဟာ ဆယ်နှစ် အရွယ်၊ ဆယ်နှစ်ဆုံးတာ ကကော ဘာကို ဘယ်လောက်များ သိနိုင်ဦးမှာလဲ၊ တကာမကြီး”

“သားနဲ့မိခင် မိခင်နဲ့သား ဆိုတဲ့ သွေးသားရင်းချာ၊ မေတ္တာဓာတ် ကိုကော ဘယ်သွားထားမလဲ ဦးဇော်”

အင်း... သား... အဟိုးသက ကသတ်မယ်။ လက်ညှိုးဖြတ်မယ်လို့ သန်လျက်ကြီး တဝင့်ဝင့်နဲ့ အလိုက်ခံရတဲ့၊ မန္တာနီ ပုလ္လားကေးမကြီးလို့ မိခင်မျိုးသာဆိုရင် နေရာမှာဘဲ နှလုံးကွဲပြီး တကာမကြီး အသက်ဆုံးပြီ”

ဘာပြန်လျှောက်ရမှန်းမသိအောင် ဖြစ်သွား၏။

တစ်ပြီးတည်းမှာပင် အငွေ့ခြောင်းခြောင်းထနေသော ရေမျက်နှာ ပြင်ထက် ကျိုက်ဆူပွဲက်ထနေသော ရေလုံးရေသီးများ ပျောက်ကွယ် သွားသလိုလည်း ခံစားလိုက်ရသည်။ ဦးဇော်းက ဆက်မိန့်သည်။

“ဒီခုနှစ်နှစ်အတွင်းမှာ ဗညားပရှုက အထိန်းတော်ကြီး မိနဲ့နဲ့ အစ်မတော်နှစ်ပါးရဲ့ လိုလေသေးမရှိ ဂရုစိုက်တာကို ခံယူခဲ့ရတယ် မဟုတ်လား၊ သုံးနှစ်အရွယ်မှာ မိခင်နဲ့ ရှင်းကွဲကွဲရရှာတယ်ဆုံးပြီး တစ်နှစ်း တော်လုံး တစ်ပြည့်လုံးကလည်းရိုင်းပြီး အသနားပိုခဲ့ကြတယ် မဟုတ်လား”

မငြင်းသားအောင်ဖြစ်နေသည်။

“အစခပ်သိမ်း အလိုလိုက်ခံ၊ လိုအပ်သည်ထက်ပို၍ သနားကရာဏာ ကိုခံရတဲ့ ကလေးကယ်ဟာ စိတ်ဓာတ်အား ပျော်ည့်လာတတ်တယ်၊ ဓာတ်ခံပျော်ည့်လာရင် ဗဟိုဒွက လွှမ်းမိုးဖို့လွယ်တယ်၊ ဗညားပရူရဲ့ ပတ်ဝန်းကျင်ဟာ ဟံသာဝတီ နှစ်းတော်၊ ဟံသာဝတီနှစ်းတော်ကို ကြီးစိုးခဲ့တဲ့ ပုဂ္ဂိုလ်ဟာ ဗညားရုံမင်း၊ ဗညားရုံကလည်း သူနှုမ ကို သူကိုယ်တိုင် အဝ ဘုရင်ထဲ ဆက်ခဲ့တဲ့ မလုံမလုံစိတ်ကြောင့် သူတူတော်လေး ဗညားပရူကို ပြန်အလျှပ်ပေးတဲ့ အနေနဲ့ လိုတာထက်ပိုပြီး၊ အလိုလိုက် အကြိုက်ပေး ခဲ့တယ်...။”

“သို့သော် ဗညားရုံ ကိုယ်တိုင်ကလည်း သိမ်းမွှေပြည့်ဝသူ မဟုတ်လေတော့ သူပေးတဲ့ လျှပ်ကြီးတွေဟာလဲ စစ်မှန်တဲ့ အကျိုးရလဒ် မဖြစ်ပေါ်စေတော့ဘူး။ ဒီအခါမှာ ဗညားပရူလေးဟာ မေတ္တာဆိုတဲ့ အရာရဲ့တန်ဖိုးနဲ့ သတ္တိကို မသိတော့ဘဲ စည်းစိမ်းဥစ္စာ ရတနာတွေ । အဆောင်အပောင်တွေရဲ့ တန်ဖိုးကိုသာ သိတော့တယ်၊ သူနှုလုံးထဲမှာ မေတ္တာဆိုတာ မခန်းခြောက်တောင်မှ သွေ့သွားခဲ့ရတယ်၊ ခုနစ်နှစ်တိုင်တိုင် ဒီလိုကြီးပြင်းခဲ့ရပြီး စည်းစိမ်းဥစ္စာတွေကို ပိုအရသာ ခံတတ်လာတဲ့ ဆယ်နှစ်အရွယ် ရောက်နေသော ဗညားရုပ်ဟာ မိခင်အပေါ် သူစိမ်းတစ်ရုံခံ နိုင်နေတယ် ဆိုတာ သဘာဝကျနေပါတယ် တကာမကြီး”

အုံထဲခင်း၊ ကျေနပ်ခြင်းများဖြင့် ကြက်သီးမွှေးညွင်း ထသွား၏။ အာမေနိုင်တန့်အတူ အမေးစကား တစ်ခုနှစ်းမထိန်းသိမ်းနိုင်ဘဲ ထွက်ကျသွား၏။

“ဦးဇော် ဒါတွေကို ဘယ်လိုလုပ်သိသလဲ ဘုရား”

“ပုဂ္ဂိုလ်ရေးအမှုတွေကို ကျူပ်မသိပါဘူး တကာမကြီး၊ လာပြာသူ တိုင်တန်းသူလည်းမရှိပါဘူး၊ လောကီဘုံးစေလေ့ ဖြစ်တတ်တဲ့ သဘာဝကို ကျူပ်ဆင်ခြင်းပြောတာပါ”

“တပည့်တော်မ ကျေနပ်ပါပြီ အရွင်ဘုရား၊ အကြောင်းကြောင်း များကို စွဲင့်ဆင်ခြင်မိသွားတယ်ဆိုတဲ့အခါ ဦးဇော်အမိန့်ရှိသလို အကျိုး တရားများကိုလည်း မျှတစ္ဆေးနဲ့လုံးသွင်းလို့ ရသွားပါပြီ”

“သာဓု...သာဓု...သာဓု... တကာမကြီး၊ တကာမကြီးမှာ ပွင့်ဟန်းကြားနေသော ဉာဏ်ဓာတ်ခံရှိနေပါတယ်၊ ဒါလေးကို မမေ့ဗျာပါနဲ့၊ ကိုင်း...သာများ လျှောက်စရာ ရှိသေးသလဲ”

“အို...ဦးဇော် စာဝါ သွားတက်စရာ ရှိနေပါလား၊ မရှိတော့ပါ

ဘူးဘုရား၊ မရှိတော့ပါဘူး”

“အင်း... ရှိလာရင်လည်း လာနိုင်ပါတယ်၊ ကျဲပ် မြင်မြော်လို့
ရတာဆိုလည်း ပြောပါမယ်၊ ကိုယ်တိုင်လည်း သုံးသပ်ဆင်ခြင်ပေါ့”

“ကျေးဇူးကြီးလှပါတယ်ဘုရား၊ တပည့်တော်မအတွက် တကယ့်ကို
အဖိုးတန် သားရဟန်းတစ်ပါး ရတာပါပဲဘုရား”

ထိခြင်းငါးပါးဖြင့် ဦးချုရိခိုးနေစဉ် ပရမတ္ထသံယာကို အာရုံပြုရမည်
ဆိုသော်လည်း ကျေးဇူးရှင်ဟူသော သိမှတ်မှုကို မထားဘဲ မနေနိုင်။

လိပ်ပြင်ကျောင်းမှ ပြန်ခဲ့သောအခါ တစ်ကိုယ်လုံး ပေါ့ပါးနေ၏။
ဝေါယာဉ်ပေါ် လိုက်ပါရင်း အတွေးထဲမှာ ငါမှာ ဦးင်းလေး
ဦးမွှေ့စရလို သားအရင်းမျိုး တစ်ယောက်ဘာကြောင့် မရှိပါလိမ့်၊ သူလည်း
ငါးသားအရင်း ဖြစ်ပါစေတော့ ဟူ၍ အောက်မှာခဲ့လေသည်။



(၁၅)

“မဟာသမ္မတ၊ ရာမိန္ဒဟု၊ တေဇန္ဒယ်၊
 နေနတ်နှင့်မှုံး၊ လွှဲပယ်မဖိန် ဘုန်းရောင်ထိန်
 သည်၊ အသမြန်ချည်း၊ အနည်းနည်းတည်၊
 တုန်လှည်းဖြူဖျက်၊ ဆင်းခဲ့သက်သော်၊ နှစ်းထက်
 ကွန်းကွန်း၊ နှစ်းညွန့်နှစ်းလောင်း၊ သီန်းသောင်း
 ပေင်း၊ မင်းချည်းနှင့်နှင့်၊ သန့်စင်နှင့်မျိုး၊ မည်း
 နော်၊ ထင်ပေါ်အနေ၊ ပအေသရာဇာ၊ ရုခါ
 ထူးထွေ၊ ကေရာဇာ...”

ဗညားရုသည် မိမိအဝန္တပြည်တော် ရောက်နေသည့် ခုနစ်နှစ် အတွင်း
 များစွာ ပြောင်းလဲသွား၏။ ယခင်လို သေရည်အိုးထဲ ခေါင်းစိုက်
 နေသည့်ပေါ့တန်သော သွမ်းသော မင်းပျိုးမဟုတ်တော့။လူကောင်ကြံးနိုင်
 ကြံးထွားလာသလို စရိုက်အမူအကျင့် များလည်း မာကျာလာသည်။
 ဟံသာဝတီထိုးနှစ်းရှင် ဘုရင်မင်းမြတ်အဖြစ် သူ့ကို တွေ့ရသည်မှာ
 အဟိုတ်အဟန့်လည်း ဝင့်ထည်လှသည်။ အမြတ်များလက်တက်ကြွေး
 နေသည်။ သူ့ကိုယ်သူ ယုံကြည်မှု ပေါ်လွင်နေသည်။ ထိုးနှစ်းပလ္လာင်ကို
 သူပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ခံယူထားကြောင်း သူ့အပြော သူ့အမူအရာတို့မှ
 တစ်ဆင့် ပြတတ်သည်။

နောက်တစ်ရကား ဗညားရုမင်းသည် နှမရှင်စောပုအပေါ်၌
 အကယ်ပင် အားတောင့် အားနာဖြစ်ကာ အလျော်အစား ပြန်ပေးသည့်
 အလား လိုက်လျော ညီညာတွေး ဆက်ဆံလာခြင်းဖြစ်သည်။

နှမအငယ်ဆိုသော်လည်း အစ်မတော်လို သူသဘောထားသည်။
 အစားအသောက် အသုံးဆောင်မှအစ အိုးအဖျားပို့လွှတ်စေသည်။
 သမီးတော်နှစ်ပါးနှင့် သားတော်လေးတို့အပေါ်မှာလည်း သူတကယ်ပင်
 ဂရုစိုက်သည်။ သူလေးတို့ မယ်မယ်အား ဆင်ဖြူရှင် သီဟာသူ လက်ထဲ
 ထိုးအပ်ခဲ့သည့် သူ့အပြစ်ကို သူ အစွမ်းကုန် ဆေးကြောတို့က်ချွှတ်နေခြင်း

ပင်ဖြစ်သည်။

ဗုံးရဲ့ သည်လူပုဂ္ဂိုလ်နေဖြင့် ပြောင်းလဲလာသည်မှန်၏။

သူ့ကြောင့် ငရဲအကျခံခဲ့ရသော မိမိကပင် သူ့အပေါ် တုံးမယူလိုသော စိတ်ဖြစ်ပေါ်ခဲ့သည်လည်း မှန်၏။

သို့သော် ဗုံးရဲမင်းသည်ထိုးနှင့်ပလွှင် အရှင်သခင်ရာမောင်းတို့၏ ဖုန်းနေသော လမ်းကြောင်းအတိုင်း တစိုက်မတ်မတ် လိုက်ခဲ့သည်သာပင်။

ဘုန်းလက်ရုံးအာဏာ၊ ရာမောန်။

ဟံသာဝတီသို့ပြန်ရောက်ပြီး နောက်နှစ်မှာပင် မိမိဘဝဟောင်း၌ ချုန်ထားခဲ့သော အဝန်ပြည်တော်၏ အငွေးအသက်များက လိုက်ပါ ရစ်ပတ်လာပြန်သည်။ မိမိကြောင့်ကား မဟုတ်။ ဟံသာဝတီဘုရင်အစ်ကို ဗုံးရဲကြောင့်။

သော်...သူတို့ပြည့်ရှင်မင်းများ ပဒေသရာ၏များ၏ အလုပ်သည် ဤအရာမှာအပ အခြားမရှိတော့လေပြီလော်။

တောင်ငူစောလူး အသခံရာနှင့် ညီပေါင်းတည်စားတို့က သမီးဖြစ်သူ အား ဗုံးရဲထံ အပ်နှင့်ခဲ့ကြသည်။ ဤလက်ဆောင်ပလွှာ ချွေကြီး၏ အခြားသော အစွမ်းတစ်ဖက်တွင် ပါရှိလာသည်ကား စစ်။

တောင်ငူစားနှင့် ပေါင်းတည်စားတို့က ပြည်မြို့ကို လုပ်ကြံးပါဟု ဗုံးရဲအားတောင်းဆိုကြ၏။ ဟံသာဝတီဘုရင်က လက်ခံသဘောတူကာ စစ်ကို ပြင်လေသည်။ တိုက်ဆင်သုံးရာ၊ မြင်းတစ်ထောင်၊ စစ်သည်သူရဲ ငါးသောင်းတပ်များမင်းအဖြစ် သမန်ပရမ်းကို ခန့်ချုပ် သာယာဝတီကြောင်း ဖြင့် ပြည်သို့စေသည်။ ဗုံးရဲ ကိုယ်တိုင်မှာမူ ချွေဖောင်စီး၍ တိုက်လေ့ ငါးရာ၊ လျှော်ကားသံလျှော်ရာ၊ ဝန်တင်နှစ်ရာ၊ ရေတပ်ရဲမက်များ အပြည့်ဖြင့်ချို့သည်။ ဗုံးရဲအိန်က ရေကြောင်းတပ်များမင်း။

ချွေဖောင်ပေါ် မတက်မီ ဗုံးရဲ လာမြားပြောသည်။

“အပုလေးရေ...တောင်ငူစားနဲ့ ပေါင်းတည်စားတို့ ခေါ်ပင့်တာက သာမန်ပါ၊ အခုံငါချို့တာက ဟံသာဝတီအကြောင်း သူတို့အဝသားတွေ သိသွားအောင်လို့၊ ပြီးတော့ နှင့်အတွက် အကြွေးပြန်အဆပ်ခိုင်းဖို့လေ၊ မိုးညှင်းမင်း အပေါ်မှာ နင်ရစရာ အကြွေးတွေ ရှိနေတယ် မဟုတ်လား”

အစ်ကို ဗုံးရဲ ကိုယ်ပေါ်မှ ချပ်ဝတ်များကို ကြည့်ရင်း မသက်မသာ ပြောမိသည်။

ရှင်စောု

၁၅၁

“ဒီလို မပြောပါနဲ့ ဗညားရုံ၊ အဝမင်းကို ပြန်လက်စားချေပေးပါလို့
ငါ ဘယ်တုန်းက ပြောဖူးလို့လဲ၊ နင်တို့ ရာမောင်းတွေရဲ့ စစ်ရေးရာ၏
အာဏာအရေးတွေမှာ ရှင်စောုကို ဆွဲမထည့်ပါနဲ့”

ဗညားရုံ တွေ့သွားပြီးနောက် ပြုးလျှက်ပြော၏။

“ဒါတွေကို နင်တို့ မိန်းမသူတွေ နားမလည်နိုင်ပါဘူးလေ၊
ကဲ...ကဲ...ချွေနှစ်းတော်မှာသာ အေးအေးခံစားနေပါ လိုတာရှိသမျှ နင့်
သဘောအတိုင်း ထုတ်သုံး။ အတွင်းသင်းမျူးတွေ၊ ရွှေတိုက်စိုးတွေ၊
အမှုတော်ထမ်း မကျေရင် ငါပြော၊ ဟို ဦးပဋ္ဌာန်းနှစ်ပါးကိုလည်း လိုလေ
သေးမရှိအောင် ထောက်ပါ ငါသွားမယ်”

ပြည်မြို့ကို ကြည်းရေစုညီ ပိတ်ဆုံးလုပ်ကြသည်ဟု ကြားသိ
ရ၏။ ပြည်မင်း သီဟာသူကလည်း ရိုက္ခာအပြည့်သွင်းကာ ကြံ့ကြံ့ခံသည်။
မြို့စီးပြစ်း ကောင်းလျ၍ နှစ်ဖက်စစ်ရေးမနာမသာ ဖြစ်နေကြသည်တဲ့။

ဦးပဋ္ဌာန်း ဓမ္မဓရထံ ရောက်ခဲ့ရပြန်ခေါသည်။

စစ်မက်ရေးရာ စစ်ရန်းတွေ လူလာပြန်ပြီဟု လျှောက်ရင်း...
“ဒီအရေးတွေ ပြီးပြေ့သွားအောင် တပည့်တော်မ တစ်ခုခု လုပ်ပေး
လိုက်ချင်ပါတယ် ဦးဇော်ရယ်၊ အခုသူတို့ဟာက အရေးရယ် အကြောင်း
ရယ်ဆိုရင် စစ်တံ့ပိုး ခရာနဲ့ ရာဘေးသေက ခရာသင်းနှစ်မျိုးပဲထမ္မတ်ကြတော့
တယ်” ဟု တိုင်တည်မြို့၏။ ဦးပဏ္ဍာန်း ဓမ္မဓရက ပြီမ်သက်နေသည်။
ထို့နောက် ပိုပတ္တိတရား လေးပါးအကြောင်းဟောသည်။ ကာလပိုပတ္တိ
သဘောကို ရှင်းပြသည်။

“တပည့်တော်မကိုယ်တိုင် မဟာဆီ မဟာသွေး စင်စစ်လည်းဖြစ်၊
သမီးပေး နှမယူ ကိစ္စတွေမှာ ကိုယ်တိုင်ခံစားခဲ့ရသူလည်း ဖြစ်ပါရက်နဲ့
နားမလည်နိုင်အောင်ရှိရတော့တယ် ဦးဇော်း၊ ခမည်းတော်သူသွေးရှိစဉ်က
တည်းက ခမည်းတော်ဟာ အဝဘုရင်မင်းခေါင်ရဲ့ နှမတော် သုပဘာအောင်နဲ့
စုံဖက်ခဲ့တာပဲဘုရား၊ မင်းခေါင်နဲ့ ခမည်းတော်တို့ဟာ သမီးယောက်ဖော်
တော်ခဲ့ကြတာပဲဘုရား၊ ဒါပေမဲ့ သူတို့တွေ အားလုံးပဲ စစ်မှာ မွှေးလျှော်
နေကြတာဟာ ငရှုတ်သီးထဲက ငရှုတ်ပိုး အစပ်အပူကို ကြိုက်သလိုများ
ဖြစ်နေကြပြီလား မသိပါဘူး ဦးဇော်ရယ်”

“ကျူပ်တို့ မေတ္တာပို့ဖို့ကလွှဲလို့ ဘာမှ မတတ်နိုင်ဘူးတကာမကြီး”

ဦးဇော်းက လေးနက်စွာဆိုသည်။

“ဦးဓမ္မညာက တစ်ပါးလည်း ဟံသာဝတီ ရဲမက်တွေအတွက် တုတ်ပြီး ဗေးပြီးဆေးတွေ၊ သွေးတိတ်ဆေးတွေနဲ့ စစ်ပွဲနိုင် မန္တန်တွေ ပေးနေတယ်လို့ ကြားရတယ် ဦးဇော်”

“အင်း...ဓမ္မညာကဟာ မြှေ့နဲ့ကစားတဲ့ အလမှာယ်ဆရာ ဖြစ်နေပြီ၊ သူ့ရဲ့ ထက်မြှင့်တဲ့ ညာဏ်တွေကို နှဲမြောလှတယ်၊ ပင်ကိုးမြို့ညာဏ် ကောင်းကို ဓမ္မမှာ မသုံးဘဲ ဗဟိုသုတတွေမှာသုံးတယ်၊ အကြားအမြင်များ ခြင်းသည် မက်လာလို့ မက်လာသုတ်မှာ ဟောတော်မူတာဟာ ပညာကို သိရုံတတ်ရုံတွင်မက မှန်သော သီလအခြေခြားလည်း ကျင့်ရမှာတဲ့ ဒါမှ မင်္ဂလာထိက်တယ်

“ဗဟိုသုတ အကြားအမြင် များခြင်းသည် အာသဝေါတရားတို့ များပြားခြင်း၏ အကြောင်းဖြစ်၍ ပညာညာဏ်များခြင်းသည်သာ အာသဝေါတရားတို့ နည်းပါးခြင်းအကြောင်း ဖြစ်တယ်လို့ဘုရားရှင်က အရှင်သာရို ပုံစွဲရာ ကိုယ်တော်မြတ်ကြီးကို ဟောတော်မူတယ်”

ဦးဇော် ဓမ္မညာအတွက် စိတ်မကောင်းရုံမှာအပ ဘာမှ အတတ်နိုင်။ လိပ်ပြင်ကျောင်းတိုက်မှ ပြန်ခဲ့တိုင်း ရင်ထဲမှာ မီးတို့ အထိုက် အလျောက် ဌီမံးသေသွားသည်ကတော့ အမှန်ပင် ဖြစ်၏။ ဦးဇော် မိန့်သလို မေတ္တာပို့ရုံသာ ရှိလေသည်။

ထိုမေတ္တာတို့ အာနိသင်ကြောင့်လား၊ သူ့သဘောသူဆောင်သည် လားတော့ မသိ။ အစ်ကိုတော် ဗညားရုနှင့် မိုးညှင်းမင်းတို့ အကြားမှ တင်းမာမှုသည် ဌီမံးပြေသွားခဲ့၏။ အဝဘက်မှ တုရင်ဗိုလ်၊ ရာသေကြံနှင့် ဟံသာဝတီဘက်မှ သမိတ်ပရမ်းတို့ ဤအရေးတွင် ကြိုးပမ်းခဲ့ကြသည် ဆို၏။ မည်သို့မည်ပုံ ကျော်းမားလည်မှု ရသွားသည်ကိုတော့ အသေးစိတ် မသိရသေး။ မိုးညှင်းမင်းသည် တူမတော်ကို ဗညားရုံလက်ထဲသို့ အဆောင် အယောင်အပြည့်၊ ကျိုးမျှုံးရွှေချုက်၊ ရွှေဝါများနှင့်တက္က မိဖုရားကြီးအဖြစ် ပေးအပ်လိုက်သည်တဲ့။

အစ်ကိုတော်သည် ရွှေဖောင်တော်မှာပင် အဝဘရင် တူမတော်နှင့် ထိုမံးမားခဲ့၏။ ဟံသာဝတီ၊ အဝမျှူးမတ် စစ်သည်များသည် ဗေးချင်းလုံချင်း ယဉ်မည့်သူများအဖြစ်မှ မင်္ဂလာဘိသေကပွဲ တက်ရောက်သူများဖြစ်သွားကြ ပြန်သည်။ မိုးညှင်းမင်း၏ တူမတော်လည်း သီရိပရဝ မဟာဓမ္မရာဇာ ဒေဝိဘွဲ့ခံယူရလေသည်။

ဤသတင်းကြောင့် မထိတ်လန့်သော်လည်း တုန်လူပ်ခဲ့ရပြန်၏။

မိန့်နှင့် မိသင်တို့ကို ပြောဖြစ်သည်။

“အမိတို့ရော...ကမ္မာလောကကြီးမှာ မိန်းမသားတွေရဲ့ နေရာကဏ္ဍ တစ်ခုကို ငါတွေပြီ ထင်တာပဲ၊ အဲဒါကတော့ စစ်နဲ့ ရန်စောင်နေကြတဲ့ နှစ်ပြည်ထောင်မင်းတို့ အကြား စစ်ပြုမ်းရေး လက်ဆောင်ပေးတဲ့ ပဏ္ဍာ အဆောင်အယောင်လေ၊ ဒါဟာ မိန်းမတို့ရဲ့ အသုံးဝင်မှုပေပဲလားကွယ်”

မိန့်က အံကြိတ်ပြီး ပြောရှာသည်။

“ဒီလောက်နဲ့တော့ ဘယ်နေရာကဏ္ဍယူလို့ ဖြစ်မလဲ သခင်မ၊ ဒါထက် ပိုကြီးကျယ်တဲ့ တစ်ခုခု၊ ဒါမျိုးအဖြစ် မခံရတဲ့ တစ်ခုခုတော့ ရှိရှိုးမှာပေါ့ သခင်မ”

မိသင်ကမူ တစ်မျိုးလှည့်တွေး၏။

“လက်ဆောင်ပဏ္ဍာ၊ အဆောင်အယောင်ပဲခေါ်ခေါ် အဲဒီမိန်းမ တစ်ဦးဟာ စစ်မီးကိုတော့ ရှောင်လဲစေနိုင်ခဲ့တာပဲ မဟုတ်လား၊ ဒါဟာ မိန်းမသားတစ်ဦးရဲ့ သူကိုယ်တိုင် အလိုဆန္ဒမပါဘဲ ဖြစ်ရတဲ့သူ့ရဲ့တန်ဖိုးနဲ့ စွမ်းဆောင်မှုပေပဲပေါ့ၤ သခင်မရယ်”

မိန့်က မိသင်ကို မျက်စောင်းထိုးပစ်လိုက်၏။

“အလိုတော် တန်ဖိုးတဲ့ စွမ်းဆောင်မှုတဲ့၊ ဂုဏ်တွေယူနေသလား ကောင်းအစ်မ၊ ကိုယ့်အလိုဆန္ဒမပါဘူး ဆိုကတည်းက ဘယ်လာကောင်းနိုင် ဦးတော့မှာလဲ၊ ကျေပ်တို့များအဲသလို ပဏ္ဍာအပေးခံရရင်တော့ သူတို့ မင်းယောကျုံးတွေချင်းဘာဖြစ် ကျွန်းခဲ့ကျွန်းခဲ့၊ အဆိုပ်သောက် သေလိုက် မယ်မှတ်ထား”

မိန့်အမူအရာ အကဲပါပုံကြောင့် ရယ်မိကြလေသည်။

ထိုစဉ် အနီးတွင်ရှိနေသော သမီးတော်ကြီး နဲ့တကာတော်ကဝင်ပြောသဖြင့် အရယ်ရပ်လိုက်ကြရ၏။

“အများသူငါ ကောင်းကျိုးအတွက် မိမိကိုယ်မိမိ အဆုံးရုံး အနှစ်နာခံတယ်ဆိုတာ လူသာစုခေါ် နတ်သာစုခေါ် ကိစ္စပဲ မဟုတ်လား မယ်တော်ဘူး၊ ဒါဟာ ကိုယ်ကျိုးအတွက် စွန့်တဲ့လမ်း ဖြစ်တဲ့အတွက် ပါရမိမြောက် လမ်းစဉ်ပဲ မဟုတ်လား မယ်မယ်”

နဲ့တကာတော်၏ လှပဝင်းဝါသော မျက်နှာပြင်သည် လေးနက် နေ၏။ ဖြောင့်စင်းသောနှာတဲ့၊ ပိရိစွေ့စပ်သော နှုတ်ခမ်းမြှောများနှင့် နက်မှောင်ဝန်းလဲ မျက်လုံးအီမ်များက သူ့စကားနှင့် လိုက်ဖက်လှသည်ဟု ထင်မိသည်။ ကျက်သရေးရှိသော အလုပ်တကား။

“သမီးရဲ့ သဘောထားက အင်မတန်ကို မြင့်မြတ်ပြီး အထက်တန်းကျပါပေတယ်ကွယ်၊ မယ်မယ်တို့ တစ်တွေ သိရက်နဲ့ ဘေးချော်နေတဲ့ အတွေးပါ၊ သမီးကြီး ဒီစကားမျိုး ပြောတာ ကြားရလို့ မယ်မယ် ဂုဏ်ယူမိပါတယ်”

ထိုစဉ် အမဲလိုက် ထွက်ရာမှ ပြန်ရောက်လာသော ဗညားပရှု၏ အသံကြောင့် စကား ပိုင်းပျက်သွားလေသည်။

“မိန့် မိန့် ဘယ်မှာလဲ၊ ကျူပ် တော်ဝက် တစ်ကောင်ရလာတယ်၊ အမယ်ဘာတွေ စကားကောင်းနေကြတာလဲ၊ တော်ဝက်ကို သူတို့ဖျက်ပြီး ယူလာကြလိမ့်မယ်၊ မိန့် လက်စွမ်းကုန် ဟင်းလျာ ပြင်ပေတော့၊ မယ်မယ်တို့ မမတို့လည်း ကျူပ်ရဲ့အမဲကို မြန်မြန်ကြီးစားရင်း ကျူပ်ကို ဂုဏ်ပြုကြပေတော့”

သူမောင်လေးကို ချုစ်ရှာလွန်းသော သမီးငယ် နဲ့တကာသင်က အဆောင်တွင်းမှ ပြေးထွက်လာပြီး ဗညားပရှုကို ကြိုဆိုသည်။

မိန့်က “ကောင်ပါပြီတော် ကောင်းပါပြီတော်၊ မောင့်အကြိုက် လုပ်ပေးပါမယ်”ဟု အရပ်သူ လေသံဖြင့်ပြောကာ ထသွား၏။ ဗညားပရှု၏ နဲ့ငယ်သော မျက်နှာတွင် တော်ဝက်သွေးစများ ပေကျံနေသည်ကို နဲ့တကာသင်က တယ့်တယ သန့်စင်ပေးလေသည်။

* * *

နှစ်ကာလ အချိန်သမယများ တရိပ်ရိပ် ကုန်ဆုံးသွား၏။

ဟံသာဝတီ နှစ်းတော်ကြီး၏ မင်းခမ်းမင်းနားသဘင်များကို ကွင်းရောင်လျက် သီးခြားလောကလေးတစ်ခုကိုသာ အပတ်တကုတ် တည်ဆောက်နေလိုက်သည်။ သီးခြားလောကလေးဟု ဆိုသော်လည်း မိမိတစ်ကိုယ်တည်းတော့ မဟုတ်။ သံယောဇ္ဈားကိုလေသာ မစင်နိုင်သေး သော ပုထုဇ္ဈားမြို့ ချုစ်သူခင်သူများကို ထိုလောက အဝန်းအဝိုင်းလေးထဲ၌ ထည့်သွင်းထားဖြစ်သည်။

သမီးတော်နှစ်ပါး၊ သားတော်လေး၊ မိန့်၊ မိသင်နှင့် ဦးပဋိုင်းနှစ်ပါး။

အရေအတွက်အားဖြင့် မများသော်လည်း ထိုအရေအတွက်သည်

ရှင်စောယ့်

၁၅၅

ပင်လျှင် လောကလူဘုံကို ထင်ဟပ်သော လက္ခဏာတိဖြင့် စုံလင်နေ၏။

သမီးကြီး နဲ့တကာတော်သည် အသက်အရွယ်နှင့် အမျှ ပိုမိုလုပ်လာသလို စိတ်နှုလုံးသည်လည်း ပိုမိုရင့်ကျက်လာပုံပြု၏။ သွားလေသူ သူ့ခမည်းတော် သမီးနှစ်စဉ်သူထံမှ နှီးညံးသိမ်မွေ့ခြင်းနှင့် သဘောထား ပြည့်ဝခြင်းတို့ကို သမီးကြီး အမွေဆက်ခံ ရရှိလိုက်ခြင်း ဖြစ်ပေသည်။ လောကကြီးကို အကောင်းမြင်တတ်သော သဘာဝဖြင့် သမီးကြီး၏ ရပ်အဆင်းသည် တင့်တယ် ကြည်လင်နေ၏။

ဘုရင့်တူမတော်ဟူသော ထောင်ထားလွှားပမှု အလျင်းမရှိ။ အခြား ဟံသာဝတီနှစ်းတော်သူတို့လို ဝတ်စာတန်ဆာ၊ ရွှေငွေရတနာ တပ်မက် ဂုဏ်ပြုင် ခြင်းလည်းမရှိ။ သမီးကြီးသည် မိခင်နှင့်အတူနေရင်းအချိန်ကုန် တတ်သည်သာများသည်။ ထိုအခါ သမီးကြီး၏ တစ်နှုံးတာအချိန် တော်တော်များများသည် ပန်းခြံတော်ဥယျာဉ်နှင့် ဘုံးရားကျောင်းဆောင် တို့တွင်သာ ကုန်ဆုံးတတ်သည်။ တစ်ခါတစ်ရုံ အခါကြီးရက်ကြီးများတွင် လိပ်ပြင်ကျောင်း ကိုယ်တော်လေး ဦးမွှေ့ရဓတ် မိခင်နှင့်အတူလိုက်ပါ၍ ဥပုသံသိတင်း၊ သီလစောင့်ထိန်းသည်။ မော်မော်တော်ရှင်မြတ် ကုန်းတော် ပေါ်တွင် အမိန္ဒာန်ဝင်သည်။

သမီးလတ်၊ နဲ့တကာသင်ကမူ တောက်ပ စူးရဲသော နှင့်းဆီလေး တစ်ပွင့်ဖြစ်၏။ မယ်မယ့်ထံမှ လူ့က်လဲ သည်းထန်ခြင်း သဘာဝသည် နဲ့တကာသင်ထဲ အလုံးစုံ ဆင်းသက်ခဲ့လေသလားမသိ။ သမီးလတ်သည် သံယောဇ္ဈိုးကြီးတတ်လွန်း၏။ တွယ်တာတတ်လွန်း၏။ အဖိုးထိုက် အဖိုးတန်၊ အကောင်းအညွှန်တွေကိုချည်း ကြိုက်တတ်သည်။ သူ့မောင်လေး ဗညားပရုကို ချစ်လိုက်သည်မှာလည်း တုန်းနေရာသည်။ သူ့ဘုံးတော် သူသျှင်ရာအဓိရာ၏၏ သွေးမျိုးကိုလည်း သမီးလတ်ထံတွင် တွေ့ရသည်။ ရင်ဖို့လူ့က်မောဖွယ် နဲုံးတုန်ဖွယ် အရာများကို နှစ်နှစ်ခြိုက်ခြိုက် အရသာ ခံတတ်ခြင်းပင်ဖြစ်ပါ၏။

ထိုအခါ သမီးလတ် နဲ့တကာသင်နှင့် ဗညားပရုတို့သည် သံယောဖျော် ကြီးလွန်းသော မောင်နှမဖြစ်လာကြသည်။ နဲ့တကာသင်သည် သူ့မောင်လေး ဗညားပရု လုပ်သမျှအားလုံးကို အမှန်းချည်းဟု ရပ်တည်ပေးသူဖြစ်သည်။ ဗညားပရုကလည်း တက်ကြပို့မျှစ်သော မင်းလုလင်လေးတစ်ပါးအဖြစ် အစ်မတော်လေး၏ အားပေးမှုကို ခံယူကာ ဆိုးချင်တိုင်း ဆိုးနေတော့သည်။ သူလည်း ဘုံးတော်သူသျှင် အငယ်စားလေးပင် ဖြစ်ချိမ့်မည်။

သွေးသံရဲစွန်းစားခန်းများကို ကြိုက်သည်။ စစ်ပွဲဝင် သူရဲကောင်းများ အကြောင်း တမော်တမော နားထောင်သည်။ သူအဆောင် နံရံထက်တွင် ဘိုးတော်လက်ထက်က သူရဲကောင်းကြီးများဖြစ်သော လဂ္န်းအိမ်၏ စား၊ အဲမွန်ဒယာ၏ အဲမောင်းနှင့် မင်းကြီး ဗြိတ်၏ ဝတ်လုံး ကိုယ်ကျပ်တို့ကို အမြတ်တနိုး ချို့တွေ့ထားသည်။ ဟံသာဝတီနိုင်ငံတော် ရုပ်လုံးကြွေ ကားချပ်ထက်တွင် အလု အဖြူ။ အနိုး၊ အစိမ်း၊ အပြာများ ထိုးစိုက်ကာ သေနံ့ဗျာ့ပြုဟာချုတ်၏၊ စစ်ထိုးတမ်း ကစားသည်။ သူမူ့ ပါဏာတိပါတာ ကံနှင့် အကျိုးပေးလေသလားမသီ။ အမဲလိုက်တွက်တိုင်း သားကောင် ရတတ်သည်။ သူတော်ကစား စွန်းစားခန်းများကို အစ်မတော် နဲ့တကာ သင်က စိတ်လိုလက်ရ နားထောင်ပေးတတ်သည်။

လက်ပွန်းတတီး ထိန်းကျောင်းခဲ့ရသော အထိန်းတော်ကြီး မိန့်ကို ဗညားပရုနိုင်လိုက်သည်မှာလည်း “မနဲ့”ဟု ဗညားပရု တစ်ခွန်းခေါ်လိုက် လျှင် မိန့်နေစရာ မရှိတော့။ ဗညားပရု၏ စစ်ထိုးတမ်း ကစားပဲ့၊ အမဲလိုက်ပဲ့၊ လက်ပမ်းသတ်ပွဲများတွင် “မယ်မယ်”အတွက် နေရာမရှိ။ မယ်မယ်နှင့် အစ်မတော်ကြီးတို့သည် ရော်ဦးတက်နေသော ကျောက်တုံးကြီးများဖြင့် ဆောက်ထားသည့် ဤတိုက်ဟောင်းကြီးများဟု ဗညားပရုက လျှောင်ပြောင်ခေါ်တတ်သည်။

အတုလဝါသ ကျောင်းတို့က်၊ ကိုယ်တော် ဦးဓမ္မညာဏကား အရိုရတ်ကို စွန်းလိုက်ပြီးနောက် အင်းဝိဇ္ဇာအတတ်ကို လိုက်စားခဲ့ပြန်၏။ အင်းတွေ့ခိုးရင်း သူကိုယ်တိုင်လည်း အင်းပြားများကို သောက်သည်ဟု ကြားရသည်။ လောက်ဝိဇ္ဇာပညာနှင့် ဂန္ဓာရီအမှု၌ ဝါသနာထုံးကြသော တကာတကာမများဖြင့် အတုလဝါသကျောင်းသည် အမြစည်ကားနေသည်။ ကိုယ်တော်လေးသည် အင်းပေါက်သွားပြီဟု အချို့က ဆိုသည်။ အချို့ကမူ ကိုယ်တော် ဦးဓမ္မညာဏ၏ ကိုယ်ထဲတွင် လုညွှေ့လည် ရွှေလျားနေသော အင်းချပ်ထည့်သွင်းထားသည်ဟု ပြောကြပြန်သည်။ အချို့ကလည်း ဦးဓမ္မညာဏသည် နတ်ဘီလူးအချို့ကိုပင် မွေးမြှုတိန်းကျောင်းနိုင်းစေထားပြီဟု ဆိုသည်။

သို့သော် ဖြူဝင်းတင့်တယ်သော အသားအရေတော့ မရှိရှာတော့ပြီ။ အင်းဝိဇ္ဇာအတတ်အတွက် မီးထုံးကျင့်ရင်း၊ ဦးဓမ္မညာဏ၏ အသားအရေသည် မည်းနက်ညို့မောင် ဖြစ်လာသည်။ အတုလဝါသကျောင်းတို့က်သည် ဟံသာဝတီ နေပြည်တော်တွင် ညာနေတိုင်သည်နှင့် မည်သူမျှ အနားမသီ

၂၀၁

၁၂၃

ရဲတော့သော နတ်ဘီလူးစောင့် ရဲတိက်ကြီးသဖွယ် ဖြစ်လာလေသည်။

သီးခြားလောကလေး၏ မည်ညာသော အနားသတ်များ၊ မည်းမှာင်မြိုင်းညို့လာသော နယ်နိမိတ်များကို အလင်းရောင်ဖြင့် အနားကွပ်ပေးထားသူမှာ လိပ်ပြင်ကျောင်း ကိုယ်တော် ဦးဓမ္မဓရဖြစ်၏။

ဉိုးပန္တ်းကိုယ်တော်တိုင်ကား၊ တကာမကြီး ရှင်စောပါ ဆောက်လုပ်လူ။ဒါန်းသည့် ကျောင်းတိုက်ကြီးပေါ်မှ ဆင်းကာ၊ ပရဂုဏ်အတွင်းတော်ဝါးတဲ့လေးတွင် ဖြောင်းရွှေ၊ သီတင်းသုံးလေသည်။

ထိန်ရာလေးသည် တောကြီးမျက်မည်း အတွင်းမှ တောအပ်ကလေးတစ်ခုလို ဖြစ်နေသည်။ ကိုယ်တော်လေး၏ သက်နှစ်မှာ ရှားနှစ်ရောင်အဖြစ်သို့ ပို၍ ပို၍ မိုင်းညို့လာသည်နှင့်အမျှ အသားအရေမှာ ပို၍ပို၍ ဝင်းဖန်ကြည်လင်လာသည်။

ကိုးလလွယ် ဆယ်လဖွား၍ မီးရှူးသန်စင် မွေးမြင်ခဲ့ပါလျက်
သားလေး ဗညားပရှာက မိခင်၏ ရင်ခွင်အဝေးသို့ ရောက်နေချိန်တွင်
သွေးမတော် သားမစပ်သော ဦးဇော်လေး ဦးဓမ္မရေရသည် သားအရင်းသဖွယ်
ဖြစ်လာခဲ့၏။

ကိုယ့်ကိုယ်ကို တပည့်တော်မဟု သုံးနှစ်းခဲ့ရာမှ မယ်တော်ကြီးဟု အလိုလို ပြောင်းလဲ သုံးနှစ်းခဲ့သည်မှာ နှစ်အကျင့်ပင် ရနေပေါ်။

କୁର୍ତ୍ତିଗାଲ ଅଶୀଳ୍ମିତ୍ତବୁଦ୍ଧିମୁଖଙ୍କୁ ପରିଚାରିତ ହେଲା ।

ဆယ်နှစ်၊ ဆယ်နှစ်နှစ်၊ ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်၊ ဆယ်ခြောက်နှစ်။

အဝမှ “ပြီးထွက်” ခဲ့သော လျှော်ကားလျှော်း မြစ်ကမ်းချောင်း ရိုးတဲ့
တိတ်တဆိတ် တိုးဝင် ခဲ့သည့် နှစ်မှ တစ်ဆယ့် ခြောက်နှစ် ကြာမြင့်
ခဲ့သောအခါး-

ဟံသာဝတီရွှေနှစ်းတော်သည် အပြောင်းအလဲတစ်ခုကို ကြံလိုက်ရ၏။

ထိုးပလွှင်သည် ကန်းလန်းကာ အဟောင်းကို စွန်းခွာကာ ကန်းလန်းကာ အသစ်ကို ဖွင့်လှစ်လိုက်သည်။

ရွှေနှစ်းရှင်းကြီး ဗညားရုံ အနိစ္စ ရောက်သွားသည်။

ရာဇ်သအရ သားတော်လေး ဗညားပရုသည် ဟံသာဝတီရာပေလွှင်ပေါ်သို့၊ တက်လာခဲ့လေသည်။ ဘုရင့်မယ်တော်ဟူသော အဖြစ်သည် ရှင်စောပု၏ နှလုံးသားကို မည်သို့မျှ လူပ်ခတ်စေရန် အစွမ်းဆောင်နိုင်သော်လည်း ဘုရင်ဟောင်း၏ ဂိဉာဏ်ချုပ်ခန်းကား တုန်လှပ်ဖွယ်ပင်။

အနာသည်ကား သတိလက်လွတ်ဖြစ်နေသော ဗညားရုံသည် မြောနေရာမှ သတိပြန်အလည်တွင် အသံနက်ကြီးဖြင့်အော်ဟစ်ခဲ့၏။

“နောင်တော်...နောင်တော်...ကျူးလာပြီ၊ ငါကိုဆွဲထားကြပါညီးဟိုမှာ ဗညားဓမ္မရာဇာက လက်အေးကြီးတွေနဲ့ ငါကို ဆွဲခေါ် အောင်မယ်လေး”

သူ့အရင် ဟံသာဝတီနှစ်းရှင် အဖတူအမိကွဲ၊ နောင်တော် ဗညားဓမ္မရာဇာကို အဆိပ်ဖြင့် လုပ်ကြခဲ့သော ဗညားရုံ၏ နောက်ဆုံးအချိန် မရဏဆန္ဒအောကား ကြောက်မက်ဖွယ်။ သူ၏အသန္တကဲကား တုန်လှပ်ဖွယ်။ သံသရာဝယ် ဗညားရုံဘုရင်သည်...။

သားတော် ဗညားပရု၏ ရာဇ်သောကသဘင်ပွဲ၌ မယ်တော်ကြီးသည် ရှားနှစ်ရောင် ခြုံပဝါဖြင့် တက်ရောက်ခဲ့လေသည်။

အသက်သုံးဆယ် မပြည့်တတ်သေးသော ဘုရင်သစ်လေးအနီးတွင် အစ်မတော်လေး နဲ့တကာသင်သည် တစ်ကိုယ်လုံး ညွတ်နေသာ ပတ္တော်မြေားရှုတနာ လက်ဝတ်တန်ဆာ ဘယက်လည်ဆုံးများဖြင့် ပြီးပြက် တောက်ပနေ၏။

နဲ့တကာသင် ပတ္တော်မြေားမှ အနီးရောင်သည် ဗညားပရုမင်း၏ မျက်နှာပေါ်သို့ ထင်ဟပ်ကျရောက်နေ၏။ သားတော်ဘုရင်းမင်းမြတ်သည် သူ့ဘုံးတော် သူသျှင်ရာဇာမိရာမိ၏ သန်လျက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ သားမြို့းယပ်ကိုတော့ ဘေးချထားသည်။ ပုလ္လားတော်ကြီးတိုင်ပေးသော အပရိဟာနိယတရား၊ မင်းကျင့်တရား၊ နာယကရှုတ်တရားများကို လက်ခံရွှေတ်ဆိုချိန်တွင် ဗညားပရုသည် ထစ်ငါးနေ၏။

အစ်မတော်၏ ပတ္တော်မြေားဘယက်ဆီမှ အရောင်ဟပ်နေသော ဗညားပရု၏ မျက်နှာတစ်ခုလုံး နီရဲနေသည်။

ရှင်စောု

၁၅၉

ဗညားရုံ အနိစ္စ မရောက်မီ ခုနစ်နှစ်မှာ အဝဘုရင် မိုးညှင်းမင်း
ကံကုန်ခဲ့သည်။

ဗညားရုံ အနိစ္စရောက်ပြီး လေးနှစ်အကြာတွင်...

ဟံသာဝတီဘုရင်လေး ဗညားပရူ ကံကုန်သွားသည်။

သားဘုရင်မင်းမြတ်သည် နှစ်းပလှင်ရိပ်တွင် လေးနှစ်မျှသာ စံနေနိုင်
ခဲ့ချေသည်။ အဝနေပြည်တော်တွင် နရပတီမင်း နှစ်းဆက်ခံသည်။
ဟံသာဝတီတွင်လည်း ထိုးဖြူရိပ်အောက်၌ အပြောင်းအလဲ ကြံ့ပြန်ပေပြီ။

နဲ့တကာသင်သည် ရူာပန်အခမ်းအနားတွင် သည်းထန်စွာ ငိုကြား
ရင်း မူးမေ့သွားခဲ့ရှာ၏။ သူချုစ်သော မောင်တော်လေးကို သူ ဆွဲခေါ်ထား၍
မရနိုင်ကြောင်း သိသွားသည်။ အဘိသေက သဘင်တုန်းက သူ့ပတ္တမြား
ဘယက်မှ သွေးနိရောင် ထင်ဟပ်ခဲ့သော မောင်တော်လေး၏ မျက်နှာပြင်
သည် ထိုစဉ်ကပင် နိမိတ်ပြခြင်းဖြစ်ခဲ့ပြီဟု သွေးရူးသွေးတန်း အော်မြည်
ရှာ၏။

နဲ့တကာသင်ဆိုမြည်သော နိမိတ်ကို တကယ်တမ်း ဖြစ်ပေါ်အောင်
လုပ်လိုက်သူကား ကျေးကျွန်းတစ်ဦး။ သူ့အမည်းမှာ ငရွှေ။ ငရွှေသည်
ဗညားကျွန်း၏ လူယုံကျွန်းဟု ဆိုကြသည်။ သို့သော် မည်သူမျှ ဗညား
ကျွန်း၏ စေခိုင်းချက်ဟု အတပ်မပြောရဲကြ။ အဝသို့ ခိုလုံးနေသော
ဗညားကျွန်းသည် ဗညားပရူ အလုပ်ကြံ့ခံရစဉ်က ဟံသာဝတီ ရွှေနှစ်းတော်၌
ရှိမနေပေ။ မည်သို့ဆိုစေ ဗညားကျွန်းကတော့ အဝဘုရင်ကို ကျောထောက်
နောက်ခံ ပြထားသည်ကတစ်ကြောင်း၊ မဟာဆီ မဟာသွေး အနှစ်အဆက်
မင်းပေါ်ကိုးဖြစ်နေ၍ တစ်ကြောင်းတို့ကြောင့် ဟံသာဝတီ ရာပလှင်ပေါ်
ရောက်လာခဲ့လေသည်။

ဥပဇ္ဇိဒကံဖြင့် အနိစ္စရောက်ခဲ့သော သားငယ် ဗညားပရူ၏
ရူာပနှင့် မယ်တော်ကြီးတစ်ပါးအနေဖြင့် ပဋိမြေလူး မဖြစ်ခဲ့ကြောင်း
မိမိကိုယ်မိမိ အံ့ဩစွာ တွေ့ရှိခဲ့သည်တော့ အမှန်ဖြစ်၏။

သမီးတော် နဲ့တကာသင်ကား ငိုလိုက်၊ အော်လိုက်၊ တက်လိုက်
ဖြစ်နေစဉ် မိခင်ဖြစ်သူ မိမိကား တည်းပိုင်နိုင်ခဲ့လေသည်။
ထိုအခါမှုပင် တစ်ချိန်က ဦးဇိုင်းဓမ္မခရ ဆိုခုံးမသော တရားကို
သတိရလာ၏။ “ကိုယ့်ကို သားက အပူသစ် ထပ်မပေးဘူးလို့ အောက်မော်
ပါ တကာမကြီး” ဟူသော စကားဖြစ်သည်။

အကယ်၍သာ သားတော်လေးသည် မိခင်ကို မခွဲတမ်းတွယ်တာ ပူးကပ်နေခဲ့ပါက နှလုံးသည်းပွတ်သည် သား၏မေတ္တာ သံယောဇ်တို့ဖြင့် တင်းကျပ်နေခဲ့ပေမည်။ ယခုမူ သားအမိ ပြန်တွေကြရချိန် လုံးဝ မမှတ်မိရာမှ တစ်စတစ်စ မှတ်မိလာချိန်။ ထိုနောက် နောက်ထပ် တစ်ဆယ့်ခြောက်နှစ်လုံးလုံး သားသည်မိခင်နှင့် စိမ်းခဲ့၏။ သားတော်၏ စိမ်းကားဝေးလုံေမှုကို မချို့တင်ကဲဖြစ်ခဲ့ရကာ ဦးပွဲ့ဌားအား တိုင်တည်ခဲ့ မိ၏။ ယခုတော့ ဦးပွဲ့ဌား စကားမှန်ချေပြီ။ သားတော်ဟာ မယ်မယ့်အနား ပူးကပ်နေခဲ့ပါက ယခုလို့ အသေခိုး သေရသော အချိန်တွင် အရူးမကြီး လုံးလုံး ဖြစ်ရော့မည်။

သမီးတော် နဲ့တကာသင်ကိုသာ ဖျောင်းဖျချော့မေ့ရတော့သည်။
သောကမီးတို့ တော်လောင်သော်လည်း ပရီဒေဝအဖြစ်သို့
အရှိန်အလျှော့ ကြီးမားမလာသဖြင့် နှလုံးသားသည် မခံမရပ်နိုင်မဖြစ်ခဲ့။

သား၏အရှိုးပြာများကို ကောက်ယူရင်း အဘိဓာသုတ်ကို ပွားများနေ ဖြစ်ခဲ့သည်။ ထို့နောက် တစ်မင်းတက် တစ်မင်းဆင်းသောထိုးနှစ်းအရေး ကြီးကိုကြည့်ပြီး သံသရာဝဲသုယ်ကို ထိတ်လန့်မိသည်။

ဘုရင်သစ် ဗညားကျွန်းကော မည်သို့ရှိလေမည်နည်း။
ဗညားဓမ္မရာဇာလက်ထက်က ဘုရင့်ကိုယ်လုပ်တော်နှင့် ရည်ငံ မိသော ပြစ်ဒဏ်ဖြင့် အဝသို့ ထွက်ပြီးခိုလုံးခဲ့သည့် ဗညားကျွန်းသည် သွေးစွန်းသော ရာပေလျှင်ထက်သို့ မဂုံးမရ တက်ခဲ့သည်။

ဗညားပရုကို ကိုယ်ထံလက်ရောက် လုပ်ကြုံခဲ့သော ကျွန်းချွေ ဆိုသူလည်း ဘယ်ရောက်သွားမှန်းမသိ။

မြှေ့မှုန်များကို လေညာအရပ်သို့ ပစ်လိုက်သောအခါ ပစ်သူ၏ မျက်နှာသို့သာပြန်၍ကပ်ပြီ ထိမှန်တတ်ချေသည်။ နွားခြေရာနောက်တွင် လှည်းဘီးရာ ထက်ကြပ်လိုက်သည့်နှစ်း။ အကုသိုလ်သည် ပြုသူနောက်သို့ သာ အစဉ်လိုက်လေသည်။ အရိပ်ဟူသည် မိမိကိုယ်မှ ဖြစ်ပေါ်သည်ပင်။

ထိုးဖြူရိပ်အောက်၌ ဗညားပရုအား လေးနှစ်မွှေသာ ခိုဝင်စေခဲ့သော ဗညားကျွန်းသည် ကိုယ်တိုင်မူ သုံးနှစ်သာ ခိုဝင်ခွင့်ရခဲ့၏။ ခြောက်အိပ်မက် များ၊ သွေးပျက်နီးထမ္မာများဖြင့်သာ အတိပြီးခဲ့သော ညွှန်တာများက ဗညားကျွန်းအား ရွှေနှစ်းစည်းစိမ်းက အရသာ ခံစားခွင့်မပြု။ ဝင့်ကြမှာ၏ လက်တံသည် လျင်မြန်လွန်းလှသည်။

ထိုးနှစ်းသက် သုံးနှစ်မျွဲသာစံပြီး ဖိတ်ဖိတ်တောက်နေသော ချွေရေး သလွန်ပေါ်၍ ဗညားကျုန်း သေဆုံးသွားသည်။

ဗညားရုတုန်းက အနိစ္စရောက်ခါနီး၌ အသံနက်ကြီးဖြင့် သွေးရူး သွေးတန်း အော်ဟစ်သွားခဲ့သည်။ ဗညားကျုန်းကား သတိမှုမြောနေရာမှ လုံးလုံးပင် ပြန်လည်မလာတော့ဘဲ သုံးရက်အကြာတွင် မရကာချောက်ထဲသို့ ပြုတ်ကျသွား၏။

ရာပေလွှင်သည် လစ်လပ်ခဲ့ပြန်လေပြီး။

မျှူးမတ် ဝန်ကြီး ဝန်ငယ် သေနာပတိတို့ ဘုရင်သစ်အတွက် ခေါင်းချင်းရိုက်ကြရပြန်သည်။ ဤတွင် အဝန်းတော်၏ သူဇာသက် ရောက်မှုမကင်းသော သူတစ်ဦးကို တွေ့ကြ၏။ ထိုသူကား ဗညားရုန်း အဝဘုရင် တူမတော်တို့မှ ဖွားမြင်သည့် လိုတ်မွှတ်ထေား၊ အဝသွေး တစ်ဝက်ပါသူ ဖြစ်၏။ ဗညားရုရှိစဉ်က ပြုခဲ့သော အဝနှင့် ဟံသာဝတီတို့၏ ချစ်ကြည်ရေး၏ သက်းတာ။

မင်းကောင်းမင်းမြတ်တို့၏ အရည်အသွေး၊ ပြည်သားပြည်သူတို့ အပေါ် ကျောသားရင်သားမခြား အပ်ချုပ်တတ်မှု၊ ဆယ်ပါးသောမင်းကျော် တရား၊ ခြောက်ပါးသော နာယကရုဏ် ဘာကိုမျှ ထည့်သွင်းမစဉ်းစားနိုင်ကြ တော့ဘဲ လိုတ်မွှတ်ထောကို ပလွှင်ပေါ် တင်ပေးလိုက်ကြသည်။ ရာဇ် အာဏာကို လိုတ်မွှတ်ထေား လက်ထဲထည့်ပေးလိုက်ကြသည်။

လိုတ်မွှတ်ထောသည် နှစ်းတော်စကတည်းက သလ္းပြုလာ၏။

အဝဘုရင် နရပတိထဲ ပစ္စာများ၊ လက်နက်များ ပို့ဆက်ကာ “ဦးရိုးတော်မစပါ” ဟု ချော်းကပ်ခဲ့သည်။ အဝဘုရင်ကလည်း တုံ့ပြန်လက် ဆောင်ပါးကာ အရေးရှိလျှင် ငါကူညီပါမည်ဟု ပြန်ကြားလိုက်၏။

ဘုရင်လိုတ်မွှတ်ထောသည် ဘုန်းလက်ရုံးဖြင့်သော်လည်းကောင်း၊ ဟံသာဝတီပြည်သား လူထုတို့၏ လိုလားမှုဖြင့်သော်လည်းကောင်း ရာဇ် ပလွှင်ပေါ် တက်ခဲ့သူ မဟုတ်သည့်အလျောက်...။

အဝဘုရင်က “နောက်မှာင်းရှိသည်” ဟု အထောက်အခံပေးသော အခါ အားကိုးဖြင့် ထင်တိုင်းကြတော့၏။ အခွန်အတုတ်တွေ တိုးကောက် သည်။ ချွေတိုက်တော်မဆုံးအောင် ပစ္စည်းဥစ္စာများ၊ အပြည့်သွင်းသည်။ တစ်ချက်လွှတ် အမိန့်တော်များကို ဖောဖောသီသီသုံးသည်။ မင်းစည်းစိမ်ကို အစွမ်းကုန်ခံစားသည်။ ဟံသာဝတီ နေပြည်တော်ကြီး အထိနာရတော့သည်။

၁၆၂

ချို့ညီ

မင်းမြှောင်များက ရွှေနှစ်းတော်ကြီးအတွင်း ကြီးစီးလာပြီး တော်ဖြောင့်
မှန်ကန်သော ပညာရှိအမတ်များမှာ သိမ်းယောက်စွာ ပုန်းကွယ်နေကြရသည်။
သောက်စား ပျော်ပါးပွဲသဘင်များ ခြိမ်ခြိမ့်သဲ ကျင်းပကြသောအခါ
မော်တော်တော်ရှင်ပြင်တော်သည် ကျိုးနှင့်ဖုတ်ဖုတ်ဖြစ်လာသည်။ မြင်းတိုက်၊
နှားတိုက်၊ နပန်းပွဲများ အကြီးအကျယ် ပြုလုပ်နေကြချိန်တွင်၊ ဘုန်းတော်
ကြီးကျောင်းများ ပစ္စည်းလေးပါး ဆုတ်ယုတ်လာသည်။

ပြည် တင်းလာ၏။ မင်း မခံနိုင်။

ရွှေနှစ်းတော်အတွင်း အနိုင်းမဲ့ အပယ်ခံ လူကောင်းသူ ကောင်း
မျှူးမတ်ဝန်ဗိုလ်ပါတို့ လျှို့ဂျာက်တွေ့ဆုံးပွဲများ ပေါ်ပေါက်လာ၏။ နေပြည်တော်
အတွင်းလျှို့ဂျာက်သော အစည်းအဝေးပွဲများ ကျင်းပလာကြ၏။

ဘုရင်လိတ်မွှတ်ထောကို မည်သို့ ဖယ်ရှားမည်နည်း။

လစ်လပ်ညီးမည့် ရာပေလွှင်တွင် မည်သူ့ကို တင်မည်နည်း။

ဟံသာဝတီကို ပြန်လည် ဆယ်မကြမှ ဖြစ်တော့မည်။

ဘုရင်လိတ်မွှတ်ထောထံသို့ ကြိမ်မီးအုံး ခံစားနေရသော ပြည်သား
ပြည်သူတို့၏ ကျို့စာများသင့်ရောက်သည်ဟု ဆိုရတော့မည်။ သို့တည်း
မဟုတ်၊ ထိုးချက်စောင့် နတ်သမီးနှင့် ရွှေနှစ်းတော်၊ နေပြည်တော်၏
သမ္မာဒေဝန်တ်များက ကူပုံကြလေသည်လားမသိ။

လိတ်မွှတ်ထော၏ ထိုးနှစ်းစည်းစိမ်မှာ အိပ်မက် မက်လိုက်ရသလို
ဖြစ်သွားသည်။တစ်နှစ်ပင် မကြာလိုက်၊ ခုနှစ်လအကြာတွင် လိတ်မွှတ်ထော
အနိစ္စရောက်သွားလေသည်။

ခြေသံ့ခံသီဟာသနပေလွှင်သည် ဘုရင်သစ်ကို မွတ်သိပ်စွာ င့်လင့်
နေ၏။

မိမိအပေါ်တွင် စွန်းပေခဲ့သော သွေးစများ၊ မျက်ရည်များကို
မည်သူလာရောက်သုတ်သင် သန့်စင်စေမည်နည်း။

ဟံသာဝတီသည် တရားစောင့်သော မင်းကိုတောင့်တနေ၏။

ထိုးဖြူသည် သန့်ရှင်းမွန်မြတ်သော မကိုင်းသွောင်းမည့်
ဦးခေါင်းပိုင်ရှင်ကို စောင့်ဆွော်နေ၏။

ရွှေနှစ်းတော် အတွင်းရှိ၊ မျှူးမတ်ဝန်ဗိုလ်ပါ ရဲမက်အပေါင်းနှင့်
နှစ်းမြှို့ပြင်လေးရပ် နေပြည်တော် တစ်ရှုန်း၊ နိုင်ငံတော် အနှံ့ရှိ တိုင်းသား
ပြည်သူ ရဟန်းရှင်လူတို့ ဟံသာဝတီ ရာဝေင်တွင်တစ်ခါမှ မဖြစ်ပေါ်ဖူးသော

ရှင်စောပု

၁၆၃

စည်းလုံးညီညွတ်မှုကို ရရှိကြသည်။ ထိုစည်းလုံးမှုမှာ တူညီသော ဆန္ဒမှု
မွေးဖားပေးလိုက်ခြင်းဖြစ်သည်။ ထိုဆန္ဒကား မင်းကောင်းမင်းမြတ်တစ်ပါး
ရရှိရေး။

* * *

သူတို့အားလုံး ပုဂ္ဂိုလ်တစ်ဦးကို တွေ့သွားကြ၏။

မဟာ့သီ မဟာ့သွေးစစ်စစ်ဖြစ်သည်။ သဘော မနော ဖြောင့်မှန်
သည်။ ကာယိန္ဒြေ၏ တင့်တယ်ခြင်းရှိသလို၊ မနိန္ဒြေ၏ ခိုင်မာမှုလည်း
ရှိသည်။စစ်၏ အနိုင်းရုံကို ကိုယ်တိုင် ခံစားနာကျင်ခဲ့သော သတ္တုန္တရဘေးကို
မလိုလားသူ စစ်စစ်လည်း ဖြစ်သည်။ သီလ၊ သမာဓိဖြင့် ပြည့်ဝသည်။
ရင်းကျက်သော အတွေ.အကြံများရှိသည်။ ရာအောကာဆိုသည်ကို
ဘယ်တုန်းကမျှ တပ်မက်လိုလားခြင်း မရှိခဲ့သူ ဖြစ်သည်။

ဟံသာဝတီကို ချစ်သူလည်းဖြစ်သည်။ စာနာစိတ်နှင့် ဂဏ်သီကွာ
တင့်တယ်သူလည်း ဖြစ်သည်။ ပညာဉာဏ် အမြော်အမြင်နှင့်လည်း
ပြည့်စုံသည်။ သူကိုယ်သူ ဟံသာဝတီ တိုင်းသားပြည်သူကြီးနှင့် ထပ်တူ
ခံစားသူလည်း ဖြစ်သည်။

သူသည်ဟံသာဝတီဖြစ်သည်။

ဟံသာဝတီသည် သူ ဖြစ်သည်။

သူကား...သူသွေ့ရာဇာစီရာချို့၏ သမီးတော်။

သမီးနှစ်စည်းသူ၏ ကြင်ရာတော်။ သမီးနှစ်ယောက်၊ သားတစ်
ယောက်၏ မယ်တော်။ နှစ်ပြည်မင်းတို့၏ အရေးတွင် အဆောင်အယောင်
အဖြစ် ဘဝသက်တမ်းကာလတစ်ခုကို စတေးခဲ့ရသော မိဖုရား၊ လေးကိုင်း
၏ သန်မာခြင်းနှင့် လေးညွှဲ၏ ဉာဏ်ပြောင်းခြင်းတို့ဖြင့် ပြည့်စုံသော
အရှင်သခင်မှ။

ဟံသာဝတီအတွက် ဘုရင်မ ရှင်စောပုကို သူတို့အားလုံး ရှာဖွေ
တွေ့ရှိသွားကြပေါ်။

* * *

(۹۶)

“ကောင်းကြီးသခို့၊ ရွှေတော့၊ ဘုန်းမိုး
စွဲကာ၊ သွေန်းဖြူးထော်သာ၊ ဟံသာဖွေ အောင်မြေ
ရွှေဘုံးဦး၊ မြတ်တောင်သာ၊ ကျူးရင့်ကြေးကြော်ပြာ၊
ပိုင်စိုးသောင်းမြေနယ်ဒီပါ၊ သီတာဖို့လာရုံ ၀န်း
သွယ်၊ ပင်လယ်ဝေမ့်၊ လေလှိုင်းပြိုင်၊ လေးဆိုင်
လေးဆိုင်...ဆယ်ရိုင်ရုံကြာ၊ ရှို့ဦးနိုလှုံကာ၊ မြန်
မဗ္ဗာရာလုံး၊ စံမတ္ထရာဘုန်း၊ ရေမြေခွန်ယူကျူးလိုမ့်၊
ရွှေတော့”

အသက်ငါးဆယ့်ကိုးနှစ်တိုင်ခါမှ ဟံသာဝတီ ရွှေနှစ်းရှင် ဘုရင်မကြီး
ဖြစ်လာသောမိမိဘဝကို မိမိနွေ့ကြည့်မိ၏။

သော်...ငမ်းငမ်းတက် လိုချင်သူများ မရကြချိန်တွင် မလိုချင်သူက ရနေပါကလား။ ၂ညားရုံ၊ ၂ညားကျွန်း၊ လိုတ်မွတ်ထော တို့သည် အဆိပ်ဖြင့်၊ စားဖြင့်၊ အကောက်ဉာဏ်ဖြင့်၊ စစ်ကူဖြင့် ထိုးနှစ်းကို လုမ်းငင်သိမ်းယူခဲ့ကြပေါ်။ သူတို့၏ လုံးလောသာဟ အစွမ်းဖြင့် ထိုးနှစ်း ပလ္လာင်ကို ရခဲ့ပိုင်ခဲ့ထိုင်ခဲ့ကြပေပေါ်။ သို့သော် တရားကို စောင့်သောသူ အား တရားသည် ပြန်စောင့်ပေသည်။

လောကတွင် တရားသည် မဆိတ်သုဉ်းသေး။
သူတို့တစ်တွေ၏ လက်များမှာ သွေးစက်တွေ၊ အမျက်ဒေါသတွေ၊
လိုချင်တပ်မက်မှုတွေဖြင့် စွန်းထင်းပေကျံနေကြသည်။ သူတို့၏ လက်များ
မသန့်စင်ကြ။ သန်လျက်နှင့် သားမြီးယပ်တို့သည် ထိုလက်များအတွင်း၌
ကြာရည်မနေကြ။ သူတို့ကိုယ်တိုင် ဆက်လက် မဆုပ်ကိုင်နိုင်သောကြာ့
ဖြစ်စေ၊ အခြားတစ်ပါးသော အခြေအနေက သူတို့၏ လက်ချောင်းများကို
ဆဲဖြေတ်ဖြေလျော့သောကြာ့ဖြစ်စေ၊ သန်လျက်နှင့် သားမြီးယပ်တို့သည်
လျောစင်ပြုတ်ကျခဲ့ကြုံ၏။ သူတို့လိုချင်ကြ၏။ သို့သော် သူတို့မရကြ။

နှလုံးသည်းပွတ်တွင် ဒက်ရာအထပ်ထပ်တို့ဖြင့် မွမ့်ကြနေသော မိန်းမအိုကြီး တစ်ယောက်ကမူ ရွှေနှစ်းတော်၏ ပြသာဒ်မှ စုလစ်မွမ်းချွန်ကို မေ့၍ပင် မကြည့်ဘဲ မျက်နှာလွှဲခဲ့၏။ ရွှေရောင်၊ ငွေရောင်၊ မြေရောင်တို့၏ ကျိန်းစပ်စရာ အလင်းတို့ထဲတွင် မီးလျှော့များကို တွေ့နေရသဖြင့် ကျောခိုင်းထားခဲ့၏။

တရားဓမ္မနှင့် စိတ်နှလုံး ဌီမ်းချမ်းမှုဘက်သို့သာ မျက်နှာမူခဲ့၏။ ထိမိန်းမအိုကြီးဆီကိုမှ ထိုးနှစ်းပလွှင်သည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ ချေသည်။

အဘယ်သို့သော ကံအကျိုးပေးနည်း။

လိပ်ပြင်ကျောင်း ဆရာတော် ဦးဓမ္မဓရက မိန့်လေသည်။

“မျိုးစွေမှန် စာတ်ခံအား ကောင်းပေမဲ့ သူ့ကို စိုက်ရာ၊ ကြီးရာ၊ မြေယာ လွှဲများနေ၍ အပင်အချောက် မပေါက်တတ်ဘူး၊ ပေါက်ပြန် ရင်လည်း မဖွံ့ဖြိုးဘူး၊ အနှစ်ပြည့်မလာဘူး၊ တကာမကြီး အမြိုပြုရာ မြေယာလွှဲများနေတယ်လို့ ဦးဇော်ပြောခဲ့တယ်။ အင်း...အခုတော့ မှန်ကန်သော မြေခံ၊ ယာခံများ မိုးလေဝသ ရာသီကလည်းကောင်း၊ ရေကလည်း ဝလင်သမို့ သီးနံပင်ဟာ ဖွံ့ထွားခဲ့ပြီ၊ ဒါဘွင်မက တကာမကြီးဟာ တစ်ချိန်တည်းမှာ အခြားသော ဖွံ့ထွား အားကောင်းမယ့် သီးနံများအတွက် မြေယာကောင်းသဖွယ် ဘဝကို ထပ်မံရောက်ရှိသွားပြီ”

အကျဉ်းရုံး၏ ကျင်းပသော ရာဘေးသေက သဘင်နေ့၊ ဆွမ်းလှပ် ကျွေး ပူဇော်ပွဲတွင် ဦးဓမ္မဓရအမိန့်ရှိသော စကားဖြစ်သည်။

“လို၍မရသော ဆင်းရဲ၊ မလို၍ရသော ဆင်းရဲ၊ အင်း...ဟံသာဝတီ ဘုရင်အဖြစ်ကို တကာမကြီး မမြော်မှန်းခဲ့သော်လည်း တကာမကြီးး ရခဲ့ပြီ၊ သခံ့ရန်ယ်မှာ ချမ်းသာအစစ်ဆိုတာ မရှိပေဘူး၊ သို့သော် မိမိက ဘုရင်မင်းမြတ် ဖြစ်လာပြီဆိုတဲ့အချိန်မှာ တိုင်းသားပြည်သူတို့ရဲ့ ကိုယ်စိတ် ချမ်းမြေ့မှုကို လုပ်ဆောင်ပေးခြင်း သည်ပင်လျှင် မိမိ၏ ချမ်းသာကို ရယူခြင်း မည်တယ်၊ အခု တကာမကြီး အသက်ခြားကဲယ် မပြည့်သေး ပါဘူး၊ ဗုဒ္ဓမြတ်စွာဟာ သက်တော်ရှစ်ဆယ်အထိ သတ္တဝါတို့ ချမ်းသာရေး အတွက် မနေမနား ဆောင်ရွက်တော်မူခဲ့တယ်၊ နောက်ဆုံး ပရိနိဗ္ဗာန် ဝင်စံခါနီးအထိ ကယ်စရာရှိသွားကို ကယ်သွားခဲ့တယ်၊ ရုပ်ပော်အနေနဲ့ ကိုယ်တော် မရှိတော့တဲ့ အခါမှာလည်း ဓမ္မကိုကိုယ်စားထားရစ်ခဲ့တယ်၊ အခုထိ မြတ်စွာဘုရားဟာ သတ္တဝါတို့ တွေ့အတွက် ဆောင်ရွက်တော်မူနေတုန်း

ရှိသေးတယ်လို့အောက်မေ့ပါ၊ အတုယူမယ့် ယူရင်အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ကိုပဲ
ကြည့်ပြီး အတုယူလိုက်ပါ”

မလိုချင်ဘဲရလာသော ဘုရင်မဘဝကို စိတ်အနေ မကျဖြစ်နေခဲ့ရာမှ
ဦးဓမ္မဓရ၏ အဆုံးအမကြောင့် သက်သာရာရခဲ့၏။ ထိုးနှစ်းရာပေါ်လွှင်
ဆိုသည်မှာလည်း လောကကောင်းကျိုးအတွက် အသုံးပြုလိုသူတို့အတွက်
အထိရောက်ဆုံး အသုံးပြုစရာ ကိရိယာတစ်ခုပါလား။

“အမိန့်တော်နဲ့ ရာအောကာတို့ကို ထုတ်ဖွင့်မယ့် နှုတ်ပါးစပ်နဲ့
လက်တွေ့ရဲ့နောက်မှာ အစဉ်သဖြင့် တရားနဲ့ညီးသော နှလုံးသွင်းမှု ရှိနေ
ပါစေ။ ဥက္ကသာလျှင် ရှေ့သွားရှိကုန်သော ဥက္ကနှင့် မကင်းမကွာ
အမြှုလိုက်ပါသောဆိုတဲ့ အာဝေါကိုကာရွက်တော် ဆယ့်ရှစ်ပါးထဲကအချက်ကို
ကြည့်ညိုနှလုံးသွင်း အတုယူ အားကျေတ်ပါစေ”

ဘုရင်မ၏ လက်အစုံတို့သည် ရဟန်း၏ခြေအစုံရှေ့ဝယ် ကြာပဒုံး
ငုံသွား၏။

“တကာမကြီး အခုဘာဆန္ဒရှိသလဲ၊ ဘာဆောင်ရွက်မယ်စိတ်ကူး
သလဲ”

“မယ်တော်ကြီးတော့ ရာဘေးသေကဆိုင်ရာတွေ ပြီးရင် တိဂုံး
ဆံတော်ရှင် သွားမယ်လို့ စိတ်ကူးထားပါတယ်ဘုရား”

“ဘုရားယူးဘုံးအပြင်မှာ အခြားဘာရည်ရွှယ်လုပ်ဆောင်ရန်ရှိသလဲ”

“သာသနိုက အဆောက် အအုံများ ပြုလုပ်ဆောက် တည်ဖို့နဲ့
တိဂုံးဆံတော်ရှင်မှာ ဘုရားတာပည့်တော်မသည် ဟံသာဝတီနိုင်ငံတော်ကြီး၏
ဂုဏ်ကို အပြစ်ကင်းစွာ ဆောင်ရွက်ပါမည်လို့ သစ္စာဆိုဖို့ရယ်၊ နောက်
ဤမှန်သောသစ္စာကြောင့် တိုင်းသားပြည်သူ့အများ ချမ်းသာရေးကို
ကိုယ်ရောစိတ်ပါ လုပ်ဆောင်နိုင်သူ ဘုရင်တစ်ပါး ဖြစ်ရပါလို့၏လို့
ဆုတောင်းဖို့ ရယ်ပါဘုရား”

“သာရုံ...သာရုံ...သာရုံ...ဘုရင်မကြီး”

တိဂုံဆံတော်ရှင် ထီးတော်မှ ဆည်းလည်း သံနှင့်၊ မော်အော်တော်
ထီးတော်မှ ဆည်းလည်းသံတို့သည် ကောက်နဲ့သင်းပျုံနေသော ကောင်းကင်
ထက် လေပြည်တွင် ဆုံတွေ့ကြသည်။

ဘုန်းတော်ကြီး ကျောင်းများ၊ အလှူမှုလ္လာပ်များ၊ သာလာယံရေပ်
များ၊ သူဓမ္မာဇာရပ်များ၌ ြိမ်သက်သော စည်ကားမူများ ဖြစ်ထွန်းလာ
သည်။ ဟံသာဝတီဆိပ်ကမ်းတွင် အကြေအညာ ကုန်လွှာကြီးများ၊
ဝင်ထွက်မစဲ ရှိသည်။ စိမ်းမြဲလယ်ကွင်းနှင့် ရိုးပြတ်တလင်းပြင်တို့တွင်
ချစ်သူများ ချမ်းမြှေစွာ ချစ်တေးသီကြသည်။ သဘင်သည်အဖွဲ့တို့က
ဘုရင်မရှင်စောပု၏ ဘုန်းတော်ဘွဲ့နှင့်အတူ၊ အတ်နိပါတ်များကို ကြွယ်ဝှက်
သော အနုပညာဖြင့် တင်ဆက်ကြသည်။

နေပြည်တော် လမ်းမကြီးများတွင် သားသမီးမြေးမြစ်များ တစ်ပြို၊
တစ်မကြီးဖြင့် ဘုရားပွဲသို့ ထွက်လာသော လှည်းယဉ်များမှ နွားခြားသုတေသန^၁
တလွင်လွင်မစဲရှိသည်။

ရွှေနှုန်းတော်လွှာတ်ရုံး၌ တရားစိုးမင်းများသည် အေးဆေးတည်ြိမ်စွာ
တရားတဘောင် အမှုအရေး ဆုံးဖြတ်ကြသည်။

ဥယျာဉ်ပန်းခြံကွင်းထဲတွင် ကလေးငယ်တို့ လွှတ်လပ်မြှူးထူးစွာ
ဆေ့ကစားကြသည်။

ဟံသာဝတီသည် ကြာမြင့်စွာ ငတ်မွတ်ခဲ့သော ြိမ်းအေး သာယာ
မှုကို အဝအလင် သောက်သုံးနေလေသည်။

(၁၇)

“သားရွှေခဲ့၊ ရဲရဲလျှံတောက်၊ ရွှေပင်
ပေါက်သို့၊ တစ်ယောက်ဟူရ၊ ဖြစ်ပောလျှင်၊
မောင့်ဖော်မို့၊ စိတ်ညိုတိုင်ပင်၊ သားရွှေစင်ကို၊
ဂုဏ်အင်ကျေးဇူး၊ သူ့ထက်ထူး၍၊ တောင်ဦး
မြင်းမြိုင်၊ ဖြစ်စေလို၍၊ အပျိုအရွယ်၊ ဆင်းရပ်
ကျောက၊ မွေးမယ်လက်ငင်၊ ဆွဲတွေ်ဆွဲတွေ်၍”

“မသင့်တော်ပါဘူး သခင်မ၊ အရင်တုန်းကတော့ ဘုရင့် မယ်တော်
နှမတော်ပါ၊ အခုံဟာက ကိုယ်တိုင် ဟံသာဝတီ ပြည့်ရှင် ဘုရင်မကြီး
ဖြစ်နေတော့ အရင်လို ဝေါယာဉ်လေးစီး၊ ကျောင်မှုဒ်ပေါက်မှာဆင်း၊
ကျောင်းတိုက်ဆီအရောက် ခြေကျင်လျောက် လုပ်တာမျိုး မသင့်တော်ပါဘူး”

မိန့်က တားမြစ်စကားဆိုနေသည်။

“မသင့်တော်တော့၊ ငါက ဘာလုပ်ရမှာလဲကွဲ.”

“ဦးဓမ္မဓရကို နှစ်းတော်ပင့်ခေါ်စို့ပေါ့ သခင်မ”

“ရဟန်းသံယာဆီကို ကိုယ်ကပဲ သွားရောက်ရမယ်၊ ဆွမ်းလုပ်ကျေး
ပူဇော်တာမျိုး၊ ဘိုးသေကသဘင်တစ်ခုခု ရှိတာမျိုးကလွှဲရင်၊ ကိုယ်က
ဘုရင်ဆိုပြီး သံယာကို နှစ်းတော်ကြွဲခဲ့ပါဘုရားလို့ပင့်တာ မသင့်ဘူး၊
သွားချင်းသွား၊ ကိုယ်ကပဲ သွားကျောင်းတိုက်ကို သွားရမှာပေါ့မိန့်ရယ်”

“ဒါဖြင့်ရင်လည်း ရှေ့ဝင်း နောက်ဝင်းနဲ့ ဝင်းအစုအညီခင်းပြီး”

“တန်ပါမိန့်ရယ် ဒါဟာ ဘုရင်မ ရှုင်စောပု တိုင်းခန်းလှည့်တာ
မဟုတ်ဘူး၊ လိုပ်ပြင်ကျောင်း ကိုယ်တော်ဆီသွားတာ၊ မယ်တော်ကြီးက
သူ့သားရဟန်းဆီသွားတာ”

“ဒါဆို ကိုယ်ရံတော်တပ်ဖွဲ့”

“ဘာတပ်ဖွဲ့မှ မလိုဘူး၊ ဟံသာဝတီမှာ ငါအတွက် ဘာအန္တရာယ်မှ

ရှင်စောု

၁၆၉

မရှိဘူး”

“ဒါဆိုရင် မိန့်တောင် လိုက်ခွင့် ရပါတော့မလား သခင်မ”

“ညဲ့လိုက်ခဲ့လေ၊ ဒါပေမဲ့ ကျောင်းပေါ်မတက်ရဘူး၊ ငါ ကိုယ်တော်
လေးနဲ့ လျှို့ဝှက်တိုင်ပင်စရာရှိလို့”

“အိုး လျှို့ဝှက်ဆိုပါလား သခင်မ ထူးထူးဆန်းဆန်း”

“ဟံသာဝတီအတွက် အင်မတန် ကျေးဇူးများမယ့် အရေးတော်တစ်ခု
စီမံဖို့ပါကွယ်၊ ကဲ...သွားကြဖို့”

အဆောင်ထဲဝင်လာသည့် သမီးကြီးနဲ့တကာ့တော်ကို လှမ်းမြင်
သဖြင့် စကားရပ်ပစ်လိုက်၏။ ပြီးမှ မိန့်ကို လေသံဖြင့်သမီးကြီးကိုတောင်
မသိစေနဲ့ဟု တိုးတိုးတိတ်တိတ် မှာရသည်။

* * *

“တကာ့မကြီး၊ အချိန်မတော်ပါလား” ဟု ဦးဓမ္မဓရက မိန့်၏။

ဦးဇော်သည် ဦးပွဲ့င်းကယ်များနှင့်သာမဏေးကယ်များကို စာဝါကျရန်
ပြင်ဆင်နေသည်။

“အချိန်မတော်ဆို အရေးကလည်း ပေါ်လာလို့ပါ ဦးဇော်၊ လွတ်လပ်
ပွင့်လင်းစွာ လျှောက်ထားရမှာ ရှိနေလို့ပါ”

ဦးဓမ္မဓရက စာဝါတက် မည့် သူများကို ကျောင်းအောက်
ခဏဆင်းနေကြရန် အမိန့်ပေးလိုက်ပြီး၊ သားရေ့နှစ်ယ်ပေါ်၌ ထက်ဝယ်ဖွဲ့ခွဲ
လိုက်၏။

“ဘာများ အရေးပေါ်သလဲ တကာ့မကြီး”

“အရေးပေါ်တယ် ဆိုတာက လတ်တလော ဖြုတ်ချည်းပေါ်
ပေါက်လာတာကို ပြောတာမဟုတ်ဘူး ဘုရား၊ ဒီအရေးဟာ တစ်နေ့ကျရင်
ပေါ်လာမယ်ဆိုတာ မယ်တော်ကြီး ဟိုးကတည်းက စဉ်းစားမပြီးသားပါ”

မိမိလေသံ အနည်းကယ်ရင်းနှီးလွန်းရာ ကျနေသည်ကို သတိထား
မိ၏။

“ကဲ...ဆိုပါ တကာ့မကြီး”

လျှောက်ထားရမည့် စကားလုံးများကို နေသားတကျဖြစ်အောင်
စိတ်ထဲမှာ စီကုံးပြီးမှ...

“ဒီစကားကို လျှောက်ဖို့ မယ်တော်ကြီး အကိုမ်ကိုမ် စဉ်းစား ခဲ့ပါတယ်ဘူရာ၊ သင့်မသင့် ရာမရာကိုလည်း အဖက်ဖက်က သုံးသပ်ခဲ့ပါတယ်၊ လောကီ လောကုတ္ထရာနှစ်ဖြာသော အကျိုးတို့နဲ့လည်း ချိန်ထိုး သုံးသပ်ခဲ့ပါတယ်၊ အဲဒီလို အထပ်ထပ် ဆင်ခြင်ပြီးမှ လျှောက်မယ်လို့ ဆုံးဖြတ်ပြီးလာခဲ့ပါတယ်၊ ဒါကြောင့် မယ်တော်ကြီး စကားကို အလေး အနက်ထားပြီး နားဆင်စေချင်ပါတယ် သားတော်ကြီး”

ဦးဇော် ဌြမ်နေ၏။ တည်ဌြမ်သော မျက်နှာပြင်ရှိသည့် ရေကန်၏
အနက်အရှုင်းကို သိရန် ခက်ခဲသည်ဆို၏။ ထိုရေကန်မျိုးသည် နက်တတ်
သည်ဟုလည်း ဆိုသည်။ ထိုရေကန်ထဲသို့ မိမိသက်ဆင်းရမည် ဖြစ်လေ
သည်။

“ဟုတ်ပါတယ်၊ ရာဇော်သေက ဆွမ်းလှိုဒ်ခိုန်းပဲနေ့တုန်းကလည်း
ဦးင်းဟောခဲ့သေးတာပဲ၊ ဘုရင်မအဖြစ်ကို တကားမကြီး ခံယဉ်ရမဟာ၊ မဝံမရဲ
မနှစ်မမြို့၊ ဖြုစ်နေလို့လေ”

“အရှင်ဘုရားရဲ့ ထွန်းညိုပေးမှုကြောင့် မယ်တော်ကြီးရင်ထဲမှာ
လင်းသွားခဲ့ပါတယ်။ အရှင်ဘုရားဟာ ဟိုး...အဝမှာ ကတည်းက ကိုရင်ငယ်
လေးဘဝ စတွေ့ကြစဉ်ကတည်းက မယ်တော်ကြီးအတွက် မီးရူးတန်ဆောင်
ဖြစ်ခဲ့ရတာပါ”

“အင်း...ဒါတွေ ပြန်ပြောဖို့တော့ တကာမကြီးလာတာ မဟုတ်တန်
ကောင်းဘူး”

“အဆောက်အအုံတစ်ခုအတွက် ပန္တက်ရှိက်တဲ့သဘောပါဘူး”

ବିଃଭାଗ ଅନ୍ୟଃଚ୍ୟ ପ୍ରିଃର୍ ଲୈଙ୍କଃହତ୍ୟିତ୍ୟନ୍ ॥

“ତାଙ୍କାମଣିଃ କିର୍ତ୍ତନାଲୀ ତଙ୍କାଃ ଅଚ୍ୟୁଃ ଦେୟ ଯଃଶ୍ଵାଃ ଲତାଯ”

“တင်ပါဘုရား ခွင့်လွှတ်တော်မူပါ၊ လိပ်ပတ်လည်အောင် လျောက်မှ
ဖြစ်မှာမူပါ၊ အဲဒီလို မီးရားတန်ဆောင် ဖြစ်ခဲ့တဲ့ ဘီးဇေားဟာ မယ်တော်ကြီး

ရှင်စောပု

၁၇၁

ဘဝ တစ်လျှောက်လုံး မှန်သောအသိ၊ မှန်သောအမြင်များ ကိန်းဝပ်အောင် ဆက်လက်ထွန်းညွှဲ တာဟာ အခါ ဘရင်မကြီး ရှင်စောပုဖြစ်ခဲ့တဲ့ အထိပါပဲဘရား”

“အင်း...အလင်းထိန်ဆုံး အခြေအနေပေါ့ တကာမကြီး”

“အလင်းထိန်ဆုံး ဟုတ်ပါတယ် ဘရား၊ သို့သော် အလင်းထိန်ဆုံး လဝန်းကြီးဟာ လပြည့်ညပြီးတာနဲ့ ဆုတ်ရမှာပါ ဘရား”

စကားစကို ဆုပ်ကိုင်မပြီ ဖြစ်၏။

“မယ်တော်ကြီး အသက်ခြောက်ဆယ် ကျော်ခဲ့ပြီ ဦးဇော်း၊ တရားဓမ္မနဲ့ ယူဉ်တဲ့ အပ်ချုပ်ရေးအောက်မှာ ဟံသာဝတီနိုင်ငံတော်ကြီးလည်း တိုးတက် အေးချမ်းခဲ့ပါတယ်၊ ဒါပေမဲ့ တစ်စတစ်စ ဆုတ်သွားတဲ့ လဝန်းကြီးဟာ နောက်ဆုံးလကွယ်အထိ ရောက်ရမှာပါ၊ ကောင်းကင်က လဝန်းကြီးမှာ ပြန်လည်ပြီး ဆန်းနိုင်တဲ့ သဘာဝရှိသော်လည်း ဘရင်မကြီး ရှင်စောပုက တော့ လကွယ်ညပြီးရင် လဆန်းပြန်မဖြစ်နိုင်တော့ပါဘူး ဦးဇော်း”

“ဆက်ပြောပါ တကာမကြီး”

“သူ လဆန်းပြန်မဖြစ်နိုင်တော့ပေမဲ့ အခြားသော ဆန်းစ သော်တာ လမင်းကိုတော့ တစ်စတစ်စ ပြည့်စိုင်းလာတဲ့ လဝန်းကြီးအဖြစ် သူက မြင်ချင်ပါတယ် ဘရား၊ အဲဒါမှသာ ဟံသာဝတီပြည်ကြီးဟာ လရောင်ကို ဆက်လက်သုံးဆောင်ခွင့် ရပါလိမ့်မယ်”

“တကာမကြီး ထိုးညွှန်နှစ်းလျှာ အရေးကို တွေးနေသလား”

ဦးဇော်း ဤသို့လိုရင်းကို မြင်နိုင်သည့်အတွက် ဝမ်းမြောက်မိ၏။

“မှန်ပါတယ် ဘရား၊ အများသူငါ ကောင်းကျိုးအတွက် မိမိ၏ ဘဝကို စွန်းလွှတ်နိုင်သော၊ မိမိ၏အတွက်ကို ချိုးနှီမ်နိုင်သော ပုဂ္ဂိုလ်ကို မယ်တော်ကြီး တွေးနေရွေးနေမိပါတယ်”

“ဟုတ်ပေတယ်၊ တွေးသင့်ရွေးသင့်တယ်၊ ဘယ်သူ့ကိုမြင်သလဲ”

စကားရိုက်သွယ်စရာ မလိုတော့ဟု ယူဆသည်။ ဤအခါသည် အကောင်းဆုံးအခါပင်။

“အရှင်ဘရားကို မြင်ပါတယ်ဘရား”

ရှင်းလင်းတိကျစွာ ဆိုလိုက်၏။ အမြှတမ်း ရင့်ကျက်ခိုင်ခဲ့သော ဦးမွှေ့ခရသည် လူပ်လူပ်ရှားရှား ဖြစ်သွားလေသည်။ နက်ရှိုင်းသော ကန်ရေပြင်ထဲသို့ သက်ဆင်းဖြစ်ပြီ။ ကန်ရေပြင်ဝယ် ကယက်လှိုင်းများ ထသွားသည်။

“သာသနုတေသနမှာ ငြိမ်းချမ်းစွာမွေ့လျှပ်နေသူတစ်ဦးကို ရှုပ်ထွေးလှတဲ့ လောကို၊ အဲဒီလောကိုမှာမှ အရှုပ်ထွေးဆုံးဆိုတဲ့ တိုင်းရေးပြည်ရာ၊ အဲဒီ တိုင်းရေးပြည်ရာရဲ့၊ အချုပ်အညာ ဘုရင်မင်းမြတ်အဖြစ်သို့ ဆွဲယူ ခေါင်ခြင်းကား အင်မတန် မညှာတာရာကျတဲ့အရာ ဖြစ်မယ်ဆိုတာ မယ်တော်ကြီး အထပ်ထပ် စဉ်းစားဝေဖန်ခဲ့ပါတယ်၊ သို့သော် ရှင်လူရဟန်း တိုင်းသားပြည်သူတို့ရဲ့ အရေးဖြစ်နေပါတယ်ဘုရား”

“ဟံ သာဝတီမှာ ထိုးညွှန်နှင့်နှုန်းလျာ ဒီလောက် ရွားသလား တကာမကြီး၊ နောက်တစ်ခုက ဦးဇော်းအပေါ်မှာ တကာမကြီး ပုဂ္ဂိုလ်ရေး ကိုင်းညွှတ်မှု များပြားလွန်ကဲနေပြီထင်တယ်”

“ဖြေပါမယ်ဘုရား၊ ဟံသာဝတီမှာ ထိုးညွှန်နှင့်နှုန်းလျာ မရှိသလောက် ရွားပါတယ်ဘုရား၊ အဖကို သားက၊ အစ်ကိုကို ညီက၊ ဦးရီးကို တူက၊ နည်းအမျိုးမျိုးနဲ့ ဖယ်ရှားပြီး ထိုးနှင့်ဆက်ခံကြတယ်ဆိုတာ ရာဇာမင်းတို့ရဲ့ ကျို့စာသင့် ရာဇာဝံသများ ဖြစ်နေကြပြီလားလို့တောင် မယ်တော်ကြီး တွေးမြှုပါတယ်၊ နောက်တစ်ခု အဖြေက ဦးဇော်းအပေါ်မှာ မယ်တော်ကြီး ပုဂ္ဂိုလ်ရေး ကိုင်းညွှတ်မှု များပြားလွန်ကဲနေပြီလားဆိုတာလည်း မှန်ပါတယ်၊ ကမ်းပါးသစ်ပင်ဟာ မြစ်ဘက်ကိုပဲ ကိုင်းညွှတ်မှာပါ ဘုရား”

“ဦးဇော်းကို နှင့်နှုန်းလျာအဖြစ် တွေးတယ်၊ ဒီလို ထွေးလီကေလာ စိတ်ကူးမျိုး တကာမကြီးမို့ ပေါ်ပေါက်လေတယ်၊ အင်မတန်ထူးဆန်းပြီး မယုံနိုင်စရာ ကောင်းလောက်တဲ့ အဲ့သွေ့ဖွယ်ပေပဲ”

ငြင်းဆိုသော စကားထက် ပို၍ တူထဲပိတ်ဆို့သော အဖြေဖြစ်၏။ သို့သော် ထိုသို့တူထဲပိတ်ဆို့မှု ဖြစ်ပေါ်လာလျှင် ညျင်သာစွာ ထွင်းဖောက် ဖို့လည်း အဆင်သင့် ပြင်လာပြီးသား။

“စစ်မက်တေားကင်းဝေးသော၊ ရဟန်းသံယာတို့ အေးချမ်းစွာ ပရီယတ်၊ ပဋိပတ် လိုက်စားနိုင်သော၊ တောင်သူမို့လက္ခာတို့၊ အေးချမ်းစွာ လယ်ဆင်းနိုင်သော၊ ကုန်သည်တို့၊ အေးချမ်းစွာ ဖောက်ကားနိုင်သော၊ ခပ်သိမ်းသော တိုင်းသားပြည်သူတို့ လုံခြုံချမ်းမေ့စွာ ဘဝရပ်တည် ရှင်သန်နိုင်သော ဟံသာဝတီ နိုင်ငံတော်ကြီးအတွက်လို့ စဉ်းစားလိုက်တဲ့ အခါမှာ ဦးဇော်းမိန့်လိုက်တဲ့ ထွေးလီကေလာ ထူးဆန်းလှတဲ့ မယုံနိုင်စရာ စိတ်ကူးမျိုး ပေါ်လာတာပါပဲဘုရား”

ကယ်က်တို့ ပိုမိုကျယ်ပြန်လာကာ ကန်၏ကမ်းစပ်သို့ ရိုက်ခတ်သွားကြသည်။

၂၀၁

၁၇၃

“တကာမကြီးဟာ ကိုရင်လေးတစ်ပါးကို ဥပသမ္မဒါကံဆောင်ရဟန်းဘောင်သွတ်သွင်းတဲ့ ရဟန်းဒါယိကာမကြီးအဖြစ်ခံယူ ပစ္စည်းလေးပါးထောက်ပုံပြီးခါမှ အဲဒီရဟန်းကို ရွှေသက်န်းပြန်အချက်ခိုင်း လူဘောင်အကူးခိုင်းနေတယ်၊ အမြင့်သို့ တင်ပေးပြီးခါမှ အောက်သို့ ပြန်ဆွဲချနေတယ်”

ဦးဇင်း၏ ဖြူဝင်းသော မျက်နှာမှာ သွေးရောင်သန်းလာသည်။ အမျက်ဒေါသကြောင့် မဟုတ်ဘဲ အရှက်အကြောက်တရားကြောင့် ဟု နားလည်ရင်း စိတ်မကောင်းဖြစ်သည်။ သို့သော်...

“ပုဂ္ဂိုလ်အနေနဲ့ ကြည့်ရင်တော့ အဲဒီအတိုင်း မှန်ပါလိမ့်မယ်ဘူး၊ သို့သော် အများကောင်းကျိုးဆိုတဲ့ ပါရမီမြောက် လုပ်ငန်းကြီး အနေနဲ့ ကြည့်တဲ့အခါမှာတော့ မြင်ရာမှ နိမ့်ရာသို့ ဆွဲချေခြင်းလို့ မခေါ်နိုင်တော့ပါဘူး ဘိုးငြင်း”

“အခလို လျောက်နေတာကိုက တကာမကြီး အပြစ်သင့်နေပြ”

“လောကအကျိုးအတွက်ဆိုတဲ့ စေတနာအထွက် တပ်ထားတာမို့၊ အပြစ်သင့်ရင်လည်း အဲဒီအပြစ်ကို မယ်တော်ကြီး ပြုးပြုးကြီးနဲ့ ခံပါမယ်ဘူး”

“ତାଙ୍କାମନ୍ତିଃକ ଗ୍ରାହିତରାଃ ପ୍ରିୟଶୋଭାପିଲାଃ”

“ပျိုးစွေမှန် ဘတ်ခံအားကောင်းတဲ့ သီးနှံကို မြေယာအမှန်ဆီသို့၊ ပြောင်းရွှေစိုက် ပျိုးခြင်းပါဘူရား”

ტირ ကူး ტი စဉ် ထားသော စကားလုံးများ အဖိအစဉ် အတိုင်း
ပြောဖြစ်နေ၏။ ဦးဓမ္မဓရသည် အတော်ကြီးကြာသည် အထိ ငြမ်သက်နေ
ပြီးမှာ...

“မဖြစ်နိုင်ပါဘူး တကာမကြုံ”

ଶ୍ରୀଆତ୍ମିକି କ୍ରାଃ ରହିଥିଥିଲୁଗା ମଧ୍ୟକରତାର୍ଥୀଙ୍କ ଦୂର୍ଗପ୍ରିୟାଙ୍କରେ
ଅନ୍ତର୍ଭାବରେ ଉପରେ ଉପରେ ଉପରେ ଉପରେ ଉପରେ ଉପରେ ଉପରେ ଉପରେ

“မဖြစ်သင့် တာတွေ မဖြစ်အောင်၊ ဖြစ်သင့် တာတွေဖြစ်အောင် ဖြစ်နိုင်တဲ့ အရေးတွေကို မျှော်တွေးရပါမယ် ဦးဇော်၊ အခုလျောက်ထား ခဲ့တာတွေဟာ ဘုရင်မ ရှင်စောပုရဲ့ စကားတွေ မဟုတ်ပါဘူး၊ သားရဟန်းကို အားကိုးတဲ့ မယ်တော်ကြီး တစ်ပါးရဲ့ စကား၊ ဟံသာဝတီ အကျိုးကို မျှော်ကိုးတဲ့ ရှင်စောပုဆိုတဲ့ ဟံသာဝတီသူ မိန်းမအိုကြီး တစ်ယောက်ရဲ့ စကားပါ ဦးဇော်၊ ခွင့်ပြတော်မူပါဦးဘုရား”

ထိခြင်းငါးပါးဖြင့် ဦးနိမ့်ချလှက် ကျောင်းပေါ်မှ ဆင်းခဲ့သည်။
မလူပ်မယ်က် ထိုင်ကျွန်ရစ်ခဲ့သော ဦးဓမ္မဓရအတွက် စိတ်မကောင်း
ဖစ်မိရင်းမှာပင် ကျော်အားရရှိမိလေသည်။

(၁၈)

“ပင်လုံးကျွတ်လျှင်၊ နိထွတ်လှတင့်၊
အပွင့်ရဲရဲ၊ ပေါက်လဲကျေးမော၊ သီခဲထွေဖြင့်၊
မိုးခြေတိမ်သွင်း၊ ခုတွင်ကြက်ငယ်၊ လျှပ်ရောင်
စွယ်သို့၊ ခြောက်သွယ်သေးဖြဲ့၊ ပုလဲလုံးညီ၊
သီသော်ခဲ့၏။ နက်နဲ့ဆွေးနွေး၊ ပြည်ထဲရေးကို၊
ဆွေးနွေးထောက်၍၍၊ မမေ့မလျှော့၊ မပေါ့မလေး၊
မနေးမလျှင်၊ မြော်မြင်အရေး၊ အတွေးအခေါ်၊
အမြော်အတင်း၊ လုပ်ကြပြင်းလျက်...”

ညီလာခံသဘင်သည် ပကတိ တိတ်ဆိတ်ငြိမ်သက်နေ၏။ အသက်ရှာရှိက်သံ၊
ချေဆတ်သံ၊ ဝတ်ရုံပွတ်ရွှေသံ၊ ခြေလက်နှုတ်သိမ်းသံ တစ်သံမျှ မရှိ။
အတွင်းအပြင် စဝေါများနှင့် ဆိုင်ရာနေရာများတွင် မူးမတ်ဝန်များ
အစုံအညီရှိကြသည်။ အားလုံး၏ မျက်နှာတွင် စိတ်အား ထက်သန်သော
တက်ကြသော အရိပ်များဖုံးလွမ်းနေသည်။ စိတ်ဝင်တစားရှိအားလွန်း၍
တစ်စုံတစ်ခုကို စောင့်စားနေသည့် တိတ်ဆိတ်မှုမျိုး။

ညီလာခံက စောင့်စားနေသည့် အရာများ ဘုရင်မကြီး ရှင်စောပု၏
နှုတ်မှတွက်လာမည့် အမည်နာမတစ်ခုဖြစ်သည်။

ထိုအမည်နာမများ ဟံသာဝတီ၏ အနာဂတ်နှင့်ဆက်စပ်နေသည့်
ထို့ကွန်နှစ်းလျာ၏ အမည်နာမ။

ယနေ့ညီလာခံတွင် ဟံသာဝတီရွှေနှစ်းရှင် ဘုရင်မကြီး ဗညား
ထောက နှစ်းမွေဆက်ခံမည့်သူကို ထုတ်ဖော်ကြညာမည်။ ညီလာခံသို့
ထိုအမည်နာမ တင်သွင်းမည်ဟူသော အချက်ကပင် စိတ်မောရင်ခုနှစ်ဖွယ်
ဖြစ်ခဲ့၏။ ဟံသာဝတီ မင်းရှိုးစဉ်ဆက်တွင် မရှိခဲ့ဖူးသောအဖြစ်။

သာမန်အားဖြင့်မူ အိမ်ရှေ့ညာပရာဇာ ဖြစ်နေသူသည် နောင်တစ်ချိန် တွင်
ရာပေလွှာင်ပေါ်သို့၊ အလို လို ရောက်မည့် သူဟု အားလုံး နားလည်
ထားကြပြီးသားဖြစ်၏။ သို့သော် ဘုရင်မကြီး ဗညားထောလက်ထက်တွင်

ရှင်စောယ့်

၁၇၅

ဥပရာဇာ မရှိ။ သမီးတော်ကြီး နဲ့တကာတော်က ပင်တိုင်နှစ်းတွင်သာ ဘုရင့်သမီးတော်အဖြစ် စံနေသည်။ သမီးတော်၏ယ် နဲ့တကာသင်ကား ဗညားပရု ကွယ်လွန်သွားပြီးနောက်တွင် မာန်စွယ်ကျိုးကာ ချွေနှစ်းတော် အသိုက်အဝန်းနှင့် ကင်းကွာနေသည်။ ဗညားထောတွင် သားတော်မရှိ။ ထို့ကြောင့် ဥပရာဇာမရှိ။

ထို့ကူးခြားသော အခြေအနေမှာပင် ထပ်မံထူးခြားချက်တစ်ခု ပေါ်ပေါ်လာခြင်းပင်ဖြစ်၏။

လက်ရှိ စိုးစံဆဲ ဘုရင်မကြီးက သူရှိနေစဉ်မှာပင် နှစ်းလျာကို ထုတ်ဖော် ကြေညာမည်တဲ့။ နှစ်းလုခြင်းဖြင့်လည်းကောင်း၊ ရာပေါ်လွှင် မလစ်လပ်အောင် မူးမတ်ဝန်တို့ရာဖွေ တင်မြောက်ခြင်းဖြင့်လည်းကောင်း ဟံသာဝတီ ထိနှစ်းတွင် ဘုရင်ရာဇာများပေါ်ပေါ်ခဲ့သည်။ စိုးစံဆဲဘုရင်က သူအရှိက်အရာ ဆက်ခံမည့်သူအား တင်သွင်းကြောညာရှိး ထုံးစံမရှိခဲ့။ ထူးခြားသော အတွေ့အကြုံသစ်ကြောင့် ညီလာခံတစ်ခုလုံး တိတ်ဆိတ် စွာ စောင့်မျှော်င့်လင့်နေကြခြင်းဖြစ်၏။

သီဟာသန ပလ္လာင်ပေါ်သို့ဘုရင်မကြီး ဗညားထောနရာယူသည်။

အဆောင်အယောင် အပြည့်ဝတ်ဆင်ထားသည့် အသက် ခြောက် ဆယ်ကျော် ခုနစ်ဆယ်တွင်း ဘုရင်မကြီး၏အသွင်မှာ ရာဇ္ဈာဉ်အပြင် ထူးခြားရင့်ကျက်မှုမျိုးဖြင့် သို့က်ဖြောက်ခမ်းနားနေသည်။

ညီလာခံသာဝတီ့ ထုံးစံအတိုင်း နားခံတော်မူးနှင့် အတွင်းသင်း မူးတို့က ဆောင်ရွက်ကြသည်။ ဗညားထော၏ အမိန့်တော်အလှည့်...။

အေးမြဲလေးနက်သည့် အသံသည် တိတ်ဆိတ်နေသော ညီလာခံ ထဲသို့ ထို့ဖောက်လွှမ်းခြေသွား၏။

“ဟံသာဝတီ ချွေနှစ်းတော်ရဲ့ ထိုးညွန့်နှစ်းလျာ ဥပရာဇာအဖြစ် ရှင်ဓမ္မခရတစ်ဖြစ်လဲ ဓမ္မစေတိကို ကျွန်ုပ်တင်သွင်း ကြေညာလိုက်တယ်”

တိုတောင်း တိကျပြတ်သားစွာ တစ်ခွန်းချင်း ထွက်ပေါ်လာသည့် ကြေညာသံအဆုံးဝယ်...။

ညီလာခံတစ်ခုလုံး တဝေါဝေါဖြစ်သွားတော့သည်။ ချွေနှစ်းတော် ခန်းမတွင်းသို့ ဆင်ရှိုင်းကြီးတစ်ကောင် ဝင်မွေလိုက်သည့် အလားဖြစ်သည့် အာမောင့်တံ့သံ၊ အုံည်သံ၊ ညည်းတွားသံ၊ ငြင်းပယ်သံ။

အလုအယက် လျောက်တင်စကားများဆုံးနေ၍ နားခံတော်မူးက မူးကြီးမတ်ကြီးများ ရာထူးငြာနန္ဒရအလိုက် အလုည့်စဉ်ပေးရသည်။

၁၇၆

ချို့ညီ

နှစ်းရင်းဝန် သမိန်ထောကစဉ် တင်သည်။ ထိုနောက် ဘုရင့်အတိုင်းပင်ခဲ့
ပညာရှိအဖွဲ့၊ ခေါင်းဆောင်အမတ်ကြီး ဖြတ်တဗ္ဗာ။ ထို့နောက် သေနာပတိချုပ်
သမန်မိပ်ပြီ၊ လွတ်ရုံးအကြီးအမှုး၊ အမတ်အဟာသမွန်၊ မြို့တော်ဝန်
မဏီဒို့ဗုံး၊ တရားစိုးမင်းကြီး သီရိပြတ်ကမန်။

အမည်နှင့် ရာထူးဌာနန္တရတို့သာ ပြောင်းလဲသွားသော်လည်း
လျှောက်တင်ကြသောစကားမှာအတူတူပင်ဖြစ်သည်။

“ရဟန်းလူထွက်တစ်ညီးဖြစ်၍ မသင့်တော်ပါကြောင်း”

ချက်လက်ကျေနစွာ စကားဆိုတတ်သူများချည်းဖြစ်၍ တစ်ညီးပြားပြီး
တိုင်း ညီလာခံ ပရီသတ်က တပေါ်ဝေါ ထောက်ခံကြသည်။ ဘုရင်မကြီး
ဗညားထောအဖို့ တစ်နှစ်းတော်လုံးနှင့် တစ်ယောက် ရင်ဆိုင်ရသည်မှာ
ပထမဆုံးအကြိုမ်ဖြစ်၏။ လွတ်ရုံးထုံးတမ်းစဉ်လာ လက်ရုံးတပ်တော်
တို့၏ သေနှစ်အစီအရင် တရားစီရင်ရေး သဘာဝဆိုင်ရာ အမတ်ဝန်တို့က
ဆိုင်ရာအကြောင်း အချက်များဖြင့် လျှောက်တင်ကာ ငြင်းပယ်ကန့်ကွက်
စကား ဆိုကြသည်။

ရဟန်း လူထွက်တစ်ညီးကို နှစ်းလျာ မထားသင့်ပါကြောင်း။

ငြင်းဆိုကန့်ကွက်စကားများကို တစ်လုံးမျှ မထောက်ဘဲ အစအဆုံး
နားထောင်နေလိုက်၏။ ထို့နောက်...

“ညီလာခံ ခေတ္တစ်မယ်၊ နှစ်းရင်းဝန်၊ ပညာရှိအဖွဲ့ခေါင်းဆောင်နဲ့
မှုးမတ်များ၊ သေနာပတိချုပ်၊ လွတ်တော်အကြီးအမှုး၊ တရားစိုးမင်း၊
မြို့တော်ဝန်နဲ့ အတွင်းစပေါ်မင်းမတ်ကြီးများ၊ အားလုံးခေတ္တ နေရစ်ခဲ့ကြ”

ရွှေ.ပိုင်းမှ ရာထူးဌာနန္တရကြီးများအပ ညီလာခံ ပရီသတ်
စသွားသည်။ ဗညားထောနှင့် မှုးကြီးဝန်ကြီးများသာ ကျွန်ုပ်ခဲ့သည်။

“မင်းမတ်ကြီးတို့ နေ့လယ်ပွဲတော်စာကို ကျွန်ုပ်နဲ့အတူသုံးဆောင်ကြ၊
မသုံးဆောင်ခင် နှစ်းဦးဘုရားတော်ဆီ ဘုရားလိုက်ဖူးကြီး”

မှုးကြီးဝန်ကြီးများ၏ မျက်နှာမှာ ကျွက်ဆူပြီးမှ အအေးခံထားသော
နိုးခွက်၏ အပေါ်ရေ့ခွဲကဲ့သို့ ဖြစ်နေကြ၏။

“ကိုင်း...ကိုင်း...ဘုရားဖူး လိုက်ကြပါညီး၊ မနေ့ကမှ ဗုဒ္ဓါဘီသေက
ခံပြီး အနေကတေတာင်ထားတဲ့ ဆင်းတူရပ်ဖွားတော်အသစ်ပဲ၊ ဘုရားဂဏ်
တော်ကို အာရုံပြဖူးကြနော်”

အဘယ်မြှုပ်လက်တော်ဟန်ဖြင့် သပွာ်ယ်ဝင်းဝါစွာ စံမြန်းနေသော
ရွှေပိန်းချ ဆင်းတူတော်ရှေ့ဘွင် မူးမတ်ဝန်ကြီးများ ချုံတုပ်ကြသည်။
ရပ်ဖွားတော်မှာ ဉာဏ်တော်မကြီးလှသော်လည်း လက်ရာအနိစိတ်လှ၏။
မပွင့်တစ်ပွင့် မျက်လွှာတော် ချထားပုံနှင့် အဘယ် မြှုပ်ဟန်လက်တော် တို့မှာ
ရပ်ဖွားတော်ကို အသက်ဝင်နေစေသယောင် ထင်ရသည်။ ရွှေရောင် ပိုးဝင်း
အဆင်းမှာလည်း ကြည်ညိုဖွယ် အတိ။

“မင်းမတ်ကြီးတို့ ဒီဘုရားကို အခုမှပဲ ဖူးဖူးကြတာမဟုတ်လား”

“ဟုတ်ပါတယ် သခင်မကြီးဘုရား၊ အင်မတန်သပွာ်ယ်ပါပေတယ်၊
ပန်းပူလက်ရာ အနိစိတ်သလို ကြည်ညိုဖွယ်အပြည့် ဖြစ်ပါတယ်”

“အင်း...ဟုတ်ပြီ၊ မိန့်ရေ့ ...ဟူခဲ့ပါကွယ်”

အတွင်းဆောင်ဘက်သို့ လှမ်းပြောလိုက်၏။ မူးမတ်ကြီးတို့ ဘာမှ
နားမလည်နိုင် ဖြစ်နေစဉ်မှာပင် အထိန်းတော်ကြီး မိန့်ထွက်လာသည်။
မိန့်လက်ထဲတွင် ညိုမဲမဲအရာတစ်ခု ကိုင်ဆောင်လာသည်။ မိန့်က
ဘုရင်မကြီး လက်သို့ ထိအရာကို ဆက်သည်။

“ဒါဟာ ဟံသာဝတီ အရှေ့ပြင်ရပ်က ချောင်းကူး တံတားမှာ
သုံးထားတဲ့ တံတားယက်မ သစ်သားချောင်းပဲ မင်းမတ်ကြီးတို့ မြင်တဲ့
အတိုင်းပါပဲ”

ရေရှိပိတ္တု့ စိန့်းနေဆဲ၊ ရေညှိပိတ္တု့ တစ်ပိုင်းတစ်စ ပေကျုံညိုမည်း
နေသည့် ယက်မသစ်သားချောင်းကို ကိုင်မြောက်ပြလိုက်၏။

မူးကြီးဝန်ကြီးများ အုံအားသင့်နေကြ၏။ နှစ်းရင်းဝန်ကြီး သမိန်
ဆောမှုမှုအသက်အရွယ်လည်း အကြီးဆုံး အတွေ့အကြံ့ဉာဏ်ပညာလည်း
အကြွယ်ဆုံး ဖြစ်သူပိုပို ဘုရင်မကြီး၏စကား ရှေ့သွားရင်းကို ရိပ်စားမီ
သွားပြီး ပြီးယောင်သန်းလာ၏။

ဘုရင်မကြီး၏ စူးရှုလွန်းသော မျက်လုံးများကို ရင်မဆိုင်ရဲသဖြင့်
လွှာတံရုံးဝန်ကြီး မဟာသမွန် မျက်နှာလွှဲလိုက်ရ၏။

“ရှင်မမွောက် တစ်ဖြစ်လဲ...မမွောက်တို့ဟာ”

အဝ ရွှေနှစ်းတော်တွင် ပဏ္ဍာအဆက်ခံ မိဖူရားအဖြစ် ရောက်ရှိခဲ့စဉ်။ တစ်ခုသော နံနက်ခင်း ကိုရင်လေးနှစ်ပါးကို ဆွမ်းလောင်းဖို့ပင့်ခေါ်ခဲ့ပုံမှ အစချို့လျက် ရှည်လျားရှုပ်ထွေးသော အတိတ်ဖြစ်ရပ်များကို ဆောင်ကြည်း ပြလိုက်သည်။

ရှင်ဓမ္မဓရ၏ စိတ်နေသော့၊ စရိတ်သဘာဝ၊ ကိုယ်ရည်အသွေး၊ ခိုင်ကြံးသောသူ့ ဗျို့ဗျို့၊ လျှော်ကားလျှော်းတွင် ပဲနင်းမျိုးလုပ်ခဲ့ပုံ၊ ရှေ့ရေးနောင်ရေး တွေးမြှုပ်တတ်ပုံ၊ လောကသဘာဝ၊ လူသဘာဝကို သိပုံ၊ စာနာခြင်းတရားဖြင့် ပြည့်ဝပုံ၊ ဉာဏ်ပညာထက်မြှက်ပုံ၊ လောဘ ရမ္မက်နည်းပုံ၊ အကျင့်သီလဖြူစွင်ပုံ၊ အနစ်နာခံတတ်ပုံ။

“ကိုင်း...မင်းမတ်ကြီးတို့၊ ဟံသာဝတီဟာ၊ မင်းမျိုးမင်းနှယ်ကို အလိုရှိတာလား၊ ခေါင်းဆောင်ကောင်းကို အလိုရှိတာလား ပြောကြပါညီး၊ ကျွန်ုပ် ဗညားထောရဲ့၊ အမိန့်တစ်ချက်လွှတ်လည်း မဟုတ်ပါဘူး။ သင်တို့ အထဲက အရည်အသွေးပြည့်ဝသူ နှစ်းလျာ တစ်ဦးဦး တွေ့ထားရင်လဲ ကြညာပါ၊ သင်တို့ကိုယ်တိုင် မိမိကိုယ်မိမိ ယုံကြည်စိတ်ချုရင်လည်း ကိုယ့်အမည်ကို တင်နိုင်တယ်”

ရွှေရောင်ဝင်းသော ဆင်းတုတော်ရှေ့မှ နှစ်းလျာရွေးချယ်ပွဲ။

တစ်ယောက်ပြီးတစ်ယောက် အဖြော်ပြုသည်။

ရှင်ဓမ္မဓရ တစ်ဖြစ်လ ဓမ္မစေတီသည်သာ ဟံသာဝတီ နှစ်းလျာ အတွက်၊ အသင့်မြှတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါကြောင်း...တစ်ခုတည်းသောအဖြေ။

“ကိုင်း...ကိုင်း...နှလုံးစိတ်ဝေမျှကြည်နှုံးရှင်းလင်းစွာနဲ့ လက်ခံသောဘတူ ကြတယ်နော် မင်းမတ်ကြီးတို့”

“အတိုင်းထက် အလွန်ပါ သခင်မကြီး ဖူရား”

“ဒါဖြင့်လည်း နေ့လယ်စာ သုံးဆောင်ကြနို့”

နှစ်းရင်းဝန်ကြီး သမိန်ထောက ဖြူဖွေးနေသော နှုတ်ခမ်းမွေးများကို သပ်ကာ ပြောလေသည်။

“ကျွန်ုတ်မျိုးကြီးအတွက် အမြိုန်ဆုံးနေ့လည်စာ ထမင်းဖြစ်မှာ သေချာတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စိတ်ထဲမှာလည်းကြည်နှုံး၊ ရင်ထဲမှာ လည်း ရှင်းပြီး ချောင်သွားလို့ပါပဲ”

အားလုံးလွှတ်လပ်ပေါ့ပါးစွာ ရယ်လိုက်ကြလေသည်။

(၁၉)

“သူများမိန်းမ၊ လုပကြသည်၊ ဖြစ်
ဆင်ယင်၊ ခြေထွင်ထပ်ဆင့်၊ ထုံးဖြိုတ်သင့် မှ၊
ယဉ်နကြ၏၊ မင်းလုမယ်တော်၊ လုသည်သော်
ကား၊ တွေ့ခေါ်မမှ၊ အဖြူသက်သက်၊ ခြေဖက်
မဲ့ပါ၊ ဆင်ဝတ်ကာမျှ၊ ရုသာမျက်ပွင့်၊ တော်လု
သင့်၏။ နှင့်ခြေထွင်၊ ပျော်ရွင်မိုင်းမိုင်း၊
ယဉ်ရိုင်းမရွေး၊ နီတွေးညီးပြော၊ ရွှေဝါငွေသား၊
ဝတ်စားသမျှ၊ ထင်တိုင်းလု၏ စိမ်းမြေကေသာ၊
ထုံးဖြိုတ်မှာလည်း၊ ဖွာဖွာပွဲပွဲ၊ ဂျူဂျူသီးမ်းသီးမ်း၊
နီးမ်းနီးမြှင်းမြှင်း၊ စွင့်စွင့်ရည်ရည်...”

ထူထဲဖွေစပ်သော သံမဏီတံတိုင်းကြီးကို ထွင်းဖောက်ခဲ့ပြီ။
ယခုထွင်းဖောက်ရမည်ကား မာကျာသော အရာမဟုတ်။ နှုံးညွှဲ
ပါးလွှာသော တိမ်မျှင်စနှယ် နှလုံးသားတစ်ခုဖြစ်၏။
ပို၍သတိထားရမည်။ ပို၍ည်င်သာရမည်။ အချိန်အဆ အရှိန်အဟု့န်
မှားယွင်းသွားလျှင် ထိန္ဒလုံးသားလေး ပျက်စီးသွားလိမ့်မည်။ ဒက်ရာ
အနာတရ ဖြစ်သွားလိမ့်မည်။ တစ်သက်လုံး နောင်တရမဆုံး ဖြစ်သွား
လိမ့်မည်။

သတိထား...ရှင်စောပုရော...သတိထား...
မိမိကိုယ်မိမိ အားပေးလိုက်ရ၏။
သမီးတော်ကြီးနဲ့တကာတော်သည် ချုစ်စဖွယ်မေ့ကြည့်နေရှာသည်။
သူအဖေ သမီးစည်သူ၏စိတ်ဓာတ် သဘာဝစရိတ်ကို အမွှံခံရရှိခဲ့သော
သမီးကြီး။ ကျက်သရေရှိစွာ တည်းပြီးတော်သော မိန်းမလှ တစ်ဦး။
“ခု ပြောမယ့် စကားတွေဟာ မိခင်တို့ရဲ့ မေတ္တာစကား ရင်တွင်း
စကားဆိုတာ သမီးကြီး ဦးဆုံး နားလည်ခံယူထားပေးပါ ဟုတ်လား”
နဲ့တကာတော်က မျက်တောင်တစ်ချက်ပုတ်လျှက် ခေါင်းညီးဖြိုတ်၏။
“နောက်ပြီး...သမီးကြီးရဲ့ မယ်မယ့်အပေါ်ထားရှိတဲ့ မေတ္တာတရား
သံယောဇ် နားလည်ယုံကြည်မှုတွေ အပေါ်မှာလည်း မယ်မယ်အားပြုပြီး
ပြောမှာဆိုတာ ယုံထားပေးပါနော်...သမီး”

ဗညားထောဘွဲ့ခံ ဘုရင်မကြီးနှင့် ပင်တိုင်နှစ်းစံ သမီးတော်ဟူသော ဘဝတွေကို ခွာချထားသော မအောနှင့် သမီးတို့စကား ပြောခန်းဖြစ်၏။

“နောက်တစ်ခုက သမီးကြီးရဲ့ ဖြောင့်မှန်တဲ့စိတ်နဲ့ ရိုးသားပွင့်လင်း သောစရိတ်သဘာဝအပေါ်မှာ အခြေခံပြီး မယ်မယ် ဒီစကားပြောတယ်လို့ တပ်သိမှတ်ပေးပါၤီး”

“ပြောပါမယ်မယ်”

“အင်း... မပြောခင်မှာ သမီးကြီး တစ်ခါက ဆိုခဲ့ဘူးတဲ့ စကားလေး တစ်ခွန်း သွားအမှတ်ရတယ်၊ ဒီစကားလေးက ဒီနေရာမှာ အသင့်မြတ်ဆုံး ဖြစ်နေလို့ မယ်မယ်ပြန်ပြောရည့်မယ်”

“ဘာများပါလိမ့် မယ်မယ်”

“မိုးညွှန်းမင်းရဲ့ တူ့မတော်ကို သမီးတို့ ဦးရိုးတော် ဗညားရုံးနဲ့ လက်ထပ်ထိမ်းမှားစဉ်က ဘို့သေကသဘင်ကို ဗညားရုံး ဖောင်တော်အပေါ်မှာ ကျင်းပဲ့စဉ်ကလေ”

“ကြော်...လိတ်မှတ်ထောတို့ မိခင်လား”

“အေး...အဲဒီ မဂ္ဂာသဘင်ကို အကြောင်းပြုပြီး မယ်မယ်တို့ မိန့်တို့ မိသင်တို့တစ်တွေ မိန်းမသားများဘက်က နာကြည်းခံခက်စွာနဲ့ ပြောခဲ့ကြတယ်လေ၊ ဒီတုန်းက မယ်မယ်က ညည်းတွားတယ်၊ မိန့်က ကဲကဲဆတ် ပြောတယ်၊ မိသင်က ဖြစ်သမျှအကြောင်း အကောင်းလို့ ဖြေတွေးတွေးတယ်၊ ဒီအချိန်မှာ သမီးရောက်လာပြီး ပြောခဲ့ဘူးတဲ့ စကား”

သူပြောခဲ့သည်များကို ပြန်လှန်စဉ်းစားနေသည့် အရိပ်များက နဲ့တကာတော်၏ လှပသော မျက်လုံးအိမ်များတွင် ပေါ်ပေါက်နေသည်။

“သမီးပြောခဲ့တယ်၊ အများသူငါ ကောင်းကျိုးအတွက် မိမိကိုယ်မိမိ အဆုံးရှုံး အနှစ်နာခံတယ်ဆိုတာ လူသာဓာ၊ နတ်သာဓာခေါ် ကိစ္စပဲ မဟုတ်လားတဲ့၊ ဒါဟာ ကိုယ်ကျိုးအတ္ထာန့်တဲ့လမ်း ဖြစ်တဲ့အတွက် ပါရမိမြောက်လမ်းစဉ်ပဲ မဟုတ်ဘူးလားတဲ့၊ မှတ်မိလားသမီး”

“သမီးမှတ်မိပါတယ် မယ်မယ်”

“အေးကွယ့် အခု သမီးပြောခဲ့တဲ့ စကားအတိုင်း သမီးကျင့်သုံးရမယ့် အခြေအနေတစ်ရပ် ဖြစ်ပေါ်နေတယ်”

“ဘာများပါလိမ့် မယ်မယ်”

“ဟံသာဝတီ နိုင်ငံတော်ကြီးနဲ့ တိုင်းသားပြည်သူများအတွက် သမီးဟာ သမီးရဲ့ အတ္ထဆိုတာလေးကို ချိုးနိုင်ရမယ့် အခြေအနေပါပဲ၊

ဒီအခြားအနေဟာ သမီးရဲ့ နှလုံးသားနဲ့ ဆန့်ကျင်ကောင်း ဆန့်ကျင်နေ လိမ့်မယ်၊ သမီးအလိုဆန္ဒနဲ့ ဖြောဆန့်ကန့်လန့်ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်၊ ဒါပေမဲ့ သမီး ရင်ဆိုင်ရတော့မယ်”

“ပြောပါ...မယ်မယ်”

သတိထား...သတိထား...ဒါဟာ နူးညံ့ပါးလွှာတဲ့ နှလုံးသားတစ်ခု။ ဒါဟာ မိန့်မသားချင်းဆိုတဲ့ ဘဝ။ ငယ်နဲတဲ့ နှလုံးသည်းပွတ်။

သမီးထံမှ အကြည့်ကိုလွှာကာ ပြောလိုက်၏။ မိမိအသံ တိုးတိမ် သွားသည်ကိုလည်း သတိထားမိသည်။

“ဓမ္မစော်ကို သမီးလက်ထပ်ရရှိမ့်မယ်”

* * *

နဲတကာတော်ထံမှ မည်သို့ တုံ့ပြန်လာမည်ကို မခန့်မှန်းတတ်။

မျက်နှာလေး ရဲခနဲ့ ဖြစ်သွားသည်ကတော့ အတိုင်းသား။

“တစ်ခုခု ပြောပါဦး သမီး”

“မယ်မယ်က ဘုရင်မကြီးအဖြစ် အမိန့်ပေးနေတာတော့ မဟုတ်ပါဘူးနော်”

ဖူးဖူးမြေမြေ နှုတ်ခမ်းမြှောလေး တုန်နေသည်ကို မြင်ရသည်။

“မဟုတ်ပါဘူး သမီးရယ်...မဟုတ်ပါဘူး၊ မယ်မယ်ပြောခဲ့ပြီးပါပြီ”

“ဟံသာဝတီအတွက်တဲ့လား မယ်မယ်”

“အများသူငါ ကောင်းကျိုးအတွက်ပါ သမီးရယ်”

“တစ်လျှောက်လုံးလုံး ရဟန်းတစ်ပါးအဖြစ် ဆည်းကပ်ကြည်ညို ခဲ့ရသူတစ်ယောက်၊ မသန့်ရှင်းသော ကိုလေသာတကုာစိတ်နဲ့ ဘယ်တုန်းကမှ မတွေးခဲ့မိတဲ့ ယောကျားတစ်ယောက်၊ ပြီးတော့ သူကိုယ်တိုင်ကလည်း လောကီလူဘောင်ထဲကို အစိမ်းသက်သက် ကူးပြောင်းရောက်ရှိလာတဲ့ ရဟန်းလူထွက်တစ်ယောက်၊ သူကိုသမီးက လက်ထပ်ရမယ်”

“မယ်မယ် အထပ်ထပ် သုံးသပ်ဆင်ခြင်ပြီးမှ ဒီစကား ပြောတာပါသမီး”

“အရွေးခံ အဆုံးဖြတ်ခံဖြစ်ခဲ့ရတဲ့ မယ်မယ်ဟာ အခုတော့ ကိုယ်တိုင်ရွေးသူ ဆုံးဖြတ်သူ ဖြစ်လာပြီနော်”

“နှစ်ပြည်ထောင် မင်းတို့ အပြန်အလှန် ပဏ္ဍာဆက်၊ အဆောင်အယောင် လက်ခံကြတာမျိုးနဲ့ လားလားမှ မတူဘူး သမီး”

“တစ်ခု မေးပါရစေ မယ်မယ်”

“မေးပါ သမီးရယ် မေးပါ”

ဘုရား...ဘုရား...သမီးမေးသည်ကို မိမိဖြနိုင်ပါစေ။

“ခမည်းတော် သမိန်စည်သူနဲ့ မယ်မယ်ဟာ ချစ်သူတွေ ဖြစ်ခဲ့ကြတယ် မဟုတ်လား”

သမီး၏လှပသော တန်ပြန်ထိုးစစ် စတင်ပြီးလား။

“ဟုတ်တယ် သမီး၊ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်”

“ပြီးတော့...အကြင်အနီးမောင်နဲ့အဖြစ် ရောက်ခဲ့ကြတယ်”

“ဟုတ်ပါတယ်...သမီး”

ချုံခြင်း သမှုဒယဆိုတာကို မယ်မယ် ချို့မြန်စွာခံစားခဲ့ဖူးတယ် နော်”

ဘာပြန်ပြောရမှန်း မသိဖြစ်နေ၏။

“မယ်မယ် ခံစား သုံးဆောင်ခဲ့တဲ့ အချစ်ဆိုတာကို သမီးအလှည့် ကျတော့ အိပ်မက် မက်ခွင့်လေးတောင်မှ မရတော့ဘူးတဲ့လား... မယ်မယ်”

“သမီးရယ် ... မယ်မယ်က”

နဲ့တကာာတော်၏ မျက်လုံးအိမ်မှ မျက်ရည်ပေါက်နှစ်ပေါက် လိမ့်ဆင်းလာ၏။ မျှော်လင့်မထားသော်လည်း သမီးမျက်ရည်ကျပြော တွေ့ရသောအခါ။ ရင်ထဲမှာ နှင့်ကနဲ့ ဖြစ်သွားသည်။ သို့သော် သူ့ပါးပြင်ပေါ်မှ မျက်ရည်တို့ကို မသုတေပးရဲ့။

“လောကကောင်းကျိုး၊ မိခင်မေတ္တာ၊ သမီးမေတ္တာ၊ ဟံသာဝတီနိုင်ငံတော်၊ အို ... ဒီအထဲမှာ၊ မိန်းမသား တစ်ယောက်ရဲ့ ချုံခြင်းနှစ်လုံးသားဆိုတာလေး အပ်ဖူးတစ်နေရာစာတောင်မှ မရှိပါလား”

သမီးသည် သူ့မျက်ရည်များကို လက်ခုံဖြင့် အသာအယာသုတေလိုက်၏။ မျက်တောင်ကောဇွန်းများကို အခါခါ ပုတ်ခတ်၏။ မျက်ခမ်းသားလေးများ၊ နှာသီးဖူးကလေးများ နှီးရဲ့နေသည်။

“ မယ်မယ့်ကို သမီးအပြစ်စကားဆိုနေတာ မဟုတ်ပါဘူး၊ မယ်မယ့်အမိန့်ကို သမီးပြင်းပယ်နေတာလည်းမဟုတ်ပါဘူး”

အိုး သူ...သူ ဝန်ခံစကား အဖြေပေးနေပါလား။

“မမွေစေတိကို သမီး လက်ထပ်ပေးပါမယ် မယ်မယ်”

လက်ထပ်ပေးပါမယ်...။ ရင်နာဖွယ် စကားလုံးပေတကား။

“စကြပြီဆို ကတည်းက အချစ်ဆို တာလေး မပါလာဘူးနော်၊ ဒီတော့တစ်လျှောက်လုံးလည်း သူပါလာဖို့မရှိတော့ဘူး၊ အင်မတန် စွဲစပ်လုံဗြိုတဲ့ နှစ်းတော်ကြီးမှာ အရေးကြီးတဲ့ တံခါးတစ်ချပ်ပြုတ်ပွင့် နေသလိုပေါ့။ အဲဒီလစ်ဟာနော်တဲ့ ကွက်လပ်ဆီကနေ မလိုလားအပ်တာတွေ ဝင်မလာပါစေနဲ့၊ ထွက်မသွားပါစေနဲ့ လို့ပဲ ဆုတောင်းရတော့မှာပေါ့၊ ဟုတ်လား မယ်မယ်”

“သမီးဆုတောင်းပြည့်မှာပါကွယ်”

အားပေးနှစ်သိမ်းစကားတွေ ပြောလိုက်ချင်သော်လည်း နှုတ်ဆုံး နော်။

“ထိုးညွှန်နှင့်နှစ်းလျှော ဓမ္မစေတီဟာ တစ်နေ့မှာ ဟု သာဝတီ ရွှေနှစ်းရှင်ဖြစ်လာဦးမယ်၊ အင်း... နဲ့တကာတော်ကလည်း ရှည်လျားတဲ့ ဘွဲ့နာမ တစ်ခုခုနဲ့၊ ဘုရင့် မိဖုရားခေါင်ကြီး ဖြစ်လာဦးမယ်ပေါ့၊ အဲဒီ မိဖုရားကြီးရဲ့ ပုံတူကို သမီး ရွှေစင်ရပ်သွန်းပြီး နောင်အခါ မိန်းမသားများ စံနှုန်း ယူကြရန်ဆိုပြီး ပြသထားလိုက်မယ်။ အားကျဖွယ် လေးစားဖွယ် ဂုဏ်ယဉ်ဖွယ် မိန်းမသားတို့၏ ပြယုဂ် တစ်ခုပေါ့လေ၊ ဒါပေမဲ့ မယ်မယ်”

သမီး၏ မျက်ဝန်းများ လက်ကနဲ့တောက်သွားသည်။

“အဲဒီရွှေစင်ရပ်ထဲရဲ့ လက်ဝဲဘက်ရင်အုံ နှလုံးသား တည်ရှိရာ နေရာမှာတော့ အပေါက် ဟင်းလင်းထားပြီး သမီးသွန်းထဲမယ် မယ်မယ်”

သည်တစ်ခါမျက်ရည်ကန်တို့၊ ကျိုးပေါက်ရသူကား မိမိကိုယ်တိုင် ဖြစ်သွား၏။

သမီးရယ်...သမီးရယ်...ရင်ထဲမှာ ပဲတင်မြည်နော်။

မိန်းမသားနှစ်ဦးတို့၏ မျက်ရည်များ ရောနောသွားကြသည်။ ရာဇ်သကမ္မည်းကို မင်းယောကျားတို့က သွေးဖြင့် ရေးထိုး မော်ကွန်း တင်နေကြသည်ဆိုလျှင် မိန်းမတို့၏ ထိုမျက်ရည်များသည်ကော မည်သည့် နေရာမှ ပါဝင်လေမည်နည်း။

မင်းယောကျားတို့၏ စေးနဲ့နဲ့ပျော်သွေးများကို ကမ္မည်းအကွဲရာ စာလုံးတင်၍ရအောင် ရောနောဖျော်စပ်ပေးသည့် မျက်ရည်များ ဖြစ်ပေမည်။ မင်းယောကျားတို့၏ သွေးဖြင့်ချည်းရေး၍ မရ။

ရာဇ်သ ကမ္မည်းအကွဲရာများနောက်၌ နှလုံးသားတို့၏ အသံများ ပုန်းခိုနေလေသည်။

(၂၀)

“နှစ်းလုံး ဦးသွောင်၊ နတ်မင်းနောင်သို့၊
အကောင်စိုးပိုင်၊ တန်ရိုးဖြူင်၍၊ မထူးဖြူင်မေရာ၊
ကြောစလုပင်၊ ရေထုတဗ္ဗာတဗ္ဗာ၊ ဘုန်းရောင်ရွှေတ်က၊
အာဝင်းကို၊ ခန်းမြောက်ရာသည်၊ အချာပရဝ၊
ရာများသန်း၊ တရားမင်း၊ ရျှို့သင်းကြည်စွာ၊
မိန်းရွှေဗျာကို၊ မကွားစုရုံး၊ ပုလဲလုံးသို့၊ စွဲကုံးသီကာ၊
ဝန်မဟာလျှင်၊ ကဗျာစွဲငင်း၊ လျှောက်ဆို
တင်မည်။။ နတ်ရွှေင်တည် ရွှေနားဆင်တော်
မူဘုရား...”

တင်းတိမ်ခန်းဆီးစသည် လေပြည်တစ်ချက် အသုတ်တွင် လျိုင်းနှယ်
တွန်းရှုန်း လူပ်ရှားသွား၏။ ပြတင်းပေါင်မှ ဟိုအဝေးတွင် ဝင်းမွတ်ပြာစင်
ကောင်းကင်တစ်မျှော် တစ်ခေါ်တိမ်တိုက်တိမ်လွှာတို့ ကင်းသော ကြည်လင်
သည့် ကောင်းကင်ပြာ။ နေရောင်ခြည်ကောင်းစွာ တောက်ပသော အဇူး။

ထိုနေရောင်း၊ ထိုကောင်းကင် နောက် ခံ တွင် အတင့် အတယ်
သပွားယ်လွှာ မိုးမိုးမားမား တည်နေသည်ကား တိဂုံဆံတော်ရှင် စေတိတော်
မြတ်၊ သိရှိတွေရ ကုန်းတော်ပေါ်တွင်ရွှေတော်ကြီး ထပ်ဆင့်ပေါက်နေသည်။
ထိုးတော်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်သည် မိုးယံသို့၊ ထိုးစွင့်ကာ
အနာဒိအန္တိကြောဝြောမှတစ်ဆင့် အလုံးစုံကို သိတော်မူခြင်းတည်းဟူးသော
သဗ္ဗားတော်ကို ကိုယ်စားပြုနော်။

သလွန်းညောင်စောင်းပေါ်မှ ဖြူဗော်သေးသွှေ့သွှေ့နှင့်သည် ပကတိ
အလျှပ်မရှား။ ရင်အုံထက်တွင် တင်ထားသော လက်အပ်ကြာပအုံသည်
ညင်သာစွာ နိမ့်ချည်မြင့်ချည်။ အဝေးမှ ဖူးမြော်ဦးခိုက်နေသော လက်အပ်
ကြာပအုံ။

များမြောင် ရှုပ်ထွေးလွှာသော အတိတ်ရှုပ်ပုံလွှာတို့ စီကာစဉ်ကာ
ရှိခဲ့ကြပြီ။ ကာလသုံးပါးသည် ပစ္စာဗြိုင်း ပေါင်းဆုံးတည်းကြပြီ။

ဘုရင်မကြီး ရှင်စောပုသည် အတိတ်ရှုပ်ပုံလွှာ ကားချုပ်ကြီး၏
နောက်ဆုံး ဆေးရောင်များကို တို့ထိ အနားသတ်နေသည်။

မိမိအသက် ခြောက်ဆယ့် ခြောက်နှစ် အပြည့်၊ ဗညားထောဘွဲ့ဖြင့်
နှစ်းစံခဲ့သော နှစ်းစံ ခုနစ်နှစ်အရတွင်၊ သမက်တော် ဥပရာဇာ ဓမ္မဖေတီအား
အရှိက်အရာကို လွှဲပေးခဲ့၏။ သီဟာသနပလ္လာ၏ ထိုးဥက်ငါပ်အောက်
မှသည် တိဂုံဆံတော်ရှင်နှင့် မော်မောဆံတော်ရှင် ထိုးရိပ် အောက်သို့
ချွဲပြောင်း ခိုလုံလိုက်သည်။

ပြဖွဲ့ယ်ကိစ္စများ အလုံးစုံပြီးစီးခဲ့ပြီ။

စာနာမှုဖြင့် ရင့်ကျက်ပြည့် ဝလာခဲ့သော နှလုံးသည်းပွတ်သည်
အရာခပ်သိမ်းကို နားလည်ခွင့်လွှဲတိနိုင်ခဲ့ပြီ။ မေတ္တာတရား၊ ကရဏာတရား၊
မှတ်တာတရားတို့ဖြင့် သန့်စွမ်းခိုင်လုံခဲ့သော နှလုံးသားသည် ဥပေကွာတရား
အတွက် နှီးကြားခဲ့ပြီ။

ခမည်းတော်သူသွေး၏၊ မယ်တော်တလသူဒ္ဓမာယာ၊ ကြိုင်ဖက်တော်
သမိန်စည်သူ၊ အစ်ကိုတော် ဗညားရုံးသားတော်လေး ဗညာပရှာ၊ အဝဘုရင်
သီဟာသူ၊ မိုးညှင်းမင်း၊ ကျေးတောင်ညို၊ မင်းလှေယ်၊ ထို့နောက် ဗညားကျိုး၊
လိတ်မွတ်ထော...ချုစ်သူ မချုစ်သူ အားလုံးအပေါ်၌ ညီညွတ်မျှတစ္ဆာ
မြင်ရှုနိုင်ခဲ့ပြီ။

သမက်တော်ဓမ္မဖေတီနှင့် သမီးတော် နဲ့တကာတော်တည်းဟူသော
တင့်တယ်သည့် နေလနှစ်စင်းကိုလည်း ဟံသာဝတီ ကောင်းကင်ထက်တွင်
ထွန်းတက် စံမြန်းစေခဲ့ပြီ။

အတုလဝံသဆရာတော်လေး ရှင်ဓမ္မညာတစ်ဖြစ်လဲ ဓမ္မပါလ၏
ကိုယ့် အတတ်ကျိုးနှင့် ကိုယ်ရူးသော ကွယ်လွန်အနိစ္စရောက်ခန်းကိုလည်း
ကြင်နာစွာ မေတ္တာပို့နိုင်ခဲ့ပြီ။

ထွေးမည်သို့ရှုံးစေ...

အချုစ်ဖြင့် သော်လည်းကောင်း၊ အမုန်းဖြင့် သော်လည်းကောင်း
ကျေးဇူးပြုရောက်ခဲ့သည့် ကျေးဇူးရင်များမှာ များပြားလေစွာ။

ခုနစ်ဆယ့်ရှုစ်နှစ်တာတို့ ကာလပတ်လုံး လူ့သာဝဇာတ်ခုံ့၌ ကျင်လည်
ကပြခဲ့ပြီးဖြစ်သည်။ ဆီခန်းခဲ့ပြီ။ မီးစာကုန်ခဲ့ပြီဖြစ်သည်။ ဤဆီမီး၏
အလင်းသည် ဆီနှင့်မီးစာတို့ အားကောင်းခဲ့သည့် တစ်ချိန်လုံးလုံး ရရှိသည့်
ထောင့်တစ်နေရာလေးမှနေ၍ လောကအမှာ့ငါးထိုကို အန်တုခဲ့ပြီ ဖြစ်သည်။
အထိုက်အလျောက် တာဝန်ကျေပေပြီ။

သံသရာခရီးကို ထွောက်ခွာတော့မည်။

ခရီးသည်၌ အဆောင်အပောင်အော်အားလုံး အသင့်ပြည့်စုံသည်။

ခရီးရည်ကြီးကို စိုးနှောင့်ကြောက်ဆုံးခြင်း မရှိတော့။
ဤခြေတစ်လှမ်းရောက်ရှိနေသော ဤအခိုက်ဝယ်၊ ခရီးသည်ကြီး...
ဘာကို ဆုတောင်း ဆုပန်ပြုမည်နည်း။

ညင်သာလွန်းစွာ နိမ့်မြင့်လွှပ်ရှားဆဲ ရင်းအုံပေါ်မှ လက်အစုံကို
နဖူးထိပ်ထက်သို့ ချီမလိုက်ပြန်သည်။ နဖူးထိပ်ဆံစ ဖြူဇွဲ ကျိုးကျွောင်
လက်ကြောပခုံတည်သည်။

အဘယ်ဆုကို တောင်းမည်နည်း ရှင်စောပုံ။
အာသဝါတရားတို့ ကင်းကုန်ရာ၊ ဟောမိဉာဏ်ကို ရရှိရာ၊ မိမ္မာန်
အမတသို့ ဆိုက်ရောက်ရာ... ထိုသို့သော အနှစ်မအဆုံး သံသရာမှ ကျော်
လွတ်မှုအဆုံးသို့ မရောက်မိကာလ...

အကြားအကြားသော ဘဝ၊ ခန္ဓာန့်င့် နာမ်ရပ်တို့ဖြစ်ပေါ်ကြညီးမည်
သံသရာ ဘဝဘဝ တို့ကို ဖြတ်သန်းရာတွင်...

မည်သို့သော ဘဝမျိုးကို ရပါလို၏ဟု ဆုတောင်းမည်နည်း။

* * *

နဖူးထိပ်မှ လက်အစုံတို့ ပြောလျော့သွားကြ၏။
ရှင်အုံပေါ်မှ ညင်သာသောလိုင်း ြိမ်သက်သွား၏။
“သခင်မကြီး မရှိတော့ဘူး”
မိန္ဒာ၏ ပြီအက်သောအသံ ထွက်ကျလာသည်။ မိသင် ထံမှ
တိုးတိမ်သော ရှိက်သံနစ်နစ် ပေါ်လာသည်။
မိမုရား နဲ့တကာတော် သလွန်အနီး ချဉ်းကပ်သည်။ ဓမ္မစေတီမင်းက
မျက်လွှာအစုံကို ပိတ်လျက် သလွန်ဆီသို့ လက်အုပ်ချိုသည်။
သလွန်တစ်ဖက် ပြတင်းပေါင်းမှ ဖြူဇွဲခန်းဆီးစ ြိမ်သက်နေသည်။
လေပြည်တို့ ရပ်တန်းသွားသည်။ အဝေးသိရှိလွှာ ကုန်းတော် တိရုံးဆံတော်ရှင်
ထိုးတော်မှ ဆည်းလည်းသံတို့ ပြတင်းပေါက်ကို တွန်းဖယ်စုန်းဆင်းလာ
သယောင်...။

အဘယ်ဆုကို တောင်းသွားသလဲ... ဆိုသည်ကိုတော့ နတ်ရွာစံ
ဘုရင်မကြီး ရှင်စောပုံသာ အသီဆုံး ဖြစ်ပေမည်။

